



စာပေပါမာန်စာများ ဝထ္ခရာ၏ တတိယဆု

# အခြားတော်းရာမြို့ရာ

## လွှမ်းမပြု

အောင်လွင်ညီး(ဟသာ)



၂၀၁၅ ခုနှစ်၊ စာပေပိမာန်စာမျက်  
ဝွေဗရည် တတိယဆု

# အရာတော်ကမ်းဂာ လွှမ်းမပြု

aZmF/BD(ဘသ်ဘ)

တည်းဖြတ်သူ - ဒေါ်နှုန်ယဉ် (နန်းညွှန်ယဉ်ခမ်း)  
စာတည်းမှုး  
ဒေါ်မေသီး (လင်ထက်သော်တာ)  
စာတည်း  
အဖူးပန်းချီ - အောင်နိုင်ထွန်း



စာပေပိမာန်ထုတ် ပြည်သူ့လက်ခွဲစာစဉ်

တန်ဖိုး ( ၃၀၀ ) ကျပ်

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးပြီးစီးဌာန  
စာပေပါမာန် စာတည်းမျှူးချုပ်က  
မှတ်ပုံတင်အမှတ် ၀၀၉၆၁ ဖြင့် ပုံနှိပ်၍  
မှတ်ပုံတင်အမှတ် ၀၃၉၁၁ ဖြင့်ထုတ်ဝေသည်။

### နိုဘဝန်အရေးသုံးပါး

- \* ပြည်ထောင်စု မပြုကဲရေး ဒီဇာရေး
- \* တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြုကဲရေး ဒီဇာရေး
- \* အချုပ်အခြားအာကာ တည်တံ့ခိုင်မြေရေး ဒီဇာရေး

## ကျေးဇူးတင်စကား

ဤစာမူဖို့ ဖခင်ကြီးနှင့် ကွယ်လွန်သူမှုပိခင်ကြီးတို့အား  
လည်းကောင်း၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများကို  
လည်းကောင်း ရိုသေလေးမြတ်စွာ ဦးဆွဲတ်အပ်ပါသည်။

စာရေးဖြစ်အောင် ကြိမ်ဖန်များစွာ တိုက်တွန်းအားပေးခဲ့သော  
ခင်မင်လေးစားရသည့် မော်ဦး (ဆေး-J) (ဒေါက်တာ ဦးမော်ဦး-  
ပါမောက္ဍ၊ အရေးပေါ်ဆေးပညာဌာန၊ ဆေးတက္ကသိုလ် (c)၊ ရန်ကုန်)  
ကို ထိုက်လွှာ အထူးကျေးဇူးတင်ရှုပါသည်။

စာမူကို အထပ်ထပ်ဖတ်ရှုပေးသော ချစ်နေး ဒေါ်စမ်းစမ်းအေး  
(နီတာ) နှင့် စာရေးဖြစ်အောင် စွဲဆောင်ပေးခဲ့သည့် သမီးဒေါက်တာ  
ဆုမ္ပန်လွင်တိုကိုလည်း အထူးကျေးဇူးတင်ပါသည်။ စာမူကို မည်ညွှေး  
မည်။ ကွန်ပူဗျာစာစာစီပေးပါသော ညီမ မယုယုခိုင်နှင့် စာရေးသား  
နိုင်အောင် မိသားစုလုပ်ငန်းတာဝန်များကို သိမ်းကျံးလုပ်ဆောင်  
ပေးသော တူမ မင့်ဝါလိုင်တိုကိုလည်း ကျေးဇူးအထူးတင်ပါ  
သည်။

အထူးသဖြင့် ကိုယ်တိုင်ခံစားခဲ့ရသည့် နာဂစ်ဒုက္ခဘား  
အတွေ့အကြံများကို ရက်ပေါင်းများစွာ ပြန်လည်ပြောကြားပေးပြီး  
အကြိမ်ကြိမ် အခါခါ မေးမြန်သမျှကို ဖြေဆိုပေးသည် သာမက  
လုပ်တ္ထာနှင့် အရာတော်ကျေးရွာသို့ အရောက်စိတ်၏ကာ သိလို  
သည်များကို စိတ်ရှည်လက်ရှည် လိုက်လံပြော ရှင်းလင်းဖြေကြား  
ပေးပါသော သူငယ်ချင်း ကိုစန်းမင်း၊ ညီငယ် ကိုဖြိုးမင်းမောင်၊  
အရာတော်ကျေးရွာမှ ဦးမြှေအောင်နှင့် ရွာသူရွာသားများ၊  
ရေတွင်းဆိပ်ကျေးရွာမှ ဦးကြည်စိုး၊ လုပ်တ္ထာမြို့မှ ဦးလှိုင်စိုး၊  
ဦးဝင်းဆွေတို့ကို အထူးလိုက်လုံးစွာ ကျေးဇူးတင်ပါသည်။

### မောင်လွှင်း(ဟထာဝ)



### ဓကားဦး

၂၀၀၈ ခုနှစ် မေလ (၂) ရက်တွင် မြန်မာနိုင်ငံ၏ ဆန်  
အိုးကြီးကို ပြောင်းဆန်အောင်မောက်လုန်ကာ မြန်မာနိုင်ငံ၏  
အသည်းနှလုံးကို ဖြေတ်ခွဲခဲ့သောနာဂစ်မှန်တိုင်းက ပြန်မှာသမိုင်း  
တွင် အကျဉ်းတန်လှသောသမိုင်းစာမျက်နှာတစ်ခုကို မှတ်တမ်း  
ရေးထိုးခဲ့သည်။ ထိုစဉ်က သတင်းရလျှင်ရချင်း သူငယ်ချင်း  
များနှင့် စေတနာရှင်များစုစည်း၍ ဘိုကလေးမြို့သို့အရောက်  
သွားကာ တတ်စွမ်းသမျှအထောက်အကူများဖြင့် ပုံပိုးကူညီ  
ပေးခဲ့ပါသည်။

ဘိုကလေးမြို့မှအပြန်တွင် ကိုယ်တွေ့ တွေ့မြင်ခဲ့ရသည်  
များကို ခင်မင်သူမိတ်ဆွေများအား ပြန်လည်မျှဝေရာမှ လုပ်တ္ထာ  
ခရီးကို ထပ်မံသွားရောက်ပုံပိုးနိုင်ခဲ့ပါသည်။ ထိုသောအခါမှ  
သဘာဝဘေးဆိုး၏အနိုင်းရုံများကို နှလုံးသားတွင် သံမှုနှင်း  
သကဲ့သို့ ဖြစ်ခဲ့သည်။ အပင်ဟုပင် မမည်တော့သော သစ်ပင်များ  
က ကြည့်လေရာမှာ ငါးတိုးငါးကိုတောက် အိမ်တိုင်ချည်းငါတ်တုတ်၊ အကာများက  
စုတ်ပြတ်ကာ အမိုးဆိုးသည်က ဟင်းလင်းဖြစ်နေပြီ။ မှန်တိုင်း  
တိုက်ခတ်ပြီး တစ်ပတ်ခန့်ကြားသည့်တိုင် ဖောင်းမွပ်ပောင်  
နေသော လူ၊ တိရစ္ဆာန်ရုပ်အလောင်းများကို တစ်ခါတစ်ရု

မြင်တွေ့နေရဆဲဖြစ်သည်။ ဒုက္ခသည်စခန်းများရှိ အတိတ်ကို မေ့လေ့ရှု၍မရနိုင်သေးသော မျက်နှာများ၊ ပစ္စာပြန်ပျောက်ဆုံး နေသော မျက်နှာများ၊ အနာဂတ်မဲ့နေသော မျက်နှာများက အားပေးနှစ်သိမ့်ကူညီရန်သွားရောက်သူများ၏ နှလုံးသားကို ဆုပ်ကိုင်ဖမ်းစားနိုင်ခဲ့သည်။ ကြည့်လေရာ စိတ်ချမ်းသာစရာ တစ်စုမျှမရှိသော ပတ်ဝန်းကျင်တွင် မိမိတို့ တတ်နိုင်သမျှသော ကူညီနိုင်သမျှသော၊ ဖြစ်နိုင်သမျှသောပုံးမှုကို ကူညီခဲ့လင့် ကစား ရေ့မှုန်တစ်စက်၊ နှမ်းတစ်စွဲမျှသာ ဖြစ်မည်ဟု ထင်ခဲ့ရပါသည်။

ဒုက္ခသည်စခန်းများတွင် ထောက်ပုံကူညီသောအခါ မိမိတို့ပုံးသော တတ်နိုင်သမျှစားသောက်ကုန်၊ လူသုံးကုန်ကလေး များကို လက်ခံသောမျက်နှာများကို ရသပျိုးစုံဖြင့် ဖတ်ရှုခဲ့ရသည်။ တရှု့က အလွန်ဝိုင်းသာသည်။ အချို့က ရှုကိစ်တ်ဖြင့် လက်ခံသည်။ အချို့က ဝစ်နည်းစိတ်ဖြင့်ယူရသည်။ အချို့မျက်နှာတွေမှာဒေါသ၊ အချို့မျက်နှာတွေမှာ သောက၊ အချို့မျက်နှာတွေမှာတော့လောဘာ။ ဒုက္ခသည်စခန်းများသည်သွားရောက်ကူညီသူများအတွက် ရသကိုးပါးကို အစုံအလင် ပေးခဲ့ပါ၏။

ထိပုံပိုင်များ၊ သူတို့၏ ရင်ဖွင့်သံများ၊ ခံစားချက်များ၊ ငါးရှိုက်သံများက အပြန်ခရီးမှသည် ယနေ့အထိ ခြောက်လှန်၊ နေသကဲ့သို့၊ စိုးမိုးနေသကဲ့သို့ လွှမ်းမိုးနေသကဲ့သို့ ခံစားနေရပါသည်။ ထိုခံစားချက်များကို ပြန်လည်မျှဝေလို့သည်တိုင် အခက်အခဲပေါင်းများစွာကြောင့် စာရွက်ပေါ်သို့ ရောက်ရှုမလာ

နိုင်ခဲ့ပါ။ အကြောင်းတစ်ခုဖြင့် ကိုစန်းမင်းနှင့် တစ်လကျိုကာ အတူအိပ်၊ အတူစား၊ အတူသွားရင်း စကားများစွာပြောမိကာ သူငယ်ချင်းဖြစ်ခဲ့သည်။ ကိုစန်းမင်းကို လပ္ပတ္တသားဟု သိရသိနိုင်တွင် နာက်ဆိုင်ကလုန်းမှန်တိုင်းအကြောင်း မေးမိ၏။ ထိုအခါ ကိုစန်းမင်း၏မျက်နှာသည် ရုတ်ချည်းပြောင်းလဲသွားကာ လက်ထဲမှ လက်ကိုင်ပုံပါနှင့် သူ့မျက်နှာကိုသုတ်ရင်း အသံတွေ တုန်ရှိလာသည်။ ထိုသောအခါမှ သူသည် နာက်ကို နှုံးတွေကြံခဲ့ရသူ ဖြစ်မှန်းသိရတော့သည်။ တစ်လကျိုကာ အတူစား၊ အတူသွားရင်း သူ့ခံစားချက်များက စာမျက်နှာပေါ်သို့၊ ရောက်ခဲ့ပါသည်။ ကိုစန်းမင်း၏ ပိတ်ခေါ်မှု ကြောင့် အရာတော်ရွာလေးသို့၊ ရောက်ခဲ့ရသည်။ ရေတွင်းဆိပ်သို့ လည်း ရောက်ရှိခဲ့ရသည်။ ထိုစဉ်က အဖြစ်အပျက်ကို မမေ့နိုင်သေးသော ရွာသွားရွာသားများက ရင်နှင့်ခံစား ပြောကြားသည်များကို နားနှင့်ဆတ်ဆတ် ကြားခဲ့ရသည်။ ထိုအခါမှ လွန်ခဲ့သည့် ဆယ်စုံနှင့်ထက်ဝက်ခန်းက အဖြစ်အပျက်များ၏ ခြေရာကို အတိအကျ ကောက်ယူခဲ့ပါတော့သည်။

တစ်နိုင်ငံလုံး၏နှုန်းသံးသားကို ခြေ့မှုခဲ့သော၊ မြန်မာနိုင်း၏ ဆန်ခိုးကြီးကို ရိုက်ခွဲခဲ့သော၊ စီးပွားရေးအချက်အချာ ဒေသကို ခြေလှန်ခဲ့သော၊ မြန်မာ့သမိုင်း၏အဆိုးရွားဆုံး သဘာဝဘေးဆိုးကြီး၏အကြောင်းကို အရာတော်ကမ်းစပ်တွင် ရပ်လျက် ရပ်းရော်မှန်းဆကာ တင်ပြလိုက်ခြင်းဖြစ်ပါသည်။ နာက်ခြေရာများနှင့် မြန်မာတို့၏ပို့ယာဉ်များ သောကများ၊ လွှမ်းစိတ်များသည် အရာတော်ကမ်းတစ်လျှောက် လွင့်ပျုံဆဲပင် ရှိနေပါသေး၏။

## အခန်း (၁)

ယင်းလက်ဖက်ရည်ဆိုင်ကိုရောက်သည့်အခါ နံနက် (၆) နာရီပင် နည်းနည်းကျော် နေပြီ။ ဉာကစကားပြောရင်း ညွှန်နက် သွားသဖြင့် မိုးလင်းမှ နှီးလာ၏။ ကိုဟန်စိုးက လွှတ်နေသည့်စားပွဲခု မှာဝင်ထိုင်ရင်း မှန့်ဟင်းခါးတစ်ပွဲ မှာ လိုက်သည်။ အီကြာကေားတစ်ခြမ်းထည့်ဖို့ပြောရင်း ကိုကြည်တိုး လာမည့်လမ်းကို မျှော်ကြည့်မိ၏။ ဉာက ညွှန်နက်မှ စကား ဂိုင်းကခဲ့သော်လည်း ကိုကြည်တိုးက ကိစ္စတစ်ခုရှိသဖြင့် (၇) ရပ်ကွက်က သူ့အသိအမိမိသို့ ပြန်အပ်သည်။ နံနက်စောစော ဆိုသော်လည်း လပွဲတွာကမ်းနားတွင် လူကရှုပ်တွေးနေပြီ ရေ တက်စပြေနေသော်လည်း မမြင့်သေးသဖြင့် မြစ်အတွင်းရှိလော့ သင်္ဌာများက ဟိုးအောက်သို့ ရောက်နေသလိုရှိသည်။ ကြည့်နေရင်း ကိုကြည်တိုး ရောက်လာ၏။

“မှန့်ဟင်းခါးပဲလား။”

ကိုကြည်တိုးက ပြန်မဖြော ခပ်တွေတွေလုပ်နေရင်းမှ “ထမင်းကြော်စားရင်ကောင်းမလားလို့” ဟု တွေးတွေးဆဆ ပြောသည်။ အနားရောက်လာသောစားပွဲထိုးကလေးကို “ထမင်း ကြော်တစ်ပွဲ ကြက်ဥကြော်နဲ့လုပ်ကွာ” ဟု မှာလိုက်၏။

“ရေတက်နေပြီလား။”

## ဇော်လွင်း (ဟသာ)

“တက်စတော့ပြုပြီ။”

“ရေကျေမိများလူး တွေးနေတာ။”

“မိတ်မယ်တော့ထင်တာပဲ” ဟူပြောရင်း စားလက်စမှန်းဟင်းခါးကို ကိုဟန်စိုး လက်စသတ်လိုက်၏။

\* \* \*

ပုံလဲဆိပ်တွင် ပုံလဲစန်းမော်တော်သည် ခရီးသွားမည့်သူများဖြင့် ပြည့်နေပြီဖြစ်သည်။ ရေမတက်သေးသဖြင့် ကုန်းပေါင်ကအောက်ထိုးဖြစ်နေသောလည်း တက်သူ ဆင်းသူများက ဟန်မပျက်ဆင်းတက်နေကြသည်။ ကဏ္ဍာန်းသေတ္တာအလွတ်များ၊ ငါးပုံးအလွတ်များက မော်တော်ခေါင်မိုးပေါ်တွင် ဖြစ်သလိုနေရာယူထားကြသည်။ ရေခဲထည့်ထားသောသေတ္တာများကို ကုန်းပတ်ပေါ်တွင် လေး ငါးလုံး တွေ့ရ၏။ ဝမ်းထဲတွင်မူ ဆန်အိတ်များ၊ ဆားအိတ်များ၊ ကြိုက်သွန်အိတ်များ စသည်ဖြင့် အပြည့်ထည့်ထားသည်။

ကိုဟန်စိုးနှင့် ကိုကြည့်တိုးသည် အိတ်များကို ဆလင်ခန်းအတွင်းထည့်ကာ သဘော်ဦးသိတ္ထုက်ခဲ့၏။

“ကြိုးဖြူတ်လိုက်တော့ဟဲ့” ဟူသော စကားသံနှင့်အတူ မော်တော်၏စင်ရှိန် တင်သံကိုကြေားရသည်။ မော်တော်သည် ကမ်းမှ ခွာလေပြီ။ လွှာတ္တာမြို့သည် တဖြည့်းဖြည့်း ဝေးကျွန်ခဲ့၏။

ပုံလဲစန်းမော်တော်သည် လွှာတ္တာမြို့ကို နောက်တွင်ထားရစ်ကာ ရွေးမြစ်ကိုဖြတ်၍ မောင်းနှင့်လာသည်။ လွှာတ္တာမြို့၏ရှုံး ဓားလွှယ်ခုတ်တွင် သာခရမ်းချောင်းနှင့် အမတ်ချောင်းသည် တောင်နှင့် ပြောက်မှုလာ၍ ရွေးမြစ်တွင် တစ်ပြိုင်နက်ပေါင်းဆုံးသည်။ မော်တော်သည် သာခရမ်းချောင်းအတွင်းသို့ မောင်းဝင်လိုက်၏။

## အရာတော်ကမ်းက လွှမ်းမပြု

၃

ဧရာဝတီတိုင်းသည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်သည်နှင့် အညီ မြစ်ချောင်းများက ပိုက်ကွန်ယူက်သကဲ့သို့ရှိသည်။ အထူးသဖြင့် အောက်ပိုင်းသို့ရောက်လာလေ မြစ်ချောင်းများက ပိုမို ရှုပ်ထွေးလေဖြစ်သည်။ လွှာတ္တာမြို့အနီးတစ်စိုက်တွင်ပင် ရွေးမြစ်၊ ပြောမလေ့မြစ်၊ သတ္တယ်သောင်မြစ်၊ ပြင်စလူမြစ်၊ သောင်ဒုံးမြစ်၊ ကကာရံမြစ်စသည်ဖြင့် မြစ်ကြီးပေါင်းများစွာ ရှိနေသည်။ ထို မြစ်ကြီးများကို ဆက်ထားသော ချောင်းကြီး၊ ချောင်းငယ်များ၊ လက်တက်များ၊ ရေကျေများက လက်ချောင်းများကို ယူက်ထားသလို များပြားလွန်းလှသည်။ ထို့ကြောင့်လည်း မိမိသွားလို သည့်နေရာကို အနီးဆုံးနှင့် အမြန်ဆုံးသွားနိုင်ရန် ထိုမြစ်၊ ချောင်းလက်တက်၊ ရေကျေများကို ကွဲမ်းကျင်စွာ သိထားရန်လိုသည်။ ရေတက်၊ ရေကျေချိန်များနှင့် တစ်ပြေးညီသွားရောက်နိုင်ရေးမှာ လည်း များစွာအရေးကြီးလှပေသည်။

နံနက်(၇)နာရီတွင် ပုံမှန်ထွက်နေကျဖြစ်သော်လည်း မော်တော်သည် ရေကိုစောင့်နေသဖြင့် နံနက် (၇:၃၀) မှ ကမ်းက ခွာခဲ့သည်။ သို့သော သာခရမ်းချောင်းအတွင်းသို့ ဝင်မိသောအခါဘိုးသင်ရေကျော်ကို ရေမတိုးသေးသဖြင့် ဝင်၍ မရှိနိုင်သေးပေ။ ထို့ကြောင့် သာခရမ်းချောင်းကို ကွွဲပိုက်မောင်းနှင့်ရတော့သည်။ အကယ်၍သာ ရေကျော်ကိုမိုလျင် ဘိုးသင်ရေကျော်မှုတစ်ဆင့် ကည်ကုန်းချောင်းပေါက် မှ ထွက်ပါက ပြောမလေ့မြစ်သို့ အနီးဆုံးရောက်နိုင်မည်။ ယခုမှ သာခရမ်းချောင်းအတိုင်း ကွွဲပိုက်မောင်းနှင့်နေရသဖြင့် အချိန်ပိုကြာသွားသည်။

ကိုဟန်စိုးက ဦးခန်းတွင်စီးလာသဖြင့်သာ ရေလမ်းအခြေ  
အနေကိုသိနေသော်လည်း သဘောတွင်းရှိ အများစုကမူ စိတ်ဝင်  
တစားမရှိပါ။ ကြံးရာဆုံးရာ နီးစပ်ရာကို ပြောဆိုနေကြ၏။ စကား  
ပြောသံ၊ ကလေးငိုသံ၊ ရယ်မောသံများက သဘောစက်သံကြား  
တွင် ပေါ်လာလိုက်၊ ပျောက်သွားလိုက်ရှိ၏။

“မှန်တိုင်းရှိတယ်လိုကြားတယ်။”

“အဝေးကြီးမှာပါကွာ။”

“ဝေးတယ်ဆုံးတာ ဘယ်မှာလဲ။”

“ကြေညာတာတော့ ကြားမိသားပဲကွာ။ ဘယ်နားမှာဆို  
တာတော့ ဘယ်သိပိုမလဲ။ တစ်နာရီမိုင်(၈၀)လိုကောင် ပြောတယ်။  
(၈၀) လည်း (၈၀) ပေါ့ကွာ။ သူဟာသူ့ပင်လယ်ထဲမှာ တိုက်တာပဲ။  
မြစ်ဝက္ခန်းပေါ်သားကတော့ (၈၀) လောက်လည်း အပျော်ပါကွာ။”

“မှန်တိုင်းက ဒီဘက်ကိုလာမယ်လိုတောင် ပြောနေကြတယ်”

“မဟုတ်ပါဘူးကွာ။ ဟိုနေ့က တို့မှာ ပါကြည့်လိုက်ပါတယ်။”

အိန္ဒိယဘက်သွားနေတယ် ဆုံးလားပဲ။”

မှန်တိုင်းအကြောင်း ပြောသူကပြောနေ၏။

“(၂၀) ရက်နေ့ မဲထည့်ရမယ်တဲ့”

“ဘယ်သူကို ထည့်ရမှာလဲ။”

“မဟုတ်ဘူးလေ။ ထည့်ရမှာက ဖွဲ့စည်းပုံအခြေခံပေး  
ဆုံးလား၊ ဘာလား။ အဲဒါကို ထောက်ခံလား။ မထောက်ခံလား  
ထည့်ရမှား။”

“ကိုယ်မှ ဘာမှုမသိတာ၊ ထည့်ချင်ရာ ထည့်လိုက်ပေါ်ဟယ်။”

“ကိုယ်တွေနဲ့မှ အကျမ်းတဝ်မရှိတာ။ သူတို့ထည့်ခိုင်းလည်း  
ကိုယ်က ကြံးရာထည့်ရမှာပဲ။”

“ခင်ဗျားတို့ အဲဒီလိုစိတ်ဝင်တစားမရှိရင်တော့ ဖြူလည်း ဖြူ  
မည်းလည်းဖြူတွေဖြစ်။ ဖြူလည်းမည်း မည်းလည်းမည်းတွေပဲ  
ဖြစ်ကြည့်းမယ်ထင်တယ်။”

မကြာခင်းပေးရတော့မည့် ဖွဲ့စည်းပုံအခြေခံပေးအတွက်  
ပြောကြဆုံးကြ၏။

အချို့က ဝိုင်းဖွဲ့ပိုကာဆွဲကြသည်။ မော်တော်တစ်စီးလုံးသည်  
ကိုယ့်အစုအစွမ်းနှင့်ကိုယ် အဆင်ပြောနေ၏။

ပုံလဲစန်းမော်တော်သည် သာခရမ်းချောင်းအတွင်း ငွေကာ  
ဂိုက်ကာမောင်းနှင့်ရင်း မြစ်ပြင်ကျယ်ကြီးတစ်ခုဆီသို့ ထွက်  
လိုက်သည်။ မြစ်၏တစ်ဖက်ကမ်းတွင် မီးခိုးတလူလူထွက်နေသော  
ဆန်စက်ခေါင်းတိုင်တစ်ခုကိုတွေ့ရ၏။

\* \* \*

ပြောမလေ့မြစ်ပြင်ကျယ်ကို ဖြတ်ပြီးနောက် ဘီတွေတ်ချောင်း  
တွင်းသို့ဝင်ခဲ့သည်။ ဘီတွေတ်ကျေးရွာသည် ပြောမလေ့မြစ်နှင့်  
ဘီတွေတ်ချောင်းဆုံးရာအဝတ်ရှိ၍ စည်ကားလှသည့် ရွာကြီး  
ဖြစ်သည်။ ဆန်စက်များ၊ ဈေးဆိုင်များဖြင့် စည်ကားပါ၏။ ပုံလဲစန်း  
သည် မော်တော်ဆိုင်ရှိခဲ့၊ သုံးခုကိုကော်သွားပြီး အစွမ်းဆုံးဆိုင်  
တွင် ကပ်သည်။ သူဆိုင်ကမ်းနှင့်သူ ဆုံးကပ်ရသောကြောင့်  
ဖြစ်သည်။ ဘီတွေတ်ဆိုင်ကမ်းတွင် သဘောပါကုန်များကို ချသည်  
လည်းရှိသည်။ သဘောပေါ်သွေ့ ထပ်တင်သည်လည်းရှိသည်။ ဈေးရောင်းကြသည်။  
ဈေးသည်များက သဘောကုန်းပေါင်ထိုးသည်နှင့် သဘောပေါ်သွေ့  
အလုအယက်တက်ကာ ဈေးရောင်းကြသည်။ အကြော်သည်၊  
ထမင်းသည်၊ ခေါက်ဆွဲကြော်သည်တို့ဖြင့် စုံလှသည်။

ကိုဟန်စီးတိုက သင်္ကာမှုဆင်းကာ တစ်ဆက်တည်းရှိသော ဈေးတန်းအတွင်းသို့ လျှောက်ဝင်သွား၏။ ကမ်းနားဆိပ်လည်းဖြစ် ဈေးလည်းပြစ်သော ဘီတွေတူဈေးက အလွန်စည်သည်။ ဝါးအလုံး လိုက်မှုသည် တောင်း၊ ပလုံး၊ ဤြို့၊ ဆန်ခါစသော ဝါးထွက်ပစ္စည်း အမျိုးမျိုး၊ ရေလုပ်ငန်းသုံး ကြိုး၊ ပိုက်၊ တက် အစရှိသည်များ၊ ဆန်၊ ဆား၊ ကြက်သွန်၊ ငါးပိုစသော မီးဖို့ချောင်သုံးပစ္စည်းများ၊ အဝတ်အထည်၊ အလှကုန်စသော လူအသုံးအဆောင်များ၊ ရေဒီယို၊ ကက်ဆက်၊ ပာတ်မီးအစရှိသော လျှပ်စစ်ပစ္စည်းများ၊ ဓား၊ တူရွင်း၊ ယောက်မမှုသည် မိုးပြုဒယ်အိုးအထိ သံထည်ပစ္စည်းများ၊ မူလီမှု အင်ဂျင်အထိ စက်ပစ္စည်းများ၊ အစုံရနိုင်သောဈေးဖြစ်သည်။ အကြော်မျိုးစုံ သရေစာမျိုးစုံ၊ ထမင်း၊ ဟင်း၊ လက်ဖက်ရည်၊ အအေး မှုသည် အရက်အထိရနိုင်သောဆိုင်များ၊ မျိုးစုံအောင်ရှိသည်။ ထို ကမ်းနားတစ်လျှောက် လမ်းကျဉ်းလေးမှာပင် ပဲယာဆိုင်ခန်းများက ယခုလိုန်ကိုပိုင်းတွင် ပို၍စည်ကားသည်။ ကိုဟန်စီးတို့နှစ်ယောက် ဈေးလယ်ရှု သန်းသန်းငြေးထမင်းဆိုင်တွင် ထမင်းစားလိုက်ကြသည်။ ဘီတွေတူကိုရောက်တိုင်း သည်ဆိုင်လေးမှာသာ ထမင်းစားလေးရှိသဖြင့် ရှင်းနှီးနေကြသည်။

(၁၅)မိနစ်၊ နာရီဝက်ခန့်ဟုဆိုသော်လည်း ပုံလေစန်းသည် ဘီတွေတ်တွင် တစ်နာရီနှီးပါးကြားသည်။ သံဖြူဆိုင်တွင် လုပ်သော နှစ်လုံးတပ်ဟွန်းကို ပိုက်ပျော်မှုတစ်ဆင့် တဘော်ဘော် မှုတ်လိုက်သည့် ဆလင်၏အချက်ပေးသံ လေး ငါးကြိမ်အဆုံးတွင် ပုံလေစန်းသည် ဘီတွေတ်ဆိပ်ကမ်းမှုခွာ့ခဲ့၏။

ဘီတွေတ်မှုထွက်သောအခါ မြစ်ပေါက်ချောင်းထဲသို့ဝင်ခဲ့သည်။ မြစ်ချောင်းများပေါ်များလှသော ဧရာဝတီတိုင်းတွင် ချောင်းသည် တစ်ခါတစ်ရုံ မြစ်ဖြစ်ပြစ်ကာ မြစ်သည်လည်း ချောင်းဟုပင် ဆိုရချိမ့်မည်ထင်သည်။ စင်စစ်အားဖြင့် ဘီတွေတ်ချောင်းသည် ပြာမလေ့မြစ်ပင်ဖြစ်တော့၏။ ပြာမလေ့မြစ်သည် မောင်ထော်ရွာနားတွင် မောင်ထော်ချောင်းဟုသောအမည်ဖြင့် ချောင်းငယ်တစ်ခု ခဲ့ထွက်ခဲ့သည်။ ထိုချောင်းသည်ပင် မဝေးလှသောနေရာတွင် ဘီတွေတ်ချောင်းနှင့် မြစ်ပေါက်ချောင်းအဖြစ် ခဲ့ထွက်ပြန်သည်။ သို့သော် ဘီတွေတ်နှင့်မြစ်ပေါက်ရွာတို့အနီးတွင် ပြာမလေ့မြစ်နှင့် ပြန်လည်ပေါင်းဆုံးပြန်သည်။ ဆရာမဂျား၏ “မြစ်တို့၏မာယာ” ဆိုသည်ကို သတိရမည်။

ပုံလေစန်းသည် မြစ်ပေါက်ချောင်းအတွင်း မောင်းနှင့်လာရာမှ အောင်ပူရေကျော်ကိုဖြတ်ကာ ကကာရံမြစ်ထဲသို့ ဝင်လိုက်၏။ ရွေးမြစ်၊ ပြာမလေ့မြစ်၊ ကကာရံမြစ်တို့သည် ထိုနေရာအနီးတွင် လက်ချောင်းများသဖွယ် အပြိုင်သွယ်တန်းနေသည့်မြစ်ကြီးများဖြစ်ကြသည်။ ထိုမြစ်ပြင်ကျော်ကြီးများကို မြစ်ပေါက်များ၊ ချောင်းများ၊ ရေကျော်များက ပိုက်ကွန်များသဖွယ် ယုံကြန်ယေးနေသည်။ ငယ်စဉ်က မြန်မာပြည်မြေပုံးဆွဲသည့်အခါ မြစ်ဝကျွန်းပေါ်တွင် မြစ်ချောင်းများကို ကြံသလို ခပ်ရှုပ်ရှုပွဲတတ်ကြလိမ့်မည်။ စင်စစ်တွင်မူ မြစ်ဝကျွန်းပေါ်မှ မြစ်၊ ချောင်း၊ ရေကျော်များက ထိုထက်ပင် ရှုပ်ထွေးပါသေး၏။

ကကာရံမြစ်၏ဝါဘက်တွင် စနိတော်ကြီးက စီမံးညြု့နေ၏။ ညာဘက်ခြမ်းတွင်မူ ရေငန်တားတာက ကမ်းနှင့်မြောင်ကာ

တောက်လျှောက်သွယ်တန်းနေသည်။ ရခင်တားတာနှင့် မြစ်ကမ်းကြားတွင်မူ ခရာချုပ်များ၊ သမ္မဝပ်များက ရှုပ်ထွေးစွာပေါက်ရောက် နေကြ၏။ ပုလဲစန်းသည် မြစ်တစ်ဘက်သို့ ဖြတ်ကူးလိုက်ပြန်သည်။ မကြာမီ ထန်းပင်ချောင်းသို့ရောက်၏။ သို့သော် ထန်းပင်ချောင်း ဆိပ်တွင် အဆင်းမရှိ။ ဆလင်က ဟွန်းကို တဘော်ဘော်မှုတ်သည်။ ကမ်းတွင်လည်း လိုက်မည့်ခနီးသည် အရိပ်အယောင်မရှိ။ ထိုကြောင့် ထန်းပင်ချောင်းဆိပ်သို့ မကပ်တော့ဘဲ ဆက်မောင်းလာတော့သည်။

ကကာခြော်သည် ပင်လယ်တွင်းသို့ တောက်လျှောက် စီးဆင်းသွားခြင်းမဟုတ်ချေ။ ဆားချက်ရွာအနီးတွင် ပြာမလေ့မြစ် အတွင်းသို့ စီးဝင်သွားသည်။ ပြာမလေ့မြစ်အတွင်းသို့ မဝင်မီ ချောင်းခွဲတစ်ခုက လက်ဝဲဘက်သို့ခွဲသွားကာ သောင်ဒ္ဓမြစ်အတွင်း သို့ စီးဝင်၏။ ထိုချောင်းကို ငဖုန်းချောင်းဟူခေါ်သည်။ ငဖုန်းချောင်းအတွင်းတွင် ကွင်းကုန်း၊ ငဖုန်းစသည့်ရွာများရှိသော်လည်း ဆင်းမည့်သူမရှိ။

ဆင်းမည့်သူမရှိသော်လည်း ဆလင်က ဟွန်းကို တဘော်ဘော်မှုတ်သည်။ သည်လမ်း သည်ခနီးကို နိစ္စခြင် သွားနေကျဖြစ် သဖြင့် မောက်စီးခေါ်သည်တိုကဖြင့် စိတ်မဝင်စားပေါ်။ ကိုယ်သွားမည့်ခနီးကို သိဖြော်ဖြစ်သဖြင့် ထိုအရပ်သို့မရောက်မိအခိုန်ထိ တုတ်တုတ်မျှ မလျှပ်ကြချေး။ သို့သော် ကိုယ့်အစု ကိုယ့်အဖွဲ့နှင့်စွဲ့ကာ စကားဖောင်ဖွဲ့နေကြသဖြင့် ပတ်ဝန်းကျင်ကိုစိတ်မဝင်စားနိုင် အားကြား သဘေားတွင် အမျိုးသား လေးငါးယောက် ပိုင်းဖွဲ့နေ၏။ ပိုးပိုင်းတွင် နေပူနေသော်လည်း လေတူဟူးဟူးတိုက်နေသဖြင့် နေပူဒဏ်ကို ဂရုမစိုက်ကြပေါ်။ စကားကောင်းနေဆဲ။

ဆလင်ခန်းနှင့်ကပ်လျက်နေရာတွင် မြက်ဖျာတစ်ချပ် ခင်းထားသည်။ ထိုအပေါ်တွင် သစ်သစ်လွင်လွင် သပ်သပ်ရပ်ရှုံး အရွယ်လတ်လတ် အမျိုးသမီးတစ်စုက ထိုင်လိုက် လျှလိုက်ဖြင့် စကားပိုင်းမပျက်။ အလယ်တွင် လက်ဖက်သူပ်တစ်ပန်းကန်က လက်စမျှသာကျွန်တော့သည်။ ခြင်းထဲမှာ ဓာတ်ဘူးလည်းတွေ့သည်။ သူတို့ပြောနေသောစကားများအရ ဆရာမတွေဖြစ်လိမ့်မည်။ ဘယ်မှာဆင်းမည်တော့ မသိုံး။

\* \* \*

မောက်တော်ဘေးတစ်ဖက်တစ်ချက် ခုံတန်းပေါ်တွင်မူ အချို့က အပိုင်းလျက်၍ အချို့က ကမ်းကိုင်းလျော်၍ နေထိုးနေသော ဘက်ခြမ်းမှ ခရီးသည်များကတော့ နေကိုကျောပေးနေသည်။ ကုန်းပေါင်ထိုးထားသော အလယ်ခန်းတွင်မူ ပစ္စည်းများကြားဝယ်ကြံးသလို့အပိုင်းလျက်သူတော်ဘူးနှင့် ကလေးသားအမိရှိသည်။ ကလေးက လမ်းစမ်းလျောက်စအရွယ်မြို့ အနီးအနားမှ လူ၊ ခြင်းအိုင်ရိုးကို ကိုင်းလျက် ပုံးပုံးသည်သည် သွားနေသည်။ အမေကတရစပ်လိုက်ဆွဲနေရ၏။

နောက်ဘက်စက်ခန်းရှေ့တွင် လူရင်ဆိုခန့်ဝယ် ခြောက်ပေပတ်လည်ခန့်ရှိသော အဆင့်တစ်ဆင့်ရှိသည်။ အမြင့်က လူတစ်ထိုင် လွှာတ်လုံသာသာရှိ၏။ သံယာစင်ဟူးသတ်မှုတ်ထားသော လည်း မောက်ပေါ်တွင် သံယာမပါသဖြင့် အသက်ခပ်ကြီးတိုးလူကြီးသုံးလေးယောက်ရှိနေသည်။ သံယာပါလွှင်ဖြင့် သံယာတော်များသီးသန့်နေရာ ဖြစ်သည်။ ယခုတွင်မူ သံယာစင်မဟုတ်တော့ ဘဲ လူကြီးစင်ဖြစ်နေလေပြီ။

နောက် ဆုံးတွင် မူ လူနေရာအခင်းရှိပါ၏။ ထို နေရာ တစ်ခိုက်တွင် တစ်ဖက်ကမီးဖို့၊ တစ်ဖက်ကရေအိမ်ဖြစ်သည်။ သို့သော် ရေအိမ်သို့ အမျိုးသမီးများမဆိုထားဘို့၊ အမျိုးသမီးများပင် သွားဖို့ခက်ပါဘို့။ အကြောင်းမှာ ထိုနေရာတွင် ရှိသော ဝိုင်းက ကောင်းနေသောကြောင့် တည်း။ ငါးယောက်သောပုဂ္ဂိုလ်တို့၏ ရှေ့တွင် အဖြူပေါ်ဝယ် နီနက်ပုံများနှင့် ထောင့်တစ်ဖက်တစ်ချက် စီတွင် အင်လိပ်ဂဏန်းများရေးထိုးထားသော ကတ်ပြားများက အစီအရို့။ ဘေးကလူကိုယ်စီအပါအဝင် အားလုံးက စိတ်ဝင် တစား။ သူတို့အနားတွင် ငွေစက္ကာများက ပြန့်လျက်တချို့။ ထပ်လျက်တချို့။

မော်တော်အမိုးတွင်ရော၊ ရှိသမ္မတန်းများတွင်ပါ မုန်ထုပ်များ၊ အကြော်ထုပ်များ၊ အီကြာကွေး၊ ဘုရားပန်း၊ ဟင်းရွက် စသည် ဖြင့် အထုပ်ကြီးထော်ကို ခွေးနှိမ့်သလို အတွဲအရွှေ ချိတ်ဆွဲထားသေး၏။

\* \* \*

“ဘော် . . . ဘော်”

ဆလင်၏အချက်ပေးသံ ပေါ်လာပြန်သည်။ ဒီတစ်ခါတွင် မတော့ အချို့ကလူပုံပူးလူပုံရွှေဖြစ်လာကြသည်။ ခရီးသည်များ နေရာမှုထကာ လုံချည်ပြင်ဝတ်သူဝတ်၊ မိမိပစ္စည်းကို ရှာသူရှာကြသည်။ သတော်သားများက ကမ်းသို့ကြီးပစ်ရန်၊ ကုန်းပေါင်ထိုးရန်ပြင်သည်။ မော်တော်စာရေးက သူစာအုပ်ကိုလှန်ကာ ချရမည့် ကုန်စာရင်းကိုကြည့်သည်။ ထိုအချို့မှုစကား မော်တော်စက်

နေး၍ ရပ်သွား၏။ မော်တော်သည် အရှိန်ဖြင့်သာရွှေနေသည်။ လူတွေကလူပုံပူးလူပုံရွှေ၏ သိနှင့် ရွှေကုန်းရွာဆိပ်သို့ သတော်ကပ်ခဲ့ပြီ။ ဆရာမတွေဆင်းကြပြီ။ ထူးခြားသည်က ကမ်းထိပ်တွင် ရေ့မိုးချိုး အလှပ်ထားကြသော ကြီးကြီးရွယ်ရွယ် အမျိုးသမီးများကို တွေ့ရသည်။ ခရီးသည်များဆင်းပြီးသောအခါ သူတို့ မော်တော်သို့ ဆင်းလာကြ၏။ မော်တော်စာရေးထံ အမည်ပြောလိုက်သည်နှင့် မော်တော်စာရေးက စာရင်းစာအုပ်ကိုကြည့်ကာ ငွေစက္ကာအထပ် လိုက် အချို့ကိုတော့ ပစ္စည်းပစ္စယအထုပ်များပေးသည်။

အခြားကြောင့်မဟုတ်။ ယမန်နေ့အဆန်ခရီးတွင် သူတို့က ကဏန်းသေတ္တာများတင်ပေးလိုက်ကြသည်။ လိုအပ်သော သုံးကုန် စားကုန်တို့ မှာလိုက်ကြသည်။ လပွဲတ္တာရောက်သောအခါ သက်ဆိုင်ရာကဏန်းဒိုင်တို့က ဆင်းယူကာ ငွေချော့ မော်တော် စာရောကာ မှာလိုက်သည်တို့ကို ဝယ်ယူ ထိုက်သင့်သော စရိတ်စကာ ယူကာ ယခုတော့ပြန်ရင်း။ သူဟာနှင့်သူတော့ဟုတ်နေကြသည်။ ထိုအချို့တွင် ငွေရသဖြင့် ပျော်ကြ၊ မရှင်းသောစာရင်းများကို ပေးကြ၊ ကဏန်းသေတ္တာများရွေးယူကြ။ ရော့ပုံးများသယ်ချကြ၊ အော်ကြ၊ ဟစ်ကြ၊ ခေါ်ကြ၊ မေးကြ၊ ရယ်ကြ၊ မောကြနှင့် ရွှေကုန်းရွာဆိပ်သည် စည်ကားနေတော့၏။

ရွှေကုန်းဆိပ်မှုခွာခဲ့သောအခါ ပုံလဲစန်းသည် သောင်ဒဗြို့မြစ် ကိုဖြတ်ကုံးရင်း စုန်လာခဲ့၏။ ရွှေဆီတွင် စိမ်းညိုညိုအုန်းပင်တန်း တစ်မျှော်တစ်ခေါ်နှင့် သိပ္ပါးကုန်းကြီးရွာကို လှမ်းမြင်နေရသည်။ မြစ်လယ်တွင်ရှိသော ပိုက်ချက်များကို ငွေ့ကာလိုက်ကာ ရှောင်ကာ လွှာကာဖြင့် ပုံလဲစန်းသည် သိပ္ပါးကုန်းကြီးဆိပ်သို့ ကပ်ခဲ့သည်။

သို့သော ဆင်းသူသိပ်မရှိလှ။ သိပ္ပါကုန်းကြီးကို ဖြတ်သော မော်တော် က တော်တော်များသည်။ အတွင်းလမ်းကလာသော မော်တော်များ လည်း ရှိသေးသကဲ့သို့ ရွာတိုက်ရှိက်မော်တော်များလည်းရှိလေရာ ပုလဲစန်းတွင် သိပ္ပါကုန်းကြီးခရီးသည်က နည်းလေ၏။

ကျေနေသည် ပင်လယ်တွင်းဆီသို့ တရိပ်ရိပ်ဆင်းနေ၏။ နေရှိနိုကလည်း လျော့လာသည်။ ရေပြင်မှ လှိုင်းကြက်ခွဲပါလေး များကို ကျေနေထိုးသောအခါ သောင်ဒူမြစ်ပြင်ဝယ် စိန်မှုန်များကြဖြန့် ထားသကဲ့သို့ တလက်လက်ထနေသည်။ ထိုစိန်မှုန်ထူကို သဘော်ဦး ကထိုးခဲ့ကာ ပြာလွှဲလွှဲရေပြင်ဝယ် တရွှေ့ရွှေ့စုန်ဆင်းနေ၏။ ယာ ဘက်မနီးမဝေးကမ်းတွင်ကား ခပ်လှမ်းလှမ်းတွင်ရှိနေသော ဆားကွင်းများ၏ ဆားလောင်ရှုံးအမိုးများကို ခပ်အုပ်အုပ် လှမ်း မြင်ရသည်။ ဒီရေတောကမူ ခပ်ပါးပါးရှိလိုက် ပျောက်လိုက်နှင့်။ ပဲဘက်တွင်မူ သောင်ဒူမြစ်၏စိမ်းပြာပြာရေလွှာက ခပ်စောင်းစောင်း ထိုးကျေနေသောနေရောင်တွင် ကြော်ရရွှော်ဦးဆင်းနေလေ၏။

မော်တော်သည် တဘော်ဘော်သံပေးကာ ရေတွင်းဆိပ် ဆိပ်ကမ်းသို့ဆိုက်ကပ်လေပြီ။ ရွာရှိ ကြီးကြီးကယ်ကယ် ရွှေယူရွှေယ် လတ်လတ်တို့က ကမ်းနားဆိပ်ဆီသို့ ကွဲက်စီကွဲက်စီဖြင့် ဆင်းလာ၏။ သဘောပေါ်မှုဆင်းသူ တက်သူတို့ဖြင့် ရေဆင်းတံတားတွင် စည်ကားသွားတော့သည်။ ကုန်တို့အနက် ရေတွင်းဆိပ်တွင် တစ်ဝက်မူချေလေပြီ။ ဆန်အိတ်များလည်းပါသည်။ ကြက်သွှေ့ အိတ်များ၊ ဘဲဥခြင်း၊ ဆီပုံး၊ က်သုံးဆီပေပါ၊ ရေခဲပုံး၊ ကဏန်းခြင်း အစုံချေတော့၏။ ကြော်ရရွှော်ဦးဆင်းနေသော သောင်ဒူမြစ်နှင့် ဆန့်ကျင်စွာ ရှုတ်ရှုတ်သဲသဲဖြစ်ခဲ့သော ရေတွင်းဆိပ် ဆိပ်ကမ်း

သည် မကြာဖို့ဖြစ်မသက်သွားသည်။ ကိုကြည်တိုးလည်း ကိုလှိုင်းထို့ ကို နှုတ်ဆက်ကာကျွန်ခဲ့၏။ ပုလဲစန်းလည်း ခရီးဆက်လေပြီ။

အမှုန်စင်စစ် ပုလဲစန်း၏ခရီးဆုံးဖြစ်သော အရာတော်သည် ရေတွင်းဆိပ်နှင့် (၁၅)မိန်ခုနှင့်သာ မောင်းရသောခရီးဖြစ်သည်။ သောင်ဒူမြစ်သည် အဆုံးသတ်တွင် ယာဘက်သို့ တံတောင်ဆစ် ကျွေးကာ ပြင်စလူမြှုပြစ်နှင့်ပေါင်းဆုံး၍ ပင်လယ်တွင်းသို့ စီးဝင် သည်။ ထိုတံတောင်ဆစ်ကျွေး ရွှေနှင့်များကလေးသည် အရာတော်ပင် ဖြစ်တော့၏။ ခရီးဆုံးမြို့ထင့်။ သိပ်ကြီး ပျားပန်းမခတ်လှု။ ခရီးသည် များကလည်း ကြော်ရရေဆင်း၊ ကုန်ချေသူများကလည်း အေးအေးဆေးချား၊ လာကြိုကြသူများကလည်း ဖြည်းဖြည်းမှုန်မှုန်။ ပုလဲစန်းကတော့ ရေဆင်းတံတားထိပ်တွင် စက်သတ်လိုက်ပြီ။ ယခုမှ ဆောက်လက်စ ကွန်ကရစ်တံတားဆောက်လုပ်ရေးမှ တံတားတိုင် များက ထိုးထိုးထောင်ထောင်။ တံတား၏ဘို့ဘက် သည်ဘက် ကမ်းစပ်တို့တွင်မတော့ ဂါးပါလှမ်းစပ်များက နေရာယူထားကြ သည်။ ဆားနံ့သင်းသင်း၊ ဂါးညီနံ့နှင့်ဂါးပိန့်ရော့နေသော လေညင်းက ကိုဟန်ဦးကို ဆီး၍ကြိုတော့သည်။ အရာတော်သို့ ပြန်ရောက် ခဲ့ပါပြီ။



ကို အမှိုပြုလျက် ဆားလည်းရသည်။ သည်ရေပြင်ကို အခြေတည် ကာ ပုဂ္ဂန်မွေးသည်။ သည်ရေပြင်ကြောင့်ပင် ငါးပိတ္ထက်သည်။ ထိုကြောင့် ငွေပင်လယ်ဟုဆိုရခြင်းဖြစ်တော့၏။

\* \* \*

သောင်ဒူမြစ်သည် သူ၏အဆုံးသတ်ကို ယာဘက်သို့ တစ်ဆင် ချိုးကျွေးချကာ ပြင်စလူမြစ်နှင့်ပေါင်းဆုံးသည်။ ထိုကျွေးလိုက်သော နေရာလေးကို အရာတော်ဆိုသော ရွာကလေးအတွက် ပေးလိုက် ၏။ အရာတော်သည် မြစ်ကျွေးချွှန်းကလေးတွင် မြစ်ဘေး၌ မျှေးကာ တည်ရှိသည်။ တစ်ရွာလုံး ပိုက်ချာ ကဏ္န်းထောင်၊ ငါးပိုလုပ်၊ ဆားကွင်းဆင်း၊ ပုဂ္ဂန်ကန်ဆင်းလုပ်ငန်းများသာ လုပ်ကိုင်ကြသည်။ ရွာ၏ဖွဲ့စည်းပုံမှာ စနစ်တကျတည်ထားခြင်းမဟုတ်သဖြင့် ပြန်ကျေနေသော်ပြား သူ့အတန်းနှင့်သူတော့ ရှိကြသည်။ ရွာတည် ရှိသော ထောင့်ခွဲးအင့်ကလေးကို အလယ်မှ ချောင်းကလေး တစ်ချောင်းက ပိုင်းခြားထားသည်။ အရာတော်ရွာကို ပိုင်းခြားကာ ဖြတ်သန်းစီးဆင်းနေသဖြင့် အရာတော်ချောင်း ဟုအမည်တွင်၏။ အရာတော်ချောင်းသည် မြောက်မှတောင်သို့ တည့်တည့်နီးပါး စီးဆင်းနေသည်။ ထိုချောင်း၏ အရှေ့အနောက် မျှလျှက်တည်ရှိသော အရာတော်ရွာကိုမှ အရှေ့ပိုင်း၊ အနောက်ပိုင်းဟုမခေါ်။ အရှေ့ဘက်ခြမ်းကို ခွဲ့ပိုင်း၊ အနောက်ဘက်ခြမ်းကို သောင်ပိုင်း ဟုခေါ်ကြသည်။ သို့သော် အများစုကမူ ဟိုဘက်ခြမ်း၊ သည်ဘက် ခြမ်း ဟူ၍သာ ဆိုကြသတည်။

စင်စစ် အရာတော်ချောင်းသည် ရေကျော်တစ်ခုမျှသာ ဖြစ်သည်။ ရေစစ်ချိန်တွင် ချောင်းအတွင်း၌ ရေနည်းလွှန်း၏။

## အခန်း (၂)

“မှန်တိုင်းရှိတယ်ဆို ပိုက်ချေးမလို့လား။”

လျောပေါ်သို့ ပိုက်များ၊ ကြိုးများတင်လျက် ကမ်းနားမှ ထွက်ခါနီးတွင် ဦးအောင်ကျော်ကို ထွန်းထွန်း မေးလိုက်သည်။

“မှန်တိုင်းရှိတယ်လို့ပြောတာက ရေဒီယိုကပြောတာကွာ။ မင်းကြည့်လိုက်စမ်း။ ဒီမြစ်ပြင်နဲ့ ဒီပင်လယ်ရဲ့အခြေအနေက ဘာပြောလဲ သိလား။”

ထွန်းထွန်းက ဦးအောင်ကျော်ကိုအဖြော်ဖြန့်မပေး။

“ကောင်လေး၊ တစ်ခါတစ်ခါမှာ တို့ရဲ့တစ်သက်လုံး အတွေ့။ အကြံက မင်းတို့ပြောနေတဲ့ ခန်းမှန်းချက်တွေထက် မှန်တယ်ကွာ။ သူတို့ကြည်တိုင်းသာ တို့ပိုက်မချုရရင် ငတ်တောင်သေလောက်တယ်။”

ဦးအောင်ကျော် ပြောပြောဆိုဆိုနှင့်လျောကို ကမ်းမှုခွာလိုက်သည်။ မကြာမိရေကျေတော့မည်။ သည်အချိန်လေးလုပ်း ပိုက်ချ ရသည်။ သောင်ဒူမြစ်၏အဆုံးသည် ကျယ်ပြန့်လှုသောရေပြင်ကြီး ဖြစ်၏။ ပြင်စလူမြစ်နှင့်လာ၍ ဆုံးကာ ပင်လယ်တွင်းသို့ စီးဝင်သော နေရာသည် ကတော့ကောက်ကောက်ကြီးနှင့် တူတော့သည်။ စင်စစ်အားဖြင့် ထိုနေရာရေပြင်ကျယ်သည်ပင် အရာတော်သားတို့ အတွက် ငွေပင်လယ်ပင်ဖြစ်တော့၏။ သည်ရေပြင်မှုပင် ပိုက်ချ သည်။ သည်ရေပြင်မှုပင် ငါးရသည်။ ကဏ္န်းရသည်။ သည်ရေပြင်

ထိချောင်းကို တံတားလေးဖြင့် ဖြတ်သန်းသွားလာကြသည်။ မေတ္တာပေါင်းကူးတံတားအမည်တွင်လေသည်။ အရာတော်ရွာ၏ ရွာစတင်တည်ရာဟု ယူဆရသော ချွန်းပိုင်းတွင် ရေဆိပ်ရှိသည်။ တံတားလည်းအခိုင်အမာရှိသည်။ ထိုတံတားမှုတက်ကာ ဝယာတွင် အိမ်ခြေ လေး၊ ငါး၊ ခြောက်လုံးစီရှိသော လမ်းကလေးမှုလာလျှင် ရွာလယ်လမ်းမသို့ရောက်သည်။ ရွာလယ်လမ်းမသည် ချွန်းပိုင်း အယားမှ တောင်မြောက် ဖြောင့်တန်းစွာလာရာက တံတားသို့ ဆင်းသောလမ်းနှင့်ဆုံးအပြီး အိမ်ခြေ ခုနစ်လုံး၊ ရှုစ်လုံးခန့် အကျော်တွင် အနောက်ဘက်သို့ တစ်ဆစ်ချိုး ကျွေးလိုက်သည်။ ထိုနောက် ရယကရှုံးကျော်သောအခါ ဝဘက်သို့ တံတောင်ဆစ်ချိုး ပြန် ကျွေး၏ ခါးလိုက် ကျွေးလိုက်နှင့် လာသောလမ်းသည် ချောင်းကူး တံတားသို့မရောက်မီ ချောင်းနှင့်အပြိုင်သွယ်တန်းထားသော လမ်းကိုဖြတ်သည်။ ဟိုဘက်ကမ်းသို့ရောက်သောအခါ ရွာဦး ကျောင်းမှုကမ်းစပ်အထိ ချောင်းနှင့်အပြိုင် ဖြောင့်တန်းစွာလာသော လမ်းကိုဖြတ်သည်။ ထိုနောက် ရွာနောက်ဖေးသောင်စပ်အထိ ခရီးဆက်၏။ ဆုံးကာနီးတွင် ယာဘက်သို့ကျွေးကာ သောက်ရောကန်ဆီသို့ သွားသောလမ်းကလေးရှိသည်။ အနောက်ဘက်ဆုံး သောင်စပ်မှ ဒီရေတောကလေးကိုဝင်လိုက်လျှင်ဖြင့် ရွာသုသာန် ရှိသည်။ အရာတော်ရွာကလေး၏ ဖွဲ့စည်းပုံမှာရီးရှင်း၏။

ရွာဦးကျောင်းနှင့်ရွာဦးစေတီသည် သောင်ဘက်ခြမ်း ရွာ၏မြောက်ဘက်အစွန်တွင် သီးခြားတည်ရှိနေသည်။ ရွာလမ်း၏ထိပ်ဝယ် ညိုဆိုင်းကာ အုံမြိုင်းနေသော သစ်ရိပ်ဝါးရိပ်တွင် ဘုရား၊ သိမ်း ကျောင်းတို့ဖြင့် အေးအေးချမ်းချမ်းတည်ရှိသည်။

ကျောင်းဝင်းအဝင်ရှိ စီနှာရာမိကကျောင်းတို့က်ဟူသော မှုခိုး ကိုဖြတ်ကျော်လိုက်သည်နှင့် ဝဘက်တွင် သိမ်ကျောင်းရှိသည်။ ထိုသိမ်ကျော်းမှုလွန်သော ယာဘက်တွင် ရွာဦးစေတီကို သွားယ်ဖွုံးတွေ့ရပေမည်။ စေတီမှုလွန်၍ ဝဘက်သို့ကျွေးလိုက် လျှင် ကျောင်းကြီးသို့ရောက်မည်ဖြစ်၏။

အရာတော်ရွာ၏ အရွှေ့ဘက်ကမ်းစပ်ရှိ အိမ်တန်းနှင့် ချောင်းယာဘက်တန်း၏ကြားတွင် ရွာ၏သုံးရေကန်နှစ်ကန်ကို တွေ့ခြင်နိုင်သည်။ စင်စစ်အားဖြင့် ပင်လယ်ကမ်းစပ်တွင်ရှိနေသောရွာအတွက် သောက်သုံးရှုံးရေရှိရေးမှာ ပြဿနာတစ်ရပ် ဖြစ်သည်။ ထိုအတွက် တစ်ရွာလုံး တစ်နှစ်တာလုံး အသုံးပြုနိုင်ရန် မိုးရေများကို လောင်ကန်လုပ်ကာ စုဆောင်းထားရသည်။ အရာတော်ရွာတွင် သုံးရေနှင့် သောက်ရေအတွက် ရေလျှောကန်ကြီး ခုနစ်ကန်နှစ်သည်။ ယင်းတို့အနက် သုံးရေကန်နှစ်ကန်သည် ချွန်းပိုင်း ရွာလယ်တွင်ရှိပြီး သောက်ရေကန် ငါးကုန်သည် သောင်ပိုင်းရွာ၏ အနောက်ဘက်တွင်ရှိသည်။ ရွာဦးကျောင်း၏ အနောက်ဘက်နှင့် ဝယာတွင် သောက်ရေကန်များတည်ရှိနေပေသည်။

အရာတော်ကျေးရွာတွင် မူလတန်းလွန်ကျောင်း တစ်ကျောင်း၊ ကျေးလက်ဆေးပေးခန်းနှင့်ကျေးရွာအုပ်စုရုံးတို့လည်း ရှိသည်။ အရာတော်ကျေးရွာသည် ရေတွင်းဆိပ်အုပ်စုတွင် ပါဝင်သော်လည်း ကျေးရွာအုပ်စုရုံးသည် ရေတွင်းဆိပ်တွင်မရှိ။ အရာတော်တွင်သာ အစဉ်အဆက်ရှိသည်။ ကျောင်းသည် ချွန်းပိုင်း ရွာလယ်တွင်ရှိသည်ဟုဆိုရပါမည်။ ရွာလယ်ရှိ ကျေးရွာအုပ်စုရုံးနှင့် သုံးရေကန်ကြားမြေကွက်လပ်တွင် ကျောင်းရှိသည်။ ယခင်က

## ဇော်လွှင်း (ဟန်တ )

မြေစိုက်ကျောင်းဖြစ်သော်လည်း ယခုတွင်မူ အုတ်ညှပ်ကျောင်း ဆောင်အသစ်က ခုံခုံထည်ထည် ပေါ်ထွက်ခဲ့ပြီဖြစ်သည်။ သောင် ပိုင်းတွင် ကျေးလက်ဆေးပေးခန်းရှိသည်။ ရွာဦးကျောင်းသို့ သွားရာလမ်းရှိ ပဲဘက်ခြေးများ သောက်ရောကန်အနီးတွင် ကျေးလက် ဆေးပေးခန်းရှိသည်။ ကျေးလက် ဆေးပေးခန်းသည်လည်း အုတ်ညှပ်အဆောက်အအုံ ဖြစ်၏။

\* \* \*

ရွာရွှေ၊ သောင် ဒူမြစ်ရေပြင်သည် အရာတော်ရွာဗျာ၏ ငွေပြင်ပင်ဖြစ်တော့၏။ အရာတော်သည် အမိကအားဖြင့် ငါးပါ ကောင်းထွက်သည်။ အရာတော်ငါးပါသည် ဈေးကွက်တွင် ထင်ရှားလှသည်။ ငါးပါလုပ်ရန်အတွက် ငွေးခေါ် မျှင်ကောင်ကလေးများကို ဖမ်းယူရသည်။ ဖမ်းယူရတွင်လည်း တော်သလင်းလမှု တပေါင်းလအတွင်းသာဖမ်းယူရသည်။ ကျို့အချိန်များတွင် မူ အခြားငါးများ၊ ပုဂ္ဂန်များဖမ်းကြသည်။ ငါးပါလုပ်ရန်အတွက် ပိုက်ချေသောအခါ ပိုက်စိုက်များကို ဖမ်းကြသည်။ သို့ရာတွင် အချိန်ပြည့်ပိုက်ချေဖမ်းယူရခြင်းတော့မဟုတ်ပေ။ ပင်လယ်ရေ၏ သဘော သဘာဝကိုလိုက်၍ ရေသေရက်များဖြစ်သော မြန်မာရက်လဆန်း၊ လဆုတ် (၆) ရက်မှ (၁၂) ရက်အထိသာ ဖမ်းယူရခြင်း ဖြစ်သည်။ ပိုက်များကို ရေတက် ဦးတွင်ချထားပြီး ရရစ်ချိန်တွင်ဖော်ယူကာ ရေကျမည့်ဘက်သို့ ပြန်လည့်ထားရသည်။ ထိုနောက် ရရစ်ပါက ပြန်ဖော်ရသည်။ ထိုသို့ဖမ်းယူရတွင် မျှင်ကောင်လေးများသာမက ငါးပြီးတန်သွယ်၊ ငါးတံ့ခွဲနှစ်စသော ငါးများလည်း မိတ်သည်။

## အရာတော်ကမ်းက လွှမ်းမပြု

ဖမ်းမိရရှိလာသော မျှင်များနှင့် ငါးများကို ရွာရောက်သည်နှင့် ဆားကူးရသည်။ သာမန်အားဖြင့် မျှင်အချိန် တစ်ရာခန့်အတွက် ဆားတစ်အိတ်ခန့် သုံးလေ့ရှိသည်။ သို့သော်လည်း ထိုလုပ်ငန်းကို ကျွမ်းကျင်နေကြပြီဖြစ်သော အရာတော်သားတို့အတွက် အချိန်အတွယ် အတိအကျမဟုတ်ဘဲ မျင်နှင့် ဆားကို မှန်းဆထည့်လိုက်ခြင်းဖြစ်သည်။ ဆားကူးပြီးသောငါးများကို ငါးပါ စည့် (ငါးပါထည့်သောကျိုး) အတွင်းသို့ ထည့်လိုက်သည်။

ဤနေရာတွင် ငါးပါစည့်မှာ စိတ်ဝင်စားစရာကောင်းသည်။ ဒေသခံမဟုတ်သော တစ်စုံတစ်စုံးက ငါးပါစည့်ကိုတွေ့လိုက်လွှင် အိမ်ကလေးတစ်လုံး ပက်လက်လန်နေသည်နှင့် တူလှ၏။ ငါးပါစည့် ဆောက်မည့်နေရာတွင် ဦးစွာတိုင်စိုက်ရသည်။ ထိုတိုင်စိုက်ခြင်းသည် အိမ်ဆောက်သောအခါ ခေါင်တိုင်လက်ခံတိုင်စိုက်သကဲ့သို့ တိုင်နှစ်တိုင် ထူးရသည်။ ထိုနောက် ခေါင်တိုင်နှင့်လက်ခံတိုင်များကို လူတစ်ထိုင်ခန့်အမြင့်တွင် တန်းတစ်တန်းဖြင့် ချုပ်လိုက်သည်။ အိမ်ဆိုလွင် ထိုတန်းသည် ရက်မ ဖြစ်ပေလိမ့်မည်။ ပြီးလွှင် အိမ်တွင် ခေါင်လျောက် နှင့် တူသောတန်းတစ်တန်းကို ရက်မ ပေါ်တင်ကာ ခေါင်တိုင်နှစ်တိုင်ကို ဆက်လိုက်သည်။ တိုင်များကို တန်းများဖြင့် ခိုင်ခုံအောင်ပတ်ချုပ်သည်။ ပြီးလွှင် လက်ခံတိုင်များတွင် အောက်ခြေမှ (ဆောက်လုပ်သည့် အချေယ်အစားကို လိုက်၍) သုံးတောင်၊ လေးတောင်ခန့်အမြင့်၌ ဒိုင်းခံတန်းများ ချည်သည်။ ခေါင်တိုင်ရှိ ခေါင်လျောက်တန်းနှင့် လက်ခံတိုင်ရှိ ဒိုင်းခံတန်းများအပေါ် အခြင်ကဲ့သို့သော ငါးတန်းများတင်ကာ အလယ်မှစ၍ စနိမိုးသကဲ့သို့ မနဲ့ချည်လိုက်သည်။ ဆောက်လက်စ

ငါးပိစည့်ကို ထိုအခြေအနေတွင် မြင်တွေ့ရပါက အိမ်ငယ်တစ်လုံး ကို ပက်လက်လှန်ကာ အတွင်းဘက်မှ ဓနိပြောင်းပြန်ဖိုးထားသည့် နှင့် တူတော့သည်။ ထိုနောက် လေးဖက်လေးတန်ကိုလည်း အတွင်း ဘက်မှုပင် ဓနိပြုင့် ကာလိုက်သည်။ ထိုအခါန်တွင် လေးထောင့် ငါးပိစည့်၏နှစ်ဖက်ကန်တော့ပုံး အောက်ရှားရှား ပေါ်လာပြီဖြစ်သည်။ အိမ်ခေါင်ပြောင်းပြန်ကဲသို့ အောက်ရှားရှား ကန်တော့ပုံးအတန်း အောက်ဝယ် ပလတ်စတစ်စဖြင့် ရေတံလျောက်တစ်ခုလုပ်ကာ ရေတံလျောက်အဆုံးတွင် ထည့်စရာပုံး စဉ်အိုး စသည်တို့ခံထား လိုက်၏။ ဤနည်းဖြင့် ငါးပိစည့်တစ်ခု ရပြီဖြစ်သည်။

ဆားကူးထားသောမျှုံးကို ငါးပိစည့်အတွင်း တစ်ညာသိပ် ထည့်ထားလိုက်သည်။ ယင်းမှ စိမ့်ကျလာသောအရည်များကို နောက်တစ်နေ့တွင် မိုးပြင်းပြင်းဖြင့် ဆူပွဲက်သည့်အထိ သုံးနာရီခန့်ကျိုချက်လိုက်သောအခါ ပထမတန်းစား ချက်ငံပြာရည်ကို ရရှိ၏။ ငါးပိစည့်အတွင်းထည့်ထားသော ဆားကူးထားသည့် ငါးများ၊ မျှင်များကို နောက်တစ်နေ့နံနက်တွင် လှန်းစင်များတွင်ဖြန့်ကာ နေလှန်းရသည်။ နေမွန်းတည့်ချိန်တွင် ထွန်ခြားရှုနှင့်ခြုံကာ လှန်ပေးပြီး ညနေပိုင်း ပြန်သိမ်းသည့်အခါ ထိုအခြေအနေကို စဖြူဟူခေါ်သည်။ ထိုစဖြူများကို ကြိတ်စက်တွင် ကြိတ်ရသည်။ တစ်နေ့နေလှန်းပြီးသောစဖြူများကို ပထမအကြိမ်ကြိတ်ပြီးပါက ငါးကို နှစ်ခါထောင်းငါးပိဟု ခေါ်ကြ၏။ ထိုနှစ်ခါထောင်းငါးပိသည် ငါးပိအကြိမ်းပင်ဖြစ်တော့၏။

စဖြူကိုတစ်ညာသိပ်ပြီးပါက နောက်တစ်နေ့တွင် မဖြစ် မနေကြိတ်ရသောသည်း နှစ်ခါထောင်းငါးပိကိုမှ အလျင်စလို လုပ် စရာမလိုပေါ်။ နောက်တစ်နေ့တွင် ပြန်လှန်းလိုက် လှန်းနှင့်သော်

လည်း အခြေအနေမပေးသေးပါက စည့်တွင်ဖြစ်စေ ပိန်အိတ် များဖြင့်ဖြစ်စေ တစ်လခန့်အထိ ထည့်ထားနှင့်သည်။

နှစ်ခါထောင်းငါးပိကို ပြန်လှန်းရာတွင်မှ အနည်းငယ် လက်ဝင်သည်ဟု ဆုံးရပါသည်။ အကြောင်းမှာ ပထမအကြိမ် လှန်းစဉ်ကကဲ့သို့ ငါးမဟုတ်တော့ဘဲ ကြိတ်ထားပြီးဖြစ်သဖြင့် အခဲ လိုက်ဖြစ်နေသောကြောင့်ဖြစ်သည်။ ထိုငါးပိကို လောက်စာလုံးခန့်၊ လက်မခန့် အလုံးကလေးများပြုလုပ်ကာ လှန်းရသည်။ နေ့လယ် တွင် တစ်ခါလှန်ပေးပြီးနောက် ညနေတွင်ကြိတ်ရှုရပြီဖြစ်သည်။ ယခုအကြိမ်ကြိတ်ခြင်းသည် နောက်ဆုံးအဆင့်ဖြစ်ရာ သုံးကြိမ် ပြန်ကြိတ်ရသည်။ မူလစမြောကိုကြိတ်စဉ်က ကြိတ်စက်ဆန်ခါသည် သုံးမူးလုံးခန့် (လက်ညီးခန့်) အပေါက်ဖြစ်သောသည်း နောက်ဆုံး သုံးကြိမ်ကြိတ်သည့်အခါ တစ်ကြိမ်ထက်တစ်ကြိမ်ပို၍ သေးသော ဆန်ခါဖြင့်ကြိတ်ရသည်။ နောက်ဆုံးအကြိမ်တွင် ဆန်ခါပေါက် သည် တစ်မူးခန်းသာရှိတော့သည်။ သို့မှာသာ မွှတ်ညက်သော ငါးပိကို ရရှိမည်ဖြစ်သည်။

\* \* \*

ပင်လယ်တွင် မုန်တိုင်းရှိသည်ဆုံးသောသည်း ဦးအောင်ကျေ တိုကဲ့သို့ ရေလုပ်သားများအတွက်ကမူ ပိုက်မချုပ် မဖြစ်ချေ။ မိုးဦး ကျခါနီးနှင့် မိုးတွင်းကာလများသည် ငါးပိအတွက် ပိုက်စိမ်းများဖြင့် ငါးဖမ်း၍ရသောကာလမဟုတ်။ သို့စေကာမူ ဝမ်းရေးကမနေ။ ထိုကြောင့် သောင်ဒ္ဓမြစ်ပြင်တွင် ကျားပိုက်ထောင်ရသည်။ ကျားပိုက်ထောင်သောအခါ ငါးမျိုးစုံနှင့် မြီးနှီးပုံ့စုံနှင့် ပုံစုံကျား

## ကော်လွင်း (ဟန်တ )

စသည့်ပုစ္စများရရှိသည်။ ကျားပိုက်ကမူ ပိုက်စိမ်းနှင့် ပြောင်းပြန် နီးပါးထောင်ရသည်။ ကျားပိုက်ကို ရေတရက်များဖြစ်သော မြန်မာရှုံး အဖိတ်နေ့မှစကာ လေးရက် ငါးရက်နေ့များအထိ ရေကျချိန်တွင် ထောင်ရသည်။ သို့မှုလည်း ဝမ်းရေးအတွက် အဆင်ပြောမည်။

ဦးအောင်ကျော်၏လျေကလေးက သောင်ဒူမြစ်လယ်ကိုပင် ကျော်ခဲ့ပြီ။ ရေအကျတွင် တောင်လေသူတ်သဖြင့် လှိုင်းကြက် ခွပ်များဖြစ်နေလင့်ကစား သောင်ဒူမြစ်ပြင်သည် ပြီမ်သက်နေ၏။ မိုးသားတရီး၊ ပြေးလွှားနေပြား ကောင်းကင်သည် အံ့မြင်းမနေ။ ထွန်းထွန်းတစ်ယောက် တံတားစပ်တွင် ဝေခွဲမရစွာ ငေးလျက် ကျွန်းခဲ့တော့၏။

ထိုနေ့သည်ကား ၂၀၀၂ ခုနှစ်၊ ဧပြီလ ၃၀ ရက် နေ့တည်း။



## အခန်း (၃)

“မြန်မာ့အသံကတော့ ထပ်တလဲလဲကြညာနေပါလား။ မုန်တိုင်းကဒီဘက်ကို ကွေ့လာနေတယ်တဲ့။”

“ဒီဘက်တောင်ကွေ့လိုရရင် ဟိုဘက်ကိုလည်း ပြန်လှည့် လို့ရှုံးပေါ့ကြာ ပြန်လှည့်ခိုင်းလိုက်။”

“နောက်ခံးတော့ ထုံးစံအတိုင်း အိန္ဒိယဖြစ်ဖြစ်၊ ဘင်းလားဒေးရှုံး ဖြစ်ဖြစ် ဝင်သွားမှုပေါ့။”

မိုးကဖွဲ့ဖွဲ့ရွှာချင်နေသည်။ မိုးရိပ်တွေလည်းဆင်နေသည်။ သို့စွေကာမူ အရာတော်ရွှာသူ့၊ ရွှာသားများအတွက် အဆန်း တကြယ်တော့မဟုတ်။ ယခုကဲ့သို့ မိုးဦးလော်းကာလများတွင် မိုးရွှာတတ်ခြင်း၊ မုန်တိုင်းဖြစ်တတ်ခြင်းများကလည်း သိပ်ဆန်းလှသည် တော့မဟုတ်။ အရာတော်၏ယဉ်းပိုင်းသည် သွားသူလာသူများဖြင့် စည်ကားနေသလို လက်ဖက်ရည်ဆိုင်တွင်လည်း လူစည်ကားနေသည်။ ရေခါးယိုနားထောင်သူအချို့က မုန်တိုင်းအကြောင်း ပြောနေကြသော်လည်း အများစုံကဖြင့် စိတ်မဝင်စားလှပော့။ အမှန်ဆိုရ လျှင် သူတို့လွန်လှသည်ဟုလည်း သိပ်တော့မပြောသာ။ ဆယ့်စုံနှစ်များနှင့်ချီကာ သည်အရပ် သည်ဒေသများ ပြောပလောက် သည့်မုန်တိုင်း ဖြစ်ဖူးခဲ့သည်မဟုတ်ချော့။

“သတိတော့ထားရမယ်ထင်တယ်။ မုန်တိုင်းကို နာမည်တောင်ပေးလိုက်ပြဆိုပဲ။”

“ဘာကျွေးလဲဆရာ။”

အ. မ. က ကျောင်းမှ ဆရာတိုးစန်းမင်းက တွေးတွေးဆဆ  
ဆုံလိုက်သော်လည်း အနီးရှိစားပွဲမှ လူငယ်တစ်ယောက်က အရှုန်း  
ဖောက်လိုက်ရာ တစ်ဆိုင်လုံးပွဲကျွေးကြ၏။ သို့စေကာမူ ဆရာ  
တိုးစန်းမင်းက

“ပင်လယ်သမ္မဒရာတွေမှာဖြစ်နေတဲ့ အခြေအနေတွေကို  
ရှိပို့တွေ့ ကိရိယာတွေနဲ့ အမြဲမပြတ်လေ့လာနေတဲ့ အားအစဉ်  
တွေ ကမ္မာပေါ်မှာရှိနေတယ်။ ကျွန်တော်တို့ ဘင်္ဂလားပင်လယ်အော်  
မှာဆုံးလည်း ပတ်လည်နိုင်ငံတွေက အမြဲမပြတ်လေ့လာနေကြတာ။  
ပင်လယ်ရေစီးကြောင်းတွေရဲ့ အပူချိန်၊ လေတိုက်နှုန်း၊ လေဖိအား  
ပြီးတော့ ကမ္မာ့လေစီးကြောင်းတွေရဲ့ အခြေအနေ အဲဒါတွေကို  
နိုင်ငံမိုးလေဝသွားနေတွေက မပြတ်လေ့လာနေကြတာ။ ပြီးတော့  
ဒေသတွေငံးနိုင်ငံတွေနဲ့ အချိန်နဲ့အမျှ ဆက်သွယ်ပြီးတော့ သတင်းတွေ  
ဖလှယ်နေကြတာ။ အဲဒါတော့ ကျွန်တော်တို့ ဘင်္ဂလားပင်လယ်အော်  
မှာ ဘယ်တော့၊ ဘယ်နေရာမှာ လေဖိအားနည်းရပ်ဝန်း ဖြစ်မယ်  
ဆုံးတောင် ကြိုပြောနိုင်တယ်။”

“ဒါဆို ဒီမှန်တိုင်းကို ဘယ်ကိုသွားမယ်လို့ ပြောလို့ရလား  
ဆရာ။”

အနားရှိ ဦးအောင်ကျော်က ဆရာတိုးစန်းမင်း စကား  
အရပ်တွင် ဝင်ပြောသည်။

“သဘာဝဘေးဆိုတာတော့ အတိအကျပြောဖို့ဆိုတာ  
အင်မတန်ခက်တာမဟုတ်လား။ ဖြစ်လာတဲ့ အချိန်နဲ့ အနီးဆုံး  
ရောက်မှပြောလို့ရတာမျိုးလော့။ အခုမှန်တိုင်းဖြစ်နေတဲ့ လေဖိအား

နည်းရပ်ဝန်းက စဖြစ်တော်တို့နဲ့ အဝေးကြီး ဟို့  
အိန္ဒိယနိုင်ငံနားမှား။ တစ်ခုရှိတာက အဲဒီဘက်မှာဖြစ်တဲ့ မှန်တိုင်း  
တွေဟာ ဒီဘက်ကိုလာလေ့မရှိဘူး။ ဒီဘက်ကမျန်တိုင်းတွေကသာ  
အဲဒီဘက်ကိုသွားလေ့ရှိတာ။ နောက်ပြီး ဒီမှန်တိုင်းရဲ့သွားနှုန်းက  
အရမ်းနေးနေတာပဲ။ အဲဒီတော့ ပင်လယ်ထဲမှာပဲ ပို့ပို့အားကောင်း  
လာပြီး အားအလွန်ကောင်းတဲ့ မှန်တိုင်းကြီးဖြစ်လာတာ။ ဆိုင်  
ကလုန်းမှန်တိုင်းကြီးအဆင့်ကိုရောက်လာလို့ သူ့ကို အမည်  
ပေးလိုက်တာ။”

“အဲဒီအမည်ကို ဘယ်သူကပေးလိုက်တာလဲဆရာ။”

ဆရာတိုးစန်းမင်း၏စကားကို စိတ်ဝင်စားလာကြသည်။  
ကိုထွန်းထွန်းအမေးကို

“ကျွန်တော်ဖတ်ဖူးတာကတော့ ကျွန်တော်တို့နိုင်ငံအပါအဝင်  
အိန္ဒိယသမ္မဒရာ ကမ်းရှိုးတန်းမှာရှိတဲ့ နိုင်ငံတွေရဲ့ မိုးလေဝသ  
ွားနေတွေပါဝင်တဲ့ အားအစဉ်းရှိတယ်။ အိန္ဒိယနိုင်ငံ၊ နယူးဒေလီ  
မှာရုံးရှိတယ်။ လွန်ခဲ့တဲ့လေးနှစ်လောက်ကထင်တယ်။ အဲဒီမှာပါတဲ့  
နိုင်ငံရှစ်နိုင်ငံပေါ့။ ဘင်္ဂလားဒွေရှုံး မြှို့မာ၊ အိန္ဒိယ၊ မော်လိုက်၊  
အိုမန်၊ ပါကစွာတန်၊ သီရိလက်၊ ထိုင်းနိုင်ငံတွေကနေ တစ်နိုင်ငံကို  
အမည်ရှစ်မျိုးစီပေးထားရတယ်။ နောက်ဆုံးပေးခဲ့တာ အိုမန်နိုင်ငံ  
က ဆစ် ဆုံးတာ မနှစ်ကမိုးနောင်းတုန်းက ဘင်္ဂလားဒွေရှုံးကို  
ဝင်သွားတာပေါ့။”

“ဒါဆို အခုပေးတဲ့နာမည်ကရော ဘာလဲဆရာ၊ ဘယ်နိုင်ငံ  
ကလဲ။”

“အခုမှန်တိုင်းရဲ့နာမည်က နာဝစ်တဲ့ နိုင်ငံက ပါကစွာတန်  
နိုင်ငံအလုပ်ပေါ့။ သူက အဂ်လိုပ်အကွာရာစဉ်နဲ့ပေးတာကိုး။

အမိပ္ပါယ်ကတော့ အူရဒ္ဓဘာသာစကားနဲ့ ပန်းပွင့်လို့ အမိပ္ပါယ်ရတယ်ပြောတာပဲ။”

အပြင်တွင် မိုးကဖွဲ့ဖွဲ့ရွှာနေ၏။ လက်ဖက်ရည်ဆိုင်ထဲတွင်စကားပိုင်းကကောင်းနေဆဲ။

“ဆရာပြောတာတွေကတော့ ပဟုသုတရပါတယ်။ ဒါပေမဲ့ ဆရာပထမပြောသလိုပဲ မှန်တိုင်းဆိုတာက ကျွန်တော်တို့ ဒီဘက်မှာဖြစ်ရင် ဟိုး အိန္ဒိယဘက်ပဲသွားတာ။ ကျွန်တော်တို့ လူပျိုပေါက်တုန်းက ပုသိမ်ကိုဝင်တဲ့ မှန်တိုင်း။ ဒီအချင်ပဲ။ လေတိုက်တာတော့ ပြင်းသလားမမေးနဲ့။ တိုက်ပြီးတော့လည်း ပြီးသွားတာပါပဲ ဆရာရယ်။ မှန်တိုင်းတိုက်တော့လည်း ရရကန်တွေ ရေပြည့်တာပေါ့။”

ဦးအောင်ကျော်က သူ့ငယ်စဉ်ကအတွေ့အကြံဗိုပြော၏။ ဟုတ်တော့လည်းဟုတ်သည်။ ခုရှုရှု ခုနှစ်က ပုသိမ်ကိုဖြောသော မှန်တိုင်းတစ်ခုတိုက်ခဲ့ခြင်းသည် မြစ်ဝကျွန်းပေါ်အတွက် တစ်ခုတည်းသော အတွေ့အကြံဗိုဆိုရမည်။ ဦးအောင်ကျော်ငယ်စဉ်ကကြံခဲ့ဖူးသဖြင့် မှန်တိုင်းနှင့်မထိမ်း။ နှစ်တိုင်းလည်း ဘင်းလားပင်လယ်အော်တွင် မှန်တိုင်းများက ဖြစ်နေကျဖြစ်ရာ ယခုမှ အထူးတဆန်းကြီး လုပ်နေသကဲ့သို့ဖြစ်သည်။ စကားပိုင်းသည် ငါးပါရွေး၊ ဆားရွေး၊ ကဏ္န်းရွေးများဆီသို့ လမ်းကြောင်းပြောင်းသွား၏။

\* \* \*

ညကတည်းက ရွှာသည့်မိုး စဲသွားသည်မရှိ။ တစ်ခါတစ်ရုံများလာသည်နှင့် နည်းသွားသည်သာရှိသည်။ သို့သော် မဲမောင်

နေအောင် အုံဆိုင်းကာ တိမ်ပြုသလိုရွာသည်တော့လည်း မဟုတ်ချေ။ ကောင်းကင်ယံတွင်မူ မိုးသားတိမ်လိပ်များက မြောက်ပြန်လေအသုတ်တွင် ဂွမ်းဆိုင်များကို လွှဲင့်တင်လိုက်သလို အဆင်လိုက်တရိပ်ရိပ်ပြေးနေ၏။ ထွန်းထွန်းက လျောကို အိုးဖိုးချောင်းဆီသို့ ဦးတည်လိုက်သည်။ မိုးကခ်စိပိုင်းပိုးစက်တွေက မျက်နှာကို ခပ်စပ်စလာရှိကြ၏။ မိုးစက်တွေကြားတွင် အိုးဖိုးချောင်းဝကို ခပ်ဝါးဝါးသာမြင်နေရသည်။ ဆားပိုးအောင်ကို သေချာမိုးကာပြီးဖြစ်သည့်လိုင် အကယ်၍များ မိုးများပြီး လေထနနဲ့လျှင်လိုအပ်သည်တို့ကို ထပ်မံဆောင်ရွက်ရန်သာ တွေးမိနေ၏။

အရာတော်ရွာသူ့ ရွာသားများအတွက် အလုပ်ဆိုသည်က သိပ်ခက်လှသည်မဟုတ်ချေ။ ငါးဖမ်း၊ ပိုက်ချု မလုပ်လိုကြသွေ့ရှိသောင်းများတွင် အလုပ်ကပါပါဘို့။ အရာတော်ရွာရှေ့ချို့သော်မြစ်တစ်တစ်ယ်ကိုဖြစ်တစ်ယ်ကိုဖြစ်သောများသာရှိသော ကျွန်းကြီးရှိသည်။ ကျွန်းပေါ်တွင် လမ်းပမ်းများ၊ သမဲ့ပမ်းများ၊ မဒမပင်များ၊ ခရာချုံများ၊ သင်ပေါင်းတော့များနှင့် ဓန်ပင်များ ထူထပ်စွာပေါက်နေ၏။ အထူးသဖြင့် ထိုတော့များသည် အရာတော်ဘက်ကမ်းတွင် ပိုတူထပ်သည်။ အရှေ့မြောက်ဘက်တွင် သောင်းမြစ်၊ အနောက်ဘက်တွင် ပြင်စလူမြစ်၊ တောင်ဘက်တွင် ပင်လယ်၊ မြောက်ဘက်ဆီတွင် အိုးဖိုးချောင်းတို့ ထံကာလိုက်ကာတည်ရှိသော ထိုဒေသတစ်ရိုက်တွင် ဆားကွင်းများ၊ ပုစွဲန်ကန်၊ ကဏ္န်းကန်များပေါ်များလှသည်။ အရှေ့တောင်စွန်းတွင် အောင်လိုင်၊ ပြင်အလန်းကွင်းပုတ်၊ ကွင်းပေါက်စသော ရွှာငယ်များသာရှိသည်။ အမှန်မှုံးယင်းအောင်အလန်း ပြင်အလန်း၊ သစ်တော့ကြီးပိုင်းကြီးဖြစ်၏။

## ၆၅။ မြန်မာ့ (ဟန်တ) )

ထိုဒီရေတော်ကြီးအတွင်း များမြှောင်လှစွာသော ချောင်းပေါက်၊ ရေကျော်များကလည်း ပိုက်ကွန်တစ်ခုကဲ့သို့ များပြားလှပါ၏။

\* \* \*

ဆားကွင်းများသည် မိုးကုန်ကာလမှ မိုးဦးကျေအထိ မပြတ် အလုပ်လုပ်ရသောနေရာဖြစ်သည်။ ဆားကွင်းအသစ် တည်တော့ မည်ဆိုလျှင် ပထမဆုံးတော့ခုတ်သည်မှစ၍ အလုပ်ရတော့၏။ တော့ခုတ်၊ တာပတ်၊ ငုတ်ထုတ် လုပ်ငန်းများအတွက် ဗာဟိုရ လုပ်သားများအနေဖြင့် အလုပ်လုပ်နိုင်သည်။ ဆားကွင်းကို ဒီရေ မကျော်ရောန် တာပတ်ခြင်း၊ သစ်ငုတ်များထုတ်ပယ်ခြင်း၊ မြေည့်ခြင်း လုပ်ငန်းများပြီးပါက မြေကိုသုံးပုံ ပုံလိုက်၏။ နှစ်ပုံက ကွင်းကြမ်းဖြစ်ကာ တစ်ပုံက ကွင်းချောဖြစ်သည်။ ကွင်းချောကို လက်လံ ၁၅ လုံ၊ အလုံ ၂၀ ပတ်လည် ကန်သင်းများဖို့ခြင်း၊ ကွင်း၏ မျက်နှာပြင် သမဲတလင်းကဲ့သို့ ညီညွတ်ချောမွေ့စေရန် ပြုပြင်ခြင်း၊ ကန်သင်းများ ရေလုံစေရန်အတွက် တင်းပုံတုန်းထုခြင်း၊ လက်စည်စက်စည်ဆွဲခြင်းများဆောင်ရွက်ရသည်။ စည်ဆိုသည်မှာ စည်ပိုင်း ခန်းရှိသော သစ်သားတလိမ့်တုံးဖြစ်ပြီး လက်နှုန်းဆွဲခြင်း၊ စက်နှုန်းဆွဲခြင်းတို့ကို လက်စည် စက်စည်ဆွဲခြင်းဟု ခေါ်ခြင်းဖြစ်၏။ ထိုအခါ ဆားလုပ်ငန်းဆောင်ရွက်မည့် ကွင်းတစ်ခု အကြမ်းအားဖြင့် ပေါ်ထွက်လာပြီဟုဆိုနိုင်ပြီ။ ထိုအခြေအနေကို ဒေသအခေါ်ကွင်းကြမ်းဟု ခေါ်ကြသည်။ ထိုကွင်းကြမ်းကိုပင် ခူးအိုင်ဟုခေါ်သည်။ ကွင်းချောနှင့် ကွင်းကြမ်းကြား ဖြူး၊ ကွင်းချောကို ကျွန်းကွက်ဟု ခေါ်ကြသည်။ ဆားကွင်းတစ်ကွင်း၏အကျယ်ကို ၁၅ ဖြူး၊ ၂၀ ဖြူး၊ ၂၅ ဖြူး စသည်ဖြင့် ပြောလေ့ရှိကြသည်။

## ၆၆။ လွမ်းမပြု

နေလှန်းဆားထုတ်လုပ်ရန်အတွက် ပထမည်းစွာ ခူးအိုင်အတွင်းသို့ ပင်လယ်ရေများကို ဂျပ်နှင့်မောင်းတင်ရသည်။ ဂျပ်ဆိုသည်မှာ သားရေပတ်ကြီးတွင် ခုပွက်များတပ်ဆင်ထားသော ရေတင်စက်တစ်မျိုးဖြစ်ပြီး အင်ဂျင်ဖြင့်မောင်းကာ ရေတင်ခြင်းဖြစ်သည်။ ခူးအိုင်တွင်ရေပြည့်ပါက သုံးရက်အထိထားရသည်။ တစ်နည်းအားဖြင့် ပင်လယ်ရေကိုသုံးရက်နေလှန်းခြင်းဟု ဆိုနိုင်ပါသည်။ သုံးရက်ခန်းရှိသောအခါ ခူးအိုင်အတွင်းရှိ ပင်လယ်ရေသည် သုံးဆယ်ရာခိုင်နှုန်းခန့် လျှော့နည်းသွားပြီဖြစ်ကာ အင်း ဓာတ်ကလည်း ၁၀ ဒီဂရီမှ ၁၂ ဒီဂရီအထိ မြင့်တက်လာပြီ ဖြစ်သည်။ ခူးအိုင်အတွင်းသို့ရေသွေးစဉ် ပင်လယ်ရေ၏ အင်းဓာတ်မှာ ၂ ဒီဂရီရှိမှ ၃ ဒီဂရီခန်းသာ ရှိသည်။

ထိုအခါ ခူးအိုင်အတွင်းမှ ဆားငန်ရေများကို ဖြူးအတွင်းသို့ ခါးစက်ဖြင့်ပို့ပေးသည်။ ခါးစက်ဆိုသည်မှာ ခူးအိုင်နှင့်ဖြူးကြား ဆားကွင်း၏ခါးလယ်တွင်ရှိသော ရပ်နှုန်းပင်ဖြစ်သည်။ ဖြူးတွင် နေဆက်လှန်းရင်း ရေ၏အင်းဓာတ်က ၂၀ ဒီဂရီကျော်အထိ မြင့်လာသည်။ ရေလည်း ပို၍ကြည်လာသည်။ ပို၍လည်း နည်းလာသည်။ ထိုအခြေအနေတွင် ကျွန်းကွက်သို့ ခါးစက်ဖြင့်ပင် ပို့လိုက်၏။ ကျွန်းကွက်အတွင်းတွင် ရေလုံးဝခန်းသွားသောအခါ ဆားခဲများကျွန်းခဲ့တော့သည်။ ထိုဆားခဲများကို ဂျတ်ဖြင့်ခြစ်ကာ ကျံးယူရသည်။ သို့သော် ဆားခဲများနှင့်အတူ နံ့များလည်း ရောနောပါဝင်နေရာ နံ့စင်စေရန်အတွက် ဆားဆေးကန်တွင် ဆားခဲများကို ပင်လယ်ရေဖြင့်ဆေးရသည်။ ပြီးမှ ဂိုဒေါင်ထဲသို့ ထည့်ရသည်။ ထိုအခါ ဆားကြမ်းများရရှိပြီ ဖြစ်သည်။ ဆားကြမ်းများကို လွှာတွာ

ရှိ ဆားစက်ငယ်များ၊ ရန်ကုန်ဖြူးရှိ ဆားစက်ကြီးများတွင် အရောင် ချွဲတ်ခြင်း၊ ကြိတ်ခြင်း စသည်တို့လုပ်ဆောင်ပြီးမှ ဆားချောကို ရနိခြင်းဖြစ်သည်။

ဆားဖို့ပိုင်ရှင်၏ ဆားကွင်းတစ်ကွင်းတွင် လုပ်သားများစွာ လိုအပ်သည်။ ဗာဟိရလုပ်သားများလိုအပ်သကဲ့သို့ ကျမ်းကျင် လုပ်သားများလည်း လိုအပ်သည်။ ဆားကွင်းတစ်ကွင်းတွင် ကျမ်းကျင်လုပ်သား အနည်းဆုံး နှစ်ဆယ်၊ အစိတ်လိုအပ်၏။ ဆား ကွင်းတွင်းသို့ ဂျပ်နှင့်မောင်းတင်သည့်မှ ဆားအင်န်ခာတ် ခန့်မှုန်းခြင်း၊ ဖြူးသို့ပို့ခြင်း၊ ကျွန်းကွက်သို့ပို့ခြင်း၊ ဆားကျျးခြင်း များအထိ ကျမ်းကျင်သော ဆားရည်ကိုင် (ဆရေကိုင်) တစ်ယောက် က တာဝန်ယူဆုံးဖြတ်သည်။ ဆားကွင်းတွင် ဆရေကိုင်က အခရာ ဖြစ်၏။ ထိုပြင်ဆားဖို့ပိုင်ရှင်က စိတ်ချေရသော လူယုံတစ်ယောက် ကလည်း ဆားကွင်းလုပ်သားများ၏ လူမှုရေး၊ လုပ်အားခါ လုံခြုံရေး တို့အတွက် စီမံခန့်ခွဲရသေးသည်။

\* \* \*

ထွန်းထွန်းသည် အိုးပိုချောင်းအတွင်း မောင်းနှင်လာရာက ဆားကွင်းထိပ်တွင် လျော်ကြပ်လိုက်၏။ မိုးစက်များကြားမှပင် ဆားဂိုဒ္ဓိခေါ်ဆီ လျော်ကြလာခဲ့သည်။ သည်မြိုးနှင့်ဆီလျှင် ကွင်းပိတ် ရတော့မည်ထင်သည်။ ခူးအို့အတွင်းမှ ဖြူးသို့ ယမန်နေ့ကမှ ရေပို့ ထားသေးသည်။ လုပ်အားခများရှင်းရေးမည်။ နောက်နေ့မ ပုစ္စန် ကန်ကိုသွားတော့မည်။ ကိုမင်းမင်းနှင့် ကွင်းပေါက်သို့ ပုစ္စန် သားပေါက်သွားယူရန် ပြောထားသည်။ အတွေးများနှင့် အမိုး အောက်သို့ဝင်လိုက်၏။

“မုန်တိုင်းရှိတယ်ဆို ထွန်းထွန်း”  
ဆားလုပ်သားတစ်ယောက်ကမေးလိုက်၏။  
“ဟူတ်တယ်ဗျာ။ ရေဖိယိုကတော့ ကြေညာနေတာပဲ။  
မုန်တိုင်းနဲ့အတူ ဒီရေပါတက်မယ်ဆိုလားပဲ။”

“ကောင်းတာပေါ့ကွာ။ ခူးအို့အတူ အထူးတလည် မသွင်းရတော့ဘူးပေါ့။”

“တော်ကြာ လေနဲ့ပါသွားလိုဟူတ်နော်းမယ်။”  
“ထွန်းထွန်းရယ်၊ ဒီအသက်အရွယ်အထိ မုန်တိုင်းထဲ လူတွေလွှင့်ပါတယ်ဆိုတာ တစ်ခါမှုမကြားဖူးတာ။ လေပြင်းရင် ကန်သင်းဘေးကပ်တဲ့။ ဟား ဟား ဟား”

သူက ပြောပြောဆိုဆို ဟိုဘက်တဲ့ဆီ ထွက်သွားသည်။  
လေက ခပ်သူတ်သူတ်တို့ကိုလိုက်၏။ မိုးစက်တွေက တဲ့ အတွင်းဝင်လာသည်။ ထွန်းထွန်းက ရေ့နိုးနေသော စွဲပုံကျယ်အကြိုးကို ချွဲတ်လိုက်ကာ တန်းမှအကြိုးနှင့်လဲလိုက်သည်။ မုန်တိုင်းဆိုသည် ကိုတော့ မယုံတစ်ဝက် ယုံတစ်ဝက်နှင့်။

ထိုနောက မေလ(၁)ရက် ဖြစ်၏။



ရှိသည်။ နှစ်မျိုးကဲပြားသော်လည်း သငော့သဘာဝမှာ အတူထူပင်ဖြစ်သည်။

အခန်း (၅)

နှင်းကတည်းက မိုးရွာနေသည်။ သောင်ဒူမြစ်ထဲတွင်  
လည်း လိုင်းတွေထနေသည်။ ရွာထဲတွင်မူ အသွားအလာက သိပ်  
မပျက်လှု။ အနည်းဆုံး ဧရာ့ခိုင်တော့သွားရသည်။ မိုးရွာ၏ ထမင်း  
မစားဘဲလည်း နောက်ရသည်မဟုတ်။ ထိုကြောင့် အရာတော်ရွာက  
ပုံမှန်ပင်။ ဆီရလျှင် ပင်လယ်ကမ်းစပ်ကရွာဖြစ်သဖြင့် မှန်တိုင်း  
ကြောက်နေ၍မရ။ လိုင်းကိုစောင့်နေလို့မဖြစ်။ မိုးကို ရှောင်နေလို့  
လည်း မဖြစ်နိုင်ပေ။ သည်နေ့ ပိုက်ချသူတော့မရှိချေ။ သည်လောက်  
မိုးသည်းထဲတွင် အလုပ်လုပ်လည်း အဆင်ပြောမည် မဟုတ်ချေ။  
သို့ပေမင့် လျှေတစ်စီးကတော့ အရာတော်ကမ်းကရွာကာ လိုင်းလုံး  
တွေကြားကပင် သောင်ကလေးချောင်းဆီသို့ ဦးတည်မောင်းနှင့်  
သွားသည်။ မောင်းသူက မင်းမင်း။

မင်းမင်းတို့မိသားစုတွင် ဆားကွင်းများရှိသည်။ ပုဂ္ဂန်ကန်များလည်းရှိသည်။ ပုဂ္ဂန်ကန်ဆိုသည်မှာလည်း သည်တော့ သည်ရောကိုအခြေတယ်၍ လုပ်ကိုင်ရခြင်းဖြစ်သည်။ ပုဂ္ဂန်ဆိုသည်မှာ ဈေးကောင်းရသော ပုဂ္ဂန်ကျားဖြစ်၏။ အရပ်အခေါ်တော့ ကျားပုဂ္ဂန်ဟူခေါ်သည်။ ပုဂ္ဂန်ကန်များသည် စင်စစ်အားဖြင့် ဒီရေတော့ သာဖြစ်၏။ ပုဂ္ဂန်ကျားတို့၏သဘာဝကိုလွှဲလာကာ ဖန်တီးမွေးမြှုပြုခြင်းဖြစ်သည်။ ပုဂ္ဂန်မွေးမြှုပြုရတွင် သဘာဝအတိုင်းမွေးမြှုပြုခြင်းနှင့် ပုဂ္ဂန်သားပေါ်က်များကို စုဆောင်းမွေးမြှုပြုခြင်းဟု၍၍ နှုန်းများ

ပုဂ္ဂန်မွေးမည်ဆိုပါက ဒီရေတောကို ဦးစွာတာပတ်ရသည်။  
အမြင့်လေးတောင်ခန့်ရှိသော တာပေါင်ဖို့ယူရခြင်းဖြစ်၏။  
မြေအနေအထားကိုလိုက်၍ ကေ ၃၀၊ ၄၀၊ ၆၀ စသည်ဖြစ်ရှိသည်။  
ပုဂ္ဂန်ကန်များကို တာပတ်ပြီးပါက တပေါင်း၊ တန်ခူးလများတွင်  
တာကိုဖောက်ကာ ရေသွင်းရသည်။ ရေတက်ချိန်တွင် ရေသွင်း  
ပြီး ရေကျချိန်တွင် အပေါက်ကို တာပေါ်လင်ဖြင့် ပြန်ပါတ်သည်။  
သွင်းရေရှုနှင့်အတူ ပုဂ္ဂန်သားပေါက်များ ပါလာကြသည်။ ထိုအချိန်  
တွင် ပုဂ္ဂန်များမှာ အတက်သာရှိပြီး အဆင်းမရှိဟု ဒေသခံများက  
နားလည်ကြသည်။ အမှန်စင်စစ်အားဖြင့် ပုဂ္ဂန်တို့၏သဘောသဘာဝ  
အရ ဒီရေတော့များအတွင်း ခိုလုပ်ရန်လာကြခြင်းဖြစ်သည်။ အရွယ်  
ရောက်ပြီး ပုဂ္ဂန်ကြီးများသည် ပင်လယ်ကြမ်းပြင်တွင် ဥများဥချာ  
ကြသည်။ ထိုဥများမှပေါက်လာသော ပုဂ္ဂန်များသည် အဆင့်သုံးဆင့်  
ခန့်ဖြတ်သန်းရင်း ကမ်းစပ်ပိုင်းသို့ ရောက်လာကြသည်။ ပုဂ္ဂန်ထုတ်  
များအရွယ်တွင် ကမ်းစပ်ရေတိမ်ပိုင်းရှိ ဒီရေတော့များအတွင်း  
ဝင်ရောက်ကာ ထိုမှာပင်ကြီးထွားကြပြီး အရွယ်ရောက်သောအော်  
ပင်လယ်တွင်းသို့ ပြန်လည်ဆင်သက်သွားကြသည်။ ထိုဖြစ်စဉ်ကို  
အားသာချက်အဖြစ်ယူကာ ပုဂ္ဂန်များကို မွေးမြှေခြင်းဖြစ်ပြီး  
အလွယ်တကူဖမ်းယူနိုင်ရန် ဆောင်ရွက်ကြခြင်းဖြစ်သည်။ ထိုသို့  
သဘာဝအလျောက်ဝင်လာသော ပုဂ္ဂန်များမွေးမြှေခြင်းကို သဘာဝ  
အတိုင်းမွေးမြှေခြင်းဟုခေါ်ပြီး ကမ်းပီးရေတိမ်ပိုင်းရှိ ဒီရေတော့

များဆီသို့ ကျက်စားရန်လာသော ပုဂ္ဂန်သားပေါက်များကို ကမ်းစပ် တွင်ကျော်ဖမ်းကာ ပုဂ္ဂန်ကန်များအတွင်းသို့ ထည့်သွင်းမွေးမြှုခြင်း ကို သားပေါက်ထည့်မွေးမြှုခြင်းဟူခေါ်သည်။ သို့သော် အများစုက မူ သဘာဝအတိုင်းလည်းထည့်၊ သားပေါက်များလည်း စုဆောင်း ထည့်သွင်းကြသည်သာဖြစ်ပါ၏။

ပုဂ္ဂန်များသည် လမှုပင်များ၊ သမဲ့ပင်များ၊ သင်ပေါင်း၊ ခရာချုပ်များ၊ ပြုဗ္ဗာ၊ မဒမပင်များ အုံဆိုင်းစုရုံးပေါက်ရောက်ရာ ဒီရေတောအတွင်း သဘာဝဖြစ်စဉ်အတိုင်း ကြီးတွားလာကြသည်။ လေးလခန်းကြာသောအခါ အရွယ်ရောက်သောအကောင်ကြီးများ ဖြစ်လာလေသည်။ ထိုအခါ ပင်လယ်တွင်းသို့ပြန်ဆင်းရန် ကြီးစား ကြတော့သည်။ ထိုအချိန်တွင် တာကိုဖောက်ကာရေလွှာတဲ့ရင်း ပင်လယ်တွင်းသို့ ပြန်ထွက်မည့် ပုဂ္ဂန်ကျားကြီးများကို ဖမ်းယူရှု သည်။ ပုဂ္ဂန်ကန်များတွင် ရေလွှာတဲ့ရန်နှင့် ရေသွင်းရန်အတွက် တာကိုဖောက်သည့်အခါ လျှော့ပုံးခေါ် သစ်သားပုံးပြုလုပ်ရသည်။ ဘေးနှစ်ဖက်နှင့် အောက်ခြေကို သစ်သားဖြင့်ပြုလုပ်ထားသော လျှော့ပုံးကို တာပေါင်အပေါက်တွင် ကွက်တိခုထားခြင်းဖြစ်သည်။ ပုံးတွင် တံ့ခါးတပ်ဆင်ထားပြီး ရေကျချိန်တွင် ရေထုတ်ရင်း ယင်း ဖြင့်တားကာ ပုဂ္ဂန်များကိုဖမ်းယူရှု အသင့်ရှိသောရေခဲ့ပုံးများဖြင့် ထည့်ပြီး ဈေးကွက်သို့ပို့ဆောင်ရသည်။

ရေပြန်တက်ချိန်တွင် ရေသွင်းသောလျှော့ပုံးတံ့ခါးများကို ဖွံ့ဖြိုးကရေသွင်းသည်။ ထိုအခါ လတ်ဆတ်သော ပင်လယ်ရေ များက ပုဂ္ဂန်ကန်အတွင်းစီးဝင်လာသည်။ ပင်လယ်တွင်းဆင်းလို သောပုဂ္ဂန်များက လတ်လတ်ဆတ်ဆတ် ပင်လယ်ရေဆီသို့ ကူးခတ်လာသောခါ လျှော့ပုံးများရှိရာတွင် ပုဂ္ဂန်ကျားကြီးများ စုပြုနေ

ကြသည်။ ရေကျချိန်တွင် ရေထုတ်လျှော့ဖုံးကိုဖွံ့ဖြိုးကာ ဖမ်းကြပြန်သည်။ ဤသည်ကား ပုဂ္ဂန်ကန်များ၏လုပ်ငန်းစဉ် ဖြစ်တော့၏။

\* \* \*

သည်ကာလသည် ကန်များအတွင်းသို့ ပုဂ္ဂန်များထည့်သွင်းချိန်ဖြစ်သည်။ ကန်အတွင်း ပုဂ္ဂန်သားပေါက်များများရှိလေတွက်ခြေကိုက်လေဖြစ်ရာ သဘာဝအတိုင်းဝင်လာသော ပုဂ္ဂန်များသာမက ဖမ်းယူရရှိသောပုဂ္ဂန်များကိုပါ ထပ်ထည့်ရန် လျှော့ဖြင့်မင်းမင်း ထွက်လာခြင်းဖြစ်၏။ သူရည်မှန်းရာနေရာမှာ ကွင်းပေါက်ဖြစ်သည်။ အရာတော်မှာ မိုးကြီးပေမဲ့ သည်ဘက်မှာ မိုးမသည်းချေ။ သောင်ကလေးချောင်းပေါက်မှုဝင်လာရင်း အိုင်မှ အမတ်ကလေးစသည့် ရွှေကလေးများကိုဖြတ်လာကာ ကွင်းပေါက်ဆီသို့နီးလာပြီ။ သည်ဘက်တွင် မိုးမသည်းသည့်တိုင် လေကထန်လွန်းနေသည်။ သောင်ကလေးချောင်းပေါက်က မကျယ်လှသောကြောင့် လှိုင်းမကြီးလှသောလည်း လေကပြင်းသဖြင့် ရွှေဆက်သွားသင့် မသွားသင့်ကို ချိန်ဆရင်း နီးရာရေကျော်ပေါက်လေးဆီထိုးဝင်လိုက်သည်။

“လေကတအားပြင်းနေတယ်။ သွားလို့မဖြစ်တော့ဘူး ထင်တယ်။”

မင်းမင်းက လျှော်မှုတွင်ထိုင်နေသော အစ်ကိုဖြစ်သူထံလှမ်းပြော၏။

“အေး၊ ပြန်လှည့်ကွား။ ရေတက်နေတော့ အမှတ်တစ်ရေကျော်နေ ဝင်လိုက်။”

လျှေပေါ်တွင်မှ သုံးယောက်သာပါသည်။ မင်းမင်းက မောင်းကာ ထွန်းထွန်းက ဦးမှာထိုင်သည်။ မင်းမင်း၏ အစ်ကိုက ဝမ်းမှာထိုင်သည်။ ပြင်းထန်လာသောလေကြောင့် ခပ်လှမ်းလှမ်းရှိချိန်းပင်များ သွက်သွက်ခါယိမ်းထိုးနေသည်။ ထွက်လာသည့်အချိန်နှင့် မှန်းကြည့်လိုက်လျှင် နေ့လယ်တစ်နာရီကျော် နှစ်နာရီလောက်ဖြင့်ရှိရော့မည်။ ဓနိပင်များနှင့် ပြည့်ကျပ်နေသော ချောင်းပေါက်ကလေးအတွင်းမှာပင် လျှေကိုနောက်ဆုတ်ရန် အတော်ပြီးစားယူရော်။ ပိုပြင်းလာသောလေကြောင့် သောင်ကလေးချောင်းမှာပင် လိုင်းကအတော်ထန်နေပြီ။ နီးရာရောကျော်မှ ဖြတ်ဝင်လိုက်၏။ ထိုအချိန်မှာပင် နေရာတိုင်းလိုလို အပင်ငယ်များက ပြီလနေပြီ။ လျှေက မောင်းရသည်မရှိ။ ပိတ်နေသောသစ်ပင်သစ်ကိုင်းများကို ဖယ်နေရသည်က အချိန်ပို၍ကြာလာသည်။ သို့သော်လေက လျှေ့မသွား၊ ပိုပိုစိုးလာသည်။

လေနှင့်အတူ ရေပါတက်လာ၏။ ချောင်းပြင်က ပိုကျယ်ကာ ရေကျော်က ချောင်းခွင်နှယ်ဖြစ်လာသည်။ သည်ဒေသ သည်အရပ်ဆိုသည်က ပင်လယ်ပြင်ထက်ဘာမျှပို၍ မမြင့်သဖြင့် ရေမြင့်သည့်အခါ ပင်လယ်ပမာပင်ဖြစ်တော့သည်။ သည်ရေအမြင့်ဆိုလျှင်ဖြင့် ပုံစွဲကန်တာပေါင်များကို ရေကျော်ပြီဟု မင်းမင်းတွေးလိုက်မိသည်။ သို့သော် သည်ရာသီက ပုံစွဲကန်သောရာသီမြို့ သိပ်တော့မစိုးရမ်း။ တာတွေကျိုးမှာကိုသာ ပူပင်မိ၏။ သို့သော် ထိုအပူက အတွေးတစ်စုနှယ် စိတ်အတွင်းဖြတ်သွားရုံမျှသာရှိ၏။ လက်တွေ့တွင် ပြင်းထန်သောလေနှင့် ကြီးမားသောလှိုင်းကို အားတင်းကာ အန်တူနေရသည်။ အင်ဂျင်လီဟာကို အဆုံးတင်ထားသော်ပြား ရှေ့

ကို ရောက်သည်မထင်။ မောင်းနေဆဲ လျှေပေါ်ပြုတော်ကျား လဲကျေလာသော သစ်ပင်သစ်ကိုင်းများကိုလည်း သတိထားနေရသည်။ မူလက အရာတော်သို့ ပြန်မည်မှန်းခဲ့သော်လည်း မဖြစ်နိုင်တော့မှန်းသိလာသည်။ ထိုကြောင့် အိုင်မသို့ မှန်းထွက်လိုက်သည်။ အိုင်မရှေ့အမှတ်နှစ်ရေကျော်မှ ကွင်းဘက်သို့ သွားရန်ဆုံးဖြတ်လိုက်၏။

ဘယ်အချိန်က ခြစ်မိခဲ့မှန်းမသိသော ပွဲန်းရာရှုရာများက လည်း လူတိုင်းတွင် ကိုယ်စိုး။ ကွင်းအနီးသို့ရောက်ကာ တဲ့ကို မှုန်ပျော်လှမ်းမြင်ရသောအခါ လူတွေက ယဲယဲမျှသာကျို့တော့သည်။ ထိုပြင် ကြီးမားလှသောလှိုင်းလုံးများနှင့် လေပြင်းများကြောင့် ရှေ့သို့ မတိုးသာတော့ပြီ။ မတိုးသာသည့်အပြင် လေတိုက်ရာနှင့် ရေစီးရာသို့ လျှေက များပါနေသည်။ မင်းမင်းက လျှေကို သွားလိုရာသို့ ဦးတည်၍ မရနိုင်အောင်ဖြစ်နေသည်။ ထိုကြောင့် ပြေးပင်တစ်နားက်မိချိန်တွင် လျှေဦးမှုထွန်းတွင် ပြေးပင်တွင် လျှေကြီးကိုချည်လိုက်၏။ မင်းမင်းက စက်သတ်လိုက်ပြီး လျှေဝိုးဆီသို့တွေးသွားကာ အကိုဖြစ်သူနှင့်အတူ လျှေဝိုးတွင် မောက်နေလိုက်သည်။ လေတိုက်သည့် ဒဏ်တော့ အနည်းငယ်သက်သာသွားသော်ပြား လှိုင်းများကြားတွင် လျှေက ပြောင်းဆန်အောင်ခုန်ပေါက်နေတော့၏။

ထိုအချိန်၌ အရာတော်တွင်လည်း ရေကအတော်တက်လာပြီ။ အားလုံးက လေတိုက်မည်ကို မယုံမရဲရှိသော်ပြား ပင်လယ်သားတွေမှာ တိုက်လာလျှင်လည်း ခံနိုင်ရည်ရှိကြမည်ဟု ယုံကြည်ထားကြဆဲဖြစ်သည်။ ညနေသုံးနာရီကျော်ခန့် ရှိလိမ့်မည်။ ကိုယ်စိုးက လေပြင်းလွန်းသဖြင့် မီးမမွေးရန်ပြေးနေစဉ် ရေက ရွာလမ်းတွင် ပြည့်နေပြီ။ တက်ရေက လေကြောင့် လှိုင်းထန်နေ၏။ ကမ်းနား

ဘက်က အိမ်ငယ်အချို့ ကြည့်နေရင်း အမိုးတွေပါသွားသည်။ တစ်ဆက်တည်းမှာပင် အကာတွေပါပွင့်ကာ အိမ်လဲဖြို့သွား၏။ အိမ်ထက် မိသားစုက ပြံ့ရာရှိဆဲရင်း ကိုဟန်စိုးပို့ဖို့စိမ်သီးထို့ ထွက်လာနေသည်ကိုမြင်နေရသည်။ အနီးဖြစ်သူကို အတွင်းပစ္စည်းများနှင့် ငွေများအိတ်တစ်လုံးတွင်ထည့်ကာ ပိုက်ထားရန် သတိပေးလိုက်သည်။

အိမ်ဆီသို့လာနေသော မိသားစုက ရွှေလမ်းပေါ်လွမ်းတက်လိုက်သည်။ ရေက ပေါင်လယ်ခန့်ရှုံးသည့်တိုင် လှိုင်းရှိက်လိုက်လွင်ရင်အထိတက်၏။ မိသားစုလေးယောက်လက်တွေကာ ခက်ခက်ခဲ့လျမ်းနေရချိန်တွင် လေပြင်းတစ်ချက်ပင့်အတိုက်၌ လှိုင်းကဝုန်းခနဲရှိက်လိုက်သည်။ အိမ်သို့ရောက်ရန် လက်တစ်ကမ်း၊ ခြေတစ်လျမ်းမှုသာလိုချိန်တွင် မျက်စိအောက်က ဖျက်ခနဲပောက်သွားသည်။ “ဟာ” ဟု ကျယ်လောင်စွာ အော်ဟန်မိလိုက်သည်။ ကိုဟန်စိုးအတော်တုန်လှုပ်သွား၏။

\* \* \*

ဦးအောင်ကျော်အိမ်က ရွှေလယ်တံတားနားမှာမို့ ရေတက်လာသောအခါ အိမ်ရွှေတွင် ရေပြင်က ပိုကျယ်နေသလို ဖြစ်နေသည်။ ရေပြင်ကျယ်လေ လှိုင်းကကြီးလေမဟုတ်ပါလား။ လှိုင်းတုန်းဝုန်းက အိမ်ရွှေသွေးဆိုင်ခုံလေးကို ရှိက်လာသည်။ ပထမတစ်ချက် ရှိက်လိုက်၏။ ဆိုင်ခုံကပြုတ်ထွက်သွားသည်။ ဒုတိယတစ်ချက်။ လှိုင်းနောက်သို့ပါသွား၏။ ခါးလယ်ခန့်ရှုံးသော ရေတဲ့သို့ ဦးအောင်ကျော် ဆင်းလိုက်၏။ အိမ်အနားတွင် အိမ်ပုဂ္ဂတွေက

များလှသည်။ အများစုမှာ အမိုးတွေမရှိတော့။ အချို့က အိမ်ပါမရှိတော့။ သူတို့တွေကို စာသင်ကျောင်းဆီသို့ပို့ပေးရမည်။ ကျောင်းဆောင်သံက သည်နှစ်ပညာသင်နှစ်အမိဖွင့်ရန် ဆောက်လုပ်ပြီးစီးနေပြီး အုတ်ည်ပသံမိုးမို့ လေကွယ်ရာတော့ ရလိမ့်မည်။ ထိုကြောင့် ကလေးများအပါအဝင် မိသားစုများလိုက် ကျောင်းထဲသို့ ပို့ရသည်။ ကျောင်းမြေနေရာတွင် ရေကခြေသလုံးတစ်ပတ်ရှစ်သာသာ။ သည်ထက်တက်မလာသမျှ နေလို့ရသည်။ အဆောင်တွင်းမို့ လှိုင်းမရှိနိုင်။ အားလုံးက ရေမကြောက်သူတွေမို့ သိပ်ပြသနာမရှိ။ ပို့ရင်းပို့ရင်း ရေက တက်လာသည်။ လှိုင်းတစ်ချက်အရှိက်တွင် ဦးအောင်ကျော် ဟန်ချက်ပျက်သွား၏။ တွဲလာသောကလေးနှင့်လည်း တွေားစီဖြစ်သွားသည်။ လှိုင်းက လည်းကြီး ရေကစီးမို့ ရေစီးနှင့်မျောကာ အဆောက်အအုံတစ်ခုနှင့် ဝင်ဆောင့်မိသည်။

ကြည့်လိုက်တော့ ကျေးရွာရုံးဖြစ်နေ၏။ လက်လှမ်းတမိကို လှိုင်းဖက်လိုက်သောအခါ တိုင်ကိုဖက်မိသည်။ ရေစီးနှင့်ပါမသွားအောင် တိုင်ကိုမြေမြေဖက်ထားလိုက်ရတော့၏။



## အခန်း (၅)

မြစ်ဝကျွန်းပေါ်တွင် လျေဆိုသည်က နတ်မြင်းပုံနှယ် အသုံး ဝင်၏။ လျေမရှိက ခြေရှိလည်း အရာမထင်ချေ။ လက်ညီးညွှန်ရာ ရေမဖြစ်သော်ပြား သွားလို့ရာချောင်းများရှိသဖြင့် လျေရှိမှုသာ အဆင်ပြေသည်။ ထိုကြောင့်လည်း အိမ်တိုင်းလိုလို လျေရှိကြသည်။ ကြီးသည်နှင့် သေးသည်၊ ကောင်းသည်နှင့် စုတ်သည်သာ ကွာချင် ကွာလိမ့်မည်။ လျေကတော့ ရှိကြသည်ချည်း။ ကိုယ့်မှာမရှိလည်း အနီးအိမ်တွင် ရှိသည်။ အနီးအိမ်တွင်မရှိလည်း အမျိုးအိမ်တွင် ရှိသည်။ အမျိုးအိမ်တွင်မရှိလည်း အသီအိမ်တွင်ရှိသည်။ ထိုကြောင့် တစ်နည်းမဟုတ် တစ်နည်းနှင့်တော့ သွားရေး လာတာ အဆင်ပြေ ကြသည်ချည်းဖြစ်ပါ၏။

\* \* \*

မင်းမင်းတို့ ညီအစ်ကို ဆရာတပည့်များ လျေကို သေသေ ချာချာကြီးချည်ထားသော်ပြား မိုးစက်များနှင့် လှိုင်းများကြားတွင် မြင်းရှင်းတစ်ကောင်နှယ် ခုန်ပေါက်နေသည်။ ပိုဆိုးသည်က ကြိုးကို အသေချည်လိုက်သလိုဖြစ်သွားသဖြင့် ရေထပ်တက်လာသေးအခါ လျေက ဉီးစိုက်နေသည်။ ထွန်းထွန်းက ရေထဲဆင်းကာ ကြိုးကိုဖြေက် လိုက်သည်။ မင်းမင်းက လျော့ဗြို့တွင်ထိုင်ကာ ပြေးပင်ကို အားနှင့်ဖက်ထားသည်။ လှိုင်းက တစ်နှင့်ဝုံနှင့်ရှုက်၏။ ရေအောက်ရောက်သွား

သော ကြိုးချည်ထားရာနေရာကို ရောင်းကာ ဖြေနေသည့် ထွန်းထွန်း အကြိမ်ကြိမ်ကြိုးစားနေသော်လည်းမရ။ ရေမွန်းနေသဖြင့် သည် တစ်ဘောက် ရေပေါ်ပြန်အရောက်တွင် လျေနံရုံကို လှမ်းကိုင်ကာ အသက်ရှုံလိုက်ရသည်။ ထိုအခါန်တွင် လှိုင်းက ဝုံးခနဲရုံက်ချ လိုက်၏။ လှိုင်းနှင့်အတူ လန်ကျသွားသည်ကို ရိပ်ခနဲတွေ့လိုက် ခြင်းသည် သူကိုနောက်ဆုံးတွေ့လိုက်ရခြင်းဟု မထင်ကြ။ ရေ ကျမ်းသူမှို့ ပြန်ပေါ်လာလိမ့်မည်ထင်သော်လည်း လျေနံကို ပြန်ကိုင် သည်ကို မမြင်ရတော့ချေ။

လျော့ဗြို့တွင်ရှိနေသော မင်းမင်းက ပြေးပင်ကို လက်လွှတ် လိုက်သည်။ လက်အလွှတ် လှိုင်းအပုတ်တွင် ကြိုးချည်ထားသော လျေက ဇောက်ထိုးထောင်လိုက်သလို ဖြစ်သွား၏။ ရေထဲဗွမ်းခနဲ အကျေတွင် မျက်စိတဲ့ပြာသွား၏။ ဝါးလုံးထိုးစီးနေသော ရေစီး နှင့်အတူ သင်ပေါင်းချုပ်များ၊ သမဲ့ပင်များဖြင့်ပွတ်တိုက်ပါသွားသည်။ မဒေဝပ်တစ်ပင်ကို လှမ်းဖက်လိုက်သော်လည်း မရလိုက်ချေ။ သို့ သော် သမဲ့ပင်ကြီးတစ်ပင်နှင့် ပြေးအရှိက်တွင်မူ အကိုင်းကို လှမ်းဆွဲ လိုက်ရာမိလိုက်သည်။ လူကအားကုန်နေသော်လည်း လွှတ်လွှင် မဖြစ် ဟူသောအသီက သမဲ့ကိုင်းကိုအသေဆုပ်ကိုင်ကာ ရတတ် သရွှေ့ အပေါ်သွှေ့ ဖက်တက်ခဲ့သည်။ ရော်နှင့်ဝေးရာအထိ မိုးစက် တွော်ဗြား တက်ရင်း အစ်ကိုဖြစ်သူကို ရော်ရမ်းကြည့်မိပြား မိုးနှင့် လော်ဗြားတွင် ရပ်တည်ရာမရ ထိုးစီးနေသော ဒီရေတော်ပင် များကြားဝယ် အစအနပင်မမြင်ရတော့ချေ။

\* \* \*

ကိုဟန်စိုးသတိပြန်ဝင်လာကာ အိမ်ထဲသို့ပြန်အဝင်တွင် ဝါန်းခနဲမြည်သံနှင့်အတူ အိမ်ကသိမ့်သိမ့်ခါလှပ်သွားပြီး မိုးစက်များ ခေါင်းပေါ်မှုသွန်ချသလိုကျလာသည်။ မေ့ကြည့်လိုက်သောအခါ အိမ်တွင်ခေါင်မိုးကြီးတစ်ခုလုံးမရှိတော့ချေ။ ကိုဟန်စိုး အခြေ အနေကို ရိပ်စားမိလိုက်၏။

“ငါတိရေ ဘယ်မှမသွားနဲ့။ အိမ်ထဲမှာပဲ သားတို့ သမီးတို့နဲ့နေ။ ငါလျော့သွားယူလိုက်မယ်။ ငါပြန်မလာမချင်း ဘယ်မှမသွားနဲ့။ လက်ထဲကအိတ်ကို စလွယ်သိုင်းလွယ်ထား။”

ပြောပြောဆိုဆိုနှင့် ဒါးလောက်ရှိသောရေထဲသို့ ဆင်းလိုက်သည်။ ရွာသမ်းအတိုင်း အနီးရှိတိုင်များ၊ အိမ်များကို ကိုင်ရင်းလျောက်လာခဲ့၏။ ထိုအချိန် တစ်ခေါ် လေကပြိုမ်းသွားသည်။ လေပြိုမ်းဖြင့် လှိုင်းကလည်းလျော့သွား၏။ သို့သော် ရေကမူ ဒလဟော စီးဆဲ။ တရာ့ပိုပိုတက်နေခဲ့။ လမ်းလျော့ကိုလိုက် ကူးလိုက်ဖြင့် ကမ်းနားသို့ ရောက်လေ၏။ ကိုဟန်စိုး၏လျောက လျော်းမြှို့ ရှိနေ သေးသော်လည်း ရောက်လာကာ လှိုင်းပုံတ်သွားပြင့် လမုပင်များ ကြေား ညုပ်နေသည်။ ရောကလည်း မမို့တမို့ ခဲ့ရာခဲ့ဆင် အတော် ထုတ်ယူရရှိ၏။ ရောက ရွာဘက်သို့စီးနေသဖြင့် ဆွဲလာရသည်မှာ အဆင်ပြေသည်။ ထိုအချိန်တွင် လေကပြန်ထန်လာပြန်၏။ တွေ့ရှာ အိမ်၊ ခြားစည်းရုံးတို့ဖြင့် ဟိုတိုက်သည်တိုက်နှင့် ခက်ခက်ခဲ့ခဲ့ ဆွဲလာ အပြီးတွင် အိမ်ဘေးသို့ကပ်နိုင်ခဲ့သည်။

အိမ်နှစ်အိမ်ကြားတွင် လှိုင်းကသိပ်မရှိ။ လျောကို ကြိုးချည်ပြီး ကိုလှိုင်စိုးအိမ်ပေါ်တက်လိုက်၏။ အနီးဖြစ်သူ ငါဝါနှင့် သားနှစ်ယောက်၊ သမီးတစ်ယောက်တို့ကို လျော်ပေါ်ပြောရသည်။

အရေးကြီးသောအိတ်နှင့် အချို့ပစ္စည်းများကို ယူခိုင်းရသည်။ သို့ပေမဲ့ စိတ်ကပူနေသဖြင့် ဘာတွေယူခိုင်းရှုနှစ်းမသိ။ သူတို့ကလည်း ထူးပေါ်နေသဖြင့် ကြံးရာကိုသာယူလာကြသည်။

ကိုဟန်စိုးတွေးမိသည်က လျော်ပေါ်သို့မိသားစုကိုတင်ကာ တစ်နေရာဆီသို့သွားရန်ဖြစ်သည်။ ထိုတစ်နေရာကို ဦးဆုံးစဉ်းစား သောအခါ ဆုံးဖြတ်ချက်က ခိုင်ခိုင်မာမာမရ။ တိုက်နေသောလေက ပို၍ပြင်းလာလျှင် ရေပြင်ကျယ်မှာဒုက္ခက္ခများနှင့်သည်။ လျောက စပါးရှုစ်ဆယ်ပါလျော့မြို့ လူဗြိုင်ယောက်အတွက် သေးလှသည် မဟုတ်သော်လည်း ရေပြင်ကျယ်မှာ လှိုင်းထန်လေပြင်းပါက ဒုက္ခ ရောက်နိုင်သည်။ ပထမဆုံးတွေးမိသည်က သောင်ဒုမြစ်ကိုဖြတ်၍ သောင်ကလေးချောင်းထဲဝင်ကာ သင်ပေါင်းတော်ဖြစ်စေ၊ ဓန်တော်ဖြစ်စေ တော့ထူးသော တစ်နေရာရာတွင်ခို့ရန်ဖြစ်၏။ သို့သော် လျေားမြှင့်နေသောအခြေအနေမှာ သောင်ဒုမြစ်ကို ဖြတ်ရန် မဖြစ်နိုင်ချေ။ လှိုင်းများက သည်လျော့လောက်မဆိုနှင့်၊ သဘောကြီးကိုပါ နစ်မြှုပ်ပစ်နိုင်လောက်သည်အထိ ကြီးမားလွန်းသည်။ ကိုဟန်စိုး ဒုတိယတွေးမိသည်က သည်အတိုင်း ဆက်လေထန်နေ လှိုင်ဖြစ်စေ၊ ပိုပြီးပြင်းထန်လာလှိုင်ဖြစ်စေ သည်အိမ်ကအဆင် မပြု။ ယခုပင် အမိုးမရှိတော့ပြီ။ ထိုကြောင့် အုပ်စုတိုက်ဖြစ်သည့် စာသင်ကျောင်း သို့မဟုတ် ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သိမ်တစ်ခုခုဆီ သွားရောက်ခို့လှုံးရန်ဖြစ်သည်။ မှုံးလှုံးရွှေ့လွယ် မည်မဟုတ်။ ယခုပင် အလင်းရောင်က အတော်အားနည်းနေပြီ။

ဘယ်သွားပြီး ဘာလုပ်ရမည်ကို ဝေခွဲမရ ဖြစ်နေစဉ်တွင် စက်နှီးကြည့်သည်။ စက်ကမနိုး။ သုံးလေးကြိုးမြှို့မြှို့ ကြိုးစား၍

မရသည့်အဆုံး အနီးဆုံးဖြစ်သည့် စာသင်ကျောင်းဆီသို့ သွားရန် ဆုံးဖြတ်လိုက်ပြီး ရေထဲသို့ဆင်းလိုက်၏။ တစ်ကိုယ်လုံး စုံးစုံးမြှပ် သွားသည်။ မကြာမိကမှ ခါးလယ်ခန့်ရှုံးသောရေသည် ယခု လူ တစ်ရိပ်မြှင့်လေပြီ။ လေ့လိုးသို့ကူးသွားကာ ချည်ထားသောကြီးကို ဖြုတ်လိုက်၏။ ထိုအချိန်တွင် လေပြင်းတစ်ချက်က ဝါန်းခနဲ့ တိုက်လိုက်၏။ ထိုအသံနှင့်အတူ ကိုဟန်စိုးတို့အိမ်က နောက်သို့ ထိုင်ကျကာ ပြုလဲသွားတော့သည်။ ဘာကဘယ်လို ရှိက်လိုက် သည်မသီ။ လောက့်ဆွဲလှန်လိုက်သလို လူလည်း အားလုံးကျွမ်းပြန် ကျသွားတော့၏။

\* \* \*

ဦးအောင်ကျော် ပြန်ရောက်သောအခါ ရင်ထဲဆိုသွားသည်။ သူအိမ်နေရာတွင် တိုင်ပင်မကျန်တော့။ မိသားစုံကို ကျောင်းသို့ မပို့ရသေး။ တွေ့သမျှလူလိုက်သာ ဦးစားပေးပို့နေရသဖြင့် အိမ်ကိုမဲ့ သွားသည်။ ယခု အိမ်ကပြုလဲနေပြီ။ တစ်ကိုယ်လုံး လဲပြုမသွား အောင် မိရာကိုဖမ်းခွဲထားရသည်။

“အဖော် အဖော်”

အသံ။ ဟုတ်သည်။ သမီးအသံ။ တဝါဒဝါတိုက်နေသည့် လေသံတွေ့ကြားမှ သဲသဲကြားရသည့်အသံ။ အသံကြားသည့် အိမ်ဆီသို့ ရင်ဆိုလောက်သော ရေထဲမှဖြတ်ကာ သွားလိုက်သည်။ လဲနေသောအိမ်ထဲမှာ သမီး။

“သမီးလား။ သမီး ထက်ထက်။”

အသံကိုပြုင့်ခေါ်လိုက်၏။ မိုးကမှာင်၊ အချိန်ကနှောင်းမို့ အိမ်ထဲကို သဲသဲကွဲကွဲမမြင်ရ။ အိမ်ကလဲနေသဖြင့် အတော်ဖက်

တက်ရသည်။ အထဲမှာသမီးက မိရာတန်းတစ်တန်းကို ခိုထား၏။ သမီးကို ပခုံးပေါ်ခွဲ့ရှင်းလိုက်ပြီး ခဲရာခဲဆစ် ပြန်ထွက်လာရသည်။ ဘယ်ကိုပို့ရမည်နည်း။ ကျွန်းသောသူများ ဘယ်မှာရှိသည် မသီ။

“နှင့်အမေတ္တာရော ထက်ထက်။”

“သမီးမသီဘူး။”

သမီးက ကြောက်စိတ်ဖြင့် ရော ချမ်းလွန်းသဖြင့်ပါ တဆတ်ဆတ်တုန်နေသည်။ မထူးပြုမိ နောက်ကြောင်းပြန်လှည့် လိုက်၏။ ကျေးရွာရုံးဆီရောက်တော့ လူစုစုအသံကြားက အေး ဖြစ်သူ၏အသံကိုကြားရသဖြင့် အားတက်သွားသည်။

“မအေးငြေး မအေးငြေး”

“ရှင်”

အေး၏ပြန်ထူးသံက အတော်ကိုအားတက်သွားစေသည်။

“ယူယူ ရော၊ ယူယူ”

“ဒီမှာအဖော်”

သမီးကြီးအသံကြားရသဖြင့် ရင်ထဲမှာအတော်အတန် သက်သာသွားသည်။ အထဲသို့ဝင်သွားသောအခါ ရေထဲမှာ နီးရာ စားပွဲ၊ မို့ရှိများအပေါ် တက်နေကြ၏။ ပခုံးပေါ်မှ သမီးကို နီးရာတင်ပေးခဲ့ပြီး အပြင်ပြန်ထွက်လာခဲ့သည်။ မိုးက အနည်းငယ် လေ့သွားပေမဲ့ လေကမလေ့။ အလင်းရောင်က ပိုးတဝါးသာ ရှိတော့သည်။ ဦးအောင်ကျော်စိတ်ထဲက အစီအစဉ်တစ်ခုကို အမြန်ချုလိုက်၏။ လေ့ဆီသို့သွားမည်။ သူတွင် စပါးငါးဆယ်ပါ လျော့ရှိသည်။ မနေ့ကမှ ထင်းတွေ့တင်လာခဲ့သည်က မချုရသေး။ ရေကူး တစ်လှည့် မိရာကို ခွဲကာ ခိုကာ တစ်လှည့်ဖြင့် ချောင်းထဲက

လျေဆိရောက်သည်။ ရေတက်လာပြီး ကြိုးကတို့သဖြင့် လျေက မြှုပ်နေပြီ။ ထင်းတွေက ပေါလောပေါ်ကာ မျှောသည်က မျှောနေပြီ။ ကံကောင်းသည်က ပုံးတစ်ပုံးကရေဝင်ပြီး လျေထဲတွင် ရှိနေသေးသည်။ ဦးအောင်ကျော် လျေပေါ်တက်လိုက်ပြီး ရေကိုပုံးနှင့် ခပ်ထုတ်၏။ တော်တော်နှင့်အဆင်မပြီ။ လျေနဲ့ အနည်းငယ်ပေါ်လာသောအခါ အားတက်မိ၏။ လျေထဲ ရေကုန်ချိန် လူကလည်း အားကုန်နေပြီ။

မဖြစ်သေး။ အားလျှော့လိုက်၍မဖြစ်သေး။ ရေထဲကို ခုန်ဆင်းကာ လျေကိုခက်ခက်ခဲ့ခဲ့ ဆွဲရသည်။ ရုံးရွှေ့သို့ရောက်သောအခါ မိသားစုအပြင် ပါနိုင်သမျှလူများကို တင်လိုက်သည်။ လူကြီး၊ မိန်းမနှင့် ကလေးများကို လျေပေါ်တင်ကာ ယောက်ဗျားများက ရွှေ့မှာ ဘေးမှုဆွဲ၊ နောက်မှုတွေနှုံးကာဖြင့် ဘုန်းတော်ကြီးကျောင်းသီးသို့ သွားရသည်။ တကယ်ဆုံးလျှင် ဘုန်းတော်ကြီးကျောင်းက ချောင်းတစ်ဘက်တွင် ရှိနေသည်။ နားမလည်နှင့် လောက်အောင်ပင် မည်သို့မည်ပုံးရောက်သွားသည် မသိအောင်ရောက်သွားခဲ့သည်။

စိတ်ကူးစဉ်က ကျောင်းပေါ်သို့သွားရန်ဖြစ်သော်လည်း ရောက်သွားသည်က သိမ်အတွင်းသို့ဖြစ်သည်။ ဘုန်းကြီးကျောင်းကို လှမ်းမြင်နေရသည့်တိုင် မည်သို့မျှသွား၍မရတော့။ ထို့ကြောင့် ပါလာသောသူများကို သိမ်အတွင်းသို့ ထည့်လိုက်သည်။ လျေကဖြင့် သိမ်အတွင်းသွင်း၍မရ။ ဦးအောင်ကျော်လျေအနီးတွင် လျေရှစ်စီး ရှိ၏။ ဦးအောင်ကျော်က လျေကိုအုတ်တံတိုင်းနှင့် သိမ်နံရံကြားထည့်ကာ နီးရာတိုင်နှင့် ဦးကြီး၊ ပုံးကြီး ချည်လိုက်သည်။ ကြီးများကို

အသေချည်ထားခြင်းမဟုတ်ဘဲ အလျော့အတင်းရအောင် လုပ်ထားသည်။

မိုးက ဝုန်းဒိုင်းကြော် ရွာလာသည်။ အမျှောင်ထူက လုံးဝကြိုးစီးသွားခဲ့ပြီ။ ပြင်းထန်သောလေက ရှိလေသမျှကို ခြေမွှေပစ်နေ၏။ လေသံ တဝေါဝေါ မိုးကတာအုန်းအုန်း၊ သစ်ပင်နှင့်အိမ်များ လဲပြီး မျောပါသံများနှင့် လောကင်ရှကို ခါးစည်းကာ ခံရတော့၏။



## အခန်း (၆)

မကြံဖူးသဖြင့် မယုံဘူးဟုဆိုခဲ့ကြသည်။ မြစ်ဝကျွန်းပေါ်သားတို့အတွက် ရေဆိုသည်က မိတ်ဆွေ၊ မြစ်ချောင်းက အပေါင်းအသင်းဖြစ်ပေရာ ရေကိုမကြောက်ခဲ့။ ထိုအတူ လေနှင့်မိုးဆိုသည်က ပင်လယ်ကမ်းက အရာတော်သူ၊ အရာတော်သားအတွက် အဆန်းတကြယ်မဟုတ်။ မှန်တိုင်းရှိလျှင် လေပြင်းမည်။ သိပ်ပြင်းထန်လျှင် သစ်ပင်လဲမည်။ အိမ်အမိုးလန်မည်။ သည်ကဲ့သို့ အဖြစ်မျိုးက ရှိုး၍ပင်နေပါဖြီ။ ရက်ပေါင်းများစွာ မိုးစွေ့စွေ့ ရွာနေသည်လည်း ကြံခဲ့ပါ၏။ လှိုင်းတွေထန်သည်လည်း ကြံရပါ၏။ ရေကျချိန် တောင်လေပင့်သည့်အခါ ရေတက်ချိန် မြောက်ပြန်လေသုတေသနအခါ မြစ်ဝတွင်နေထိုင်သော အရာတော်သားတို့အတွက် လှိုင်းက ဆန်းသည်တော့မဟုတ်ပါ။ ယခုတော့ဖြင့် မဆန်းခဲ့ပါသောသည်ရေး လေ၊ လှိုင်းတို့က ကြမ်းလွန်းလှသည်။ ရမ်းလွန်းလှပါ၏။ ထိုကြောင့် မထူးဆန်းခဲ့သည်တို့က ထူးဆန်းခဲ့ပါချေပြီ။

\* \* \*

မိုးက စုပ်စုပ်ပင် ချုပ်ခဲ့ပါဖြီ။ ပတ်ဝန်းကျင်ကို ဘာတစ်ခုမျှ မမြင်ရချေ။ ပြင်းထန်သော မိုးစက်များနှင့် လေပြင်းတို့ကသာမင်းမူနေတော့သည်။ မင်းမင်း ဖက်တွယ်နေရသော သမဲ့ပင်ကြီးသည် လေတစ်ချက်တို့က်လိုက်တိုင်း အကိုင်းတစ်ကိုင်းကို ဖဲ့ပေး

နေသလိုဖြစ်နေ၏။ ပထမက ရေနှင့်မဝေးသောအကိုင်းမှာ ထိုင်ကာ ပင်စည်ကိုဖက်တွယ်ထားခဲ့သည်။ သို့သော ရေကထပ်တက်လာဖြန်သည်။ တက်ရေနှင့်အတူ ပြင်းထန်စွာစီးနေသည်မို့ အကိုင်းပေါ်ထိုင်ကာ အပင်ကိုဖက်ထားရင်းပင် မောပါမတတ် ဖြစ်နေသည်။ ထိုကြောင့် အပေါ်ကို တစ်ဆင့်တက်လိုက်ရ၏။ အနည်းငယ်စိတ်အေးသွားရသည်။ သိပ်ပင်မကြာလိုက်ချေ။ ပြင်းထန်သောလေပြင်းတစ်ချက်က ဆောင့်တို့က်လိုက်ရာ မင်းမင်း ထိုင်နေသောအကိုင်းက ချိုင်းခဲ့ခဲ့ကျိုးသွား၏။

လေပြင်းလာတိုင်း ပင်စည်ကို အားကုန်ဖက်ထားသဖြင့်သာ ခံနိုင်တော့သည်။ လက်လွတ်မသွားသည့်တိုင် လူကတွဲလောင်းကျသွား၏။ ရင်ဘတ်တစ်ခုလုံး ပွဲင့်သွားသည်ဟုပင် ထင်လိုက်ရတော့သည်။ သေတော့မည်ဆိုသောအသိဖြင့် ရှို့သမျှအားအင်ကို ဖုစ်ည့်ထုတ်ကာ အပေါ်ရောက်အောင် တက်ရသည်။ အားက မပါလှ။ ခြေထောက်များက ထဲကျဉ်းနေသည်။ ထိုအချိန်တွင် လွပ်တစ်ချက်ပြက်လိုက်ရ၏။ အပင်ပေါ်တွင် ခွဲဆုံးတစ်ခုကို မြင်လိုက်ရ၍ မင်းမင်း အားတက်သွား၏။

ရှို့သမျှအားအင်ကိုစုစုစည်းကာ အပေါ်သို့ ဖက်တက်လိုက်သည်။ မိုးရေကြောင့် ချော်နေသဖြင့် လွယ်လွယ်တက်မရာ။ မိုးက အပြင်းအထန်ရွာသည်။ မိုးစက်များ ကျောကို ထိမှန်နေသည်က မြားနှင့်ပစ်သလို ထင်ရသည်။ ကံကောင်းလှစွာဖြင့် ခြေကုပ်စရာအကိုင်းကျိုးနေရာလေးတစ်ခုကို မိလိုက်ရ၏။ ရင်ဘတ်မှာ နာကျင်လွန်းသဖြင့် ပင်စည်ကို ပွဲတို့က်မိသည့်အခါ အသည်းဆတ်ဆတ်ခါပါတော့၏။ သို့သော ပင်စည်နှင့် ရင်ဘတ်ကို အပ်မထား၍လည်း

မရ။ တစ်လက်မချင်းရှုံးယူသည့်အခါ ကိုယ့်အသားကို ကိုယ်ကိုယ်  
တိုင် ပွဲတေသပ်ဖွံ့ဖြေနေသည်ဟုပင် ထင်မိသည်။ သစ်ကိုင်းကို ခြေ  
ဖြင့်နှင့်ကာ ခန္ဓာကိုယ့် အပေါ်သို့ မတင်ခြင်းသည် သာမန်  
ဆိုပါလျှင် လက်ဖျက်တစ်တွက်များသာ ကြောမြင့်ပါသော်လည်း ယခုမှာ  
တစ်ကဗျာမျှကြောသည် ထင်ရသည်။ နာကျင်မှုကြောင့် တစ်ကိုယ်လုံး  
တုန်ယင်နေ၏။ အပေါ်ခွဲဆုံးပေါ်တွင် ထိုင်နှင့်ပြီဆိုပါမှ သက်ပြင်း  
ချိုင်တော့သည်။

ရင်ဘတ်မှုကျေနေသာ သွေးစက်စက်တိုက မိုးရေစက်များ၊  
ချွေးများဖြင့်ရောကာ အရောင်ပြယ်ရေ့မည်။ စိတ်ဓာတ်သည်  
လည်း အရောင်ပြယ်ခဲ့ပါဖြီ။

\* \* \*

ရေထဲသို့ကျမ်းပြန်အကျေတွင် ကိုဟန်း သတိလှတ်သွား၏။  
မထင်မှတ်ဘဲဖြစ်သွားသဖြင့်လည်း ရေထဲသို့ လက်လွှတ်စပယ်ပင်  
ကျသွားခဲ့သည်။ ပတ်ဝန်းကျင်တစ်ခုလုံး ပိုန်းပိတ်အောင် မောင်  
နေ၏။ မိုးပြင်းနှင့် အတူလေက တစ္ဆေးသရဲများ အော်သံပမာ  
ချောက်ချားဖွယ်ကောင်းလွန်းနေသည်။ အရှိန်ပြင်းသောရေးး  
နှင့်အတူ တလို့ခေါက်ကွေးမောပါနေရာက သတိတစ်ချက်အရ  
တွင် အလိုလိုကိုယ်ဖော်ပြီးသား ဖြစ်သွားသည်။ ဘာမှန်းမသိသော  
အရာများနှင့် ဆောင့်လိုက် တိုက်လိုက်ဖြစ်တိုင်း လက်က ယောင်  
ယမ်း ဆွဲမိသည်။ သို့သော် ရေးးကြောမြန်လွန်းသဖြင့် ဘာကိုမှ မဖက်  
တွယ်နိုင်။ မည်သည့်အလင်းရောင်မျှလည်း မရှိသဖြင့် ဘာကိုမှ  
လည်းမမြင်ရ။

တစ်သက်လုံး သည်ရေပြောမှာ ကျင်လည်လာခဲ့လင့်ကစား  
ယခုအခါ သည်ရေတွင်ပင် ဘဝဆုံးရတော့မည်လားဟု စိတ်အား  
ငယ်လာမိသည်။ သာမန်အချိန်တွင် သည်မြစ်ပြင် သည်ရေပြော  
မှာ မျောလေသမျှ မျောစော်းတော့ စိတ်အားငယ်မိမည်မထင်။  
လျှမောက်၍ဖြစ်စေ စက်ပျက်၍မျောလျှင်ဖြစ်စေ သည်မြစ်ပြင်  
ကြောတွင် မျောခဲ့သည့်အကြိမ်ပေါင်းကမနည်း။ ထိုအခါ ကိုယ်တိုင်  
မျောကာ ကူးခတ်ခဲ့ဖူးသည်ကလည်း အခါပေါ်းများစွာဖြစ်ခဲ့  
သည်။ ယခုတော့မျောပါနေခြင်းက သက်သက်သာသာမဟုတ်။  
အရှိန်ပြင်းစွာ မျောပါနေခြင်းဖြစ်သည်။ ကိုယ်က အားထည့်ကူးခတ်  
ရန်မှာလည်း ဘယ်ဆီမှာ ဘာရှိလေသည်ကို မှန်းဆျုံရသည်မဟုတ်။  
မြင်ရသည်လည်း မဟုတ်။

လူအချိန် လျှေမျောသည့်အခါဖြစ်စေ ပင်လယ်တွင် သွားသည့်  
အခါဖြစ်စေ ပြောလေ့ရှိသော “သောကြာကို ညာထားမောင်း၊  
မောင်ရင်ဆိုင်းထမ်းကို တည့်တည့်ထား။ ခုနှစ်စင်ကြယ်ကိုကြည့်”  
ဆိုတာတွေက အခုအချိန်မှာ အသုံးမဝင်တော့။ ကောင်းကင်ယံမှာ  
သာမက ပတ်ဝန်းကျင်တစ်ခုလုံးက ပိုန်းပိတ်အောင် မည်းမည်းမောင်  
နေသည်။ သည်ကြားထဲ သည်းထင်နလွန်းလှသည့် မိုးစက်များကြောင့်  
ပိုလိုပင် ပိုန်းပိတ်နေသေး၏။

ထိုအချိန်တွင် လျှပ်တစ်ချက်ပြက်လိုက်သည်။ မျက်ဝန်း  
ထဲတွင် သစ်ပင်တန်းအုပ်အုပ်ကို ဖျတ်ခနဲ့မြင်လိုက်ရ၏။ ရှိသမျှ  
အားအင်ကိုစုစုပေါင်းကာ ကူးခတ်လိုက်သည်။ တစ်ချက်။ နှစ်ချက်။  
ထိုမှ အချက်ပေါင်းများစွာ။ ကူးခတ်နေရင်း ရေးးကြောင့် အရှိန်  
ဖြင့် တစ်စုံတစ်ခုနှင့်ဝင်တိုက်မိလိုက်ရ၏။ အားစိုက်ကာ လက်ဖြင့်

လျမ်းဖက်လိုက်သည်။ လက်တစ်ဖက်မီရှုမျှသော အပင်တစ်ပင်ကို သွားဖက်မိသည်။ ရှို့သမျှအားကိုစုစုပေါင်းကာ မျှောပါမသွားအောင် ဖက်ထားရင်း ခြေထောက်ဖြင့်ပင်စဉ်ကိုစုစုပေါင်းသည်။ ခြေနှစ်ဖက် ဖြင့် ပင်စဉ်ကိုယူပေါ်ကာ အားယူ၍ ဖက်တက်ကြည့်လိုက်သည်။ တစ်ကြိမ်။ နှစ်ကြိမ်။ သုံးကြိမ်မျှ ဖက်တက်အပြီးတွင် အကိုင်းတစ်ခုကို အားပြုမိ၏။ သို့စေကာမူ လေအရှိန်ဖြင့် သွက်သွက်ခါလှုပ်ယမ်းနေသော သည်သစ်ပင် လျှပြေမျာပါမသွားမှုသာ ဖြစ်ပေလိမ့်မည်ဟူသောအတွေးက ရင်ကို စိတ်ခနဲ့ခုန်သွား စေသည်။ ဖြစ်လိုရာဖြစ်စေတော့ဟူသော အတွေးဖြင့်သာ နှစ်သိမ့် လိုက်ရတော့သည်။

ကျဉ်ဆံများဖြင့် ရွှာသွန်းနေလေရော့သလား ထင်ရ လောက်သည့် မိုးစက်များက အပေါ်အောက် မည်သည့်အဝတ်မျှ မရှိတော့သော ဗလာထီးထီး ကိုယ်ခန္ဓာကို သနားညှာတာမရှိ ထိ မှန်နေသည်။ အာခေါင်ကွဲထွက်တော့မတတ် ခြောက်ကပ်လွန်း သည်အထိ ရေဝတ်နေ၏။ မိုးစက်များဘက်လှည့်ကာ ပါးစပ်ကို ဟထားလိုက်မိသည်။ ထိုတစ်စက် နှစ်စက်သော ရေပေါက်တွေ ကသာ အသက်ဆက်စရာ ဖြစ်ပါတော့၏။

\* \* \*

ဝါန်းဒိုင်းကြံရွှာနေသော မိုးစက်များကြားတွင် အနား ကပ်နေသည့်သူကိုပင်မမြင်ရ။ ပိန်းပိတ်အောင် မှောင်လွန်းနေ သည်။ ပြင်းထန်လွန်းသောလေရှိန်ကြောင့် မိုးစက်များ ရှိက်ခတ် သည်မှာ အသားကို ကော်ပတ်ကြမ်းကြမ်းနှင့် အပြင်းအထန် ပွွဲတိုက်နေသည်ဟုပင် ထင်ရ၏။ ဦးအောင်ကျော်က လျေပဲ့မှု

ခမည်းခမက်ဖြစ်သူက လျော့ဗို့မှုနေ၍ ကြိုးကိုအလျှော့အတင်း လုပ်ရင်း တောင့်ခံထားရသည်။ သမက်ဖြစ်သူကို အလယ်မှုနေ စေကာ ရော့ခိုင်ခံပက်ခိုင်းထားသည်။ လျေကန့်တွေကိုခြော့ကန်ကာ တောင့်ထားရသည်မှာ ကြိုးကိုပင်တက်ချင်လာ၏။

သိမ်ထဲတွင် ရေက လူတစ်ရပ်ခန့် ရှိုလာချိန်ကတည်းက မိသားစုများကို မရမကစုကာ လျေပေါ်တင်ထားရသည်။ အနားရှိ လျော့ဗို့မှုနေသော လူအပြည့်နှင့်။ ဦးအောင်ကျော်လျော်း၊ ပဲယာ တွင် လျော့ရှုစ်စုံရှိနေသည်။ ထို့ကြောင့် တုံးချည်းမဟုတ်ပါလား ဟူသောစိတ်ဖြင့် အားတက်မိသေး၏။ လေရှိန်အနည်းငယ်လျော့ချိန် တွင် ပြတင်းပေါက်မှုတစ်ဆင့် သိမ်တွင်းသို့ဝင်လိုက်သည်။ သိမ် အတွင်းရှိ လူအားလုံးက ရေထဲမှာ။ နီးစပ်ရာကို ကိုင်ကာ တွယ်နေ ရသည်။ ဦးအောင်ကျော်စိတ်ထဲတွင် တစ်စုံတစ်ခုကို ဖျတ်ခနဲ့သော သတိရလိုက်၏။

“အနားမှုဘယ်သူရှိလဲဟော။”

“ကျွန်းတော်ရှိတယ် ဦးလေး။”

အသံကြားသော်လည်း မည်သူရှိန်းမသိ။

“အေး ကြေားတဲ့ကောင်တွေ မျက်နှာကြောက်ကို ဖွံ့ဖြိုးကြစ်စွာကြား။”

“မျက်နှာကြောက်က ဘိုလ်ပြောပြေားတွေကြား ကန်လိုက် ထူးလိုက်ရင် ကွဲမှား။ အပေါ်မှာ ဒိုင်းတွေအများကြီးး။ အဲဒီကိုတက်ပြီး တွယ်ထားကြား။”

သိမ်က ဘုံခုန်စွာနှင့်မြို့ အပေါ်မှာယူက်သွယ်နေသော ဒိုင်း တန်းတို့ များသည်ကို သတိရလိုက်မိသည်။ သွေ့မြို့ပေါ်သို့ မြို့စက် ကျသံ တဖြောင်းဖြောင်းကြားမှ မျက်နှာကြောက်ကို ချိုးဖျက်သံ

တဖုန်းဖုန်းကိုလည်း ပ်အုပ်အုပ်ကြားနေရသည်။ အပေါ်ရောက်သွားသောသူတွေက တစ်ဆင့်စီ ခေါ်သံ အော်သံတို့ပါ ညံ့စီသွား၏။ ထိုအချိန်တွင် မိုးကအနည်းငယ်လျော့သွားကာ လျှပ်တစ်ချက်ပြက်လိုက်၏။ ခပ်လှမ်းလှမ်းမှုကျောင်းကြီးကို လျှပ်ရောင်ကြောင့် ထင်ထင်ရှားရှားမြင်လိုက်ရသည်။ ကျောင်းပေါ်တွင်လည်း လူတွေများနေလိမ့်မည်။ ဘယ်လို့များနေကြပါလိမ့်ဟု အတွေးမျင်ကဆက်မိ၏။ ဦးအောင်ကျော် လျှထံသို့ပြန်လာသည်။

လျှဆီရောက်သည်နှင့် လေကပြန်ပြင်းလာပြန်သည်။ ရေအတက်ကတော့ တန်နေပြီဟုထင်ရသည်။ သည်တစ်ချို့က ပိုဆိုး၏။ ဦးအောင်ကျော်တိန္တိုင်းသား လျှကိုဦးနှင့်ပဲမှုနေချုံ မနည်းထိန်းရသည်။ မုန်ထန်နေသောဆင်ပြောင်ကို ချွေန်းအုပ်ရန်ခက်တိသို့ထင်ရ၏။ တစ်ချို့တစ်ချို့တွင် ရှိနေသောဒွဲကို လျှော့လိုက်ချင်သည်။ သို့စေကာမူ သည်မိသားစု နေလည်းအတူနေ၊ သေလည်းအတူသေတော့မည်ဟူသောစိတ်ဖြင့် ရှိသမျှအားကိုတင်းကာ ကြိုးကိုအလျော့အတင်းလုပ်ပြီး တောင့်ခံထားရသည်။ မျက်နှာကိုရောကျာကိုပါ အဘက်ဘက်က ပို့စီးပက်စက်ရှိကြပ်ခတ်နေသည့် မိုးစက်များကြောင့် သွေးခြင်းခြင်းနှင့်နေပြီဟု ထင်မိ၏။ ကြိုးပွန်းသည့်ဒဏ်ဖြင့် လက်ဖဝါးတွေနှင့်လက်မောင်းတစ်လျှောက် စုတ်ပြတ်ပွဲန်းပဲနေသည့်ကြားက ကြိုးကိုဖို့ခိုင်ခိုင်နှင့် ထိန်းရသည်။

ပြက်လိုက်သောလျှပ်ရောင်ကြောင့် ပတ်ဝန်းကျင်က လင်းခနဲဖြစ်သွား၏။ သတိထားမိသည်မှာ ဦးအောင်ကျော်လျေနားတွင် ရှိနေသော လျှရှစ်စုံစလုံး မရှိတော့ခြင်းဖြစ်သည်။ ရင်ထဲတွင်ဟာသွားပြီး အားကလျာ့သွားသည်။ တကယ်တော့ အားလုံးကကိုယ့်ရွာထဲမှ ဆွဲမကင်း မျိုးမကင်းတွေချည်း ဖြစ်သည်။ လျှ

ရှစ်စုံစလုံး ဘယ်ကိုရောက်သွားကြသည်မသိ။ ကံကောင်းထောက်မရှု တစ်နေရာရာမှာ ရှင်သန်ခွင့်ရကြပါစေဟုသာဆုတောင်းမိတော့သည်။ သို့စေကာမူ သည်မျှပြောင်းဆန်အောင်ပြင်းထန်လွန်းနေသော လေပြင်း၊ ရော့ဗုံးနှင့် မိုးစက်အောက်တွင်ရှင်သန်ရပ်တည်ရေးဆိုသည်မှာ ခက်ခဲလှပါဘိတောင်း။



အချိန်ပြည့် ဖက်တွယ်မထားရတော့သော်လည်း ဆက်၍ ဖက်ထား နှင့်တော့မည်လည်းမထင်။ စိတ်မှန်းဖြင့်မြင်ရသော ရင်ဘတ်တွင် အရော်ပြားပင်မရှိလောက်တော့ပြီ။ သွေးပင် ခြင်းခြင်းမနီနိုင်တော့ သည်အထိ ဖြစ်နေတော့၏။

မိုးစက်တိုကို ကာကွယ်ရအောင်ကလည်း တစ်ကိုယ်လုံးတွင် အဝတ်တစ်စုံတစ်ရာမရှိ။ မည်သည့်အချိန်တွင် မည်သို့မည်ပုံ ကျော်ကုန်ရစ်သည်ကိုလည်း တွေးဆ၍မရနိုင်တော့ချေ။ ထို့ကြောင့် လည်း မိုးလင်းမှာကိုပင်စိုးနေမိသေးသည်။ အခါတိုင်း မိုးကာလ တွင် ယခုကဲ့သို့ဟော်နက်နက်၍ အော်မြည်တတ်သော သတ္တဝါတို့ ၏အသံ၊ အရာတော်ရွာဘက်ဆိုက ဓားဟောင်သံ၊ စသည်တို့ကို ကြားနေရသည်။ ယခုမှာကား ပကတိ တိုတ်ဆိတ်လွန်းပါ၏။ တစ်ရုံ တစ်ချက် ပြင်းထန်လာသော လေတိုးသံတပေါ်ပေါ်၊ ပုံလှမ်းလှမ်း ဆီမှ လှိုင်းသံတုန်းဝန်းနှင့် မိုးစက်ကျားသံ တဖြောင်းပြောင်းတို့ မှတ်စီးး အသံအားလုံး တိုတ်ဆိတ်လွန်းဘိသည်။ အောက်တွင် ရေမရှိတော့သည်ကိုတော့ တစ်ချက်တစ်ချက်ပြောက်သော လွှပ် ရောင်ကြောင့် သိနေသည်။ မင်းမင်းသည် အောက်ဆင်းရန် ကြိုးစားကြည့်သော်လည်း ခက်နေသည်က ခြေလှမ်းမိရာတွင် ခြေ ကုပ်စရာ အကိုင်းအခက်မရှိချေ။ ခြေဖြင့် အဘက်ဘက်ကို စမ်းကာကွယ့်သော်လည်း မမဲ့။ ပင်စည်ကိုယ်ကာ ဆင်းဖို့ အကြိုမိကြိမ် ကြိုးစားသော်လည်း နာကျင်လွန်းသဖြင့် အရာမထင်။ ရှည်လျား လှသော်လွှာတော့ ကုန်ခဲ့လွန်းလှပေသည်။

အစ်ကို။ ဟုတ်သည်။ အစ်ကို။ အစ်ကိုကို သတိရသည့် တစ်ခက်ဝယ် လှမ်းခေါ်လိုက်၏။

“အစ် ကို ... ရေ”

## အခိုး (၃)

နေဝင်ချိန်နှင့် နေထွက်ချိန်ကြားကာလကို လွှာခေါ်ကြ သည်။ သာမန်အားဖြင့် နောတစ်နောက်တစ်ဝက်သည် ပြုစွာ ဆိုသော်ပြား ရာသီလိုက်၍ နောတာ၊ ညာတာ အတိအရှည်ကြောင့် နောတာက ရှည်သည်လည်းရှိ၏။ ညွှတ်တာက ရှည်သည်လည်းရှိ၏။ ယခုမှာကား မစဲနိုင်သောမိုးနှင့် မဆုံးနိုင်သောလေတိုက သည်ညွှတ် ကို ဆွဲဆန်ထားလေသည် ထင်ရတော့၏။

\* \* \*

အထိန်းအကွပ်မဲ့ တိုက်ခတ်နေသော လေပြင်းနှင့် အတား အဆီးမဲ့ရွာသွေးနေသော မိုးသက်တို့ကြောင့် အချိန်နာရီကို မှန်းဆ၍မရ။ သို့သော် ညွှတ်နက်ပိုင်းကိုလွန်လာပြီဟု မှန်းဆရချိန်၍ လေက လျော့သွား၏။ မိုးကလည်း တစ်သုတ် တစ်သုတ် ခပ်ပြင်းပြင်း ရွာလိုက်၊ မိုးစက်မှုနှားများသာကျလိုက် ဖြစ်လာသည်။ ထိုအချိန်မှ နာကျင်ရမှန်းသိလာပြီး ချမ်းအေးမှုကိုပါ ခံစားရလာသည်။ အမောင် ထုံအောက်ဝယ် သမဲ့ပင်ပေါ်တွင် တစ်ကိုယ်တည်းနေရခြင်းကို မင်းမင်း စိတ်ခေါ်ချားလာ၏။

လေသုတ်သုတ်ဖြင့် မိုးစက်များ ဖျုန်းပက်လိုက်တိုင်း ချမ်းအေး လွန်းသည်ထက် ကျော်ပြင်း လက်၊ ခြေ၊ ရင်ဘတ်တို့တွင် ဘယ်နေရာ မှုအထိမခံနိုင်လောက်အောင် နာကျင်လွန်းလှသည်။ အပင်ကို

သို့တတည်း ပါသသောအသံက နှုတ်ဖျားသို့ရောက်မလာ။ မပိုင်းဝါသောအသံတို့သာ သွေ့ခြောက်လွန်းသောပါးစပ်မှ ထွက်ပေါ့ခဲ့သည်။ ရေတ်လွန်းနေသည်ကို သတိမယ့်မူမို့ အဘခေါင်များ ခြောက်ကပ်နေသည်။ ပါးစပ်ကိုအသားကုန်ဟကာ မိုးစက်များ ဝင်လာနိုး ကြိုးစားကြည့်၏။ တစ်ဖွဲ့ နှစ်ဖွဲ့ တစ်ပေါက် နှစ်ပေါက် သော မိုးစက်တို့က ရေဆာသောအာသာကို မပြဖောက်နိုင်ပြား အခိုက်အတန်သော စွဲတိစိမှုကိုဖြင့် ပေးစွမ်းနိုင်ခဲ့ပါ၏။

သည်ညဉ့်တာကို မည်မျှကြောအောင် စောင့်ရေးမည်နည်း။ မင်းမင်းစိတ်မှာတွေးရင်း သစ်ပင်ခွဲဆုံးဝယ် မျှော်လင့်ချက်မဲ့စွာ ထိုင်နေမိတော့သည်။

\* \* \*

လေနှင့်မိုးက အားလျော့သွားသည်ဟုထင်ရပြား ကိုဟန်စိုး ဖက်တွယ်နေရသောအပင်က ပိုမိုထိမ်းထိုးလာသည် ထင်ရသည်။ တစ်ချက် တစ်ချက် ဝှေ့ယမ်းတို့ကိုခတ်သော လေအငြောင်း အပင်က ချာလပတ်လည်မတတ် ဖြစ်နေ၏။ လျှပ်စီးရောင်အောက်တွင် ရေပြင်ကိုမပြင်ရတော့မှ ရေကျသွားပါပြီကောဟူသည့် အသိနှင့် အတူ ရေမရှိတော့သဖြင့် လေအငြောင်း အပင်ပိုမို ထိမ်းထိုးနေခြင်းဖြစ်မည်ကို တွေးမိ၏။

အခါတိုင်းဆိုလွင်ဖြင့် ရေတက်ချိန် သောင်ဒူမြစ်ပြင်ကျယ်ဝယ် အကာလသွားကြခိုန်တွင် ဟိုမှသည်မှ မီးကိုကြည့်ကာ သည်မီးက ဘယ်ရွှာ၊ သည်အပင်က ဘယ်ကွင်းဟုမှန်းဆုံး ရခဲ့သည်။ ယခုမှ တစ်ချက်တစ်ချက် လျှပ်ပြက်သောအခါမှုတစ်ပါး ပိန်းပိတ်အောင် မောင်လွန်းလှသဖြင့် ဘယ်နေရာရောက်နေသည်

ကို မှန်းဆုံးမရ။ ရွာနှင့် မည်များကြောနေသည်ကိုလည်း မသိချေ။ ကိုဟန်စိုး အောက်သို့ဆုံးရန် ကြိုးစားကြည့်သည်။ အခက်အလက်ဆုံးသည်ထက် အလက်တွေချည်းနီးပါးကျွန်တော့သည့် အပင်ကို သတိကြိုးစွာထားကာ အောက်ကိုဆင်းရသည်။ အတော်ကြာမှ အောက်ကိုရောက်၏။

မြေပြင်ပျော့ပျော့ကို ခြေကျွောင်သွားသဖြင့် လတာပြင်ဟု မှန်းဆရာတား မြေအနေအထားကိုမပြင်ရချေ။ လှမ်းထွက်မည်ဟု စိတ်ကူးမိသော်လည်း ဘယ်နေရာဆီသို့ ဘယ်လိုသွားရမည်ကိုမသိ သဖြင့် လတာပြင်မှာပင် ထိုင်ချလိုက်ရတော့၏။ အေးစက်နေသော အထိအတွေ့နှင့် ဗလာကိုယ်ထိုးအခြေအနေတွင် မိုးနှင့်လေက သုတ်ပြန်လေသောအခါ ခိုက်ခိုက်တုန်မိတော့သည်။

\* \* \*

ကိုဟန်စိုးတို့အိမ် လဲပြီစဉ်က လျေမောက်ကာ မိသားစု အားလုံးရေထဲသို့ ကျွမ်းထိုးမောက်ခု ကျခဲ့ကြသည်။ ကိုဟန်စိုးက လျေားတွင်မို့ ရေထဲသို့ရောက်သောအခါ မို့တွယ်ရာမရ၊ မျှောပါခဲ့သော်လည်း ငါဝါနှင့်ကလေးတစ်သို့ကိုကူမှ မောက်သွားသောလျေကို ဖက်တွယ်ထားနိုင်ခဲ့သည်။ ရေက အပြင်းအထန်စီးနေလင့်ကစား လျေားကိုချည်ထားသောကြိုးနှင့် လျေကတန်းလန်းဖြစ်နေ၏။ လျေကိုကိုင်ရင်း ဘေးအိမ်ဆီသို့ကူးကြသည်။ သာမန်အချိန်တွင် ကပ်လျက်ခြိုန်ခြိုမှ အိမ်နှစ်လုံးမှာ မဝေးသော်လည်း မိုးပြင်း လေထနကြားတွင် လျေကိုကိုင်လျက် ကူးခတ်ရင်းပင် မချွေးနိုင်အောင်ဖြစ်နေ၏။

ပထမဆုံး သားငယ်ကလေး ဘေးအိမ်သို့ ရောက်သွားသည်။  
 ထိုအချိန်တွင်မှ အထဲကလူများနှင့် လက်ချင်းချိတ်ကာ တစ်ရီး  
 ပြီးတစ်ရီး ကယ်တင်ခေါ်ယူနှစ်ခဲ့သည်။ ကံကောင်းထောက်မစွာ  
 ပင် ငါဝါတိသားအမိလေးရီးစလုံး ဘေးအိမ်တွင် စုမိကြသည်။ အနီး  
 အနားမှုလာရောက်ကြသူများနှင့် အိမ်ကပြည့်နေပြီ။ တဝါန်းဝါန်း  
 တိုက်ခတ်နေသောလေပြင်းနှင့် အတူ မိုးကြားဝယ် ကိုဟန်စိုး  
 တစ်ယောက် မည်သို့ဖြစ်မည်ကို မသိ။

“မပူပါနဲ့ ငုတေယ်။ ဟန်စိုးကတစ်နေရာရာမှာတော့ ရှိနေမှာပါ။ အရာတော်သားပဲ ဒီလောက်ရေကူးမှာပုံပါဘူး။”

ဟုတ်သည်။ အရာတော်သူ၊ အရာတော်သားက ရေနှင့်  
ယုဉ်၍ကြီးခဲ့သူ။ ပင်လယ်ပြင်မှာ လူလားမြောက်ခဲ့သူ။ သိပေမဲ့  
ယခုလို လိုင်းနှင့် လေနှင့် စီးသည့်ရေပျိုး ကြံ့ဖွံ့ဖြေးစွာ။ ကြားပင်  
မကြားဖွံ့ချေး။ ဝါးလုံထိုးဆယ်ပြုံးမက စီးလွန်းလှသော ရေအလှုပ်  
နှင့် ကြီးမားလွန်းသော လိုင်းဘောင်ဘင်တို့ကြားဝယ် ရေကိုဆန်  
လေကိုလှန်၍ မည်သိကူးခတ်ရပါမည်နည်း။ သူတို့ နှစ်သိမ့်ပါလေမှ  
ရင်ထဲမှာဆိုတက်လာ၏။ အနားတွင်ရှိနေသော သမီးလေးကို  
ဖက်ကာ ငြို ရှိက်ကြီးတင် ငြိုကြီးမိပါတော့သည်။

ဉာဏ်ကန်ခဲ့ပြီ။ ၂၎၊ တိတိလူစု စုပေါင်းခိုလှုနေသောအိမ်က  
ရေးအရှင်နှင့် သိမ်သိမ်ခါနေ၏။ အိမ်အောက်ဘက်ကို  
ဖြေဖြတ်သွားဖြင့် အောက်တွင်ကာရုထားသော အဆင်းအကာများ  
ရေးနောက်သို့ ကောက်ကောက်ပါခဲ့လေပြီ။ အိမ်အနီးရှိ အရာ  
အားလုံးကို ရေကဖုံးလွှမ်းထားခဲ့ပြီ။ ယခုအိမ်၏ရွှေ၊ ဓားလွယ်  
ခုတ်ခန့်၊ မော်တော်ဆိုင်မှုတက်လာသောလမ်းနှင့် ရွှေလယ်  
လမ်းဆုံးရှေထောင့်ရှိ အိမ်တစ်အိမ်တော့ ရှိနေသေးသည်။

“ခိမ်း . . . ခုလွမ်း”

လေပြင်းတစ်ချက်တွင် အိမ်ရှေ့တံ့ခါးအပေါ်မှ မှန်လည်  
ချပ်က ပြုတ်ထွက်သွားသည်။ မှန်ကွဲစများ အနီးရှိသွားအပေါ်  
ကျကာ သွေးထွက်သံယို ဖြစ်ကုန်ကြ၏။ ထည့်စရာဆေးမရှိ။  
စမ်း၍ ရသမျှမှန်ကွဲစကို ကောက်ယူလွှာပစ်ပစ်ရသည်။ အိမ်ပေါ်တွင်  
လက်နှိပ်မာတ်မီးတစ်လက်ရှိနေသဖြင့် တော်သေး၏။ အားလုံးက  
မည်သူကိုမျှ မည်သူကမှ မကယ်နိုင်။ သွေးထွက်သည်ကို ကိုယ့်လက်  
နှင့်ကိုယ် ဖို၍သာနေရသည်။

ပြင်းထန်လှသော အသံ  
 ပြေားနှင့်အတူ ဆောင့်တိုက်လိုက်သော လေပြင်းတစ်ချက်က အိမ်  
 ခေါင်မိုးတစ်ခုလုံးကို လွှဲစ်စုံသားစေတော့၏။ ငုတ်တို့ သားအမဲ  
 လေးယောက် တစ်ယောက်နှင့်တစ်ယောက် ကျွမ်းကျွမ်းပါအောင်  
 ဖက်လိုက်ကြသည်။ အသားတွေ့တဆတ်ဆတ်တုန်ခါနေရင်း သေ  
 တော့မည်ဆိုသောအသံက ကိုယ်စိရင်တဲ့ရောက်လာသည့်အခါ  
 စကားသံပင် မထွက်နိုင်တော့။ လေပြင်းအောက်တွင် အိမ်က  
 သွက်သွက်ခါ လှပ်ယမ်းနေ၏။ တိုင်များ၊ တန်းများသံက ဖျိုးဖျိုး  
 ဖျော်ဖျော် မြည်သံတွေ့ပင် ကြားနေရသည်။

“သည်လေပြင်းကြောင့် အိမ်လဲပြော့ရင်” ငါဝါ ဆက်မတွေးနိုင်တော့ပါ။

မိုးစက်တွေက အပေါ်စီးမှပစ်လိုက်သည့် ကျဉ်ဆံများနှင့်  
သူတို့လူစုကို အတားအသီးမဲ လာရောက်ထိမှန်၏။ အပေါ်မှာ  
အမြဲးကမရှိ။ တယ်စုစုပြည်ကာ ယိမ်းထိုးနေသော ဒေဝါယ်ပေါ်ဝယ်  
လူအုပ်စုစာစုစုပြည် အသက်ပင်ရဲမရှုခဲ့တော့ချေ။ လေရှုနှင့်က  
အနည်းငယ်လျော့သွားသော်ငြား မိုးကသွန်းဆွဲလာသည်။ လေ  
ဒဏ်ကို မိုးဒဏ်ကွဲကိုလေသောအခါ နားခိုရာ ဟာလာဟင်းလင်း  
အိမ်ပေါ်ဝယ် ခေါ်စီးငဲည်စင်းခံရမတစ်ပါး အခြားမရှိတော့ချေပြီ။

သည်တစ်ခက်ကို တစ်ကဲဗ္ဗာမျှထင်ခဲ့ရသည်။ ပြီလုပြီလု  
လဲလုလဲလူဖြစ်နေသော အိမ်ပေါ်ဝယ် အသက်ကိုဖက်နှင့်ပင်ထုပ်၍  
မထားနိုင်တော့သော ငုတေသနိုင် လူတစ်စုသည်  
တိုင်းဒိုင်းခုန်သောရင်၊ တဆတ်ဆတ်တုန်ရှိနေသောကိုယ်ခန္ဓာ  
တိဖြင့် ကြာမြင့်လွန်းလှသော စက်နှစ်တံရွေလျားချိန်ကို ဖြတ်သန်း  
နေရ၏။ ညုံတာက ရှည်လွန်းလှသည်။

နောက်ဆုံးအတြမ် ဝါန်းပိုင်းကြပြီးနောက်ဝယ် မိုးကလျှော့  
သွား၏။ လေကလည်းလျှော့သွားသည်။ မကြာမိ နောက်တစ်ခုက်  
လေပြန်ပြင်းလာ၏။

လူကြီးတစ်ယောက်က ဆိုလိုက်သည်။ အားလုံးက ပူပန်စိတ်များလျော့ကျသွားကာ ခေါင်းထောင်လာ၏။ သို့လုံးကစားပတ်ဝန်းကျင်ဝယ် အမောင်ထဲက ကြီးစိုးဆဲ။ မိုးဖဲ့များနှင့် သုတေသန

များက သွန်းချတိက်ခတ်ပဲ။ ရှည်လျားလှသော ညဉ်တာကို လွန်စေ  
လိုလှကြပေပါ။

\* \* \*

လျေပဲမှုနေ၍ ကြီးကိုအလျော့အတင်းလုပ်ကာ သိမ်နဲ့ရဲကိုမျေး၍ နေသော ဦးအောင်ကျော် စိတ်အားက လျော့သွားသည်။ အနားရှိလျော့များမရှိတော့ခြင်းက ဦးအောင်ကျော်ရုပ်ကို ဟာလာ ဟင်းလင်းဖြစ်စေခဲ့ခြင်းနှင့်အတူ ရှိသမျှသော အားအင်တို့ကုန်ဆုံး သွားပြီဟု ထင်ရသည်။ ကြီးကိုဆုပ်ကိုင်ထားသည့်လက်တွေက လျော့ခဲ့ဖြီ။ လျေကန်းကိုကန်ထားသည့်ခြေတို့က အားမပါတော့ လျေပြီ။ ဖြစ်လိုရာ ဖြစ်စေတော့ဟူသော စိတ်နှင့်အတူ လျေဝမ်းတွင်း သို့ ခြေပံ့လက်ပစ်ထိုင်လိုက်တော့၏။

တိုက်ဆိုင်စွာပင် တိုအချိန်တွင် လေရှုန်က လျော့သွားက  
မြောက်လေသုတ်လိုက်သလိုထင်ရသည်။ လေက ပြိုမ်နေသည်မို့  
ရေဆက်မတက်တော့သည်ကိုလည်း သတိထားလိုက်မိ၏။ လေပေါ်  
ရှိ လူအားလုံးက စကားတစ်ခွဲနှင့်မှုံမဟနိုင်။ နီးရာလျော့နှင့်ကိုယ်ကာ  
ဘယ်အချိန်တွင် မျောပါတိမ်းမြောက်လေမည်ဆိုသည်ကို သာ  
ကိုယ်စီအတွေးဝင်နေကြ၏။

**“ရေပြန်ကျပြက္း။”**

လျော့မှ ခမက်ဖြစ်သူ၏အသံက အားတက်ဖွယ် ထွက်ပေါ်လာသည်။ ခြေကုန်လက်ပန်းကျနောက်သူများ၊ စိတ်ထောင်းကိုယ်တွေ့နေတွေ့သူများက မသေးနိုင်တော့ ဟူသောအတွေးကိုယ်ဖြင့် စိတ်ကိုလျော့လိုက်တွေ့၏။ တရိပ်ရိပ်ကျနေသော ရေနှင့်အတူလျောက တအိအနိမ့်ဆင်းလာသည်။ အခိုန်ကိုမျန်းဆ၍မရှု လ မရှု၍

ကြယ မသိ၊ ကြက် မတွန်လေသော အကာလဝယ် ရှုည်လျားလွန်း  
သော ညြှမ်းတာကို အမှောင်ထုအောက်မှဖြတ်သန်းရင်း လင်းလေ  
မည့်ရောင်နီကိုသာ မှန်းဆရပါတော့၏။



### ဘခန်း (၈)

သတ္တလောကတစ်ခုလုံး ပြောင်းဆန်အောင် ဖြစ်ပျက်  
နေပြား တရွှေ့ရွှေ့သွားနေသော သခ္ပါရထားက ရပ်တန်၍မနေ။  
ပို၍မြန်ဆန်စွာလည်း မသွား။ မှန်တိုင်းလွန်သော လေပြည်းတို့  
သုတေခဲလေပြီ။ လေညင်း။ ဟုတ်သည်။ ပကတိညင်သာလှစွာသော  
လေညင်း။ ပိတ် သာယာစွာသော လေညင်း။ လင်းကြက်တို့ မတွန်  
မြှုံးခဲ့ပါ။ ကျေးငြာက်တို့ လင်းတေးမသိကျူးခဲ့ပါ။ ရွာဦးကျောင်းမှ  
အုန်းမောင်းသံမျှ မကြားခဲ့ရပါ။ သို့တကား ရောင်နီကဖြင့် ဖြာချေပြီ။  
ပိန်းပိတ်အောင် မောင်ခဲ့သောဝန်းကျင်သည် မဟူရနဲရောင်နှင့်  
အတူ မပို့ဝါးဝါးဖြစ်ခဲ့၏။ တစ်ခကာအတွင်း အလင်းရောင်ထွက်  
ပေါ်ကာ လောကတစ်ခုလုံးကို လှစ်ဟပြလိုက်သောအခါဝယ်။

\* \* \*

မင်းမင်း ကြည့်လေရာ၊ မြင်တွေ့ရာ မြင်ကွင်းသည် ယခင်  
က စိမ့်းစို့သာမောဖွယ် တော့တစ်ခုခဲ့သော်လည်း ယခုမူ  
အကျိုး၊ အပြတ်၊ တုံးလုံးလဲ၊ တွဲလောင်းဆွဲ ယိုင် ငိုက်၊ စုတ်ပြတ် နေ  
သော မြင်ကွင်းသာဖြစ်တော့သည်။ ဝန်းကျင်တစ်ခုဝယ် အကောင်း  
ပကတိ ကျော်ရစ်လေသောအပင်မည်သည် မရှိ။ ချောက်ချား  
ဖွယ်တစ်ညာတာကို ကပ်ခို့မို့တွယ်ခဲ့ရသော သမဲ့ပင်သည်လည်း  
ငုတ်ပို့မျှသာကျော်၏။ လမ်းပင်တို့ လဲပြီ။ သင်ပေါင်းတော့တို့ ပိုကျား

ကွမ်းသီးပင်များ ကုပ်ကျိုး၊ အနှစ်းပင်က မလဲလျင်သော်မှ အရွက်မကျေန်။ စိတ်ပျက်ဖွံ့ဖြိုးတော့သည်။

မင်းမင်းကုပ်ယုံကုပ်ယုံကုပ်ယုံ ပြန်ကြည့်မိရာ လက်ဖါးရာတိတွင် သွေးခြင်းခြင်းနိနေ၏။ ရင်ဘတ်တွင်မှ အရေပြားမရှိဟုပင် ထင်ရသည်။ လက်ဖြင့်ထိသောအခါ ကပ်စေးစေးဖြင့် မခံမရပ်နိုင်အောင် နာကျင်သည်။ လက်မိရာ ကျောတစ်ပြင်ကလည်း ထိနည်းနှင့်နှင့် မှတ်မိသည့်အရွယ်မှုစု၍ ပထမဆုံးအကြိမ် ဟင်းလင်းပြင်တွင် မိဇ္ဈားတိုင်းဖွေးတိုင်းဖြစ်နေ၏။ သို့ပေါ့ မရှုက်နိုင်။ အနားတွင် ရှုက်ရမည့် လူသူ့လည်းမမြင်။ အာခေါင်များ သွေးခြောက်လွန်းနေသောကြောင့် ရေတစ်ပေါက်မျှ သောက်လိုလှသည်။ အပင်အောက် ကိုကြည့်သော် လက်ခုပ်တစ်ဖောင်ခန့်သာ ရှိပေမည်။ ထိုကြောင့် ရှိသမျှသောအားအင်ဖြင့် ခုန်ချလိုက်၏။

“အား ၁၀။

တိတ်ဆိတ်နေသောဝန်းကျင်ဝယ် မင်းမင်း၏အောင်သံကြီးက ပုံတင်ထပ်မျှကျယ်လောင်၏။ တစ်ညှင့် လေဒက် မိုးဒက်ကြံးကြံးခဲ့ပြီး မုန်တိုင်းစဲကာမိုးလင်းပါမှ သေပြီဟုတွက် လိုက်သည်။ ခြေနှစ်ဖက်နှင့် လက်တစ်ဖက်ကို စူးဝင်လိုက်သော အရာများက သေမင်း၏ခက်ရင်းတံများဟုပင် ထင်မိ၏။ ဦးစွာလက်ကိုအတင်း ဆွဲမလိုက်သောအခါ စုတ်ပြတ်နေသော လက်ဖါးဝယ် သွေးစက်စက် ကျနေသည်ကိုတွေ့ရ၏။ အောင့်ဖျဉ်းဖျဉ်း နာကျင်လွန်းသည်မှာ အတွေ့အကြွေအရ ချက်ချင်းသံလိုက်သည်။ သင်ပေါင်းဆူး။ ခြေထောက်ကို မလိုက်သောအခါတွင်မှ ပြင်းထန်စွာနာကျင်လွန်းသဖြင့် မျက်ရည်တော်တော်က ကျရတော့၏။ နှစ်ချောင်းစူးထားသည် ဒက်ရာ။ နောက်တစ်ဖက်တွင် ခြေဖါးမှဖောက်ဝင်သော

စူးက ခြေမနှင့် ခြေညီးကြား ခြေခုံမှ ဖောက်ထွက်နေသည်။ ကိုယ့်ကိုယ်ကိုယ် အားကိုးကာ အတင်းဆွဲနှုတ်ရသည်။ ခြေလှမ်းချုရာတွင် သွေးကွာက်ကွာက်ကျေန်သည်အထိ သွေးက်လက်ကျေရပါတော့၏။

ဆားကွင်းရှိရာသို့ မင်းမင်း မှန်းလျှောက်လာသည်။ တစ်စုံတစ်ရာတွေ့ရလိမ့်နိုး မျှော်ကိုးခဲ့၏။ ကွင်းစပ်သို့ ရောက်သောအခါ ဝယ် ခြေလက်တို့မသယ်နိုင်အောင် လပြီးခဲ့လပြီး။ ကြီးမားလှသော ဆားကိုဖော် အစီအရိုးလုပ်သားတဲ့များ အရာအားလုံး ပြောင်တလင်း ခါနေသော ဆားကွင်းတို့က မင်းမင်းကို ဝတ်လစ်စားလစ် ကြိုးခိုးနေသောကြောင့်တည်း။ တစ်ညာတာ သေလုမျောပါးခဲ့ခဲ့ရပြီးနောက်ဝယ် အရှုဏ်ဦးတွင်မှ ရူးခဲ့ရလေပြီးထင့်။

\* \* \*

ပျို့လာသောရောင်နှုဖြင့် လတာပြင်ပေါ်မှ မှန်းဆကြည့် သောအခါ ကိုဟန်စိုးရောက်နေသည်က သောင်ဒုမြစ်ဘေးမှ တော်စပ်ကလေးဖြစ်၏။ ဥက္က သူမဟုတ်ခဲ့သလို ကြုနှင့်ရရွား စီးဆင်းနေသော သောင်ဒုမြစ်ရေပြင်ကိုကျော့ခိုင်းကာ အဝတ်ပလာဖြင့် ကွင်းစပ်ဆီသို့ အားယူလျှောက်လှမ်းရသည်။ ခပ်လှမ်းလှမ်းရောက်သောအခါ အသက်မဲ့ခန္ဓာကိုယ်တစ်ခုကို တွေ့၏။ သေဆုံးနေပြီ ဆိုသောအသိဖြင့် ကျော်ဖြတ်ခဲ့ပြီးမှ လေးငါးလှမ်းအလွန်တွင် ဖျက်ခနဲ့ သတိရသည်။ ယုတ်သက်က မဲ့ခဲ့ပြီး။ ကိုယ့်အရှုက်က ငဲ့ရမည်။ နောက်ပြန်လျှောက်ကာ အနားရောက်မှ သေချာကြည့်လိုက်သောအခါ အလောင်းက အမျိုးသမီးအလောင်း။ မျက်နှာကိုသေချာကြည့်သည်။ အရာတော်ရွာသူ

မဟုတ်။ သည်မျက်နှာကိုမမြင်ဖူး။ အမျိုးသီးဖြစ်နေ၍ လက်တွန်း သွားသောလည်း မတတ်နိုင်တော့။ တောင့်တင်း အေးစက်နေသော ခန္ဓာကိုယ်မှ လုံခြုံကိုဆွဲယူလိုက်ပြီး ကောက်စွပ်လိုက်သည်။ သေဆုံးသည်အထိ အရှက်ကိုင့်နိုင်ခဲ့သူက အရှက်မဲ့ခဲ့ပြီ။ အရှက်မဲ့ စွာအသက်ရှင်ခဲ့သူက ယခုမှ အရှက်ကိုကာကွယ်နိုင်ခဲ့ပြီကော့။

ကိုဟန်စိုးတစ်ယောက် လျမ်းရင်း လျှောက်ရင်းဖြင့် အရာတော်သို့ရောက်ခဲ့လေပြီ။ သို့လင့်ကစား အရာတော်သည် ရွာဟွာ၍ မမည်တော့ချေ။ အရာတိုင်း ပြောင်တလင်းခါ့ခဲ့ပြီ။ ရွာဆီ လျမ်းခဲ့သော ခရီးလမ်းတစ်လျှောက်ဝယ် မရေတွက်နိုင်လောက် သော အလောင်းကောင်ပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရသည်။ အားလုံးနီးပါးက ကိုယ်သိသူ၊ မြင်ဖူးသူတွေမဟုတ်။ ကွဲ့လုံး ပက်လက်၊ မောက်လျက် တစ်ဖုံး ပုံစံမျိုးစုံဖြင့် သေဆုံးနေကြသူများကြားတွင် ဝက်၊ ခွေး နွား၊ ကျွေး သတ္တုပါများလည်းပါသည်။ အရာတော်ရွာ၏ ရှစ်ဆယ် ရာခိုင်နှုန်းက အိမ်ကြီးအိမ်ကောင်းမှု မဟုတ်။ ထိုအားလုံးနေရာတွင် ကွက်ကွက်မျှသာကျုန်၏။ ခပ်လျမ်းလျမ်းဆီမှုမြင်နိုင်သော ထန်းပင် တစ်စွဲကမူ အရှက်မရှိ။ အရှိုးတံကိုးတိုးကျေတဲ့နှင့်။ အရှက်တက်တွင် သရဲခြောက်နေသည်ဟုပင် ထင်ရသည်။ ယခင်က အိမ်ကောင်းဟု ဆိုနိုင်ခဲ့သော အိမ်အများစုပင် နေရာကွက်လပ်သာ ကျုန်တော့သည်။ အချို့သာ ထိုးထိုးထောင်ထောင် တိုင်တစ်လုံးစာ နှစ်လုံးစာ ကျုန်တော့၏။ လျမ်းမြင်နေရသည်က အိမ်နှစ်လုံး၊ ရေဆိပ်လမ်း ထောင့်မှုအိမ်နှင့် ကိုဟန်စိုးဘေးနားကအိမ်။ သို့စေကာမူ နှစ်အိမ် စလုံးမှာ အမိုး မရှိတော့။ ကိုလှုံးစိုးအိမ်ဘေးက အိမ်တွင်မှု ဒိုင်းနှင့် မြားတို့ပင် မရှိတော့။

ဘေးအိမ်ကျုန်သေးဖြင့် ငါဝါတို့သားအမိကို ဖျေတ်ခနဲ့သတိရသည်။ ယခုမှ ရင်တွေတုန်းခုန်းခုန်းလာ၏။ ရှိပါလေတော့မလားဟူသောအတွေးက ရင်ခုန်းသံကို ပိုမြန်စေခဲ့ပြီ။ သမီးလေးရော၊ သားနှစ်ယောက်ရော၊ ငါဝါရော။ မြန်သည့် ရင်ခုန်းသံက လှမ်းသည့် ခြေကို ပိုပျက်စေ၏။

“ငါဝါရော။ သမီးရော။ သားတို့”

အိမ်ရွှေ့မရောက်မီကတည်းက ရှိသမျှအားအင်နှင့် အော်လိုက်သည်။ ပျို့တပို့သောလင်းရောင်ဖြင့် ခပ်စွဲစွဲရှိသော လူအုပ်ထဲမှ လေးယောက်သောလူသားတို့က ရှိန်းထွက်လာရင်း ဂိုင်းဖက်ကာထားလိုက်ကြ၏။ သည်တော့လည်း ရူးရမတတ်ဝင်းသာလုံးဆိုရပါလေသည်။

\* \* \*

အရှက်လိုးဝါးဝယ် ဦးအောင်ကျော်သည် သိမ်အကွယ်မှ ထွက်လိုက်၏။ သည်အချိန်သည် ယခင်က လင်းကြက်ဆော်ချိန်၊ အုန်းမောင်းခေါက်ချိန်ပင် ကျော်ခဲ့လေပြီ။ အသံဗုံးပဲကတိ တိတ်ဆိတ်နေသည်။ တစ်ကိုစက်ရွာနေသော မိုးပေါက်ကျုံ တဖောက် ဖျောက်မှုတစ်ပါး ပတ်ဝန်းကျင်တစ်ခုလုံး ဤမြိမ်သက်လျက်ရှိ၏။ ဦးအောင်ကျော် မျက်မှောင်ကြုံတိုက်သည်။ သည်ရွှေ့တွင် ရွာဦးကောင်းကြီး ထိုးထိုးရှိရမည်။ ယခုမှ ဗလာဟင်းလင်းနှင့်။ မျက်စိုးကိုပွဲတ်သံကြည့်၏။ မမြင်။ ရှေ့ဆီသို့ အပြေးသွားလိုက်သည်။ အရှပ်ကြီးပြတ်ဆိုသည်ထက် ပိုတော့သည်။ ဦးအောင်ကျော် မြေပြင်ပေါ်သွေး အပုံလိုက်ကျွွားတော့၏။

သိက္ခာ၊ သီလ၊ သမာဓိတိဖြင့် ပြည့်စုလှသော ဆရာတော် ကြီး။ တစ်ရွာလုံး၏ ခိုမိုဆည်းကပ်ရာကျောင်းတော်ကြီး။ ထိုကျောင်း တော်ကြီးတွင် လုံခြုံပါပြီဟု ခိုလုံခဲ့ကြသော ရွာသူရွာသားများ။ မတွေ့။ အပိုပိုအယောင်မျှပင်မတွေ့။ အားယုတ်သော ကိုယ်ကို အနိုင်နိုင်ထောက်ကန်ထကာ သေချာအောင်သွားကြည့်၏။ သေချာ ပါဘိတောင်း။ ယောကျားကြီးတန်ပါလျက် အရှင်တက်မှာ မျက်ရည်စက်လက်ဖြစ်ရသည်ကိုလည်း မရှုက်အားတော့။ ရီဝေ သော မျက်ဝန်းတစ်စုံက ကျောင်းရှုံးရှုံးရောက်၏။ ငှက်ပျောဖူးမှ ကျိုးပြတ်နေသောရွာဦးစေတီ။ ကျိုးပဲလကျနေသော သစ်ပင် သစ်ကိုင်းများ။

လှိုင်းထတုန်ယင်နေသောရင်ကို သတိဖြင့်ဖြိမ်းစေလျက် သိမ်ဘက်သို့ ပြန်လာခဲ့သည်။ ရတာတ်သမျှသောသူများကို စုဝေးကာ ရွာဘက်ထွက်ခဲ့၏။ ထိုအချိန်တွင်မှ တကယ့်ကို ရှုံးသွယ်ရပါတော့ သည်။ ရွာတွင်ထိုးထိုးကျွန်းနေသည်က ဆေးပေးခန်းနှင့် တံတား ထိပ်နားမှ အမဲတစ်လုံး။ အားလုံးက ပြောင်ဟင်းလင်း။ တံတားကို ဖြတ်ကျော်လိုက်မှ ပိုဆိုသည်။ ကျောင်း။ စာသင်ကျောင်း။ အသစ် ဆောက်ခဲ့သည့် ကျောင်း။ ကျောင်းဖွံ့ဖြိုးရက်ရောက်မှ လွှဲပြောင်း ပေးအပ်ပွဲလုပ်မည်ဆိုသည့် အုတ်ည်ပြုကျောင်းသစ်ကား မြေတွင် ပြားပြားဝပ်၍နေခဲ့ပါ၌။ တစ်အုပ်စုလုံး၏ကျေးရွာရုံး။ ဘာတစ်ခုမှ မရှိတော့လေပြီ။

ထွေက်ပေါ်လာသောအလင်းရောင်နှင့်အတူ အသက်မသေ ကျွန်းလေသူတို့ ဟိုမှ သည်မှထွက်လာကြ၏။ အဝတ်မဲ့ အရှုက်မင့် သူတွေ။ တွေ့ရာ၊ ရရာ၊ ကြံးရာကို စွပ်ထား၊ ပတ်ထားရသည်။

နွားသိုးမှန်လျှင် ချိုချက်မကင်းဆိုဘိသကဲ့သို့ အသက်မသေ ကျွန်းသူတိုင်းတွင် ဒဏ်ရာဒဏ်ချက်မကင်း။ အသံသဲ့သဲ့ကလေးနှင့် လူယဲ့ယဲ့ကလေးများသာချည်း။

ဦးအောင်ကျော်က အသက်ရှင်ကျွန်းသူများကို လိုက်စုသည်။ စု၍မရနိုင်။ ကိုယ်တိုင်က ယဲယဲသာရှိသော်လည်း စိုးရိမ်နေသော မျက်နှာ၊ တုန်ယင်နေသော လက်တိုဖြင့် မြင်သမျှ အသက်မဲ့ခန္ဓာ တိုကို လိုက်လံရှုံးဖွေ လှန်လော့ ကြည့်ရှုံးနေကြ၏။ ပျောက်ဆုံးနေ သော အဖေ၊ အမေ၊ သားသမီး၊ ညီအစ်ကို မောင်နှုမတိုကို တွေ့လေ နိုးဖြင့် အရှုံးတစ်ပိုင်း ဖြစ်နေကြသည်ချည်း။ ရွာတွေပြန်တော့ လည်း အသေဆိုးဖြင့် သေကဲ့ ကွဲခဲ့ကြရသဖြင့် ချုံးချွှေ့ငိုရုံမှတစ်ပါး မတတ်သာ။ မတွေ့ရပြန်တော့လည်း မည်သို့ရှင်ကဲ့ ကွဲခဲ့ရသည်ကို တွေးတောကာ ဝမ်းနည်းပက်လက်ဖြစ်ရုံမှတစ်ပါး မဖြေဆည်နိုင်။

အရာတော်တစ်ရွာလုံး အရှင်ဦးမှာ ရှုံးကြရလေပြီ။



## အခန်း (၆)

မြေ၊ ရေ၊ လေ ဆိုသည်က လောကတွင်အပေါ်များဆုံးနှင့် အလွယ်ဆုံးရနိုင်သောအရာများဟု လွယ်လွယ်ဆိုကြသည်။ သို့ပေမဲ့ ‘ဖောင်စီးရင်း’ ရေဝတ်၊ ရေဘူးနှင့်ထိန်းမပါ စွဲခါမှသိ။ ရွှေကိုမလို ငွေကိုမလို၊ ရေကိုသာလိုသည်’ စသည်ဖြင့် ရေ၏ခက်ခဲပုံကို ဖော်ပြသော ဆိုစကားတိုကဲလည်း ရှိပြန်၏။ စင်စစ် သောက်သုံးရေ အလွယ်တကူရရှိရေးမှာ လွယ်မယောင်နှင့် ခက်လှသည်။ သို့ကြောင့်လည်း ရေအသက် တစ်မနက်အတွက် စစ်ပွဲကြီးများပင်ဖြစ်ခဲ့ကြသည်မှာ ဗုဒ္ဓဝင်၊ ရာဇဝင်၊ သမိုင်းတို့ဝယ် မပြုနိုင်စရာများ ဖြစ်နေခဲ့ပင်ဖြစ်တော့သည်။ ထိုကြောင့်လည်း ရေတစ်စီသာရှိလျှင် သန့်သည်ဟုဆိုရလောက်အောင် သောက်သုံးရေက အဖိုးတန်လှ၏။

\* \* \*

တစ်မနက် မကတော့ပါ။ တစ်ညုပင် ဆောင်းခဲ့ပါသေး၏။ မိုးတွေ၊ လေတွေ၊ ရေတွေကြားမှာ ရေဝတ်သည်ဟုဆိုပါလျှင် ခက်ချေတဲ့။ တကယ်ပင်ခက်လှပါ၏။ မိုးတွေသက်၍ ရေတွေတက်ပြီ ဆိုကတည်းက ပြီးခဲ့လွှားခဲ့ရှုန်းကန်ခဲ့ရသည်။ အသက်ကို လုနေရ ချိန်တွင် အရာအားလုံးကို မေ့လျှော့နေခဲ့သည်မှာ မှန်သော်လည်း အသက်နှင့်ခန္ဓာ ရေစက်ပါနေသေးချိန်တွင်မတော့ ဝိစိကိစ္စာ များလွှန်းပါ၏။

ရေဝတ်သည်။ ဟုတ်သည်။ အာခေါင်ကွဲခြားကိုနေအောင် ပင် ငတ်ပါ၏။ ဟင်းလင်းပြင်တွင်နေခဲ့ရသူတို့ကို မြှားတံတွေလို ကျဉ်းဆံတွေလို မိုးစက်များကနိုင်စက်လင့်ကစား ရေဝတ်လာသော အခါ သိစိတ်နှင့်ဖြစ်စေ မသိစိတ်နှင့်ဖြစ်စေ ပါးစပ်ကိုဟလျက် တစ်စက်၊ နှစ်စက်များသော ရေခါးဖြင့် အသက်ဆက်ခဲ့ရ၏။ မိုးခဲ့လေ သောအခါ အနားတွင်ရှိသမျက ရေဝန်တွေချည်း။ ခက်ရပါ တော့သည်။

လူသူ၊ ပစ္စည်းပစ္စယနှင့် ဂိုဒ္ဓဒေဝါ၊ အိမ်၊ တဲတို့၏ တိုင်ငွေတ် တို့များကျန်တော့အောင် ပြောင်တလင်းခါနေသော သက်ရှိမဆိုနှင့် အသက်မဲ့ခန္ဓာအလောင်းကောင် တစ်ခုမျှပင်မရှိအောင် ဟင်းလင်း ဖြစ်နေသော ဆားကွင်းကို မင်းမင်း ကျော့ခိုင်းလိုက်သည်။ မသေချာသော်လည်း တစ်ယောက်ယောက် သို့မဟုတ် တစ်စုံ တစ်ရာ ရှိနေနိုင်သောနေရာက ပုစ္စန်ကန်ဖြစ်မည်။ ထိုနေရာတွင် တစ်ခုခုကိုဖြင့် မျှော်လင့်နိုင်လိမ့်မည်။ သည်သို့သောအတွေးနှင့် မင်းမင်း လျော်ခဲ့သည်။ နံနက်လင်းပေမဲ့ မိုးစက်သံ ဖြိုးဖြောက် နှင့် လေလိုးသံသဲသဲမှုတစ်ပါး တိတ်ဆိတ်လွန်းလှု၏။ ယခင်ဆီက ခူဗိုင်ထဲရောသွင်းသည့် အင်ဂျင်သံ သို့မဟုတ် ခါးစက်မောင်းနေ သည့် အသံ၊ သို့မဟုတ် ချောင်းရှိုးမြောင်းပေါက်တွေထဲက မောင်တော်၊ စက်လျော်သံ အင်ဂျင်သံတွေက သည်ကွင်း သည်တော့ မှာ သောသောညံနေခဲ့သည် မဟုတ်ပါလား။

တစ်လှမ်းချင်းရွှေရသည့် ခြေထောက်များမှာ ဒက်ရာ ဒက်ချက် အလိမ်းလိမ်းနှင့်။ ခြေချရမည့်နေရာတိုင်းတွင်လည်း ဆူးငြား၊ ကျော်းချိုင်း၊ သစ်ပင်၊ သစ်ကိုင်း အတားအဆီးများက လည်း အပြည့်နှင့်။ မတတ်နိုင်ပါ။ တတ်လည်းမတတ်သာပါ။

စုံမမိုတ်သည့်မျက်စီနှင့်ပင် နင်းချလိုက်ရပါသည်။ လျောက်ရင်း ရေကျော်လေးတစ်ခုကိုဖြတ်သည်။ လတာနှစ်းတွေက အူးဆစ်မျှရှိ၏။ ဟိုမှာအတက် ခရာချုံနံဘေးဝယ် အလောင်းတစ်လောင်းက ပက်လက်။ ခါးတွင်မူ ခါးဝတ်ကမရှိ။ ဆွယ်တာလိုမျိုးအကျိုကတော့ ကိုယ်မှာရှိနေသေးသည်။ သေသူကိုမသိပြား ကိုယ့်အရှုက်အတွက် တော့ ငဲ့ရမည်။ သည်အတိုင်း အဝတ်မဲ့ကိုယ်ဖြင့် နေဖို့မဖြစ်နိုင်။ ထိုကြောင့် အလောင်းဘေးဝယ်ထိုင်ချကာ သူအကျိုကို ချွတ်ယူ သည်။ အေးစက်တောင့်တင်းနေသည့်မှာ ချွတ်ရသည်ကမလွယ်။ တောင့်တင်းနေသောလက်တိုက သစ်ကိုင်းခြောက်ပမာ။ ချိုးလို ဖယ်လိုမရှာ။ ရင်ထဲမှာ လိုက်မောလာ၏။ အာခေါင်တွေ ကွဲနေဖြီ ထင်ရသည်။ လျှောဖြင့် နှိုတ်ခမ်းတွေကိုလိမ်းပြား စွာတိစိုမသွားဘဲ ခြောက်ကပ်မဲ့ ခြောက်ကပ်နေသည်။ တံတွေးကို မျိုးချလင့်ကစား ခံတွင်းထဲက ကြွက်သားတွေသာ လူပ်ရွားသွားသည်။ အာခံတွင်းက မစွာတိစို။ သည်မျှအားစိုက်ရုံဖြင့် ခွွေးတွေကသာ စို့လာ၏။ ထိုအခါ ကိုယ်အနှံ့မှာ စစ်ဖျဉ်းဖျဉ်း ဖြစ်လာသည်။

ချွတ်လို့မရသည့်အဆုံး ဆွဲဖြေလိုက်ရသည်။ အကျိုအပြဖြင့်ပင် ခါးကိုဖြစ်သလိုပတ်လိုက်၏။ ယခုမှ စိတ်ထဲ လုံသလိုဖြစ်သွားသည်။ ပြုအထွေး အနားတွင်တွေ့ရသော ခြေရာခွက်မျှ ချိုင့်ငယ်လေး ထဲတွင် ရောက်လိုက်လိုက်ကလေးကို ဖျော်ခနဲ့မြင်ရသောအခါ မင်းမင်းမျက်ဝန်းများ အရောင်လက်သွား၏။ အင်မ်းမရပင် ထိုင်ချ လိုက်သည်။ ထိုင်စဉ်က ပုံမှန်ပင် ထိုင်လိုက်သော်လည်း လူက မြေပေါ်သို့ ဘုတ်ခနဲကျသွား၏။ ရေဂို့လက်နှင့်တို့ကာ ပါးစပ်တွင်း သို့ ထည့်ကြည့်လိုက်သည်။ မင်း။ တော်သေး၏။ မိုးရေဖြစ်မည်။

လက်ခုပ်နှင့်ခပ်သောက်လိုက်လျှင် ရေနောက်သွားမည်စိုးသဖြင့် င့်လျက်ပင် တုပ်သောက် သောက်လိုက်၏။ တစ်ကျိုက်၊ နှစ်ကျိုက်၊ လေးငါးကျိုက်၊ အင်မ်းမရ သောက်လိုက်ရသည်။ လူကအတော် အားရှိသွားပြီထင်ရ၏။ စိတ်ထဲမှာလည်း ပေါ့ပါးသွားသလို ကျေန်ပ် သွားသလို ဖူလုသွားသလို ခံစားရသည်။

ကိုယ်တိုင်ကလည်းအသက်ရှင်ကျို့၊ မိသားစုတွေကလည်း မပဲ မပါးမှာ ကိုဟန်စိုးရော၊ ငုတ်ပါ ရတက်မပွဲရသော်လည်း ဖြစ်နေ သည် ပတ်ဝန်းကျင်အခြေအနေက ရင်မအေးနိုင်။ ဟိုဟက်ခြမ်းမှာ တစ်လုံး၊ သည်ဘက်ခြမ်းမှာ နှစ်လုံးသာကျို့ရစ်သော အိမ်များ အနက် သည်ဘက်ခြမ်းအိမ်နစ်လုံးက လူလေးငါးဆယ်ကို အသက် ရှင်ခွင့်ပေးနိုင်ခဲ့သည်။ သို့စေကာမူ ငုတ်တို့ခူလို ခဲ့ရသော အိမ်က အမိုးတစ်ခုလုံး ဟာလာဟင်းလင်း။ အိမ်ပေါ်မှာ မှန်ကွဲစ ဟိုတစ်စ သည်တစ်စ သွေးစက်များ။ ကြောက်လွန်းသောကြောင့် ပေလော၊ မထိန်းနိုင်တော့ရှု ပေလော၊ ကျင်ယ် ကျင်ကြီး အနဲ့များနှင့် နံတော် နေ၏။ အချို့က လေအစမှာကတည်းက ရောက်နေခဲ့သူများရှိ သလို ငုတ်တို့ မိသားစုကွဲ့သို့ လေထန်မှ ပြောင်းရောက်ခဲ့ရသူလည်း ပါသည်။ အချို့က မူ မျက်လုံးပြား၊ မျက်ဆန်ပြာနှင့် အသက်လူကာ ရောက်လာသူများဖြစ်၏။ ငယ်ရွယ်သူတွေပင် ခြေကုန်လက်ပန်း ကျေနေကြသည်ဖြစ်ရာ အသက်ကြီးသူအချို့က ဖုံးတို့ကိုဖုံးတို့ကိုလိုက်နှင့်။ သည်ကြားထဲအဆုံးခုံးမှာ သောက်စရာရေမရှိ။ ရှိသွားက ကုန်လေပြီ။ ထပ်ခပ်စရာကန်တို့တွင် ရေငန်လွှမ်းခဲ့ပြီ။ ရွာပတ်လည် ရေတစ်ကြောက ရေငန်တော်ဖြစ်လေ၏။

ကိုဟန်စိုး တစ်စုံတစ်ရာ တွေ့လေနိုးဖြင့် ရွာထဲသို့ထွက်ခဲ့သည်။ မူာက်ခဲ့သောလျှော့၊ ကျုခဲ့သောအိတ်၊ ပြုခဲ့သောအိမ်တို့သည် အစအနကေလျေားတစ်ခုကိုသော်မျှ မချိန်ရစ်ခဲ့ခြား။ မြေကွက်လပ်မှ တစ်ပါး အရာအားလုံးသည် လက်သာကိုယ်ကျွတ်ပင် ဖြစ်ခဲ့လေပြီ။ ထိုအရာအားလုံးထက် ယခုအတောင့်တဆုံးအရာက ရေဖြစ်သည်။ ရွာဆီပြန်ရောက်ခဲ့စဉ်က ရွာရောက်လွင် ရေသောက်ရမည်ဟု သောအတွေးဖြင့် ခြေလွမ်းတို့ကိုအားထည့်နိုင်ခဲ့သည်။ ရွာရောက်သောအခါ မကွဲမပျက် မထိမရှု မိသားစုနှင့်ဆုံးရချိန်ခကာ ရေဝတ်ခြင်းကို ခကာမေ့ခဲ့သော်လည်း ယခုမှ နှုတ်ခမ်းစွာတုရုံ ရေတစ်ပေါက်ကိုပင် အားကိုးတကြီးရှုမိသည်။

ဟိုတစ်စုံ သည်တစ်စုံ၊ ဟိုတစ်ယောက် သည်တစ်ယောက် များပြားစွာ ကျုပြန်နေသော အသက်မဲ့ခန္ဓာများကို ဖြတ်ကျော် ကွေ့ရှောင်ရင်း လမ်းတွေ့သို့ရောက်လာ၏။ အိမ်နေရာတစ်ခုဝယ် အမျိုးသမီးအလောင်းတစ်လောင်းကို မူာက်လျက်တွေ့လိုက်ရ သည်။ ကိုဟန်စိုး ရင်ထလှပ်ခတ်သွား၏။ သည်အိမ်နေရာကို သူမမေ့။ သူငယ်ချင်းတစ်စုံ နားခို့ရာ နေရာလေး။ ဆုံးရလွင် ညာနေခင်းတယ် အပန်းဖြေရင်း ငြင်းကြ၊ ခုံကြ၊ ရယ်ကြ၊ မောကြရာ ရိုဝင်ဝေစည်းစိမ်ခံစားရာ အရက်ဆိုင်လေး။ ဒေါ်ငြေးလေလား အနားသို့ရောက်သွား၏။ ထိုအခါ ဒေါ်ငြေး ဟုတ် မဟုတ်ထက် သေသု၏ လက်တစ်ဖက်နှုက်လျက်သားရှိနေသော အိုးကွဲတစ်ခုကို ပို၍ စိတ်ဝင်စားသွားတော့သည်။ သည်အိုးကွဲထဲဝယ် ကြည်လင် နေသောရေတို့က မပြည့်တပြည့်။ ကိုဟန်စိုးထိုင်ချုပ်း ရေကို လက်ဖြင့် လျာသို့ တို့ကြည့်လိုက်သည်။ မိုးရေတွေ။ ဝမ်းသာမြင်း

ဝမ်းနည်းခြင်း၊ တွေ့ဝေခြင်း၊ တုံးဆိုင်းခြင်း၊ ရွှေ့ရှာခြင်း၊ အရာအားလုံးကိုဖြတ်ကျော်ကာ သေသု၏လက်ကို အိုးကွဲမှုဖယ်၍ ရေရှိယူကာ မေ့သောက်လိုက်ပါတော့၏။ သည်အချိန်တွင်မတော့ မည်သို့ပင်ဖြစ် စေကာမှ ရေဆိုလျှင် တစ်ပိဿာမဆိုထားဘို့။ တစ်ဆယ်သားရှိလျှင်သော်မှ သန့်ပါ၏။

\* \* \*

“ရေဆာတယ်အဖော်”

“ဟုတ်တယ် အဖော်။ ရေဝတ်တာ လက်တွေတောင် တုန်နေပြီ။”

သမီးနှစ်ယောက်က ဦးအောင်ကျော်ကိုပူဆာသည်။ ဟုတ် သည်။ ကိုယ်တိုင်လည်းရေသောက်ချင်သည်။ အနားတွင်က ဘာမှ မမြင်။ ဦးအောင်ကျော် ဆေးပေးခန်းထဲရှာကြည့်၏။ ရေအိုး အကွဲ အစအနပင်မရှိ။ သိမ်ဘက်ဆီသို့လျောက်သွားသည်။ သိမ်ထဲ မှာလည်း မရှိ။ ကျောင်းဘက်သို့မျှော်ကြည့်မိသောအခါ ရင်မှာ ဟာရပြန်၏။ ခြေလွမ်းတွေက ကျောင်းနေရာဆီအလိုလို လှမ်းမိ သည်။ လျောက်ရင်းနှင့် စေတီလေးဘက်သို့ မျှော်ကြည့်မိ၏။ ငုက်ပျောဖူးမှုကျိုးပြတ်နေသော စေတီပတ်ချားလည်တွင် လဲပြီ ကျိုးပြတ်နေသော သစ်ပင်သစ်ကိုင်းများ။ မျှော်လင့်ချက်မဲ့သွား ရာက တစ်ခုခုကိုသတိရလိုက်သည်။ ဟုတ်ပေသားပဲ။ ရှိသမျှ၊ တွေ့သမျှ အိုးကွဲ၊ ပုံး၊ တာလပတ်စများကို လှန်ထား၊ ခံထားလှုပ်ပင် ရေရှိမည်။ မိုးကတ္တုဖွဲ့စွဲရာနေသေးသည်။ ဦးအောင်ကျော် ခြေလွမ်း သွားသွား၏။

ထိအခိုန်မှာပင် ဖြစ်ချင်တော့ စေတိပစ္စယာအမြင့်စွန်းတွင် အိုးလေးတစ်လုံးကိုမြင်လိုက်မိသည်။ သကြံန်တူန်းက အတာ ပြီးသည် အိုးပေလား၊ ညောင်ရေသွန်းစဉ်က အိုးပေလားမသိ။ အိုးတော့အိုး သေချာသည်။ သစ်ကိုင်းရှုပ်ယူက်ခတ်နေသည့်ကြား တိုးဝေရှုံးရှုံးတွင် ကွင်းကာ စေတိဆီသို့သွားလိုက်သည်။ ထိုနောက် ပန်းတင်ခုံပေါ်ဖက်တက်ကာ ပစ္စယာစွန်းမှ အိုးလေးကို လုမ်းယူရသည်။ အိုးထဲမှာ ရေကအပြည့်။ မိုးရေတွေ။ ဝမ်းသာကာ ရေကို မေ့သောက်မည်ပြီးမှ မိသားစုများကို သွားသတိရလိုက်သည်။ အင်ပြေ တစ်ကျိုက် နှစ်ကျိုက်မျှသောက်ပြီး ရေအိုးကိုယူကာ ပြန်ဆင်းလိုက်၏။ သစ်ကိုင်းတွေကို တွန်းဖယ်ရှုံးရှုံးရင်း ရေအိုးကိုလည်း မဖိတ်အောင် သတိထားကိုင်လာရသည်။ ရေ တစ်စက်ကိုမျှ မဖိတ်စေလိုပါ။ သည်ရေသည် ရေတ်နေသူများ အတွက် အားတက်စရာအားဆေးပင်။

ဦးအောင်ကျော် ခြေလှမ်းသွက်သွက်ဖြင့် ရွာသို့ပြန်ခဲ့ပါ တော့၏။



## ဘခန်း (၁၀)

ငယ်စဉ်က စာချိုးလေးတစ်ခုကို ဆိုခဲ့ကြဖူးလိမ့်မည်။ မဆိုဖူးသော့မှ ကြားတော့ကြားဖူးကြပေလိမ့်မည်။

“ဆီရေချိုး ဆေးရိုးမီးလှုံး စပါးတောင်လိုပုံ” ဆိုသော စာချိုး လေးဖြစ်ပါ၏။ အရာတော်သူ့ အရာတော်သားတို့လည်း ထိုစကား ကို ကြားလည်းကြားခဲ့ဖူးပါ၏။ ဆိုလည်းဆိုခဲ့ဖူးပါသည်။ သို့စေတမှုံး ယခုတော့ သည်သောင်ကမ်းခြေ သည်မြေတော့တွေမှာဖြင့် အလောင်း တောင်လိုပုံခဲ့ပါပြီ။ ဟူတ်သည်။ အသက်မဲ့သောခန္ဓာ တွေ လက်ညွှေးထိုးမလွှာ မမြင်ချင်အဆုံး။ သွားလေရာ မြင်တွေ့ နေရပါလေ၏။ ရွာထဲ လမ်းပေါ်။ အီမံကြိုအိမ်ကြား လယ်ကွင်းး ဆားကွင်းး ပုံစွန်ကန်တို့တွင် တုံးလုံးပက်လက်၊ မျှောက်လျက်တစ်ဖုံး၊ အမျိုးစို့ဖြင့်။ လတာပြင်ပေါ်မှာ၊ ခရာတော်ထဲမှာ၊ လမုပ်တွေ ကြားမှာ။ ပြီးတော့ ချောင်းတွေ၊ မြစ်တွေထဲမှာ များပါလို့။ အပြုံတွေ အောက်မှာ၊ အပျောက်တွေ အောက်မှာ၊ အကျိုးအပဲတွေအောက်မှာ ပိုလျက် ည်းလျက်၊ ပြားလျက်။ ဝိညာဉ်မဲ့ခန္ဓာတွေမှာ လူသားတွေ ရော၊ လူတို့က ခုစ်ခင် သနား အားကိုစိတ်ဖြင့်၊ မွေးမြှေထားခဲ့သည့် ကျွဲ့ နှား၊ ဝက်၊ ခွေး၊ ကြက်၊ ဘဲနှင့် ကြောင်ကလေးများလည်း ပါသည်။

ကိုယ်စိုးနှင့် ဦးအောင်ကျော်တို့နှစ်ယောက် ဦးဆောင်ကာ ရသမျှပုံး၊ ခွဲက်၊ အိုးကွဲ၊ တာလပတ်စတို့ဖြင့် မိုးရေခံရန်

အားထုတ်ရသည်။ ယခင်က အိမ်တံစက်ဖြိုတ်အောက် ခံထားလျှင် မိုးရေရသေ်လည်း ယခုမှ တံစက်ဖြိုတ်မရှိ။ အမိုးလည်း မရှိ။ အိမ်လည်း မရှိ။ ထို့ကြောင့် ဟင်းလင်းပြင်တွင် သည်အတိုင်းခါထားရသည်။ တာလပတ်စများ ငုတ်တိုင်လေးတိုင်စိုက်ကာချည်၍ ရေခံယူရသည်။ တစ်စက်စက်ရွှာသောမိုးဖြင့် အဆာပြေ သောက်စရာလေးရော်။ ကလေးငယ်များနှင့် သက်ကြီးရွှေယ်အိုများကို ပထမဦးစားပေးကာ ဒုတိယဦးစားပေးရသည်မှာ အမျိုးသမီးများ။ ရှေအနည်းငယ်ကို အာစွာတုရုံမှ သောက်ကြရော်။ နောက်တော့ အာသာပြေ။ နောက်တော့ ဝလင်အောင် သောက်ကြရပါတော့ သည်။ ထိုအခါတွင်မှ အားလုံးအားအင်ကလေးရလာသလိုဖြစ်ကာ အနည်းငယ် လန်းလာကြော်။ ရေအသက် တစ်မနက် ဆိုသည် မဟုတ်ပါလား။

ဦးအောင်ကျော်နှင့် ကိုဟန်စိုးတို့က ကျော်ရှိလူများကို စစ်ဆေးရန် ဆောင်ရွက်ကြရသည်။ ကိုယ့်ရွှာ ကိုယ့်အရပ်မြဲ လူစာရင်းက အလွတ်ရထားပြီးဖြစ်၍ တော်သေးသည်။ ပထမဆုံး စိတ်မချမ်း မမြှုံစရာကြံ့ရေသည်က စာသင်ကျောင်းတွင်ဖြစ်သည်။ အုတ်ညွ်ပုံအောက်အအံ့အသစ်ကြီးမြှုံး လုံခြုံစိတ်ချရလေပြီးဟုယူဆကာ အားဂိုးတကြီး ခိုလှုံးခဲ့ကြသော ကျောင်းသား ကျောင်းသူများ၊ သူတို့ မိဘများ၊ လက်ကမ်းကြီးခဲ့သော ဆရာဆရာမများ။ သည်ကျောင်းဆောင်အောက်မှာပင် အစုလိုက်အပြုံလိုက် သေဆုံးနေကြပြီ။ လေပြင်းအားပြင့် အမိုးကိုဆွဲလှန်လိုက်သလို ဖြစ်ချိန်တွင် နံရုံများက အချပ်လိုက်လပြီသွားဟန်တူသည်။ ထို့ကြောင့် မိုးကွယ် လေကွယ် ခိုလှုံးနေရှာသော လူတစ်အုပ်စုလုံးကို တစ်ပြိုင်နက် ဖိချလိုက်သလို ဖြစ်သွားတော့သည်။

စိတ်မကောင်းဖြစ်ရသည်မှာ ကျော်ရှုံးသူများက ထိုအပြို အပျက်များကိုဖယ်ရှားရန် အင်ပြည့်အားပြည့် မလုပ်နိုင်ကြသေး ခြင်းပင် ဖြစ်သည်။ ရွှာအစအဆုံး လျှောက်ပြီးသောအခါ ရွှာတွင် လူသုံးပုံတစ်ပုံများပင် မရှိချင်တော့ချော့။ သည်အထဲတွင် ဒက်ရာရ နေသူက များပြားလှသည်။ ဆရာတိုးစန်းမင်းက အသက်မသေ သော်လည်း ယာဘက်ပါးက ကန်လန်ဖြတ်ကွဲကာ အပေါ်သွားများ လုံးမပရှိတော့ချော့။ လက်ကျိုး ခြေကျိုး၊ ကွဲရှု စုတ်ပြတ်နေသူတို့က လည်း အများအပြားပင်။ မည်သည့်ဆေးနှင့် မည်သူက မည်သို့ မည်ပုံ ကုတေသနမည်နည်း။ လက်သာကိုယ်ကျော်ချည်းမြဲ ကြည့်နေရာ၊ အားပေးခုံမှုတစ်ပါး အခြားမတတ်နိုင်ချော့။ အချို့က ဉာဏ်းက ပါမသွားသော်လည်း ရရှိထားသောဒက်ရာဖြင့် သည်ယနေ့မှ ဆုံးပါးသွားကြသည်။ ထိုအခါ မိသားစုက ပို၍ယူကျုံးမရ ဖြစ်ရ ပြန်၏။ သေသူပြင်ရန် အလောင်းစင်မရှိ။ ခုံတင်ရန် ဝါးမရှိ။ ကနားဖျင်းထိုးရန်မရှိ။

ဦးအောင်ကျော်နှင့် ကိုဟန်စိုးတို့ ပျာများရလေသည်။ အမှန် ဆုံးရလွှုင် သည်အခြေအနေနှင့် ဘာကစလုပ်ရမှန်း မသိ။ အားလုံးက အရေးကြီးနေသည်။ ပြန်ကျွဲနေသော အလောင်းများထဲတွင် ကိုယ် မသိသောအလောင်းများက များစွာ။ သည်အရာများကို ဦးစွာ ဖယ်ရှားရမည်လော့။ တစ်ယောက်တည်း နှစ်ယောက်တည်းလည်း မဖြစ်။ ကျော်သည့်သူများကလည်း အားအင်မရှိဖြစ်နေရာ မသိ သောအလောင်းကို ဖယ်ရှုံးထုတ် သို့နေသောကိုယ့်ရွှာသား အလောင်း ထုတ်ဖော်ဖယ်ရှားဖို့ပင် စိတ်သွားတိုင်း ကိုယ်မပါနိုင်။

သိနှင့် စားရေးကို ပထမဆုံးလုပ်ဆောင်ရန် တွေးကြရသည်။ သေဆုံးနေသော ဝက်နှစ်ကောင်ကို ဦးစွာဖျက်ခိုင်းရော်။ အားလုံးက

ဆာလောင်နေကြသည့်မို့ ဂိုင်းကူကြသည်။ ထို့နောက် ပင်လယ် ရေနှင့်ပင် ပြုတ်လိုက်၏။ ဆားထည့်ရန်မလိုတော့။ ဝက်သား ပြုတ်ထားစဉ် လူတစ်စုက ဆန်တိုင်ကိုတစ်လုံး ရလာသည်။ သူတို့ လိုမ့်လာသောဆန်တိုင်ကိုကို တွေ့ကြသောအခါ အားလုံးက ဟေး ခနဲ ဂိုင်းအော်ကြ၏။ တိုင်ကိုကို ဖွ့်င်လိုက်သောအခါ ဆန်တွေက ရေစိန္တပြီ။ သို့ပေမဲ့ ကိစ္စမရှိ။ ရေစိန္တများကို ဝက်သားပြုတ်အိုး ထဲ ခပ်ထည့်ကြသည်။ သို့နှင့် လူတိုင်းကိုယ်စီ ဝက်သားဆန်ပြုတ် ဝလင်အောင် သောက်ရတော့၏။ သည်တစ်မနက်နှင့် သည် တစ်ရက်အတွက်ဖြင့် စားရေးက အဆင်ပြေားလေပြီ။ စားသောက် ပြီးသောအခါတွင်မှ အားလုံးက တက်တက်ကြကြဖြစ်လေ၏။

\* \* \*

ဦးအောင်ကျော်နှင့် ကိုဟန်စီးတို့မှာ အသုဘကိစ္စများကို လုပ်ဆောင်ရပြန်သည်။ သည်မနက်မှ အသက်ထွက်ကြသူများကို မိသားစုက လက်လွှတ်စပယ် ပမာဏလိုက်လိုကြချေ။ သို့စေကာမှ သရဏရာတိတင်ရန် ဘုန်းတော်ကြီးကမရှိ။ ခက်ရချေ၏။ ဦးစွာ မိသားစုများကို တရားချေရသည်။ သူတို့အပြောကလည်း ငြင်းရန် မရှိ။ ညတူန်းက သေကွဲ၊ ရှင်ကွဲ ကွဲခဲ့ပြီးပြီ။ လင်သား၊ မိန်းမ၊ ညီအစိုက် မောင်နှမ၊ မိဘ၊ သားသမီး မည်သို့ပျောက်၍ မည်သို့ ရောက်သည်မသိ။ အလောင်းကိုမှာ မမြှင်ရသူတွေချေည်း။ ယခု မျက်စီအောက်တွင် အသက်ပျောက်သည့်မို့ ချက်ချင်းကြီး မပစ် ပါရစေနှင့်ဦး။ ဟုတ်သည်။ သူတို့အမြင်က ဟုတ်ပါသည်။

ခက်သည်က ရွာတွင်အလောင်းများ ပုံထပ်နေသည်။ လမ်း ကေး၊ ကွက်လပ်၊ ချုံကြား ကြည့်လေရာမှာရှိနေသည်။ သည်

ကြားက ထပ်တိုးလာသည့် နောက်တိုးအလောင်းများကိုပါ သည် အတိုင်းထားသွေ့ နောက်တစ်နောကစြိုး အနဲ့ထွက်ကာ ခက်ချေ တော့မည်။ ထို့ကြောင့် စည်းရုံးရသည်။ ခက်သည်မှာ လူတိုင်းက အကြီးကြီးနှင့် ပုံးပုံးအကြီးကြီးချည်း ဆုံးရုံးထားကြသည်ဖြစ်ရာ ထိလွှာရှုလွှာယ် ဖြစ်နေချိန်ဖြစ်သည်။ အမေရာ့၊ နေ့နှင့်ကလေး တွေရော မရှိတော့သည့်လူတစ်ယောက်အတွက် ကျွန်းရှစ်သည့်ဖောက် ယခုမှာသောလသောအခါ သူပူးပျောက ထိပ်ဆုံးရောက်နေ၏။ “အဖွဲ့ တော့မပစ်ဘူးပျား။ ကျွန်းတော့ပါ သတ်လိုက်ကြပါတော့။ ကျွန်းတော်ကိုလည်း ဘာထူးမှာလ”ဆုံးသည်ကပင် မှန်နေသယောင်ယောင်။

ပြောပါများသောအခါ ရွာသချိုင်းမှာတော့ မြှုပ်ပေးပါ ဆုံးလာသည်။ ခက်ချေပြီ။ အလောင်းတစ်လောင်းမြေကျွဲ့ ခြောက် ပေ သုံးပေကျွဲးကို သုံးပေနောက်အောင်တူးဖို့ဆုံးတာ သည်အချိန်မှာ ဖြစ်နိုင်သည့်အလုပ်မဟုတ်။ တူးစရာပေါက်ပြားမရှိ။ တူးမည့် သူမရှိ။ အာပေါက်အောင်ရှင်းရသည်။ နားတွေခွဲအောင် ချော့ ရသည်။ နောက်ဆုံးတော့ ‘လုပ်ချင်သလိုလုပ်ကြပါတော့။ နောက်ဆုံး ခရီးမှာ ကြေးစည်လေးတော့ ဖြစ်အောင်ထဲပေးကြပါ။’ ဆုံးပြန်၏။ ငိုအားထက်ပင် ရယ်ချင်ပက်ကို ဖြစ်ပါလေ၏။ ကျေနပ်ရေန် တွေ့ရာသံထည်တစ်ခုကို ကြိုးဖြင့်ချည်ကာ တဒေါင်ဒေါင် ရိုက် ရင်း အသုဘချေပါသတည်း။

ဦးအောင်ကျော်၏လေသည် ညကမှူ မိသားစုအပါအဝင် လူတစ်စု၏အသက်ကိုကယ်ခဲ့သော ရထားပျံနှုတ်ဖြစ်ခဲ့၏။ သည် နောက်တွင်မှ ဆုံးပါးသူတို့ကိုသယ်ယူရာ နိမ္မာန်ယာဉ်သဖွယ် ဖြစ်ခဲ့ ပြန်သည်။ ရွာမှာသေဆုံးသူတို့ကို နှစ်လောင်းစီတင်ကာ သောင်း

မြစ်လယ်တွင် ရေအကျေနှင့်အတူ မျှောလိုက်သည်။ ဘယ်ကမှန်းမသိသော အလောင်းများကိုမူ ရေအကျေတွင် လတာစပ်အထိ ဆွဲကာပစ်ရသည်။

လူတိုင်းမှာ ကိုယ်စိုက်ယိုစီ စိတ်ဒဏ်ရာ ရှိနေလင့်ကစား ဌီမ်နေချုံမရချေ။ ကျောင်းပျက်အောက်မှ အလောင်းများကို ရအောင်ဖယ်ထုတ်ရသည်။ အစပထမတော့ တစ်လောင်းထွက်လာတိုင်း ဟယ် ဘယ်သူလဲ ဘယ်ဝါလဲနှင့် ကြည့်ကြ၊ ပြောကြ။ ဆွဲမျိုးတော်စစ်သူတို့က မျက်ရည်ကြကြ။ နောက်တော့ပြောလည်း မပြောတော့နှင့် ကျစရာမျက်ရည်လည်း မရှိတော့။ ခံစားနိုင်သည့် နှလုံးသားများလည်း မကျေနှုန်းရော့သလား ထင်ရေး။ အသိတွေ၊ ခံစားချက်တွေ ထုံကျဉ်သွားခဲ့လေပြီ။

အခါန်က လင့်ခဲ့ပြီ။ တစ်စက်စက်နှင့်မစဲသော မိုးရေစက်များနှင့်အတူ စတ္တနှင့်တွေကလည်းမျောပါနေရေး။ ဟိုဟို သည်သည်သွားနေသူများက ဟိုတစ်စု သည်တစ်စု ဖြစ်လာသည်။ လက်ကျိုးအိမ်များမှာကလည်း လူအပြည့်အစုံနေချုံ မရနိုင်။ မိုးက မသည်းသည့်တိုင် မစဲ။

ကွင်းစပ်မှာ နွားသေတစ်ကောင်တွေ့သဖြင့် ပိုင်းဖျက်ကြသည်။ ညနေအတွက် ဝက်သားပြုတ်ရှိနေသေးသော်လည်း အမဲသားကို ပြုတ်ထားလွှင် နောက်နွှေအတွက်ဖူလုံနိုင်သည်။ သို့နှင့် နွားသေဖျက်ရင်း၊ ဆန်ပြုတ်ပြုတ်ရင်း လူပြန်စုရသည်။ ရေအကျေတွင် ကျုန်သောအလောင်းများပစ်ရန် ပြောသော်လည်း အများစုက ပြောချုံမရတော့ချေ။ ဟူတ်တော့လည်းဟူတ်သည်။ တစ်ည်လုံးသေမင်းနှင့် ရင်ဆိုင်ကာ အန်တူခဲ့ပြီး ကိုယ်ကိုယ်တိုင် အလောင်း

မဖြစ်တဖြစ် ဖြစ်ခဲ့ရသည်။ သည်တစ်နေ့လုံး အလောင်းတွေပစ်ခဲ့ပြီ။ မည်သို့မျှ လုပ်ချင်တော့မည်မဟုတ်။ မတတ်နိုင်တော့ချေ။

\* \* \*

မြောင်ရီတပျိုးတွင် လက်ကျိုးအိမ်သုံးလုံး၊ ဆေးပေးခန်းနှင့်သိမ်တို့တွင် အဆင်ပြေသလိုစုဝေးရင်း တစ်ညာတာခို့လျှော့ရန် ကြီးစားကြရသည်။ အချို့အစွဲအလမ်းကြီးသူတို့က မိမိတို့အိမ်နေရာလေးတွင်ပင် ဖြစ်သလိုမိုးထားသောအမိုးနှင့် ကြံသလိုခင်းသော အခင်းတွင်သာ ကျုန်ရစ်ခဲ့ကြ၏။

အခါတိုင်းကဲ့သို့ ပင်လယ်တွင်းသို့ဆင်းသွားသော နေလုံးကြီးကိုမမြင်ကြရသော်ပြား အမြောင်ထုက အရာတော်ရွာကို ဝါးမျိုးခဲ့ပါပြီ။ ဟိုတစ်လောင်း သည်တစ်လောင်း ပြန်ကြနေသော အလောင်းများနှင့်အတူ ဟိုတစ်စု သည်တစ်စု လူစုစုကလေးများကဖြင့် ကြောက်ရန်လည်း သတိမရ၊ စွဲရန်လည်းမတွေးနိုင်။ အမြောင်ရိပ်ဝယ် တိတ်ဆိတ်ခဲ့ပါတော့၏။



## အခန်း (၁၁)

လူသည် ဝိယျာဉ် ခန္ဓာနစ်ခုတဲ့ပါမှ အသက်ရှင်သည် မည် ပါ၏။ ပြင်းထန်သောနိုင်စက်ခြင်းများဖြင့် ကိုယ်ခန္ဓာကို ထိခိုက် စေသော်ငြား ကံမကုန်သေးပါက အသက်မဆုံးပါးနိုင်ချေ။ အသက် ပြင်းသည်ဟုဆိုရလေမည်လား၊ သေကံမရောက်ဟု ပြောရလေ မည်လား။ သေချိန်မတန်သေး၍ ဟုတော့ ဆိုရပေမည်။ အချို့ကမူ ထင့်မှတ်မထားပါသော မျက်စိတစ်မိုက် လျှပ်တစ်ပြက်အတွင်းမှာ ပင် ဝိယျာဉ်သာမက ခန္ဓာပါပောက်ခဲ့ရသည့် အဖြစ်အပျက်တိုက တစ်ပုံတစ်ပင်ရှိ၏။ နေ့မြင် ညပောက် မဟုတ်ဘဲ ယခုမြင် ယခု ပောက်သော အဖြစ်အပျက်များစွာရှိချေ၏။ လောကသည် အံ့ဩဖွယ်ကောင်းလေစွာ သို့စော်း အသက်တစ်ခြောင်းဟုသည် အလွယ်တကူသေစေကောင်းသည်တော့ မဟုတ်ပါပေ။

\* \* \*

ဆားကွင်းတွင်လည်း ဘာမျှမရှိ ပုဂ္ဂန်ကန်ဘက်တွင်လည်း ပလာနထို့မို့ မင်းမင်းတစ်ယောက်တည်း နားလိုက် လျှောက်လိုက် ဖြင့် လာခဲ့၏။ တစ်ညွှေး လောကင်ရော် အထူးအထောင်းဒဏ်ကို ခံခဲ့ရပြီး တစ်နှေ့လွှား ခြေတို့အောင် လျှောက်ခဲ့လင့်ကစား ဖြေဆည် ရာ တစ်စုံတစ်ခုကိုမျှ မတွေ့ရသဖြင့် မောဟိုက်ရုံမျှမက အားကပါ ငယ်ခဲ့ရချေပြီ။ ခြေလက်တွေက တုန်ယင်နေ၏။ ညက လေနှင့်ရေ

ရောမွေကာ ဖျက်ဆီးခံရသောကမ္မာဝယ် အသက်ဆက်နိုင်ခဲ့ ပါလျက် သည်နေ့တွင်မှ ဒုက္ခက္ခန္တရက်ပန့်ကြံ့ကာ ဆုံးပါးရတော့ လေမည်လားဟုပင် ထင်မိလာသည်။ သည်အသက်ဝိယျာဉ် တည်ဖြ ရန်အတွက် ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်းတရားလေးပါး တွင် ဥတုက ဖောက်ပြန်ကာ မတန်တဆန္တပ်စက်ခဲ့သော်လည်း ကံမကုန်သေးသဖြင့် အသက်ရှင်ခွင့်ရဲ့သည်။ မိမိ၏စိတ်ကို အားတင်းကာ အသက်ရှင်ရန်ကြီးစားပါသော်လည်း အာဟာရ ပြတ်ခဲ့လျှင်ဖြင့် သေဖို့သာရှိတော့သည်။ မင်းမင်း တွေးရင်း တွေးရင်း အားငယ်လာ၏။

သည်အတိုင်းနေ၍ မဖြစ်။ နောက်ဆုံး အားအင်ကလေး ယုံယုံမျက်နှာသည်အထိ တစ်နေရာရာကိုတော့ ရောက်အောင်သွား ရမည်။ တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း၊ ခြေလှမ်းတို့ကိုစတင်သည်။ ခရာချို့ကိုတိုး လမုတောာကိုကျော်၊ ရေကျော်တို့ကိုဖြတ်ခဲ့၏။ ခြေအစုံမှာ ယိုင်ခဲ့ နဲ့ခဲ့ပါပြီ။ မျက်စိများ မှန်ဝါးလာသည်။ ရင်ထဲ တလှပ်လှပ်ဖြစ်လာသည်။ ထိုနောက်တွင်မှ စိတ်ထဲတွင်မှာ ရိုင်ခနဲ့အနေဖြစ်သွားသည်။ သို့နောက်တွင်မှ သို့လိုက်ပါတော့၏။

\* \* \*

နှုတ်ခမ်းများက စွဲတစ်စွဲတို့စုံဖြစ်လာသည်ကို ဦးစွာသိ လိုက်သည်။ ထို့တို့မှာကို လျှောဖြင့်ဖော်လှုလိမ်းကျံရန် အားထုတ် ကြည့်သည်။ မရ။ လေးလံလွန်းသော စွမ်းစိုင်ပုံကြီးအောက် ရောက်နေသိသို့ ခံစားရ၏။ အေးခနဲ့ ဖြစ်သွားခြင်းနှင့်အတူ အရသာတစ်ခုကို ခံစားလိုက်ရသလို ဖြစ်သွားသည်။ သဘာဝ အသိဖြင့် ထိုအရသာကိုသိမ်းယူရန်ကြီးစားသည်။

## ၆၅. ပြန်လည်း (ဟသာ)

“လျှောလိမ်းတယ်။”

အသံ။ ဟိုးအဝေးကြီးက အသံတစ်ခု။ ဟူတ်သည်။ အသံတစ်ခုကြားရသည်။ အသံကတိတ်ဆိတ်သွားပြန်၏။ ကြားရသည်က ဝေးလွန်းသည်။ ထိုနေရာကိုသွားနိုင်မည်လား။

‘နောက်တစ်စက်ထပ်ချပါလား။’

ဟော . . . ထပ်ကြားပြန်ပြီ။ သဲကဲ့သေချာမသိငြားနှစ်ပေါင်းအစိတ်ကျော် သုံးဆယ်ကြားခဲ့ဖူးသော အသံများထဲမှ တစ်ခုဖြစ်မည်။ နှုတ်ခမ်းဝယ် အေးခနဲဖြစ်သွားပြန်၏။

ရေ။ ဟူတ်သည်။ ရေ။ မင်းမင်း အဝမ်းမရ သောက်ယူဖို့ကြီးစားလိုက်၏။

‘သတိရပြီထင်တယ်။’

အသံကပိုနီးလာသည်။ သည်အခွင့်အရေးကို လက်လွှတ်မခံနိုင်။ သွားမည်။ သည်အသံကြားရာသိသွားမည်။ အားအင်တွေ ရှိနေသေးသရွှေ့ မရောက်ရောက်အောင်သွားမည်။ ခြေလှမ်းဖို့ကြီးစားကြည့်သည်။ ပိုနေသောအရာကြီးက လေးလံလွန်းသည်လား၊ ခြေထောက်က ဆွဲမရသည်လား ဝေခွဲမရနိုင်။ ရှိလေသမျှ အားအင်ကို ဖျော်ထုတ်ကာ ခြေလှမ်းကိုစလိုက်၏။

“အား”

ပါးစပ်က အသံတစ်ချက် ထွက်သွားသည်။

“ကိုမင်းမင်း၊ ကိုမင်းမင်း”

သည်အသံကိုတော့သိသည်။ ကိုယ့်ကိုခေါ်နေသော အသံမှုန်းသိသည်။ မည်သူနည်း၊ အစ်ကိုလား၊ ကွင်းထဲကလား၊ ကန်ထဲကလား၊ ရွာထဲကလား။ သိလိုစိတ်ဖြင့်ကြည့်၏။ မောင်လွန်း

## အရာတော်ကမ်းက လွမ်းမပြု

သည်။ မျက်လုံးတွေကိုအားယူဖွင့်သည်။ မရ။ လေးလံလွန်းသော မျက်ခံတွေကို မ ရသည်က ပင်ပန်းလွန်းသည်။ ထပ်ဖွင့်ကြည့်၏။ ဓါးရဲသောအလင်းတန်းက မြင်လွှာကိုထိုးဖောက်လာသဖြင့် ချက်ချင်းပြန်ပိတ်ရသည်။ အားယူပြီးပြန်ဖွင့်၏။ ပထမ ပိုးတဝါး၊ ထိုနောက်မှ အလင်းများ၊ လူများ၊ သစ်ပင်များ၊ ကောင်းကင်ပြု၏။

“ကိုမင်းမင်း သတိရပြီလား။ ကျွန်တော်ငွေးဝင်းလေ။”

မြင်ကွင်းမှအရာအားလုံးကို အုံသွာတော်းငေးကြည့် စဉ်းစားနေခဲ့ ကိုယ်ကို လှုပ်ရှားလိုက်သည်။

“အား” နာလိုက်သည့်ဖြစ်ခြင်း။

“ကိုမင်းမင်း မလှုပ်နဲ့လေ။ အခုကျွန်တော် လျှေပေါ်ရောက်နေတာ။”

အတွေးများ ဋ္ဌတ်အတင်း စုစည်းယူရသည်။ ကိုငွေးဝင်း၊ ကွင်းပေါက် စသည်တို့က အတွေးသို့ ရွှေဆင့် နောက်ဆင့် ရောက်လာ၏။

ကွင်းပေါက်က မင်းမင်း ပုဂ္ဂန်သားပေါက်ယူဖို့ ထွက်လာခဲ့သောနေရာ။ ကိုငွေးဝင်းက မင်းမင်း ပုဂ္ဂန်သားပေါက်ဝယ်ယူဖို့ ချိန်းဆိုထားသောသူ။

“ကိုမင်းမင်း ရေသောက်မလား။”

ခေါင်းညိုတ်လိုက်၏။ ကိုငွေးဝင်းက ခွက်တစ်ခုနှင့် ရေခံတိုက်သည်။ ပက်လက်မို့ သောက်မရ။ ရေက မဝင်တစ်ဝင်း၊ ဝင်တစ်ဝင်းနှင့်။

“ထချုပ်တယ်”

တစ်ကိုယ်လုံး မချမှုဆုံးနာကျင်နေပြား နှုတ်အတင်း ထသည်။ ကိုင္းဝင်းက ကူညီသဖြင့် ထိုင်၍ ရသွားသည်။ ယခုမှ သတိ ထားပါ၏။ ဒါးတွင်ပုံးနှင့်။ ကိုယ်တွင်လည်း အကျိုနှင့်။ ထိုင်မိမှ ကိုင္းဝင်းပေးသောရေကို အငမ်းမရ သောက်ရသည်။ အရသာ ရှိလိုက်သည့်ဖြစ်ခြင်း။ ရေသောက်လိုက်ရသဖြင့် လူက လန်းသွား သလိုဖြစ်လာ၏။

“ဘယ်လိုဖြစ်တာလဲ ကိုင္းဝင်း။ ကျွန်တော် ကွဲ့ပေါက်ကို ဘယ်လိုရောက်လာတာလဲ။”

“ခဏနော်း ကိုမင်းမင်း။ ကျွန်တော်လည်း ပြောပြချင် တာတွေကအများကြီးး၊ ဒီမှာကြက်ပြတ်ရည်လေး သောက်လိုက်းး၊ အားရှိသွားအောင်။”

ကိုင္းဝင်းက ကော်ခွက်လေးတစ်ခွက် လှမ်းပေးသည်။ ခွက် ကလေးထဲတွင် အရည်တစ်ဝက်လောက်နှင့် ကြက်သားတုံးလေး နှစ်တုံး။ ဒွေးပင်တပ်လျက်။ မယုံနိုင်လောက်အောင် အုံထူကြီးစွာ လှမ်းကြည့်ရင်း မင်းမင်းလှမ်းယူလိုက်သည်။ တစ်ဆက်တည်းမှာ ကြက်ပြတ်ရည်ကို တရှုံးက်မက်မက်သောက်လိုက်၏။ ကြက်သား တုံးတွေက သေးသေးလေးတွေဖြစ်ပြား ဝမ်းပန်းတသာ စားရ သည်။ ကောင်းလိုက်သည့်ဖြစ်ခြင်း။ ရှုက်သည်ဆိုသည့် အတွေးက ခေါင်းထဲသို့လားလားမှုမဝင်။

“ကျေးဇူးတင်လိုက်တာ ကိုင္းဝင်းရယ်။ ကျွန်တော့ကို ပြောပါ့်း။ ဘယ်လိုတွေဖြစ်တာလဲဆိုတာ။ ခင်ဗျားအိမ်ရော့ ကျွန်တော်က ဘယ်လိုလုပ်ပြီး ဒီရောက်လာလဲ။”

မင်းမင်းက သိချင်အောဖြင့်မေးလိုက်၏။ ယခုတွေနေရ သည်က သင်ပေါင်းတော့က လျောပေါ်မှာ။ လျောပေါ်တွင် ကိုင္းဝင်း မိသားစုံ။ အိမ်တွင်မွေးထားသော ဒွေး၊ ကြောင်နှင့် ကြက်တို့ပင် ပါလိုက်သေးသည်။

“ပြောပါမယ် ကိုမင်းမင်းရယ်။ ကျွန်တော်လည်း ပြောချင် နေတာ။”

ကိုင္းဝင်းက ကိုမင်းမင်းရွှေထိုင်ရင်း လျောနံကို မို့လိုက သည်။

“ဒီလိုဗျား အဲဒီနေ့က ခင်ဗျားတို့ညီအစ်ကိုနဲ့ ကျွန်တော် ချိန်းထားတယ်လော်။ ကျွန်တော့ ပုံစွဲတွေရော လေယာဉ်ကွင်း ဘက်က လာပို့ထားတာတွေရော စုထားတာ။ ခင်ဗျားတို့လာရင် ပေးမယ်ပေါ့။ မှန်တိုင်းအကြောင်းက ရေးထို့က အထပ်ထပ်လာ နေတော့ နည်းနည်းတော့ စိုးရိမ်တာပေါ့။ ပြီးတော့ ကျွန်တော်တို့က ကိုမင်းမင်းတို့ထက်စာရင် ပင်လယ်စပ်မှာလော့။”

ဟုတ်တော့ဟုတ်သည်။ ကွဲ့ပေါက်က ပင်လယ်စပ်မှာ ဆိုသည်ထက် ပင်လယ်ပြင်မှာဟု ပြောရလောက်သည်။ သူရွှေ့မှာ ပင်လယ်ပြင်ကြီးသာရှိ၏။

“အဲဒါနဲ့ ကိုမင်းမင်းတို့ကလည်း မလာနိုင်။ ရေတွေက လည်းတက်လာ။ ကျွန်တော်လည်းစိတ်ပူပြီး လျောပေါ်အကုန် တင်တော့တာ။ အဲဒါကို သူများတွေက ကိုင္းဝင်းမသွားနဲ့ဆို တား ကြတယ်။ ကျွန်တော်တွေးတာက ရေးထို့မှာ ကြညာနေတာကိုပဲ တွေးတယ်။ လေသိပ်ပြင်းမယ်။ မှန်တိုင်းဒီရေကလည်းပါ့်းမယ် ဆိုတာကိုဗျား။ နာဂါစ် နာဂါစ် ရေးထို့ကမပြတ် ကြညာနေတော့

တာလေ။ အဲဒီလိုဆိုရင်တော့ ဒီမှာနေလို မလျယ်တော့ဘူး။ ခင်ဗျား တို့ အရာတော်ဘက်သွားမယ်ပေါ့။ ဒါမှာမဟုတ်လည်း ခင်ဗျားတို့ ကန်ဘက်လည်းကောင်းတယ်ပေါ့။ ထမင်းတွေ၊ ဟင်းတွေက မချက်ရသေးတော့ နံနက်က ကျွန်တာတွေပဲတင်။ လိုမယ်ထင် တာတွေတင်။ အိမ်ကကောင်တွေပါ တင်ပြီးထွက်လာတာ။ ကျွန်တော်ထွက်တော့ လေက တစ်ချက်တစ်ချက် အတော်ပြင်း နေပြီ။ ရေကလည်း တက်နေတော့ ဒီဘက်ချောင်းပေါက်ကနေ ဝင်လာတာ။ လမ်းရောက်တော့ အရာတော်ဘက်ထွက်လိုမရတော့ ဘူးဆိုပြီး ဒီဘက် အမှတ်တစ်ရေကျော်ကနေ ဝင်လိုက်တာ။”

ကိုင်းဝင်းက စကားကို ခဏရပ်လိုက်၏။

“သစ်ပင်တွေပိတ်နေရောလား။ ကျွန်တော်လည်း ခင်ဗျား ဆီလာတား အဲဒီနားကပြန်လုပ်သွားတာ။ အစ်ကိုရော၊ ထွန်းထွန်းရောပါတယ်။”

မင်းမင်းက စကားဝင်ထောက်၏။

“ဟုတ်တယ် ဟုတ်တယ်။ အဲဒီအခိုန်မှာရောက အတော်မြင့် နေတော့ ရေကျော်တွေလည်း မှန်းလိုမရဖြစ်နေပြီ။ အဲဒါနဲ့ ဒီ သင်ပေါင်းချုံထဲ တိုးဝင်လိုက်တယ်။ သင်ပေါင်းချုံဆိုတော့ ဆူး ကတော့ရှိမယ်။ အပေါ်ကပိစရာ သိပ်မရှိဘူးလို တွေးလိုက်တာ။ အဲဒါနဲ့ ကြိုးလေးချောင်းနဲ့ သင်ပေါင်းလေးပင်ကို ပုံခက်လိုချည် လိုက်ပြီး လျေထဲမှာပဲ နေတော့တာလေ။ စားလည်းမစားဖြစ်တော့ ပါဘူးဗျား။ နံနက်လင်းမှပဲ ရှိတဲ့ထမင်းလေး ဟင်းလေးစုစားလိုက် ကြတာ။ ထမင်းချက်ဖြူကြည့်တော့ တခြားဟာတွေပါလာပြီး ဆန်က မပါဘူး။ အဲဒါနဲ့ပဲ ကြက်တစ်ကောင် ပြုတ်သောက်နေတာ။ ရေတက်ရင်တော့ အရာတော်ဘက်ထွက်မယ်လို တွေးရင်း တပိုတပါး

သွားချင်လို ဟိုဘက်အစပ်ထွက်အလာ ခင်ဗျားလဲနေတာတွေ့လို မိန်းမကိုပြန်ခေါ်ပြီး သယထားတာပဲ။”

ကိုင်းဝင်းက စကားကိုအရှည်ကြီးပြောရသဖြင့် မေသွား ဟန်ရှိသည်။

“အရာတော်ကိုသွားမလား”

“ရေကပြန်ကျသွားပြီ။ လျေကို ဘယ်လိုလုပ်တွန်းထူတ်မလဲ။ အချိန်ကလည်း လင့်နေပြီဆိုတော့ ဒီတစ်ညတော့ ဒီမှာပဲနေပြီး နံနက်ကျမှသွားကြရင်ကောင်းမယ်ထင်တယ်။”

“ဟုတ်တယ်။ အရာတော်မှာလည်း ပြောင်ပြီထင်တယ်။ အမေတို့၊ အဖေတို့ရော ဘယ်လိုနေမလဲမသိဘူး။ ကျွန်တော့ ကန်တွေ၊ ကွင်းတွေတော့ကုန်ပြီ။ ဘာမှာရှိတော့တာ။”

“ဟင်း”

ကိုင်းဝင်း မျက်လုံးပြီးသွား၏။

“အစ်ကိုရော၊ ထွန်းထွန်းပါ ကျွန်တော့ရွှေတင် ပါသွားတာ။ ခင်ဗျားတို့က ကံကောင်းလွန်းလိုပျော်”

“ဟုတ်တယ်ဗျား။ ကျွန်တော်တို့ရွှေလည်းကုန်ပြီထင်တယ်။”

ကိုင်းဝင်းက တွေးတွေးဆဆပြောရင်း လျေအောက်သို့ ဆင်းလိုက်သည်။

လပြီးကျိုးပဲနေသော တောအတွင်းဝယ် သင်ပေါင်းပင်အချို့ အကောင်းအတိုင်းကျွန်နေသည်။ အသက်တစ်ချောင်းဆိုသည် ကလည်း ရှင်ဖို့ခေါက်သလို သေဖို့လည်း ခက်ပါပေ၏။



## အခန်း (၁)

သည်ရပ်ဒေသ၊ သည်ရေတစ်ကြားတွင် သောသောညီအောင်ကြားရသည်က စက်လျေသံပင်ဖြစ်၏။ ဘယ်သွားသွား၊ ဘယ်လာလာ စက်လျေ၊ မော်တော်၊ သတော်တို့ဖြင့်သာ သွားလာရသောဒေသဝယ် တစ်စီးမဟုတ် တစ်စီး စက်လျေကြီး။ ယောင်းမြို့မြစ်ကြောဝယ် ဖြို့နှင့်ရွာကို ကူးသန်းပို့ဆောင်ပေးသောလိုင်းကောင်မော်တော်တို့သည်လည်းကောင်း၊ ပိုက်ချု ငါးသယ်၊ ကဏန်းပို့၊ ရရဲယူသောမော်တော်တို့သည်လည်းကောင်း၊ ဟိုရွာသည် သွားကြ လာကြသော မော်တော်တို့သည်လည်လည်းကောင်း၊ သည်အရပ်ဝယ် ပြတ်သည်မရှုလုပါ။

သို့သော ယမန်နှင့် တစ်နှေ့လုံးတွင်မူ မော်တော်ဟူ၍ အစအနပင် မမြင်ခဲ့ရခဲ့။

\* \* \*

မိုးစက်စက်နှင့် ကြယ်ရောင်ပင်မလက်လေသော သည် ညြိမ်တာကလည်း ရှည်လျားလွန်းပါသည်။ ဝတ်စရာကမရှိ၊ ခံ့စရာနထိနှင့် အမိုးအကာမဲ့လေသော ခိုလှုံစရာနေရာလေးတွင် ဖြစ်သလို တိုးတွေ မေးစက်ကြရင်း မပေါ်တစ်ချက် နှီးတစ်ဝက်နှင့်ပင် ညတာက ကုန်လွန်ခဲ့ပါ၏။ အရှက်ကျွဲ့၍ လင်းခဲ့သော်လည်း အပိုမက်နေခဲ့လို့ တကယ်လိုနှင့် သည်လောကကိုမယုံနိုင်။

၉၄

“ဘာလုပ်မည်နည်း။”

သည်အမေးက လူတိုင်းကိုယ်စီ ရင်မှာရှိသည့် အမေးဖြစ်၏။ “ဘာမှုလုပ်စရာမရှိ။”

သည်အတွေးက လူတိုင်းကိုယ်စီ စိတ်မှာရှိသည့် အတွေးဖြစ်ပါ၏။

လွန်ခဲ့သော တစ်ညကျိုက အရာတော်ရွာသည် လောက ၁၈၈တွင် ဖျုပ်ဖျုပ်လူးခဲ့ရသည် ဆိုလျှင် သည်နံနက်တွင်လည်း သောကမဲ့တွင် မိန်းမောမျှပါနေခဲ့ဟု ဆိုရပါမည်။

လုပ်စရာ အလုပ်မရှိ။ သွားစရာ နေရာမရှိ။ စားစရာ အစားအစာမရှိ။ တက်စရာ ကျောင်းမရှိ။ ဝတ်စရာ အဝတ်မရှိ။ ရောင်းစရာ ကုန်မရှိ။ ဘာဆို ဘာမှုမရှိ။

“သည်အတိုင်းနေရင်တော့ တို့အားလုံး ဒုက္ခရောက်ကုန်တော့မယ်ထင်တယ်။”

ဦးအောင်ကျိုက တိတ်ဆိတ်နေသော လူစုစုကြားဝယ်စကားစေ၏။

“ကျွန်တော် လုပ်တွေရောက်အောင်သွားမယ်ပျော်။”

“ဘာနဲ့သွားမှုလဲ။”

သည်အမေးကိုဖြေရန်ခက်သည်။

“တစ်ခုခုနဲ့ပေါ့ပျော်။”

ကိုယန်းစိုးဖြေသံက ခပ်ပျော်ပေါ့။

“ဒီလောက်ဖြစ်ထားတာ ဒီအတိုင်းတော့ မနေကြသွားပျော်။ တစ်နည်းနည်းနဲ့တော့ အကူအညီလာမှာသေချာတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဝေးနေသေးတယ်။ အဲဒီတော့ ကျွန်တော်တို့ကပဲ ရောက်အောင်သွားရမယ်။”

“ဒါတော့ဟုတ်တာပေါ့။ ဒါပေမဲ့ သွားဖို့ ရွှာမှာက င့်လျော့  
ရှိတော့တာ။ လက်နဲ့လျော့မလိုလား။”

“အဲဒီလိုတော့ မဟုတ်ဘူးလေ။ ဒီလိုလုပ်ပျား။ အခွင့်အရေး  
တစ်ခုပေါ်လာရင် ကျွန်တော် လပ္ပတ္တာကို သွားမယ်။ ဟိုကနေ  
အကူးအညီရအောင်တောင်းမယ်။ အဲ တစ်ယောက်ထက်ပိုပြီး  
လိုက်လိုရနိုင်မယ်ဆိုရင်တော့ ဆရာတိုးစန်းမင်းကို ခေါ်သွားချင်  
တယ်။ သူ့ဒ်ကရာက ကြီးလို့။”

“အေးကောင်းတယ်။ တို့က ဒီမှာလုပ်သင့်တာလုပ်ရမယ်။  
ရေကန်တွေအကုန်လုံးက ငန်နေပြီ။ အဲဒီတော့ အရင်ဖောက်ထုတ်  
ပစ်ရမယ်။ မိုးတွင်းမှာတော့ ပြန်ပြည့်ဖို့ သေချာတယ်။ ဒီကြားမှာ  
ရေရှိဖို့ကခက်တာ။”

စကားလုံးတိုင်းက အားတက်ဖွယ် မျှော်လင့်ချက်ရောင်ခြည်  
ပြင့် အဆုံးသတ်၏။ သို့သော် ဖြို့ကိုတက်ဖို့ ခရီးက နီးပါးမလား။

“ရေတွင်းဆိပ်ဘက်သွား။ အဲဒီကနေ နောက်ဖော်ကုန်း  
ဘက်ထွက်။ ပြင်စလူဖြစ်မှာ ဖော်တော်တွေ သွားလောက်ပါရဲ့”

အတွေးမျိုးစုံဖြင့် ကိုဟန်စိုး ပြိုမ်းသက်လျက်။

\* \* \*

“ဖုန်း ဖုန်း ဖုန်း ဖုန်း”

အင်ဂျင်သံ။ အားလုံး ခေါင်းတွေ ထောင်ကုန်သည်။ နား  
တွေစွဲင့်ထားသည်။ ဟုတ်သည်။ စက်လျော်တစ်စီးဖြစ်ရမည်။  
အားလုံး ရေဆိပ်ဆိုပြီးကြ၏။ ဟိုးအဝေး သောင်ကလေး  
ချောင်းဝဆီမှာ လျော်တစ်စီး။”

“ဟေး . . . ဟေး”

“ဒီကိုလာ။ ဒီကိုလာဟေး”

လက်တွေပြော၊ ပိုင်းအော်ကြနှင့် ဆူညံနေ၏။

မှန်ပျော်သာမြင်ရသောလျောက တဖြည်းဖြည်း နီးလာသည်။  
အရာတော်ဆီလာနေသည်မှာသေချာ၏။ ကြည့်ရင်း ဤည့်ရင်း  
ထင်ရှားလာသည်။ ထင်ကြော်နှင့် ဘယ်သူဘယ်ဦး၊ ပြောကြာ ဘယ်  
ရွာကဗျာ မှန်းကြနှင့် ကျွောက်စီကျွောက်စီပြစ်နေ၏။ အနားရောက်မှ  
ကွင်းပေါက်ကလျော်မှန်း၊ ကိုငွေးဝင်းမှန်း၊ မင်းမင်းပါမှန်းသိ၍  
ပိုဆူသွားပြန်၏။”

အားလုံးက မင်းမင်းကို သေပြီဟုတွက်ထားကြသည်။  
တစ်ရွာလုံးက အမျိုးတွေချည်းမို့ အုန်းအုန်းကျွောက်ကျွောက် ဖြစ်နေ၏။  
မင်းမင်းအမေကမှ သားကိုတွေ့မှ မျက်ရည်လည်၌ ဖြစ်ရပြန်  
သည်။ ခင်ပွန်းဖြစ်သူကိုလည်း မတွေ့တော့။ သားနှစ်ယောက်က  
လည်း ပေါ်မလာဆိုသောအခါ မယ်ပဋိဌာကဲ့သို့ ဖြစ်နေရာက သား  
ငယ်ပြန်လာသည်ကိုတွေ့ရသောအခါ ဝမ်းသာသည့်မျက်ရည်ရော၊  
သားကြီးနှင့်ခင်ပွန်းအတွက် ဝမ်းနည်းသည့်မျက်ရည်ပါ ရောနော  
ကာ ကျတော့၏။ ကျွန်းသူမှားကလည်း ငိုသူငို မေးသူမေးနှင့်။  
ကမ်းနားမှာ တစ်ရွာလုံးရှိသမျှ ရောက်နေကြသည်။

“ဘယ်သွားမလိုလဲ”

ကိုဟန်စိုးက ကိုငွေးဝင်းကို နှစ်ကိုယ်ကြားမေးသည်။  
“ဒီကိုလာတာလော”

“ဒီမှာကုန်ပြီ။ ဘာမှာမရှိတော့ဘူး။ ဆီပါလား။ ဖြို့သွားမယ်”

“တစ်ပုံးတော့ပါတယ်။ လောက်မှာပါ။ ဒါပေမဲ့ လူက  
မဆုံးသူး”

“သိပါတယ်။ ဂါတစ်ယောက်ထဲလိုက်မှာပါ။ ဖြစ်နိုင်သေးရင်တော့ ဆရာဦးစန်းမင်းကိုခေါ်ချင်တယ်။ သူအခြေအနေ သိပ်မကောင်းဘူး။”

“ကိုမင်းမင်းလည်း မကောင်းဘူး။ တစ်ကိုယ်လုံး ရစရာတောင်မရှိဘူး။”

“အေးပါ။ သူကိုလည်းခေါ်သွားမှာပေါ့။ ဖြစ်သလို သွားကြမယ်လေ။”

သိနှင့် ကိုငွေးဝင်းမိသားစု မင်းမင်း၊ ဆရာဦးစန်းမင်းနှင့် ကိုဟန်စိုးတို့ လေ့တစ်စီးဖြင့် ထွက်ခဲ့သည်။ လေ့က လတာစပ်မှာမြှုပ်လှနှစ်ဦးထပ်တက်သောအခါ ဦးတင်နေ၏။ လေ့ဦးမှ ကိုဟန်စိုးက အောက်ဆင်းမတွန်းတော့ဘဲ အနားမှာတွေ့သည့် ဝါးတစ်လုံးကို ယူကာ ထိုးချလိုက်သည်။ လိုရမယ်ရ ထိုးဝါးအဖြစ်တင်လာခဲ့၏။

“ဘယ်ကသွားမလ ကိုငွေးဝင်း။”

“ရုံးပတီရေကျော်က ဖြတ်မလားလို့။ ရေတက်နေတော့ အဲဒီကမြန်လိမ့်မယ်။”

စက်လေ့တစ်စီးနှင့် မြို့တက်သည့်ခနီးကစခဲ့ပါပြီ။

\* \* \*

ကျိုးကြေနေသော ချွေန်းထိပ်ဒီရေတေားလေးက သမ္မပင် အုပ်အုပ်ကိုကြည့်ရင်း သည်တေားလေးကြောင့် အသက်ရှင်ခဲ့ရ သည်ကို လေ့ဦးမှာထိုင်နေသည့် ကိုဟန်စိုးတွေးမိ၏။ ချွေန်းကို လွန်သော မြင်သမျှပဲယာတွင် အရွက်များစုတ်ပြတ်နေသော အရှုံးထောင်ထောင် အုပ်းပင်များနှင့် ကျိုးပြတ်ကျနေသောအပင် များသာ မြင်ကွင်းတွင်ရှိနေသည်။ အခါတိုင်း သည်ချွေန်းကိုပတ်ကာ

ရေတွင်းဆိပ်ဘက်သို့ ဦးတည်လိုက်သည်နှင့် ရေတွင်းဆိပ်က အိမ်မြို့ဗြို့ပြု၍ လွမ်းမြင်နေရသည်။ ယခုမှာ ဘာမျှမမြင်။ တလင်းပြင်လိုပင်။ သို့သော်ပြား စက်သံကြားသဖြင့် ကမ်းထိပ်သို့ လူသုံးလေးယောက် ပြေးထွက်လာသည်ကိုတွေ့ရ၏။ ကိုကြည့်တိုးတစ်ယောက်ကို အတွေးရောက်သော်လည်း လေ့မှာက သည့်ထက် လူပိုမကာတော့။ ကိုငွေးဝင်းကလည်း သိပိုရသည်။ လေ့ကို ရေလယ်ဆီသို့ ဦးတည်လိုက်၏။ အိမ်တစ်လုံးမျှမရှိတော့သော ရေတွင်းဆိပ်က နောက်မှာကျို့ခဲ့သည်။

တက်ရေနှင့်မြို့ လေ့ကတရိပ်ရိပ်ပြေးသည်။ ကျိုးနေ၊ လဲနေ သော သစ်ပင် သစ်ကိုင်းများက သောင်းမြစ်ကမ်းမှာ တောက် လျောက်ရှိနေ၏။ နေရာအတော်များများတွင် ကမ်းစပ်ဝယ် အလောင်းများကိုမြင်နေရသည်။ လူများနှင့်အတူ ကဲ့ နွား၊ ဝင်၊ ခွေးများ။ ကိုငွေးဝင်းက သည်မြင်ကွင်းကို ယခုမှ အထူးအဆန်း သဖွယ်ဖြင့် ပြောမဆုံး။ စုတ်သပ်၍ မဆုံး။ ကိုဟန်စိုးနှင့်က ဦးနှင့်ပဲဖြစ်နေသဖြင့် အော်မပြောဖြစ်တော့။

ကိုငွေးဝင်းက စက်ရှိနိုင်ကိုလျော့လိုက်၏။ သို့သော တက်ရေနှင့်မြို့ လေ့ကအရှိန်ပါသည်။ ကိုငွေးဝင်းက ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ပဲဘက်ရှိ ရေကျော်ပေါ်တွင်းသို့ လေ့ဦးကိုထိုးဝင်လိုက်၏။ ရေကျော်တွင်းသို့ လေ့ဦးတည်မြှုပ်နှံ စက်ရှိနိုင်ကို ပြန်တင်လိုက်သည်။ ရုံးပတီရေကျော်သည် သောင်းမြစ်နှင့် ပြင်စလူမြစ်ကို ဆက်သွယ် ကူးသန်းသွားလာနိုင်သော ရေကျော်တစ်ခု ဖြစ်သည်။ ကျယ်ပြန် ခြင်းမရှိသော်လည်း ရေတက်ချိန်တွင် မော်တော်ကြီးများပင် ဝင်ထွက်သွားလာနိုင်သော ရေလမ်းတစ်ခုဖြစ်၏။ လပ္ပါယာသို့

သောင်ဒူမြစ်၊ ကကရံမြစ်တို့အတိုင်း ဆန်တက်မသွားလိုလျှင်ဖြစ်စေ ပြာမလေ့မြစ်အတိုင်း စုန်ဆင်းလာခဲ့ပြီး သည်ဘက် သောင်ဒူ မြစ်ကို ဝင်လိုလျှင်ဖြစ်စေ အများဆုံးအသုံးပြုကြသော ရေလမ်း လည်းဖြစ်သည်။ ပဲယာတွင် စိမ်းညီညြိခနိုတောများနှင့် ယင်းနောက်ဝယ် လယ်ကွင်းပြင်များဖြင့် သာမောဖွယ်ဖြစ်သည်။

စပါးမှုညွှန်ခိုပါလျှင် “ကွွဲအောက်က ရေနှီလာ၊ ကွွဲ ညာက မြေသွေး၊ ရွှေ့ဆီမှာ ရွှေရောင်လင်း၊ ဝင်းထိန်လို့လေး” ဟု ပင်ဆိုနိုင်လောက်အောင် လှပသည့် ပန်းချီကားတစ်ချပ်သဖွယ် ဖြစ်သည်။

ယခုမှ ဓနိတန်းတို့သည်လည်း အရွက်များ သပ်ခြေထား သကဲ့သို့ မြင်မကောင်းတော့ပေါ့။ ရုံးပတီရေကျော်သည် သောင်ဒူမြစ်မှဝင်လိုက်ပြီး များမကြာမိ ပဲဘက်သို့ကွွဲသွား၏။ ကိုင္းငွေးဝင်းသည် စက်ရှိနိုင်ကိုမလျှော့ဘဲ ကွွဲလိုက်သည်။

“ဒုတ် ... ဒုတ်”

လျှောက တစ်စုံတစ်ရာနှင့် ဝင်ဆောင့်လိုက်၏။ အရှိန်ဖြင့် မောင်းလာသည့်မို့ လျော့ဗျားနှင့်တို့ကိုမိသောအခါ လျှောပေါ်ပါသူများ ဟန်ချက်ပျက်သွားကာ ရွှေသို့ပင်ယိုင်းငိုင်ကုန်သွားသည်။

“ဟာ” ဟူသောအသံများ ကျယ်လောင်စွာထွက်ပေါ်လာ၏။ စက်ရှိနိုင်က အဆုံးအထိ လျော့သွားသည်။ ချောင်းကွွဲမှသည် ရွှေ့ဆီဝယ် ရေပြင်တစ်ခုလုံး အလောင်းများဖြင့် ပြည့်နေတော့၏။

“ရွာတွေမှာ လူတွေမှ ကျန်သေး ရှိသေးရဲ့လားမသိဘူး”  
ကိုင္းငွေးဝင်း၏အနီးဖြစ်သူက တွေးတွေးဆဆပြောသည်။

ကိုဟန်စိုးက ဘေးရှိပါးလုံးကိုယူကာ လျော့ဗျားတွင် မတ်တတ် ရပ်လိုက်သည်။ ထိုနောက် လျော့ဗျားထိပ်တွင် ကန်းလန်းခံနေသော အလောင်းတစ်လောင်းကို ဝါးနှင့်ထိုးထုတ်၏။

“မောင်း ကိုင္းငွေးဝင်း။ သိပ်တော့မတင်နဲ့”

အလောင်းချင်းထပ်များ ပြည့်နေသောရေပြင်ဝယ် လျှောက မှန်မှန်ပင်မောင်း၏။ မရချင်။ ကိုဟန်စိုးက ထိုးဝါးဖြင့် မနားတမ်း တွန်းဖယ်နေရသည်။ လူမဟုတ်ဘဲ ကျွဲသော စွားသေများနှင့် တိုးလျှင်မူ ကွွဲပတ်မောင်းရသည်။ သွားလမ်းသာ၍ သည်ရေကျော်မှ လာခဲ့လင့်ကစား စိတ်ချမ်းသာစရာကူမူ ပျောက်ဆုံးခဲ့ပါ၏။

အလောင်းများကို ထိုးဖယ်ရင်း၊ အသေကောင်များကို ကွွဲမောင်းရင်း၊ သစ်ကိုင်းသစ်ပင်ကျိုးများကို ရွှေ့ဌားတွင်းရင်းဖြင့် ဆိတ်ကလေးရေကျော်ထိပ်သို့ရောက်ခဲ့၏။ သည်ရေကျော်များ သည် ရေတွင်းသိပ်နှင့် ဆားချက်ကျေးရွာအပ်စုများ၏ နယ်ခြား ဆိုလည်း ဟုတ်သည်။ ဝန်းကျင်တစ်ခုတွင် ကျယ်ပြန့်သော လယ်ကွင်းများရှိခြင်း၊ မဝေးလှသောအရပ်တွင် ဆားကွင်းများ ရှိခြင်း၊ သောင်ဒူမြစ်နှင့် ပြင်စလူမြစ်ကြားတွင်ရှိသဖြင့် ငါး၊ ပုစွန်း၊ ကဏ္န်းဖမ်းခြင်းတို့ကြောင့် အလုပ်မရှားသဖြင့် သည်အနား တစ်စိုက် ကျေးရွာများမှာ ချောင်လည်းကြသည်။ အိမ်ကြီး အိမ် ကောင်းများလည်းရှိကြသည်။

ဆိတ်ကလေးရွာသည် အိမ်ခြေမများသော်လည်း ဆန်စက် များ၊ ငါး၊ ပုစွန်း၊ ကဏ္န်းဖိုင်များဖြင့် စည်ကားသည်။ သို့သော ယခုမှ ရွာပျက်ကြီးဖြစ်နေဖြီး လူသူပင်မမြင်ရခဲ့။ ပို့ဆိုးသည်က ဆားချက်ဘက်ခြေားတွင်ရှိသော ရွာတစ်ရွာမှာ တိုင်ငွော်ပင် မကျိုး

ပေ။ သည်အရပ် သည်ဒေသတွင် အစဉ်အမြဲ သွားလာနေသူမျို့သာ သည်နေရာမှာရွှေရှိခဲ့သည်ကို သိနေခြင်းဖြစ်တော့၏။ အိမ်ခြေ မများလှသော်လည်း အိမ်ကြီးအိမ်ကောင်းများ၊ ပါးစည်ကြီးများ၊ ချေးဆိုင်များပါရှိသည့်ရွှေဖြစ်သည်။ မျိုးပြုတ်သည်ဆိုသည်မှာ ၌၌သို့သောအဖြစ်အပျက်ပင် ဖြစ်ချေမည်။ ယခုတော့ မျိုးပါမက ရွာပါပြုတ်ချေပြီ။ လျေသည် ပြင်စလူ မြစ်ပေါက်သို့ ထွက်လိုက်၏။

ပြင်စလူမြစ်သည် ပြာမလေ့မြစ်၏ မြစ်ခဲ့ကြီးဖြစ်၏။ ပြင်စလူမြစ်၏တစ်ဝက်ခန့်တွင် ကျွန်းကြီးတစ်ကျွန်းရှိသည်။ ဒေသခံတို့က ကျိုးကန်းကျွန်းဟု ပေါ်ကြ၏။ ဆိတ်ကလေးရေကျော် မှထွက်လျှင် ကျိုးကန်းကျွန်းနှင့်တည့်တည့် ပြင်စလူမြစ်အတွင်းသို့ ရောက်သည်။ ယခုမှ စိတ်သက်သာရာရာရတော့သည်။ လေကောင်း လေသန့်ကိုလည်းရ၏။ ရေကျော်အတွင်း ပြည့်ကျပ်နေသော အလောင်းများကြား ဖြတ်စဉ်က ရခဲ့သော ညီစိန္တာ၊ ပုပ်အဲအဲအနှင့်က ပြင်စလူမြစ်ပြင်မှ တိုက်ခတ်လာသော လေနှေးကြောင့် ပျောက် ကွယ်သွားတော့၏။

အမှန်ဆိုလျှင် ပြင်စလူမြစ်မှထွက်ကာ ပြာမလေ့ကို ဆန်၍ သည်အရွယ်မျှသောလေ့ဖြင့် သွားလေ့မရှိကြချေ။ မာယာများ လွန်းသော ပြာမလေ့မြစ်ကို မော်တော်ကြီး၊ လျေကြီးများဖြင့်သာ ကူးသန်းသွားလာလေ့ရှိသော်လည်း ရေအတက်နှင့်မို့ မြို့၊ အမြန်ရောက်လိုသော ကိုင်းဝင်းတို့လှစာ ရေးခဲ့ခြင်းဖြစ်သည်။

အကောင်းပတ် မကျိုးတော့သော လမ်းခရီးတစ်လျှောက် ကိုဖြတ်ကာ မြို့ပျက်ကြီးကဲ့သို့ဖြစ်နေသော လပွဲတွေသို့ ရောက်သော အခါ မွန်းလွှဲချေပြီ။



## အခန်း (၁၃)

ရွှေဆီတွင် လပွဲတွေမြို့ကို မြင်နေရသည်။ သိုပါသော်၌ ခါတစ်ပါးသို့ စည်ကား၍မနေ။ တစ်ယောက်စ နှစ်ယောက်စ လူရိပ်သူရိပ်သာ မြင်နေရသည်။ မြင်လေသမျှသော အဆောက် အအုံတို့က အမိုးမရှိ။ အကာ မရှိ။ တိုက်အိမ်တို့တွင် မှန်များက အစိတ်စိတ် အမြှာမြှာ။ ကမ်းနားတစ်လျှောက်ရှိ သစ်သားအိမ်တို့က ပြိုသည်နှင့် ယိုင်သည်သာချည်း။ ဧရာဝတီဆိပ်တွင် ဝေါ်လျှော်ထပ်သော်ကြီးက ကုန်းပေါ်သို့ လုံးလုံးလျားလျား ရောက်နေ ချေ၏။ သူတေားတွင် စီဘိတ္တာ တစ်တွဲပင် အဖော်ပါလိုက်သေးသည်။ သတော်ကိုကြည့်ပြန်သောအခါတွင်လည်း ရစရာမရှိအောင် စုတ်ပြတ်သတ်လျက်။

ကြော်ရုံမရှိတော့သောကမ်းစပ်သို့ လျေထိုးကပ်သောအခါ တွင်မှ လူအုပ်စုက လျေဆီသို့ပြေးဆင်းလာသည်။

“ဘယ်ကလာတာလဲ။” သူတို့ အမေးကိုမဖြေအား။ ရင်ကဲ ဆိုနိုင်သွား၏။

အားကိုးတကြီးလာခဲ့ပါသော လပွဲတွေမြို့ကိုယ်တိုင်က မြို့ပျက်ကြီးဖြစ်နေသောအခါ ရွာမှာကတိုးခဲ့သလို အကူအညီရဖို့ ဆိုတာ ဖြစ်နိုင်ပါမည်လားဟု အားငယ်ကာ ဆိုနိုင်သွားရသည်။

\* \* \*

“ကိုယ်နှစ်း။ ပေါ့ . . . ကိုယ်နှစ်း။”

ခေါ်သံကြားရာလိုက်ကြည့်လိုက်သောအခါ ကိုဝင်းဆွဲဖြစ်နေ၏။ ကိုယ်နှစ်း အားတက်သွားသည်။ ကိုဝင်းဆွဲဆီသို့ အပြေးသွားလိုက်သည်။ ကိုဝင်းဆွဲက လက်ကိုဆုပ်ကိုင်ရင်း

“မိသားစုတွေရော”

“ကျွန်တော်မိသားစုကတော့ ဘာမှုမဖြစ်ကြဘူး။ ရွာကတော့ကုန်ပြီ။ လမ်းမှာမြင်ခဲ့ရတဲ့ရွာတွေလည်း အကောင်းမရှိတော့ဘူး”

“အေးပျား။ ဖြစ်တာတော့ဖြစ်ပြီးသွားပြီ။ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ကူးကြမှဖြစ်မှာ။ မနေ့ကပဲ မြို့နယ်မှာ ကယ်ဆယ်ရေးအဖွဲ့တွေဖွဲ့တယ်။ လူကြီးတွေလည်း ရောက်နေကြပြီ။ ကယ်ဆယ်ရေးစခန်းတွေလည်း ဖွံ့ဖြိုးထားတယ်။ လာဗျာ ဦးလိုင်းဦး အိမ်သွားရအောင်။ ဟိုရောက်မှုပြောကြတာပေါ့။”

“နော်း ကိုဝင်းဆွဲ။ ကျွန်တော်မှာ လူနာနှစ်ယောက်ပါလာတယ်။ အခြေအနေဆိုးတယ်။ သူတို့ကို ဆေးရုံးအရင်ပို့မှ ဖြစ်မယ်။”

“က ခင်ဗျား ဘာမှုပူမနေနဲ့တော့။ ဟိုမှာ ကျွန်တော်တို့ အဖွဲ့တွေရှိတယ်။ ဆေးရုံးပို့ရမယ့်သူကို ပို့မယ့်အဖွဲ့။ ကယ်ဆယ်ရေးစခန်းကို ပို့မယ့်အဖွဲ့တွေ တာဝန်ခွဲထားပြီးသား။”

ကိုဝင်းဆွဲပြောသော်လည်း စိတ်မချုသဖြင့် မင်းမင်းနှင့် ဆရာဦးစန်းမင်းဆီ သွားကာ အားပေးစကားပြောရသည်။ ကိုငွေးဝင်းမိသားစုကိုလည်း ကယ်ဆယ်ရေးစခန်းသွားဖို့ ပြောရသည်။ ကိုငွေးဝင်းကိုမှ ပြန်လိုက်ခဲ့ရနောက်တော်စားခဲ့သူမှ နာက်ဟူသော ပန်းတစ်ပွင့်နှင့် ကြံးသော်မှ ဘဝပျက်၊ အသက်ခန္ဓာကြော ရတွေးမိပါတော့သည်။

အတော်ပေါ့သွားသည်။ ခြော် အပူကိုမှ မျှဝေ၍ ယူလိုကြော ကူလိုကြသွား ရှိနေပါသေးလားဟုတွေးမိကာ ကြည်းမိပါ၏။

\* \* \*

ဖြစ်ကြောင်းရယ်ကုန်စင် ရွာဖြစ်အင်နှင့် လမ်းတစ်ခွင့် အကြောင်းကို မရပ်မနားပြန်ပြောပြုအပြီးတွင် ရင်ပေါ့သွားသလို ခံစားရ၏။ သည်ရောက်မှ သတင်းကစုတော့သည်။ ကိုယ်က ကိုယ့် ဆီမှာရွာပျက်သဖြင့် ဒုက္ခရောက်လေသလားထင်မိသည်။ သတင်းတွေ အစုံကြားမှ ကူးမှာပျက်သလိုဖြစ်နေကြောင်း သိရတော့၏။ ဘို့ကလေး၊ အေးခဲ့ ကျိုးတတ်၊ ဖျူးပုံး၊ အဆိုးဆုံးက ရန်ကုန်။ အတွေ့အကြံကမရှိ၊ လူဦးရေကအပြည့်မို့ ရန်ကုန်ကို မုန်တိုင်းက တည့်တည့်ဖြတ်လေသောအခါ အဘယ်မှုဆိုးဝါးလေမည်ကို မှန်းဆ၍ရပါသည်။

မုန်တိုင်းမဟိုက်မိ ရွာတွင် ဆရာဦးစန်းမင်းပြောစဉ် တစ်ခကာသာ နာက်ဟူသောအမည်ကို ကြားခဲ့ရသော်လည်း သည်ရောက်မှ ဟိုလူကလည်းနာက်၊ သည်လူကလည်းနာက်ဖြင့် နာက်သည် အမည်ကျော်လှ၏။ ကောင်းခြင်းဖြင့်မဟုတ်ပါဘဲ အသက်အိုးအမိမ် စည်းစိမ်များစွာကို သုတေသနဖျက်ခြေခဲ့သော မုန်တိုင်းကိုမှ နာက်အမည်ပေးမိလေသလားဟု တွေးမိသေးသည်။ ပန်းဆီသည်ကို လူသားတို့ ဖွဲ့လိုပြီ၊ ခြော်လိုပြီ၊ ပန်းလိုပါန်၊ နင်းလိုနင်း ပြုလိုသမျှ နှုရသောအရာဟု အစဉ်အဆက် တင်စားခဲ့သမျှ နာက်ဟူသော ပန်းတစ်ပွင့်နှင့် ကြံးသော်မှ ဘဝပျက်၊ အသက်ခန္ဓာကြော ရတွေးမိပါတော့သည်။

“ကျွန်တော့ ဆားဂိုဒေါင်တွေလည်း အကုန်ကုန်ပြီ။ ဒါပေမဲ့ လည်း ကျွန်တော်တတ်စွမ်းသမျှတော့ ကူမယ်ဗျာ။ ကျွန်တော့ မိသားစုကချည်း ဆန်ဆယ်အိတ်လျှော့လိုက်မယ်။ မြို့နယ်ကော်မတီ ကရော၊ အခြားအဖွဲ့တွေလည်းလျှမှုမှာပါ။ ပြီးတော့ နောက်နောက် ရွာကလူတွေခေါ်ဖို့ မော်တော်တွေလွှတ်ပေးမယ်။”

ဦးလှိုင်ဦးက အားတက်သရောပြော၏။ လပွဲတွာမြို့၏။ မြို့မျက်နှာဖူး၊ ဆားလုပ်ငန်းရှင်ကြီးစသည်သာမက လပွဲတွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၏ အတွင်းရေးများ လည်းဖြစ်သော ဦးလှိုင်ဦး၏အိမ်သည် လပွဲတွာမြို့၊ ကုန်သည်လမ်းတွင်ရှိ၏။ ကုန်သည်လမ်းပြီးလျှင် ကမ်းနားလမ်းဖြစ်ရာ သုံးထပ် တိုက်ဖြစ်သော ဦးလှိုင်ဦး၏အိမ်ကမူ ခိုင်ခုံလွန်းသဖြင့် ပြောပလောက်အောင် မပျက်စီး။ မှန်တစ်ချပ် နှစ်ချပ်ကွဲရုံသာ။ သို့သော နယ်တွင်ရှိနေသော ဆားဂိုဒေါင်များကမူ မေးရန်ပင်မလိုအောင် ကုန်ခဲ့ပြီ။ သို့စေကောမူ လူမှုရေးစိတ်ဓာတ်ပြည့်ဝသူဖြစ်သဖြင့် ကိုယ်ပိုင်သဘောများမှာက်သည်ကို မေ့ထားကာ ဆင်းခဲ့သားများ ခွက်ပောက်သည်ကို ပူပန်ကူညီနေသည်ကပင် ကိုဟန်စိုးတို့ အတွက် အားတက်စရာဖြစ်တော့၏။

တစ်ခက်မျှသော ကာလအတွင်းမှာပင် ဆန်အိတ်များ၊ ရေပုံးများ၊ အဝတ်ထုပ်များ၊ စားစရာများက တောင်ပုံရာပုံ ရောက်လာသည်။ တကယ်ဆိုပါလျှင် ထိအလှုရှင်အားလုံး ဒုက္ခရောက်နေကြသူသည်းဖြစ်၏။ ယုတ္တစွာအဆုံး အမိုးတော့လန်ကြသည်။ အိမ်ရှိပွဲည်းများ ရေတော့ စိုက်နှုန်းဖြစ်၏။ သို့သော ကိုယ့်ဒုက္ခက သူဒုက္ခသားသည်ကို တွေ့ရှုတယ်။ ဖြစ်ပျက်သွားသော ပမာဏက ကြီးမားလွန်းသည်မို့ ကြံ့တွေ့ရမည့် အခြားနေက

လူရော ပစ္စည်းပါ သတင်းမေးကြာ အားပေးကြာနှင့် ကိုဟန်စိုးသည်ပင် ရွာကဒုက္ခက တဒ်ဂေါ်မေ့သွားသည်။ သူတို့နှင့်အတူ ပိုင်းဝန်းကူညီရန် တွေ့မိသည်အထိပင် အားတက်ရသည်။

\* \* \*

ဆေးရုံပို့သောအဖွဲ့က မင်းမင်းနှင့် ဆရာတိုးစန်းမင်းကို ဆေးရုံသို့ ပို့ပေးသည်။ ဆေးရုံမှာလည်း အမိုးလန်ကာ အကျိုးအပဲ များ၊ အပျက်အစီးများက လက်ညီးထိုးမလွှာရှိနေသကဲ့သို့ ကျိုးသောသူ၊ ကွဲသောသူများဖြင့် အပြည့်ဖြစ်စေ၏။ မြို့ပေါ်တွင် ကယ်ဆယ်ရေးစခန်းများဖွင့်ကာ နယ်မှုရောက်လာသူများကို နေရာ ချထားပေးရန်လည်း အသင်းပြင်ထားသည်ကို တွေ့ရသည်။ ကိုငွေးဝင်း၏မိသားစုကို အောင်တော်မှုဘုရားကြီးဝင်းအတွင်းရှိ ကယ်ဆယ်ရေးစခန်းတွင် ထားခဲ့ရသည်။

“က ကိုဟန်စိုး ခင်များပြန်မယ်ဆိုရင်လည်း ရေအကျမှာ ပဲပြန်တော့ဗျာ။ ကျွန်တော်လိုက်ချင်ပေမယ့် ဒီမှုကလည်း လုပ်စရာတွေတစ်ဗုံးတစ်ပင်နဲ့မို့ မလိုက်တော့ဘူး။ ဒီတစ်ရက် နှစ်ရက် အတွင်းမှာ ခင်များဆိုကိုမော်တော်တွေ လွှတ်ပေးမယ်။ ခင်များကိုကြည်တိုးနဲ့လည်း ဆက်သွယ်လိုက်ဦး။ ရှိမှုရှိသေးရဲ့လားတောင်မသိဘူး”

ကိုဝင်းဆွေက ကိုဟန်စိုးကို အားလည်းပေး ရွှင်းလည်းပြုအစီအစဉ်တွေလည်းပြောနှင့် စကားစ သတ်၍မရနိုင်။ ဦးလှိုင်ဦး ဦးဆောင်ကာ ကိုဝင်းဆွေတို့အဖွဲ့တွေက ကိုယ့်အသိစိတ်နှင့်ကိုယ်တာဝန်တွေ ခွဲဝေယူထားသည်ကို တွေ့ရ၏။ ဖြစ်ပျက်သွားသော ပမာဏက ကြီးမားလွန်းသည်မို့ ကြံ့တွေ့ရမည့် အခြားနေက

အလွယ်တကူမဟုတ်နိုင်ဆိုသည်ကို သူတို့မှန်းဆကြသည်။ ဆိုစေကောမူ ကြံ့လာသမျှကို အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးမည်ဟန်၏ကား သန္တာနှင့်ချထားကြ၏။ အမှန်မှာမူ ကိုဝင်းဆွဲသည် သူ၏အိမ်ကိုပင်ပြန်၍ မမိုးရသေးချေ။ သူ၏အိမ်မိုးရေးကုတ်ကယ်ဆယ်ရေးစခန်းများ အဆင်သင့်ဖြစ်ရေးကိုသာ စိတ်ထဲထည့်ထားပုံရသည်။

မြို့ပေါ်ရှိ ဘုရားဝန်းကြီးများဖြစ်သော အောင်တော်မူ ဘုရားကြီး၊ သက္ကမာရနိုင်ဆုတောင်းပြည် ဘုရားကြီးတို့တွင် လည်းကောင်း၊ ဘုန်းတော်ကြီးကျောင်းများတွင်လည်းကောင်း၊ စာသင်ကျောင်းများတွင်လည်းကောင်း နေရာချထားပေးရန် စီစဉ်ပြီးဖြစ်သည်။

တစ်ခုကံကောင်းသည်က သောက်သုံးရေကိစ္စဖြစ်သည်။ လပွတ္တာမြို့ပေါ်တွင် ရေချို့တွင်းကရွားပါးလွန်းသည်။ ထို့ကြောင့် မိုးရေကန်များကိုသာ အားကိုးရ၏။ မြို့၏မြောက်ဘက်တွင် မိုးရေများကို သိလောင်ထားသော မိုးရေလောင်ကန်များရှိသည်။ ထိုကန်များမှ ရေကို ယခင်က ရေစည်တင်နွားလုည်းများ၊ ယခုအပါ ရေစည်တင်ထော်လာရှိများဖြင့် သယ်ယူကာ တစ်မြို့လုံးအသုံးပြုရသည်။ မြို့ကို မှန်တိုင်းမွှေသွားသည့်တိုင် ဒီရေဖုံးမသွားခဲ့သဖြင့် သောက်ရေကန်များက မပျက်မစီးကျန်ရစ်သည်။ ဤသည်ကပင် လပွတ္တာမြို့သူမြို့သားများအတွက် မဟာကံကောင်းခြင်းဖြစ်တော့၏။ သို့အတွက်လည်း အခြားအရပ်ဒေသများမှ ရောက်ရှိလာကြမည့် ဒုက္ခသည်များအတွက် သောက်သုံးရေ စနစ်တကျရရှိရေးနှင့် သုံးစွဲနိုင်ရေးအတွက်လည်း ပြင်ဆင်ထားသည်ကိုတွေ့ရသည်။

နာဂတ်မှန်တိုင်းဒေါက်ခံ ဘေးဒုက္ခသည်များအတွက် ကြိုတင်တွေးဆ စီစဉ်ထားပုံများကို လပွတ္တာသို့ ခေတ္တမျှရောက်သော အချိန်တို့အတွင်းမှာပင် ကိုဟန်စီးသိလိုက်ရသဖြင့် အားတက်သွားသည်။ ကိုယ်ကအပူတွေ့နှင့်လား၊ သူတို့ကလည်း အပူတွေဖြင့် အပြည့်ဆိုသော်လည်း အကျိုးကိုအကန်းကတဲ့ ဆိုသကဲ့သို့ အတူတက္က အပူမျှကာ ကူညီကြပါမည်ဆိုသူတို့ကို ကျေးဇူးလည်းတင်၊ ဝင်းလည်းသာ၊ ပိတ်လည်းဖြစ်မိပါ၏။

ပြန်မည်ဟုလေ့ပေါ်သို့ ပစ္စည်းများတင်သောအပါ ဒုက္ခရောက်သေးသည်။ ကိုငွေးဝင်း၏ လျှနှင့် ပစ္စည်းများကမဗျာ။ ပြန်ရမည်ကလည်း တက်ရေကိုဆန်၍ ပြန်ရမည်ဖြစ်ရာ ဆန်၊ ရေအဝတ်၊ စားစရာတို့ကို သင့်သမျှ၊ နိုင်သမျှသာယူခဲ့ရသည်။ ကိုဟန်စီးနှင့် ကိုငွေးဝင်းတို့လည်း လပွတ္တာကမ်းမှုခွာကာ ရွေးမြစ်မှုသည် ပြောမလေ့၊ ထိုမှုသည် သောင်ဒူမြစ်ဆီ ဦးတည်လိုက်ပါတော့၏။



အခန်း (၁၄)

လူသားတို့အတွက် အရေးအကြီးဆုံးက စားဝတ်နေရေးပိုင်  
ဖြစ်၏။ သည်အရေးသုံးပါးအတွက် မဖြစ်မနေ ရှုန်းကန် လှပ်ရှားရှု  
ကြီးဟေးရှာဖွေရာ ဖူလုံအောင်စုဆောင်းရသည်။ အနည်းဆုံး တစ်နေ့  
ထမင်းနှစ်နှစ် စားရပါမှ နပ်မှုန်သည်ဟုဆိုကြ၏။ ထမင်းနပ်မှုန်  
ရေးသည် ခက်ခဲပါသလော။

မြန်မာတိသည် အသက်ထက် အရှုက်ကို ဦးစားပေးကြသည်။ အရှုက်အတွက် အသက်ကို စတေးခဲ့ကြသူများက ဒုန်းဇား။ အဝတ်အစားဝတ်ဆင်ခြင်း၏ မူလရည်ရွယ်ချက်ကပင်လျှင် အရှုက်ကိုကာကွယ်ရန်။ ထိုနောက်မှသာ ရာသီဥတုကို ကာကွယ်ရန်။ သို့အတွက် အရှုက်လုံစေရန်၊ ရာသီဥတုဒဏ်ကို ခံနိုင်ရည် ရှိစေရန်၊ ဟံရီဗြိတ္တပူရှိစေရန် သင့်တင့်သောအဝတ်အထည်ကို ဦးစားပေးဝတ်ဆင်ရသည်။ သင့်တင့်သောအဝတ်အထည် ဝတ်ဆင်နိုင်ရေးသည် ခက်ခဲပါသလော်။

အမိကအားဖြင့် ရာသီဉာဏ်မှ ကာကွယ်ရန်အတွက်  
နေစရာများက ကို ဖန်တီးကြသည်။ သစ်ပင်ရိပ်၊ ဝါးပင်ရိပ်နှင့် လျှို့  
ဂူ တို့တွင်နေထိုင်ခြင်းထက် ယင်းတို့ကို ပိုင်းဖြတ်စိတ်ဖြာ၍ ပြုပြင်  
ဖန်တီးကာ နေထိုင်ခြင်းက သာလွန်ကောင်းမွန်သဖြင့် လူသားတို့  
အိမ်ဖြင့် နေခဲ့ကြသည်။ အိမ်ခြေရာမဲ့များ၊ အိုးပိုင်အိမ်ပိုင် မရှိသူများ  
ရှိပါသော်လည်း အရာတော်ကဲ့သို့သောအရပ်တွင် နေရေးသည်  
ရော ခက်ခဲပါသလော။

သည်အရပ် သည်ဒေသတွင် စားဝတ်နေရေးသည် ခက်ခဲ ခဲ့သည့်အရာမဟုတ်။ စားဝတ်နေမှုကို ဖန်ဆင်းသောအရာသည် လုပ်ခွင့်ရမည့်အလုပ်နှင့် လုပ်အားဟုသာ ဆိုပါလျှင် လုပ်အား၌ သောသူများအတွက် အရာတော်သည် လုပ်စရာအလုပ် ရွှေးပါး လေသော အရပ်မဟုတ်။ မနေတတ်၍ဖြစ်စေ မကျေနှင်၍ဖြစ်စေ အလုပ်လုပ်မည်ဆိုပါလျှင် တစ်နေ့ကို နှစ်ဆယ့်လေးနာရီမက အလုပ်လုပ်၍ ရှိနိုင်သည်။ သို့ဆိုပါလျှင် အရာတော်ဝယ် စားဝတ် နေရေး ခက်ကြပါသည်ဟု ဆိုရမည်လော့ မဆို။ မည်သူမျှ မဆို။

ବ୍ୟାକେନ୍ ଯାଏପ୍ରିଣ୍ ଏକପିଲାନ୍ତର୍ମୁ ଶିଙ୍ଗଲେପ୍ରିୟୀ ହୃତିଲାନ୍ତିର୍ମୁ  
ଏକଲାନ୍ତିର୍ମୁ ଏକଲାନ୍ତିର୍ମୁ ତାତିରେଣେମୁଖହୃତିର୍ମୁ ବ୍ୟାକେନ୍ ରେଣେମୁଖହୃତିର୍ମୁ  
ତାଃର୍କଷିତିର୍ମୁ ଏକିର୍ମୁ ଠିକର୍ମୁ ଏକିର୍ମୁ ଏକିର୍ମୁ ଏକିର୍ମୁ ଏକିର୍ମୁ

\* \* \*

ကိုဟန်စီး မြို့ကပြန်လာသောအခါ ဆန်ငါးအိတ်၊ ရေ  
ရှုစ်ပုံးနှင့် အဝတ်အထည်စုံနှစ်ထူပ်၊ စားစရာစုံနှစ်ထူပ် ပါလာ  
သည်။ ဦးအောင်ကျော်နှင့်လိုင်ပင်ကာ လူအရေအတွက်အလိုက်  
ခွဲဝေပေးရန် ဆုံးဖြတ်လိုက်သည်။ ရွာတွင် မူလလူဦးရေ၏ သုံးပုံ  
တစ်ပုံခန့်သာ ကျွန်တော့သည်ဖြစ်ရာ ထိုသူများကို စာသင်ကျောင်း  
တွင် စုလိုက်သည်။ ဦးအောင်ကျော်၊ ကိုဟန်စီးနှင့် ရွာထဲမှ  
ဦးဆောင်သူများက ကလေးမှစ၍ အဝတ်အထည်များ ဝေပေး  
သည်။ ကလေးပြီးသောအခါ သက်ကြီးရွယ်အို ထိုနောက် အမျိုး  
သမီးများ၊ ပြီးမှ ကျွန်သူများကို ဝင်သည်။ လူစေ့ တက်စေ့တော့  
မရကြပေ။ သို့စောကာမူ အရှက်လုံသည့်အဆင့်မှ တက်ခဲ့ပါ၏။  
လူငါးရာခန့်အတွက် အထည်ငါးရာ တစ်ထောင် ချက်ချင်းကြီး

ပြည့်စုံဖို့သည်က တကယ်မလွှယ်ပါ။ သို့စေကာမူ သည်တစ်ထည်  
တစ်လေကလည်း တစ်ထည်အလျောက် အထောက်အပံ့ဖြစ်ပါ၏။

အဝတ်အထည်က လူမရွှေ့ပင် ကုန်ခဲ့သည်။ မတတ်နိုင်။

အဝေမတတ် ဆရာတ်ဆိုသည်က တကယ်ဖြစ်ခဲ့ပြီ။ လူမကုန်မိ  
ဝေစရာအထည်ကုန်သောအခါ ဝေပေးနေသူတွေအတွက် မရှိတော့  
ချေ။ မတတ်နိုင်။ စားစရာကိုတော့ မှန်းဆ၍ ဝေရသည်။ အမိ  
ထောင်စုဂိုဏ်ပြည့်၍ ဝေရ၏။ အကျိုးရသဖြင့် ခေါက်ဆွဲခြောက် မယူ  
နှင့်ဟု လုပ်၍မရ။ နည်းသည်၊ များသည်၊ လောက်သည်၊ မလောက်  
သည် အပထား၊ စတိမှုဖြင့်ရစော်းတော့ ဖြစ်အောင် ဝေခြမ်းရသည်။  
သည်တစ်ခါတော့ အိမ်ထောင်စုအလိုက် စုအောင်ရပါ၏။ တစ်  
ယောက်တည်းကျော်သော အိမ်ထောင်စုအတွက် ခေါက်ဆွဲခြောက်  
တစ်ထုပ်ရကာ မိသားစုင်းယောက်ရှိသော အိမ်ထောင်စုက  
နှစ်ထုပ်သာရသည်ကိုလည်း အပြစ်မမြင်ကြပါနှင့်ဟု ဆိုရသည်။

ဆန်ကမူ ဝေရအနည်းငယ်လွယ်သည်။ ဆန်တစ်အိတ် ၂၅  
ပြည့်။ နှီးဆိုသူး အလုံးနှစ်ရာမြို့ ဆန်ငါးအိတ် အလုံး တစ်ထောင်။  
လူငါးရာမြို့ တစ်ယောက်နှစ်ဘူးစီရ၏။ ပိုတော့ နည်းနည်းစီမျှယူ။

ရေက သောက်ရန်အတွက်သာရမည်။ ရေဝေသောအခါ  
ခက်သည်က ရေယူရန်ပုံး ခွက်ပင်မရှိကြပေ။ ရေတစ်ဆယ်သား  
ကပင် သန္တာ့သူတွေအတွက် ကြံးရာခွက်သည်ပင် သောက်ရေထည့်  
စရာ ခွက်တွေဖြစ်ခဲ့ပါ၏။

ဝေ၍ မျှ၍ ခဲ့၍ ခြမ်း၍ဖြင့် ပြီးခဲ့ပါပြီ။ ဆင့်ပါးစပ် နှမ်းပက်  
ဆိုသောစကားက သည်မှာမှန်၏။ ဟုတ်သည်။ မပြောပလောက်။

သို့ကတည်း ထိုမပြောပလောက်သော ပမာဏသည်ပင် အရာတော်  
ရွှာအတွက် ဦးစွာပထမ ကြီးစွာသော အထောက်အပံ့ကြီး ဖြစ်ပါ  
လေသတည်း။

\* \* \*

ယခင်က နံနက်လင်းပြီဆုလွင် ထမင်းကြမ်းနှင့် ငါးပိဖုတ်  
ကတော့ အရာတော်မှာ ဘယ်အိမ်မှုမခက်။ သည်တက်အခါန်  
နည်းနည်းပေးနိုင်လွင် ငါးပြောက်ကြော်ကလေးဖြင့် စားနိုင်သည်။  
မြို့အရပ် မြို့အေသမှာကဲ့သို့ ခြောက်ကပ်မာတောင့်နေသော ငါးပြောက်  
မဟုတ်။ ယခုမှ ခပ်ထပ်ထပ်သာရှိပြီး ခြောက်ပင် မခြောက်သေး  
သော မြို့တံ့သွယ်၊ ငါးတံ့ခွန်၊ ငါးဘူးစွေ စသည်တို့ကို ကြွေပြကြွေ  
ကြော်လိုက်ပါလွင် အရသာရှိလိုက်သည်မှု၊ သို့မဟုတ်ပါက မြို့  
နှင့်အညီ ခေတ်မြို့စွာ လက်ဖက်ရည်ဆိုင်လိုက ထိုင်နိုင်သေး  
သည်။ မှန်ဟင်းခါး၊ ခေါက်ဆွဲကြော် အကြော်စုံ စသည်တို့ကလည်း  
ကြိုက်ရာစား၍ ရှုနိုင်သေးသည်။

ယခုတော့ဖြင့် ထိုအရာအားလုံးက နာဂတ်နှင့် လိုက်သွား  
ရေားသလား။ နံနက်လင်းခဲ့ပြီဆုလွင် ထိုကိစ္စကို မူထားလိုက်သည်။  
မြို့က တရိုကို မြုပ်စော်းတော့ ကိုယ်နှင့်မဆိုင်သလို စိတ်ကိုပိုင်း  
ဖြတ်ထားလိုက်ရ၏။ မြို့က်ဆာ၍ ရေသောက်ရန်လည်း မဖြစ်။  
ဝေစုရထားသော ရေကလေးကုန်သွားပါက အားဖြတ်ရန်ပင် ခက်  
ချိမ်းမည်။ ထို့ကြောင့် ရေကိုလည်း အဝသောက်၍ မရှာ နေအတော်  
မြင့်မှ ဆန်ကလေးတစ်ဆုပ် နှစ်ဆုပ်ကို ပြုတ်ရသည်။ ဆန်ပြုတ်  
ရတော့မှ ဆန်ပြုတ်ကျကျထဲ ခေါက်ဆွဲခြောက်ထုပ် တစ်ထုပ်ဖောက်  
ထည့်လိုက်၏။ ခေါက်ဆွဲခြောက်နှင့် ဆန်ပြုတ်ကျကျကဲ့ နံနက်စာ

အဖြစ် ဝေမျှစားလိုက်ကြသည်။ ဤသည်က နံနက်စာနှင့် နေ့လယ်စာ နှစ်ပေါင်းတည်း။ ညစာကလည်း ထိနည်းနှင့်နှင့် ဖြစ်တော့၏။

အရာတော်သည် ပင်လယ်ကမ်းစပ်ကရွာမြို့ ရေချို့တွင်း မရှိပါချေ။ သို့စေကာမူ ရွာမြောက်ဘက်ရှိ သုံးကန်၊ သောက်ကန်များက အရာတော်သူ၊ အရာတော်သားတို့အတွက် သောက်သုံးရေးရေး ရတက်အေးစရာဖြစ်ပါ၏။ ယခင်ရွေးဆီက ညနေဆိုပါလျှင် သည်ကန်စောင်းဝယ် တေးသီခဲ့ကြသူများ၊ ပြီးစန့်နဲ့ မျက်ဝန်းလဲ လဲ တို့ဖြင့် ချစ်ရေးညီခဲ့ကြသူများ၊ အပြောင်အပြက်ဖြင့် လျှောင်ချက်ကယ်နာခဲ့ကြသူများဖြင့် စည်ကားခဲ့ပါ၏။ ခေတ်ကာလပြောင်းလာသောအခါ ရေအိုးကိုယ်စီရွက်ရသည်မှ ပုံးဖြင့် ရွှေနောက် ထမ်းခဲ့ကြသည်။ တို့နောက် သုံးသီးတပ်လူည်းဖြင့် တွေးကာ သယ်ယူကြပါ၏။ ယခင်က ကိုယ့်မိသားစုအတွက် ကိုယ်စီကိုယ်စီ သောက်ရေးသုံးရောဝ်ကြရာက နောင်အခါ သယ်ယူပေးသူ တို့ထံတွင် တစ်ထမ်းမည်မျှဖြင့် ရေရခဲ့ကြသည်။ တဖြည်းဖြည်းနှင့် တစ်လူည်းဘယ်လောက်ဖြစ်လာ၏။ မည်သို့ဆိုစေ၊ အရာတော်တွင် ရေအတွက် အဆင်ပြေပါသည်။ ယခင်က။

ယခုမှာမူ ထိုကန်များကို နာဂစ်ဒီလို့င်းများက ဖုံးလွှမ်းလိုက်သောအခါ သောက်စရာ သုံးစရာခက်ပါတော့၏။ မိုးရေကို ရနိုင်သမျှစုရန်ကလည်း တစ်က်မြှုပ်တော်ထို့ထားနှင့် အမိုးပင်မရှိလေ သောဘဝဖို့ မလွယ်။ ရှိလေသော အိုးခွက်၊ ပလတ်စတစ်စတို့တွင် တင်လေသမျှသာ ရကြသည်။ ယင်းကိုပင် ချက်ပြုတ်၊ သောက်သုံးရန်အတွက် ခြိုက်တ်သုံးစွဲရသည်။ အချို့ကမူ ကန်သို့ သွားကာ

ရေချိုးသည်။ သူတို့အဆို ရေချို့က အပေါ်မှလွမ်းသွားခြင်းဖြစ်ပြီး အောက်တွင်ရေချို့ကျန်ပါသည် ဆိုသတည်း။ ရသေ့စိတ်ဖြေ ဆိုသည်မှာ သည်သို့သော အတွေ့ဖြစ်လိမ့်မည်။ သို့သော်လည်း ရေချိုးပြီးသည်တိုင် စေးကပ်ကပ်နှင့်တော့ ဖြစ်နေ၏။ ယခု ဝေခြမ်းရရှိလာသောရေကို ရေမန်းလိုသဘောထားကာ သုံးရပေမည်။

အရာတော်တွင် အိမ်ဆောက်ရန်မှာ ခက်ခလွန်းသောကိစ္စ မဟုတ်။ အိမ်ကြီးအိမ်ကောင်းအတွက် ခက်နှင့်သော်လည်း သာမန် အိမ်တစ်လုံးကို အလွယ်တကူဆောက်နိုင်သည်။ မဒမတိုင်ထူး ဓနိမိုး၊ ဓန်ကာဖြင့် အိမ်ဖြစ်နေပြီ။ ယခုတော့ မဒမတိုင်လည်း မမြင်။ သင်ပေါင်းတိုင်လည်း မရှိ။ ဝါးဖောင်လည်း မလာ။ နေ့ပင် မှာလည်း ပုဂ္ဂစ်ရာအရွက်ကမရှိ။

အရာအားလုံး၏ သော့ချက်ဖြစ်သော ဝင်ငွေကလည်း မရှိ။ ရှိခဲ့ပါသော ရွှေတို့နှင့် ငွေစာတို့က နာဂစ်နှင့်အတူ ကောက်ကောက်ပါအောင် လိုက်သွားခဲ့ချေပြီ။ ကျန်အိမ်သုံးအိမ်မှ ချေးယူဖို့ဆိုတာ ကလည်းမလွယ်။ တစ်ရွာလုံးနှင့် သုံးအိမ်ဖြစ်နေ၏။ ငွေရှိသည် ထားဦး ဝယ်စရာမရှိ။ ရောင်းမည့်သူမရှိ။

သည်နှစ်ရက် သုံးရက်သည် အသက်ရှုင်ခဲ့ရသော ဘဝတာဝယ် အဆိုးဝါးသုံးသောရက်များပင်ဖြစ်ပါ၏။ တစ်ခါတစ်ရုံမက ပြောမိကြသောစကားမှာ ‘ဟိုညတု့န်းက တစ်ခါတည်းပါသွားတာ ကမှ ကောင်းသေးတယ’ ဟူ၍ ဖြစ်ပါ၏။

\* \* \*

သို့နှင့် မိသားစုများ၊ ခင်မင်ရင်းနှင့်သွားများနှင့် တိုင်ပင်ကြရတော့သည်။ သည်အတိုင်းနေမည်လား။ စားရမဲ့၊ သောက်ရမဲ့

ဘဝဖြင့် မသေခါးသည်တို့ကို စောင့်ဆိုင်းနေမည်လား။ အကယ်၍ များ ကိုဟန်စိုးပြောသကဲ့သို့ ကယ်မည့်မော်တော်များလာလျှင် လပွဲတ္ထာသို့လိုက်မည်လားဖြင့် တွေးတော်တိုင်ပင်ရတော့သည်။ အစပိုင်းရက်များတွင် ရွှာမှာပဲနေရန် အပြောများကြသည်။ တစ်ရက် တစ်ရက်ဖြင့် ကြာမြင့်လာသောအခါ လိုက်မည့်သူများ တိုးတိုးလာသည်။ လောလောဆယ် ကြံတွေ့နေရသော စားဝတ် နေရေးဟူသည့် အရေးများ၏တိုးစစ်ကို တောင့်ချိန်းရန်မှာ အချိန် ကြာလေ ခက်ခဲလေဖြစ်ပါ၏။ မာန၊ သိက္ခ၊ ကြံ့ခိုင်မှုတိုးသည်လည်း စားဝတ်နေရေးတိုးစစ်အောက်တွင် အချိန်နှင့်အမျှ နိမ့်ပါးခဲ့ရချေ ပြီတကား။

တစ်ရက်။ နှစ်ရက်။ သုံးလေးရက်ကြာသည်အထိ မည်သည့် ကယ်ဆယ်ရေး၊ မည်သည့်သဘောမျှ ရောက်မလာခဲ့။ သို့သော ပြင်စလူဘက်သို့ ရဟတ်ယာဉ်ဆင်းကာ ပစ္စည်းများချေပေးသည်ကို မြင်နေရသည်။ ကောင်းကင်တွင် ရဟတ်ယာဉ်မြင်တိုင်း၊ ရဟတ်ယာဉ်သံ တဖုန်းဖုန်းကြားတိုင်း ကိုယ့်ရွာကို ဆင်းလိမ့်နှီး၊ ပစ္စည်းချေပေးလိမ့်နှီးဖြင့် အောက်က အချက်ပြရသည်ကလည်း အကြိုမြို့ပေါင်း မနည်း။ အခြေအနေက မထူးသဘောများရောက်မလာသောအခါ ကိုဟန်စိုး မျက်နှာပျက်ရချေပြီ။ အချို့က အမနာပပင် ပြောလိုကြပြီ။ သီးအောင်ကျောက် တိုးတိုးမေးပြီ။ ခက်ချေပြီကောာ။ မျက်နှာလည်း ပူရပြီ။ ဆက်သွယ်စရာကမရှိ။ နောက်နေ့တွင် တစ်ခုခုနှင့် မဖြစ်မနေ သွားတော့မည်ဟု ဆုံးဖြတ်လိုက်ရ၏။

\* \* \*

နာဂတ်မွေ့ပြီး တစ်ပတ်ပြည့်ခါနီးမှ အရာတော်သို့ မော်တော် နှစ်စီးရောက်လာသည်။ ယခုမှ ကိုဟန်စိုး သက်ပြင်းချိန်းတော့၏။ သီးအောင်ကျော်လည်း ကိုဟန်စိုး ပြောစကားကို ယုံတော့၏။ ရွာကလည်း အမြင်ကြည်တော့၏။ တစ်ရုတ်ခါဝယ် ကိုယ့်အတတ် နှင့် ကိုယ့်စုံဖြစ်ရတ်သည်ဆိုသည်မှာ ဤသို့များလားဟုပင် တွေးထင်မိပါ၏။ စေတနာက ဝေဒနာဖြစ်တတ်၏။ မော်တော်များ နှင့် အတူ ကိုဝင်းဆွေပါမလာသော်လည်း မြို့နယ်ပြည်ခိုင်ဖြီး အသင်းမှ အလုပ်အမှုဆောင်တစ်ယောက်ပါလာသည်။ ကိုဟန်စိုး သွားစဉ်က ဂိုင်းဝန်းပုံးပိုးထားသော ဆန်အိတ်များ၊ အဝတ်များ အပြင် ခေါက်ဆွဲခြောက်များ၊ ရေသန့်သူးများလည်း ပါလာသည်။

မော်တော်နှစ်စီးတွင် လူအပြည်တင်ပါမှ တစ်စီးလျှင် တစ်ရာကျော်သာပါမည်။ သို့ကြာင့် ပထမဦးစားပေးလိုက်ပါ ရမည့် သူများကို ရွှေးရသည်။ အချို့ကလည်း မည်သို့ဖြစ်စေ ရွှာမှာပင်နေမည်ဆိုသူများလည်းရှိ၏။

ကိုဟန်စိုးနှင့် သီးအောင်ကျော်တို့က ရွာခေါင်းဆောင်များ နှင့် တိုင်ပင်ကာ ပထမအသုတ်လိုက်ပါသွားမည့်သူများအတွက် လမ်းခရီးတွင်သောက်ရန် ရေသာပုံးပုံးမည်။ ကယ်ဆယ်ရေးစခန်း များသိသုံးလုံးဝမလိုက်လိုသူများကို ဆန်၊ အဝတ်အထည်၊ ခေါက်ဆွဲခြောက်၊ ရေတို့ပိုမိုပေးမည်။ ဒုတိယအသုတ်လိုက်ပါမည့်သူများကို ကျို့ရှိမည့်သူများထက် လျှော့ပေးမည် စသည်ဖြင့် ဆုံးဖြတ်ကာ ဝေစွဲရပြန်သည်။

## ကျေလွင်း (ဟန်တ) )

စုစု စုစု ကျေကို ကျေကိုဖြင့် ဝေခြမ်းခြင်း၊ ရွေးချယ်ခြင်း  
တို့ပြီးသော ရေအတက်တွင် အရာတော်မှ မော်တော်ယာဉ်များ  
ထွက်ခဲ့ပါတော့၏။

\* \* \*

စစ်တို့၏သဘောဝယ် မိမိတပ်စွဲထားရာအရပ်ကို စွန့်လွှာ  
ရှိုးမရှိ။ မြေတစ်လက်မကိုပင် ရင်ကတုတ်ပြု၍ ပိုင်စိုးထားရသည်  
ချည်းဖြစ်၏။ သိုကတည်း တစ်ဖက်ရန်သူက သာလွန်သော လူသူ  
လက်နက်အင်အားဖြင့် စိုးမိုးရန် အားထုတ်လာခဲ့လျှင်မူ မိမိ  
ဘက်က မည်သိမျှ ကြွေကြွေမခိုင်နိုင်သည့်အခါဝယ် အခိုက်အတန္တာ  
မျှဖြစ်စေ ဆုတ်ခွာပေးရမြှုဖြစ်သည်။ သို့မှာသာ ရန်သူ၏အလုံးစုံ  
ချေမှုန်းခြင်းမှ ကင်းဝေးမည် မဟုတ်ပါလော့။

သည်မြေမှာမွေး သည်မြေမှာနေ သည်ရောက ကျွေးခဲ့လင့်  
ကစား နာဂတ်၏ထိုးစစ်အောက်ဝယ် ပြားပြားဝပ်ခဲ့ရသည်မို့  
အရာတော်မှ ခွာစစ်ဆင်ခဲ့ရလေပြီတကား။



## အခန်း (၁၅)

“သေတာကလွှဲလို့ နောက်ကျတာဘာမျှမကောင်း”

တစ်စုံတစ်ခုကို နောက်ကျပြီးမှ ဆောင်ရွက်ရတိုင်း အရပ်  
ထဲတွင် ပြောလေးရှိသောစကား။ အရာခံပါမ်း မှန်လိမ့်မည်ဟု  
မဆိုပြား ယခုမူ ဟုတ်သလိုလို။ နောက်တစ်နေ့ ပြန်လာမည်  
ဆိုသော မော်တော်များလည်း ပြန်မလာ။ ဦးအောင်ကျော်လည်း  
ပြန်မရောက်။ ကိုယ့်ဆီမရောက်သော်လည်း ရေတွင်းဆိုသို့  
မော်တော်ကြီးတစ်စီး လာသွားသည်။ ပြင်စလူသို့ ရဟတ်ယာဉ်များ  
ဆင်းသည်ကို တွေ့ရသည်။ မော်တော်နှစ်စီးဖြင့် လာခေါ်သွားသည်  
ကိုလည်း ကြားရသည်။ တော်သေးသည်က စားစရာသောက်စရာ  
များ ရှိနေသေးသည်မို့ ဖြစ်၏။

အချိန်တွေက တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်။ ဒုက္ခ  
သည်စခန်းက လာခေါ်သည်ဖြစ်စေ မခေါ်သည်ဖြစ်စေ အသက်  
ရှင်ရပ်တည်ရေးနှင့် ကိုယ့်ရပ်ရွာ ပြန်လည်ထူးထောင်ရေးအတွက်  
လုပ်ကိုလုပ်ရမည်။ နာဂတ်မြေပြီးစတွင်မူ လူတို့၏အသက်ဝိယာဉ်  
နှင့် အိုးအိမ်တို့ပါ ရေနှင့် လေနှင့် လွှဲင့်မော်ဆုံးပါးခဲ့သည်မဟုတ်။  
အတွေးများပါ လွင့်ပါးခဲ့ခြင်း ဖြစ်တော့၏။ အတွေးအခေါ်သာမက  
အကြံညှက်များပါ ဆုံးပါးသကဲ့သို့ ဖြစ်ခဲ့၏။ သို့သော အချိန်၏  
ကုစားခြင်းနှင့် အတူ အရာအားလုံးကိုရင်ဆိုင်ရန် သတ္တိများ

ပြန်လည်မွေးဖွားလာခဲ့သည်။ ကိုဟန်စီးသည် ရွာကို တတ်စွမ်းသမျှ  
ပြန်လည်အသက်သွင်းနိုင်ရန် ကြိုးစားတော့၏။

\* \* \*

ပထမဆုံး သောက်ရောကန်များကို ဖောက်ထုတ်ရန် ကြိုးစား  
သည်။ အားလုံးကို ရေရှးမံသွားပြီး မိုးက ဆက်လက်ရွာသွန်းနေ  
သောကြောင့် ပြေပျော့မည်ဟု ယူဆခဲ့သော်လည်း ထင်သလောက်  
မလွယ်။ ကန်များမှာ မြေပြင်ညီမှ အောက်သို့ နှက်နက် တူးထားသည်  
မို့ ရှိသမျှရေတွေကို အကုန်အစင်ထုတ်နိုင်ရန်လည်း မဖြစ်။  
ထိုကြောင့် စက်ဖြင့် စုပ်ထုတ်နိုင်ရန် ကြိုးစားပြန်သည်။  
လောလောဆယ် ရွာတွင် စက်တစ်လုံးရှိပါသော်လည်း ပိုင်ရှင်က  
လိုလိုလားလားမရှိလှု။ ယခင်ကမှ ရပ်ရေးရွာရေးဆိုလျှင် ကပ်ကိုး  
ကပ်ဖဲ့ လုပ်တတ်သူမျိုး ပြောရသည်မှာ ခက်လှသည်။ နောင်ခါလာ  
နောင်ခါချေး သဘောထားကာ ကန်ခုံနစ်ကန်အနက် တစ်ကန်  
ကိုသာ စုပ်ထုတ်ပေးပါရန် အကြိမ်ကြိမ်မေတ္တာရပ်ခံရ၏။ အားလုံး  
က ပိုင်းဝန်းတောင်းဆိုမှုသာ မလုပ်ချင်လုပ်ချင်နှင့် စက်ကိုပေးသုံးသည်။

နောက်တစ်ချက်က ဒုက္ခသည်စခန်းသို့လိုက်ရေး၊ မလိုက်ရေး  
ဆွေးနွေးကြခြင်းဖြစ်သည်။ ထိုအခါ မိသားစုရှစ်စုကမူ လုံးဝ  
လိုက်ပါလိုခြင်းမရှိကြောင်း အခိုင်အမာဆိုသည်။ သည်ရွာမှာနေခဲ့  
၍ သည်ရွာမှာမသေခဲ့ပါသော်လည်း ဆွေမျိုးဉာဏ်ကာအများ  
ကဖြင့် သည်မှာဆုံးပါးခဲ့ပြီးဖြစ်သည်။ ထိုသူတို့က အသက်ပင်ရင်းခဲ့  
ရသေးသည်ကို ကိုယ်တွေက သည်မျှဒုက္ခဖြင့် ရွာကိုထားမသွား  
နိုင်ဟု ဆိုကြသည်။ သူတို့ကို မှားသည်ဟု မဆိုချင်ပါ။ သူတို့၏

ခံစားချက်များကိုလည်း နားလည်ပါသည်။ သို့စေကောမူ အလုပ်  
အကိုင်မဲ့နေခိုန်တွင် စားရမဲ့သောက်ရမဲ့ဖြစ်နေသဖြင့် ဒုက္ခသည်  
စခန်းသို့ လိုက်ပါဝါရန် စေတနာဖြင့် ရှင်းပြပါသော်လည်း မည်သို့မျှ  
ပြော၍မရချေ။ ထိုကြောင့် သူတို့သဘောနှင့်သူတို့ဟု သဘောထား  
ကာ နားလည်ပေးလိုက်ရတော့သည်။ ကိုဟန်စီးသည် ရသမျှ  
အချိန်အတွင်းမှာပင် ရွာ၏မှုလအခြေအနေ၊ ယခုအခြေအနေ၊ လူ၊  
တိရှိဘာန်၊ အိမ်ရာ၊ ပစ္စည်းဆုံးရှုံးမှုတို့ကို အနီးစပ်ဆုံး စာရင်း  
ပြုစုံထားနိုင်ခဲ့သည်။ လူကအလုပ်ရှိသောအခါ အချိန်အကုန်  
မြန်သလိုခံစားရ၏။ ဤသည်က ရပ်ကိစ္စ ရွာကိစ္စ။

တစ်ဖက်ကလည်း အနီးသည်နှင့် မိသားစုအရေးကို တိုင်ပင်  
ရသည်။ အခြားသူများသဘောထားကို လိုက်လံမေးမြန်းနေရ<sup>၁</sup>  
သည်။ ကိုယ့်မိသားစုကြဖြင့် မေးမြန်းစရာပင်မလိုချေ။ ဘာတစ်ခုမျှ  
မကျေန်၊ ဘာမျှမရှိသည်ကို ဘာများမေးမြန်းနေစရာ လိုပါ၍မည်  
နည်း။ မုန်တိုင်းဖြစ်ပြီးစရာရေးကဆိုလျှင် တစ်ယောက်ယောက်  
က တစ်နေရာမှ ပစ္စည်းတစ်ခုရသည်ကြားတိုင်း ငါ အပြေးအလွှား  
သွားကြည့် သွားမေးသည်။ ပိုင်ဆိုင်မှုများနှင့် မျှော်လင့်ချက်အားလုံး  
က အိတ်ထဲတွင်ရှိခဲ့သည်ဖြစ်ရာ ပြန်တွေ့လိမ့်နိုး အမြော်လင့်  
နေဆဲဖြစ်၏။ သောင်စုတွင်များ တင်ကျွန်းခဲ့လေမည်လား၊ လမ်းတော့  
တွင်များ ချိတ်လျက်ရှိနော်းမည်လား၊ ကွင်းထဲသို့များ ရောက်လေ  
မလား၊ စသော လားပေါင်းများစွာဖြင့် ရက်ပေါင်းများစွာ ရှာခဲ့မိပါ  
သည်။ မည်သို့မျှမတွေ့သည့် နောက်ဆုံးတွင်မတော့ ‘လူတွေဘာမှ  
မဖြစ်တာပဲ တော်သေးပါတယ’ ဆိုသောစကားဖြင့်သာ ဖြေသိမ့်  
လိုက်ရသည်က အကြိမ်ပေါင်းများစွာ။ အရင်းအနှံးမရှိ လုပ်ငန်းသုံး

ပစ္စည်းမရှိ၊ လောလောဆယ်ရွာတွင် လုပ်စရာ ကိုင်စရာတို့ကို  
တွေးဆုံးမရသေးမီ ဒုက္ခသည်စခန်းဆီသို့သာ သွားရန်ဆုံးဖြစ်  
လိုက်ရသည်။

\* \* \*

ပထမအသုတ်သွားပြီး ငါးရက်ခန့်ကြာမှ နောက်တစ်သုတ်  
က ထွက်နိုင်သည်။ မလိုက်လိုသောမိသားစုရှုစုစုမှုတစ်ပါး အားလုံး  
လိုက်ပါလာကြ၏။ ကိုဟန်စိုး လပ္ပတ္တာမြို့သို့ ဒုတိယအကြိမ်  
ရောက်သောအခါ လပ္ပတ္တာသည်အတော်ကြီး ပြောင်းလဲခဲ့ခြော်ပြီး  
ပထမဆုံး သိသာသည်က လူတွေဖြစ်သည်။ ဘယ်နေရာကြည့်ကြည့်  
လူအပြည့်ဖြစ်၏။ နောက်တစ်ခုက ကားဖြစ်သည်။ ယခင်က  
လပ္ပတ္တာမှာ ကားက သည်လောက်မရှိ။ ယခုမှ နေရာတိုင်း ကား  
တန်းစီရပ်ထားတာ တွေ့ရသည်။ အသင်းအဖွဲ့မျိုးစုံ လာကြ၊ ကူကြ  
သူတို့ ဖြစ်လေ၏။ သည်လူတွေ၊ သည်အပူတွေကို သည်အကူတွေ  
ကူကြသည့်မို့ အားပင်တက်ရတော့မလို့။ ဒုက္ခသည်က သည်မျှ  
အများကြီးမို့ အားပင်ပျက်ရတော့မလိုလည်း ဖြစ်မိပါ၏။

ကမ်းနားကိုတက်လိုက်ကတည်းက စိတ်ပျက်စရာစကြံ့ရ<sup>၅</sup>  
သည်။ ဦးအောင်ကျော်ပြောစဉ်က ဟုတ်ပါမလားဆိုသော အထင်  
သည် ယခုအမြင်နှင့်ကြံ့ရသောအခါမှ သွေးထွက်အောင် မှန်မှန်း  
သိတော့၏။

“သွားမယ့်သာသွားရတာ ကိုဟန်စိုးရေ။ လပ္ပတ္တာမှာ လူက  
ပြည့်ရုံတင်မဟုတ်ဘူး လျှောက်နေပြီ။ တို့ပထမအသုတ်သွားတဲ့  
သူတွေကတော့ နည်းနည်းအဆင်ပြုသွားတယ်။ သက္ကမာရဇ်နှင့်  
နောက်က နေမင်းတင် လမင်းတင် တန်ဆောင်းထဲမှာ နေရာရ<sup>၆</sup>  
လိုက်တယ်။ အခုက လပ္ပတ္တာမှာရှိတဲ့ဘူးတွေ၊ တန်ဆောင်းတွေ၊

ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း အကုန် တင်းကျမ်းပြည့်ဖြစ်နေ  
တာ။ အခုအသုတ်က ကိုယ့်ဟာကိုယ် နေစရာမနည်းရှာရတော့မလို  
ဖြစ်နေတယ်။”

ကိုဟန်စိုးသည် ကိုဝင်းဆွေကို တွေ့ဆုံးရန် ကြိုးစားကြည့်  
သည်။ ငါဝါတို့သားအမိကို မည်သူနှင့်မှုလိုက်မသွားရန်ပြောပြီး  
ကိုဝင်းဆွေထံသို့ သုတေခြေတင်ခဲ့၏။ မတွေ့။ ကိုဝင်းဆွေလည်း  
ချာလပတ်လည်နေရေးမည်။ သိုနှင့် ကိုယ့်အားကိုယ်ကိုးကာ နေရာ  
ရှာရန် ကြိုးစားကြည့်သည်။ ပထမဆုံး ကိုနေဝင်းဘုန်းကြိုးကျောင်း  
ကိုသတိရလိုက်သည်။ ထိုကြောင့် (၁)လမ်းဆီသို့ အပြေးသွား၏။  
ကျောင်းမှာလူတွေကအပြည့်။ ဆရာတော်ကို လျှောက်သောအခါ  
ဆရာတော်က

“ဒါကာကြီးတို့ ဖြစ်သလိုနေနိုင်ရင်တော့ နေလေ။ ဘုန်းကြိုး  
လည်း ဘယ်လိုမှုတော့ လုပ်ပေးလို့မရတော့ဘူး။ လူကခြောက်  
ယောက်တော်ဆိုတော့ ဒီမှာက ကျောချို့နေရာတော် မလွယ်  
လှဘူးထင်တယ်။” ဟု မိန့်၏။

ဆရာတော့စုကားကမမှားပါ။ မျက်မြင်ပင် နေစရာက မရှိ။  
ကိုဟန်စိုး စိတ်မပျက်။ သည်အနားမှာ အ. မ. က (၆) မူလတန်း  
ကျောင်းကလေးရှိသည်။ လို့နေရာတွင်တော့ ရရှိနိုင်ကောင်း၏  
ဟုတွေးကာ ကျောင်းဆီသို့ရောက်လာသည်။ အိုး ပိုဆိုးပါရော့  
လား။ မဖြစ်နိုင်။ ငါဝါတို့ကိုပြန်ခေါ်လိုက်ရသည်။ အောင်တော်မှူ  
ဘူးဝန်းက ကျယ်သည်။ သူနေရာကိုမှာ တာဝတီးသာဘူးရှား  
ရှိသည်။ တစ်နေရာရတော့ ရလိမ့်မည်ထင်ပါ၏။ မိသားစုလိုက်  
ချို့တက်ခဲ့ပါတော့သည်။

ဘုရားဝန်းသို့ ရောက်သောအခါမှ ကျည်းကန်ရွင်ကြီး  
၏စကားတစ်ခွန်းက အတွေးထဲရောက်လာသည်။

‘ယောင်တောင်တောင် ကြောင်တက်တက် မောင်းကျောက်  
 မှန်သည့်ကြောက်’ဆိုသည်မှာ ကိုယ်တွေကိုဆိုလေသလားဟုပင် တွေးမိ  
 ၏။ သည်မျှကျယ်ဝန်းပါသောဓရိယာဝယ် လူတွေကဗျာနဲ့ဒေး။  
 အဝတ်တစ်ထည် ကိုယ်တစ်ခုနှင့် လာခဲ့သူတို့အတွက် ကိုယ်တစ်ခု  
 ကို နေစရာပေးနိုင်ဖို့အသာထား အဝတ်တစ်ထည်ချဖို့ပင် နေရာ  
 ကမရှိ။ တကယ်ဆိုပါလျှင် အောင်တော်မူဘူရားဝန်းမှာ အတော်  
 ပင် ကျယ်ပါ၏။ တာဝတီသာဘူရားနှင့် တစ်ဆက်တစ်စပ်တည်းမြှု  
 ပို၍ပင်ကျယ်ဝန်းသည် ထင်ရပါ၏။ သို့စေကာမူ ထိအဝန်းအပိုင်း  
 ဝယ် တစ်မိသားစု ကျောချစရာ နေရာလပ်ကမရှိ။ ကိုယ်စိုး  
 အတော်ပင်စိတ်ပျက် သွားမိသည်။ ကိုစွာမရှိ။ လပံထူးမှာ  
 တစ်နေရာတော့ ရှိကောင်းပါသည်။ ထိုကြောင့် အ. ထ. က (၁)  
 ဘက် မိသားစုလိုက်ထွက်ခဲ့၏။ ငုဝါကမူ အတော်ပင်စိတ်ပျက်  
 နေခြေ၍။

အ. ထ. က (၁) သည် လုပ္ပတ္တာတွင် အကြီးဆုံးကျောင်းဖြစ်တော့၏။ အ. ထ. က (၁) နှင့် အောင်တော်မူဘုရားဝင်းသည် သင်လမ်းသာခြားသည်။ ကျောင်းဝင်းအတွင်းရှိ နှစ်ထပ်ဆောင် တစ်ဆောင်က သိပ္ပလမ်း၊ အောင်သုခလမ်းတိနှင့် ကပ်လျက်ရှိ သည်။ အခြားနှစ်ထပ်ဆောင်က တာဝတီသာဘုရားဘက်ခြမ်းတွင် တည်ရှိသည်။ နှစ်ထပ်ဆောင်နှင့် သိပ္ပလမ်းခြား၍ မြို့လယ် ကျောင်းတိုက်ရှိသည်။ ထိုကြောင့် အ. ထ. က (၁) တွင်ဖြစ်စေ မြို့လယ်ဘုန်းတော်ကြီးကျောင်းဝင်းတွင်ဖြစ်စေ ရနိုင်ကောင်း၏ဟု

ကိုဟန်စီးတွေးမိသည်။ ထိုကြောင့်လည်း မိသားစုလိုက် အ.ထ.က  
(၁) အတွင်းသို့ ရောက်ခဲ့ပါချေ၏။ ကျောင်းဝင်းအတွင်း ရောက်  
သောအခါ ကိုဟန်စီးရော ငါဝါပါ ခြေလှမ်းမသယ်ချင်တော့  
လောက်အောင်ဖြစ်ရသည်။ ငါဝါက ကလေးများရှုနှင့်အတူ ကျောင်း  
ဝင်းအလယ်ရှိ ကုလ္ပိပိုပင်ရင်းဝယ် ခြေပစ်လက်ပစ် ထိုင်ချလိုက်  
တော့၏။ ကုလ္ပိပိုပင်က အရွက်မရှိ။ အခက်လည်းမရှိ။ နံရိုးပြိုင်းပြိုင်း  
နှင့် အရိုးစုစုပေါင်းဆုံး ကျောင်းဆောင်ရွက်တွင် ငူငွေ့ငိုင်ငိုင် ရပ်နော်  
၏။ ဒုက္ခသည်အပေါင်း ပြည့်ကျပ်ညပ်နေသော အ.ထ.က (၁)  
သည်လည်း အမိုးမရှိ။ နာဂတ်၏ဒဏ်ကို မျက်ဖြူလန်အောင် ခံထား  
ရလင့်ကစား သူထက်ဆုံးသောဒုက္ခသည်များကို ရင်ဝယ်ပွဲထားရ  
သည်။ ရေနစ်သူကို ဝါးကူထိုးသည်နှင့် တူတော့၏။ တစ်ယောက်  
နှစ်ယောက်မဟုတ်။ တစ်ရာ နှစ်ရာမဟုတ်။ ကျောင်းက ရစရာ  
မရှိအောင် ဖွာလန်ကြေနေသည့်တိုင် ကျောင်းဝန်းထဲမှာ ဒုက္ခသည်  
များ ပရပွဲနှင့်။ အပျက်အစီး၊ အကျိုးအပဲတိုက ကျောင်းဝင်းထဲတွင်  
ဟိုတစ်စု၊ သည်တစ်စု။ ထိုအတူ ဒုက္ခသည်များကလည်း ကျောင်း  
ဆောင်တွေ အောက်ထပ်၊ အပေါ်ထပ်၊ ကွွဲးပြင်ထဲတို့တွင် နေရာ  
အနဲ့။ ကိုဟန်စီးတို့မိသားစု မျှော်လင့်၍ မရရှိနိုင်မှန်းသိသော်လည်း  
ကျောင်း၏ရွှေဘက်အပေါက်မှတွက်ကာ မြို့လယ်ဘုန်းတော်ကြီး  
ကျောင်းသို့ ဝင်ကြည့်သည်။ မရှိပါ။ နေစရာနေရာ မရရှိနိုင်ပါ။

အမြင်တို့သည် ပါစင်အောင်လွှဲခဲ့လေပြီ။ ဘာလုပ်ရမည်နည်း။  
အတွေးများဖြင့် ကျောင်းဝင်းထဲကပြန်ထွက်လာသည်။

“ဟော ကိုဟန်စိုး၊ ကိုယ်စိုး”

ခေါ်သံကြား၍ လျမ်းကြည့်လိုက်သောအခါ ကိုကြည်တိုး  
ကိုသွားတွေ့သည်။ ရင်ထဲတွင်တော့ အားတက်သွားသလိုလိုရှိ၏။  
သူနှင့်တိုင်ပင်ရှိုးမည်။

“ကိုကြည်တိုး။ ခင်ဗျားတို့ဘယ်မှာတူန်း”

“ခင်ဗျားတို့ဘယ်စခန်းမှာလဲ။”

နှစ်ဦးသား မေးခွန်းများက တိုက်တိုက်ဆိုင်ဆိုင် ထွက်လာ  
၏။ နှစ်ဦးသားရယ်ကြရသေးသည်။ ကိုဟန်စိုးက

“ဒီနေ့မှ ရောက်တာဗျာ။ အောင်တော်မူထဲရော၊ တာဝတီ  
သာမှာရော၊ အ.ထ.က (၁)ကျောင်း၊ ဘယ်မှာမှ နေရာမရလို  
စိတ်ည်းနေတာ။”

“မည်နဲ့တော့ဗျာ။ တစ်နယ်လုံးက တက်လာကြတာဆိုတော့  
လပွတ္တာမှာနေစရာတောင်မရှိတော့ဘူး။ ကျွန်ုတ်တော် အခုပဲ  
ကိုဝင်းဆွဲနဲ့တွေ့ပြီး ပြန်လာတာ။ ဘုန်းကြီးကျောင်းတွေ၊ စာသင်  
ကျောင်းတွေ၊ ဘုရားတွေအကုန်ပြည့်နေပြီ။ ဒီနေ့စာရင်းအရ ဆိုရင်  
ဒုက္ခသည်စခန်းပေါင်း (၄၃)ခုရှိနေပြီဆိုပဲဗျာ။ ဒီနေ့သူရိန်ကွင်းမှာ  
ရော၊ ဟိုရတနာဒီပကွဲးမှာရော ရှာကြပ်တဲ့တွေနဲ့အပြည့်ပဲ။ ကျွန်ုတ်  
တို့လည်းနေစရာမရဘူး။ ခင်ဗျားတို့ရှာက တချို့ကို နေမင်းတင်  
လမင်းတင်မှာတွေ့တယ်။ ကိုအောင်ကျော်ကြီးနဲ့တွေ့တာ”

“ဟူတ်တယ်ဗျာ။ ခုတစ်သုတ်မှ ကျွန်ုတ်တို့က လိုက်လာတာ။  
ကိုအောင်ကျော်က ပထမအသုတ်ကိုလိုက်ပို့တာပဲ။ အခု ခင်ဗျားတို့  
ဘယ်မှာလဲ။”

“ဟို နိုဗာန်လမ်းက သရဲစွေးနေရာမှာ။ အဲဒီမှာမနေ့ကမှ  
ရွက်ဖျင့်တဲ့တွေထိုးပေးတာ။ အဲဒီမှာ တဲ့တွေကျွန်ုတ်သေးတယ်။  
ခင်ဗျားတို့လိုက်ခဲ့။”

ယခုမှာပင် ငါ၏ သက်ပြင်းချွဲ့ပြုတော့သည်။ သေမင်းခံတွင်းမှ  
လွတ်ခဲ့ရသူတို့ သရဲစွေးဝယ် မည်သို့စခန်းသွားရမည်ကိုမူ တွေးဆုံး  
မရနိုင်သေးခဲ့။



## အခန်း (၁၆)

အမိဝမ်းကကျေတ်သည်နှင့် လောကတွင်းသို့ သက်ဆင်းသည်ဟု ဆိုကြသည်။ အနောက် တိုင်းအတွေးအခေါ်များက ဘဝဆိုသည်မှာ အသက်လေးဆယ်မှစသည်ဟုလည်းပြောကြ၏။ ဘာတွေဘယ်လို ဆိုစေကောမူ ငါဝါအတွက်ဘဝသည် ဒုက္ခသည် စခန်းမှစသည်ဟုသာ ဆိုချင်ပါ၏။

လွှာတွေမြို့မှ အနောက် ဘက်သို့ ထွက်သောလမ်းကို နိုဗ္ဗာန်လမ်းဟု ခေါ်ကြသည်။ ထိုနိုဗ္ဗာန်လမ်းနှင့် ဆေးရုံဘေးမှ လာသော အောင်မင်္ဂလာလမ်းတို့ဆုံးအပြီးတွင် အုန်းပင်များ ဝေဝေ ဆာဆာနှင့် ကွက်လပ်ကလေးရှိသည်။ ဘာလုံးကွင်းတစ်ကွင်းစာ မရှိတရှိ ကျယ်ဝန်းသောနေရာလေး၏နောက်ဝယ် အုန်းတောက ခပ်ပါးပါးသာကျို့တော့၏။ ယခင်ကမူ အစိုးရအုန်းခံနေရာ ဖြစ်ခဲ့သည်။ နောက်တော့ ထိုနေရာမှာ ရွေးကလေးတစ်စွဲး က ကျိုးကကျွေဖွင့်ခဲ့သည်။ ဘယ်သူက ဘယ်လိုစွဲခဲ့သည်တော့ မသိ။ ထိုနေရာကို သရဲရွေးဟု ခေါ်တွင်လေ၏။ ထိုမြေကွက်လပ်ဝယ် ယခုအခါ ဖွေးဖွေးလှပ်သောရွက်ဖျင့်တဲ့တို့နေရာယူထားချေပြီ။ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခု၏အကူအညီဖြင့် ထိုမြေ အပြုံဝယ် ရွက်ဖျင့်တဲ့များ ထိုးထားပါသည်။ မိသားစုတစ်ခုအတွက် ကျယ်ဝန်းသည်ဟု မဆိုနိုင်သော်လည်း အိပ်စက်နိုင်သည်နေရာ ဖြစ်ပါ၏။ တဲ့များသည် အောက်အခင်းပါ သောတဲ့များဖြစ်ရာ အတွင်းဘက်တွင်ရေမစိုးနှင့် မပေပါသော်လည်း အေးစက်စက်၊ ပျော်စိုးနှင့်မို့ နေရာက်လျှော့ချေ၏။ မတတ်သာလေပြီ။ ထိုပြင် တဲ့တွင်းအခင်းနှင့် တဲ့ပြင်မြေက်ခင်းသည် တစ်ပြီးညီဖြစ်ချေရာ အပြင်မှုအထဲဆိုဝင်သည်နှင့် ဆိုကပေါ်စိုးလေတော့၏။ ဤသည်ကား နေစရာပါတည်း။

ထိုသို့သောနေရာဝယ် မည်သို့အိပ်စက်ရပါမည်နည်း။ ငါဝါ ရွာကိုလွမ်းမိ၏။ ကိုယ့်ရွာတွင် ဘာများကျွန်တော့သော်လည်း၊ ထို နေရာကပ် သည်နေရာကပ်ဖြင့် အိပ်စက်ခဲ့ရပါသော်လည်း ယခု ကဲ့သို့ ဆိုပြင်တွင်မဟုတ်။ လေဒလဟာမှာ မိုးစက်မလုံတလုံနှင့် နေခဲ့ရသော်လည်း ယခုကဲ့သို့ အေးတိအေးစက် အခင်းပြင်တွင် မဟုတ်။ သို့စေကောမူ ဟိုနေရာနှင့်သည်နေရာ၊ အရာတော်နှင့် သရဲ ရွေးများစွာဝေးကွာခဲ့လေပြီ။ ဖြစ်သည့်အခြေအနေကို အကောင်းဆုံးဖြစ်အောင် ဖန်တီးဖို့သာရှိတော့၏။

ရောက်သည့်နောက ကိုဟန်စိုးတစ်ယောက် တဲ့တွင် မကပ်နိုင်။ ကိုဝင်းဆွေက ဘယ်ကနေ ဘယ်လို သိသွားသည်မသိ။ ဆိုင်ကယ နှင့်လာခေါ်သည်။ ထိုနောက်တောင်းပန်စကားကို တွင်တွင်ဆို တော့၏။

“ကိုဟန်စိုးရယ် တကယ်ဆို ခင်ဗျားတို့မိသားစုကို ကျွန်တော့ အိမ်ပေါ်တင်ထားရမှာ။ အခုတော့ ကျွန်တော့မှာ တာဝန်မကျွ ဘူးဗျား။”

“မဟုတ်ဘူး ကိုဝင်းဆွဲ ကျွန်တော်နားလည်တယ်။ ခင်ဗျား အိမ်ကလည်း ဘာမှုပြန်ပြင်ရသေးတာမှုမဟုတ်တာ။ ခင်ဗျား မိသားစုတောင် ဒုက္ခတွေရောက်နေတာပျား”

“အေးပျု။ ကျွန်တော်လည်း အိမ်ကိုပစ်ပြီး လုပ်နေရတာ။ ခုလောက်ကြီးမှားလိမ့်မယ်လို ထင်မထားခဲ့ဘူး။ နောက်ရောက်လာမယ့်သူတွေဆို မြောင်းမြတို့ ပုံသိမ်တိုကို ပိုဖို့ စီစဉ်နေရပြီ။”

ကိုဝင်းဆွဲက အခြေအနေကိုရှုင်းပြသည်။ ထိုနောက်လိုအပ်မည်ထင်သော အိုးခြက်ပန်းကန်အနည်းငယ်၊ ခင်းစရာအခင်းနှင့် အဝတ်အစားအချို့ကို အတင်းပေးသည်။ ဦးလှိုင်းကပေးခိုင်းလိုက်သော ပိုက်ဆံများလည်းပါသည်။ ငြင်း၍လည်းမရ၍ ငြင်းကလည်းမငြင်းနိုင်သဖြင့် လက်ခံရတော့သည်။ ဝမ်းလည်းသာ၏။ ဝမ်းလည်းနည်းရ၏။

\* \* \*

နေကလည်း အနည်းငယ်လက်သည်မို့ ငါဝါက ရေစိအဝတ်များကိုထုတ်လှန်းသည်။ လမ်းပေါ်ကကြည့်လျှင် ဖြူလွှဲလွှဲတဲ့များကို ဆိုင်းထားသော ကြိုးများဝယ် အကျိုး၊ လုံချည်များ လှန်းထားသည် မှာ ရောင်စုံအလုံများစုံက်ထားလေရော့သလားဟု ထင်ရ၏။ တ၏ တစ်ဖက်တစ်ချက်စီတွင် ကြိုးငါးချောင်းစီနှင့် ထိပ်နှစ်ဖက်ဝယ် ကြိုးတစ်ချောင်းစီဆိုင်းထားရာ တဲ့တစ်တဲ့လျှင် ဆိုင်းကြိုးဆယ့်နှစ်ကြိုးစီရှု၏။ ထိုဆိုင်းကြိုးများသည် အကျိုးလှန်းရန် ကြိုးများဖြစ်နေလေတော့သည်။ နံနက်ခင်းနှင့်အတူ ခြေခင်း လက်ခင်းသာချိန်မို့ တဲ့တိုင်းက လျှပ်လှုပ်ရားရားရှိသည်။ အပြင်ထွေက်သူ အဝတ်

လှန်းသူ တစ်တဲ့နှင့်တစ်တဲ့ကူးကာ အနိုင်းရုံးလှောင်း ပြန်ပြောင်းပြောကြသူများနှင့် စည်ကားနေ၏။ ထိုအချိန်တွင် ရွှေလမ်းမပေါ်ဝယ် မှန်လုံးကားကြီးတစ်စီးထိုးဆိုက်လာသည်။ ကားနှင့်မရွှေးမနောင်း လိုက်ပါလာသော ဆိုင်ကယ်တစ်စီးက စခန်းတာဝန်ခံနှင့်စကားပြောအပြီး ‘တန်းစီပါ’ ဟူသော အသံက ရွှေက်ဖျင်တဲ့စုံအတွင်းဝယ် ညံသွားတော့၏။ တဲ့များအတွင်းမှ ကိုယ်စိုက်ယိုယ်စီထွက်လာကြကာ လမ်းဘေးဝယ် လူတန်းကြီးအဖြစ် နေရာယူလိုက်ကြသည်။

ငါဝါက အထူးအဆန်းသဖွယ်ကြည့်နေဆဲ။ ဘေးချင်းကပ်လျက်တဲ့မှ တစ်ယောက်က ‘လာလေ။ တန်းစီရအောင်’ ဆိုမှ သူနှင့်လိုက်လာခဲ့သည်။ ကားပေါ်တွင်ပါလာသူများကလည်းကား ဘေးတွင်ဆင်းကာ တန်းစီလိုက်၏။ သူတို့အတဲ့မှ ခေါင်းဆောင်ပြစ်ဟန်တဲ့သော ပိုက်ပူပူ၊ အရပ်ပူပူ၊ ဘောင်းဘိုရှည်နှင့်ပုဂ္ဂိုလ်ကလက်ထဲတွင် ဖိုင်တစ်ခု ဘောပင်တစ်ချောင်းဖြင့် အော်ပါတော့၏။

“ရေသန့်ကတ် ၂၀၊ ဆန် ၂ အိတ်၊ ထမင်းထုပ် ၅ ခြင်း၊ ခေါက်ဆွဲခြောက် ၂ ဖာ၊ အဝတ် ၄ ထုပ်၊ ၁၀။”

စုံတကာစီပါတကား။

ထိုနောက်ဝယ် သရဲစွေးဒုက္ခသည်စခန်း တာဝန်ခံနှင့် အလှုံ့ရှင်အဖွဲ့ခေါင်းဆောင်တို့ ညီကြိုးဆိုင်းကြကာ ဝေခြမ်းရေးလုပ်ငန်းပေါ်တော့သည်း။ လူဦးရေကိုလိုက်၍ ရေသန့်တဲ့တစ်ယောက်တစ်ဘူး၊ ဆန် တစ်ယောက်တစ်ဘူး၊ ထမင်းတစ်ယောက်တစ်ထုပ်၊ ခေါက်ဆွဲခြောက် တစ်ယောက်တစ်ထုပ် စသည်ဖြင့် ဝေါးလျှော့အိန်းသည်။ ငံပြာရည်ကြိုးအထုပ်ကလေးများလည်းပါ၏။

ငါးပိထောင်းဘူးလေးများလည်း ပါသည်။ အက်လိပ်ဆေး၊ လျှက်ဆား၊ လိမ်းဆေး၊ ဓမ္မဆေးစသည်ဖြင့် စုံလှသည်။ အဝတ်အစားများ ကိုမူ ကြံးသလိုပင်ဝေပေးသည်။ ကောင်းသည်လည်းပါ၊ ဟောင်းသည်လည်းပါ။ ကျားဝတ်တွေချဉ်းဖြစ်လိုဖြစ်။ ဘရာစီယာကအစာ အချို့များဆို လစဉ်သုံး ပစ္စည်းပင်ပါသေးသည်။ လက်တစ်ပွဲ၊ ကြံးသလိုပေးခြင်းဖြစ်သည်။

ပေးသောပစ္စည်းတွေကများသဖြင့် ငါဝါ တစ်ယောက်တည်း မနှင့်။ သမီးလေးနှင့်သားက ဂိုင်းကူးသယ်ပေးရ၏။ ထိုပစ္စည်းများ ကို တဲ့အလယ်စုပုပြီးသည့်အခါ မင်ဝါဝါ ကျျှကျျှပါအောင် ငိုရပါ သတည်း။ ဘယ်သောအခါကမျှ စားရမဲ့ သောက်ရရဲ့ဖြစ်လိမ့်မည် ဟု ယောင်၍ပင် မတွေးမဲ့။ သူများပေးစာ ကမ်းစာဖြင့် အသက် ဆက်ရလိမ့်မည်ဟူလည်း စိတ်ကူးပင် မဝင်ဖူးခဲ့။ ကိုယ်ပိုင်အီမ် နှင့် ခြံနှင့် ပိုက်နှင့် ရွှေနှင့် ငွေ့နှင့် တင့်တင့်တယ်တယ်နေခဲ့ ရာက ယခုမှ လမ်းသေးရှုံးပြင်ဝယ် တဲ့ထိုးကာနေရင်း သူများပေးစာ ကမ်းစာကို မျက်နှာအောက်ချလက်ခံရသည့် အခြေအနေသို့ ရောက်ခဲ့ရလေပြီ။ ဒီးမဆုံးသောမျက်ရည်များက ပါးပြင်ဝယ်လိမ့်ဆင်း ဆဲ။ ဖြေဆည်မရသောရှိက်သံများက တသိမ့်သိမ့်လိုက်ခုန်ခဲ့။ မည် သူမျှ နှစ်သိမ့်မည့်သူမရှိ။ မည်သူမျှလည်း ချွေးမေ့မည့်သူ မရှိ။

နောက်ရက်များတွင်လည်း မရှိဘူးဆိုလျှင်ပင် တစ်နွဲလျှင် သုံးကြိမ်ခန်းများတော့ ထိုသို့သောအလှုံ့ရှင်များ ရောက်လာတတ် သည်။ ပင်မကယ်ဆယ်ရေးစန်းမှ လာရောက်ဝေါးခြင်းလည်း ရှိသည်။ သို့နှင့်တစ်ပတ်ကော်ခန်း ကြာလာသောအခါ ပစ္စည်း ပစ္စယာက လိုအပ်သည်ထက် ပို၍ပင်လာတော့၏။

\* \* \*

လောကတွင်လူအမျိုးမျိုး စိတ်အထွေထွေဟုဆိုကြသည်။ ဟုတ်လည်းဟုတ်ပါပေ၏။ ဒုက္ခသည်စခန်းတွင် လူအမျိုးမျိုးရှိ သက္ဗ္ဗသို့ စိတ်ကလည်းအထွေထွေအဝ ကွဲပြားပါလေသတည်း။ ထိုသို့သော ကွဲပြားမှုများကို ဒုက္ခသည်စခန်းတွင် ကြံးပါပါလေသတည်း။

ငုဝါတို့တဲ့စုတွင် အမျိုးသမီးတစ်ယောက်က ကလေးကယ်လေးနှင့် သူနေသည့်တဲ့က မိသားစုသို့သန့်တဲ့မဟုတ်။ သူတို့ရှုံးမှ အမျိုးသမီးသုံးယောက်နှင့် အတူနေသည်။ ကလေးကယ်လေးက နှစ်ခါလည်ကော်ကော် ရှိမည်ထင်သည်။ သူပြောစကားအရ သူ ခင်ပွန်း၊ ယောက္ခမနှစ်ယောက်၊ ယောင်းမနှစ်ယောက်နှင့် သူသား အကြီးလေး လေးတန်းကော်ငါးသား စုစုပေါင်းခြောက်ယောက် ဆုံးပါ့ခဲ့သည်။ ငုဝါတို့ကဲ့သို့ပင် ရှိလေသမျှအကုန်ကုန်၏။ လေ တို့က်၍ အိမ်ပြီ။ အိမ်ပြီသဖြင့် ကောက်ရှိပုံပေါ်တက်နေကြ၊ ရေ တက်လာသောအခါ ကောက်ရှိပုံလိုက်မော့၊ တစ်စတစ်စ ပဲ ကြွေသားသော ကောက်ရှိပုံအစိတ်အပိုင်းများနှင့် တစ်ယောက်ပြီး တစ်ယောက် ပါသွားကြ၊ နောက်ဆုံး သူတို့သားအမိသာ ကျွန်ရဲ့ ခဲ့တော့သည်ဆို၏။ နံနက်တိုင်း၊ နေ့လည်တိုင်း၊ ညာနေတိုင်းငါ့သည်။ ထမင်းစားတိုင်း၊ ကယ်ဆယ်ရေးပစ္စည်းများရတိုင်း ငိုပါလေ၏။ အစတော့ သိပ်မဆန်းလှသော်လည်း ကြာလာသည့်အခါ ဆန်းလာ၏။ သို့အတွက် အားလုံးကသူကို ခပ်ဖော်ဖယ် နေလာကြတော့ သည်။ သို့သော သူငိုမြှုပါတည်း။ သူကို အားလုံးက ဖယ်ခွာပါသည် ဆိုသော်လည်း တစ်ယောက်သောသူကမူ အမြဲအားပေးပါ၏။ မည်သူနှစ်ဦး။

ထိုသူကိုမေးကြည့်သောအခါ သူအဖြစ်ကပို၍ ဆိုးပါ၏။ သူကရွာတွင် ကွမ်းသီးခြံရှိသည်။ လယ်ရှိသည်။ အနီးနှင့် ဖိုးတူ

ပေါင်ဖက်လုပ်ကိုင်စားသောက်ရင်း အဆင်ပြေသည်။ နှစ်ဖက်မိဘအစုံအလင်နှင့် သားသမီးသုံးယောက်နှင့် စည်ကားပျော်ဆွင်ခဲ့သော သူ့ဘဝလေးထဲမှ နှစ်ဖက်မိဘများ၊ အနီးနှင့် သားသမီးသုံးယောက်စလုံးကို နာက်က မပြန်လမ်းသို့ခေါ်ဆောင်သွားခဲ့ပြီ။ ဒုက္ခသည်စခန်းဝယ် အခြားမိသားစုနှင့်ရောကာ တဲ့တစ်လုံးတွင် နေပါသော်လည်း အချိန်ရှိသရွေ့ ငေးမြှင့်နေတတ်သူ၊ ခေါ်လွှင်လည်း ကြားချင်မှုကြား၊ ကြားလွှင်လည်း ဖြေချင်မှုဖြေ၊ ဖြေလွှင်လည်း ကပါက်ခါကပါက်ချာ ဖြစ်ချင်ဖြစ်တတ်လေသောသူ ဖြစ်ပါ၏။ ထိုသူက ငါသူကို အားပေးပါသတည်း။ ‘ညည်းမှာ သမီးကလေးကျော်ခဲ့ပါသေး၏။ ငါမှာတော့ အားလုံးဆုံးခဲ့ပြီ’ ဟူသတည်း။ ငိုတိုင်းချော့သူနှင့် ချော့တိုင်းငါသူတို့ အကြောင်းသည် ငါဝါတို့တဲ့စုတွင် မေးငွေ့စရာ၊ လက်တို့စရာဖြစ်ခဲ့သော်လည်း ငိုသည့်သူကလည်းငို၍ ချော့သည့်သူကလည်းချော့ဆဲ။ တစ်ပတ်ကျော်ကျော်ကြာသည့်အခါ တစ်ဦးတည်းကျော်သူက ရွာပြန်တော့ မည်ဆိုကာ ပြန်သွား၏။ ထိုနေ့မှာပင် ငိုပွဲဆင်သူသားအမိကလည်း ရွာပြန်တော့မည်ဆိုကာပြန်သွား၏။ တစုအတွင်းမှာလည်း ဟိုစုစုသည်စုစု လူတွေ စုမိကြလေ၏။

နေ့စဉ်ရက်ဆက်ဆိုသလို ပစ္စည်းမှားရလာသောအခါ ညနေပိုင်းတွင် လွှာတွာလမ်းမတော်၍ ဈေးတန်းလေးတစ်ခု ဖြစ်သွားပါသတည်း။ အချို့ကယ်ဆယ်ရေးပစ္စည်းမှားမှာ အလွန်ကောင်းပါ၏။ သို့သော် သုံးစရာနေရာမရှိ။ သုံးလေ့သုံးထမရှိ။ ဥပမာဏန်း၊ ခက်ရင်း၊ ဓား၊ စသည်တို့အစုံအလင်ပါသောဘူးမျိုး။ အချို့ပစ္စည်းမှားမှာ သုံး၍ရပါ၏။ သို့သော် လူတစ်ဦးစီအတွက် နှစ်ခု မရှိ။ ဥပမာ စောင်၊ ခြင်ထောင်၊ အိုးခွဲက်၊ ပန်းကန် စသည်ဖြင့်။

ထိုအခါ နာဂစ်ဈေးသည် စည်ကားခဲ့ပါတော့သည်။ ဈေးစည်သော အခါ ဒုက္ခသည်စခန်းများအတွင်း ပိုလုံပစ္စည်း၊ အသုံးမလိုသော ပစ္စည်းများကို လက်သိပ်ထိုး လိုက်လံဝယ်ယူသူ၊ တစ်ဆင့် ပြန်ရောင်းသူတို့ဖြင့် စည်ကားပြန်ပါလေသတည်း။

ညနေဆိုပါလွှင် စည်ကားသောငွာနများတွင် တရားဝင်သော၊ တရားဝင်မဟုတ်သော ယစ်ရွေးရည်ဆိုင်များလည်းပါ၏။ ‘စိတ်ညစ်လိုအရက်ကိုသောက်တယ်။ အရက်သောက်တော့ စိတ်ပိုညစ်တယ်ဟု’ ဆိုရလေမည်လား။ သေရည်လေး ဝင်မြို့ပြုဆိုပါလွှင် အာရွင်သောသူလည်းရှိ၏။ မျက်ခွံလေး၍ မေးစက်လိုသူလည်း ရှိပါ၏။ သွေးတွေ့တွေ့နှင့် ပြဿနာရှာရွှေ့သူများလည်း ရှိပါ၏။

“တစ်မိသားစုစုလုံးကျော်လိုအလကားပဲ။ ငါကို သတ်လိုက်ကြ” ဆိုကာ ဓားတပြင်ပြင် တုတ်တပြုပြ လုပ်ကြသူများလည်းရှိ၏။ “ဘယ်ခွေးမှုလူမထင်” ဆိုကာ မြင်ရာတို့ဆိုသူလည်းရှိပြန်၏။ အပုပုချိန်တွေချည်းဖြစ်တော့သည်။ မကြာခကာရိုက်ကြ ထိုးကြ၊ သတ်ကြ ပုံတွေ့လည်းဖြစ်၏။

အဆုံးဆုံးက အညစ်အကြေးကို စည်းကမ်းမရှိ စွန်းပစ်ကြခြင်းဖြစ်သည်။ စခန်းတစု၏ နောက်ဘက်တွင် အိမ်သာများ ဆောက်လုပ်ပေးထားသော်လည်း မောင်သည်နှင့် အိမ်သာသွားသူမရှိတော်ပြီ။ ကြံ့ရာတွင် ကြံ့သလိုသာ ရှင်းပါတော့၏။ ညဉ်အမောင်တွင်မို့ မမြင်ရသော်ကြား နံနက်လင်းသည်နှင့် သိုင်းကွက်နင်းကာ ရှောင်ရာ၏။ အရွှောင်မတတ်သည်နှင့် စွပ်ခနဲ့နင်းမိတော့သည်။ သည်အပုံလိုက်တွေကို ရှောင်လိုရသည်ထား။ အနဲ့များကိုမူ ရှောင်ရား၍မရ။ ခံစား၍လည်းမရ။

ရောက်စတွင် အားလုံးက လက်သာကိုယ်ကျက်သမား တွေချည်းဖြစ်၏။ မည်သူမှာမှ ဘာမျှမပါ။ ရက်ကြာလာသောအခါ ပုံပုံးပစ္စည်းများက လက်ထဲတွင်ရှိလာသည်။ လူတိုင်းတွင် ဘာမျှ မရှိစဉ်က အပျောက်အရှုမရှိ။ ပျောက်စရာလည်းမရှိ။ လက်ထဲတွင် ပစ္စည်းငွေကြေးရှိလာသောအခါ အပျောက်အရှုလည်းရှိလာသည်။ ဥစ္စာပျောက် ငရဲရောက်ဆိုသကဲ့သို့ ဖြစ်ရတော့၏။ တစ်ခါတစ်ရုံ မသိ၍ပျောက်သည်။ တစ်ခါတလေ သိသိချည်းနှင့်ပျောက်သည်။ ထိအခါ လတိုင်းစံ ထိုးစွမ်ကြ၊ ငြင်းခံကြ၊ ပြောကြ၊ စောင်းမြောင်းကြ သတ်ကြ၊ ပုံတ်ကြတွေ ပါလာတော့၏။ အပူတွေချည်း ကိုယ်စိရှိစဉ်က ညီညွတ်ကြ၊ ရိုင်းပင်းခဲ့ကြပါလျက် ရုပ်ဝါးများရှိလာသောအခါ မကြည့်လို မမြင်လို ရှားစောင်းစောင်းမှတ်မှတ်ချေး ဖြစ်လာကြသည်။ ယခုပင် ဒုက္ခမျိုးစုနှင့်ကြံရသည့် ဒုက္ခသည်စခန်း စစ်စစ်ဖြစ်ပါ လေတော့၏။

ကြာလာသည်နှင့် ငုတ် မပျော်ပိုက်နိုင်တော့။ ဘဝကို အရိုးသားဆုံးနှင့် အရိုးရှင်းဆုံး ဖြတ်သန်းလာခဲ့သူအတွက် ယခု ရနိုသော သင်ခန်းစာများက ခါးသီးလွန်းသည်။ ရင့်သီးလွန်းသည်။ ခက်ထန်လွန်းလွပ်ပါ၏။ ဘဝကို သည်နေရာက ပြန်၍စရမည် ဆိုလျှင်ဖြင့် သည်သို့သောအခြေအနေမျိုးနှင့် မစလိပ်ပေါ်။ တစ်ခိုင် က တူနှစ်ကိုယ် တဲ့အိုပျောက်မှာနေရစေ၊ ထမင်းရည်ပူ အတူလျက် ရစေဟု သစ္စာပန္တက် နှက်ခဲ့ဖူးသည်မဟုတ်ပြား ယခုတော့ဖြင့် တဲ့အို ပျောက်မှာပင်နေလိပ်ပါ၏။ ထမင်းရည်ပူလည်း အတူပင်လျက်ချင်ပါ၏။ ဘဝတစ်ခုကို ဒုက္ခသည်စခန်းတွင် စဖြစ်ခဲ့လေပြီ မဟုတ်ပါလား။



## အခန်း (၁၇)

လောကတွင် ကံစီမံရာအတိုင်းဖြစ်တတ်သည်ဟု ဆိုကြသည်။ ယခုမှာ ကံစီမံ၍ပင် နံနွဲနေပြီလားဟု တွေးမိ၏။ ငုတ်တို့မိသားစု အရာတော်တွင် လက်ချည်းပလာဖြစ်ခဲ့ရ၏။ မိသားစု အများစုမှာ ပဲကြော်ဆုံးပါးလေသော်လည်း ငုတ်တို့ တစ်မိသားစုလုံး မပွဲန်းမပဲခဲ့သည်ကိုပင် ကံကောင်းလှပါပေသည်ဟု ဆိုကြသေး၏။ နေစရာမဲ့၊ ဝတ်စရာမဲ့၊ စားစရာမဲ့လေသော်မို့ ဒုက္ခသည်စခန်းကို ရောက်ခဲ့ကြသော်လည်း ဒုက္ခသည်စခန်းတွင်ရသော ဒုက္ခများက ပို၍ ဆိုးပါးပါပေသည်ဟု ငုတ်ခံစားမိပါ၏။ နားလည်မိပါ၏။ တွေးထင်မိခဲ့ပါလေ၏။ ထို့ကြောင့် လည်း လင်တော်မောင်ကို အပူကပ်ရလေသည်တမ္း။

\* \* \*

တစ်ခါတစ်ရုံ ကိုယ်ကျိုးစွန်းလျက် အများအကျိုး သည်ပိုးထမ်းရွက်ခဲ့သည်တိုက အရေးကြံ့လာသည့်အခါ ရောင်ပြန်ဟပ်တတ်ပါ၏။ နေ့မရှေ့ငှင့် ညမနား ကူညီတတ်ခဲ့ခြင်းကလည်း ကိုယ့် အလှည့်ကြံ့လာသောအခါ အကျိုးပေးတတ်လေသည်။ ကိုယ်စိုးသိပ်မရှာလိုက်ရပါ။ ခင်ရာမင်ရာမိတ်ဆွဲ လေးပါးယောက်ခန့်ကို မေးမြန်းစုံစုံလိုက်သည့်အခါ (၆) ရပ်ကွက်တွင် အိမ်ကလေးတစ်ခိုင် ငှားရှုံးရသည်။ သစ်အိမ်၊ ပျော်ခင်း၊ ထရံကာ၊ ဓနိမိုးဆို့သော်လည်း အမိုးကမရှိတော့၊ အကာကစုတ်နေသည်။

သို့စေကာမူ အိမ်ရှင်က လိုလိုချင်ချင်ပင် ပြင်ပေး၊ မိုးပေးခဲ့သည်။ သိနှင့် သည်အိမ်ကလေးသို့ ပြောင်းရွှေဖြစ်ခဲ့ပါလေ၏။

ငုတေဘိုးသည်မှာလည်း မှန်ခဲ့ပါသည်။ ကျောင်းက ဖွံ့ဖြိုး။ သားကြီးနှင့် သားငယ်က ကျောင်းတက်ရတော့မည်။ အရာတော် သိမပြန်နိုင်သေးသော်လည်း သားတို့ ကျောင်းတက်ရန်က အရေးကြီး၏။ ထိုကြောင့် အခြေအနေကိုကြည့်၍ မြို့မှာပင် ကျောင်းအပ်ရမည်။ အိမ်ထောင်စုစာရင်း၊ ကျောင်းထွက်လက်မှတ်၊ မှတ်ပုံတင်၊ ဘာတစ်ခုမျှ ပါမလာတော့။ ကျောင်းမှာလည်း ပေးစရာဘာမျှမရှိ။

\* \* \*

ဒုက္ခသည်စန်းတွင် စာရေးသောက်ရေးက အဆင်ပြုသည်။ ယခုတော့မြို့မြို့ရှု၏။ ချွေတာရော်။ ခြစ်ကုတ်ရပါ၏။ ဝင်ငွေကမရှိ။ ဘာလုပ်ရမည်နည်း။ အရင်းအနှီးကမရှိ။ ခင်မင်သူ၊ ရင်းနှီးသူတို့၏ ပုံပိုးထားငွေကလေးများက ပရှော်လုံးလို့ လုံးပါးပါးတော့မည်။ မျိုးစွေ့ကိုပြောတဲ့စားသက္ကားသိမဖြစ်ချင်။ ထိုကြောင့် အလုပ်တစ်ခုတွေးလိုက်မြတ်။ မှန်းဟင်းခါးရောင်းမည်။ တကယ်တော့ ငုတ်မှန်းဟင်းခါးကို ကျမ်းကျမ်းကျင်ကျင် ချက်တတ်သည်မဟုတ်ပါ။ မိသားစုစားဖို့လောက်ပင် သုံးလေးခါသာချက်ခဲ့ဖူးသည်။ ကိစ္စမရှိ။ ပြစ်အောင်ကြီးစားမည်ဟု ဆုံးပြောတဲ့လိုက်၏။ ရှိစုစုပေးပြီးပင် ပန်းကန်ခွက်ယောက်များဝယ်ရသည်။ အများကြီးမဟုတ်။ အလုပ်ဖြစ်သည်ဆိုရုံမျှဖြစ်ပါ၏။ အိမ်ရွှေတွင် ဆိုင်ကလေးတစ်ဆိုင်ကသုတ်ကရက်ဆောက်ရသည်။ အကောင်းကြီးမဟုတ်။ လေးတိုင်စင်မျှ ဆိုင်မည်ကာမထွေသာဖြစ်ပါ၏။ သည်လိုနှင့်ပင် ငုတ်မှန်းဟင်းခါးသည် ဖြစ်ခဲ့ပါပြီ။

စရောင်းသည့်နောက မှန်ဖတ်နှစ်ပိဿာ ခဏလေးနှင့် ကုန်သွားသည်။ ပျော်လိုက်သည့်ဖြစ်ခြင်း။ နောက်နောက်သုံးပိဿာကုန်သည်။ ကိုဟန်စိုးက လောဘသိပ်မတက်ရန်ဆို၏။ တစ်ရက်၊ နှစ်ရက်၊ သုံးလေးရက်မျှ မှန်သုံးပိဿာကို အစောကြီးကုန်သောအခါ ငုတေတစ်ဆင့်တက်လိုက်သည်။ ငါးပိဿာ။

နောက်တစ်နောက်လင်းကတည်းက မှန်ဟင်းခါးစားမည့်သူနည်းကာ အရောင်းပါးသည်။ နေ့မွှေ့စာတည့်ခိုန်အထိ မှန်ဖတ်ကတစ်ဝက်မဂျား။ ဟင်းရည်အိုးကို အခါခါမွေ့ရင်း ငုတ်မှတ်ရည်တွေတွေ ကျမိပါ၏။ သွားလေရော့အရင်း။ ထိုနောက အနီးရှိဘုန်းကြီးကျောင်းတွင် အလှူရှိသည်ကို ငုတ်မသိခဲ့ပါချေ။ ကိုဟန်စိုးက ငုတ်ကို ဆူတော့ဆူပါသည်။ သို့ပေမဲ့ အားပေးရှား၏။

“ကောင်းပါတယ်မိန်းမရယ်။ တို့တစ်မိသားစုလုံး မနက်စာရေးညစာပါ ထမင်းလွှတ်စားကြတာပေါ့။” ဟူသတည်း။ ထိုနောကတကယ်လည်း ထမင်းလွှတ်ခဲ့ပါ၏။

\* \* \*

ရရစားစား ဝါးဝါးမျိုးဆိုသည့်စကားက သွေးထွက်အောင်မှန်ပါ၏။ ကြောလာသောအခါ တစ်နောက်လျှင် မှန်းဟင်းခါးငါးပိဿာ နေ့စဉ်ပုံမှန်ကုန်သည်အထိ ရောင်းအားတက်ခဲ့ပါသည်။ အိမ်စုစားဖို့ကိုလည်း မပြုအောင် တောင့်ခံနိုင်ခဲ့ပါသည်။ သို့သောင်းက မပျော်ပါ။ သည်အခြေအနေမှာ ငုတ်မပျော်ပုံကိုသည့်အကြောင်းရင်းနှစ်ချက်ရှိပါ၏။

သည်အခြေအနေမှာ ငုတ်မပျော်ပုံကိုသည့်အကြောင်းရင်းနှစ်ချက်ရှိပါ၏။

ပထမအချက်က မလောက်ငသော စားဝတ်နေရေး ကြောင့်ဖြစ်သည်။ မုန့်ဟင်းခါးရောင်းသည်ကို မမြတ်ဟူမဆိုလိုပါ။ သို့စေကာမူ မိသားစုတစ်စုလုံးအတွက် ပြည့်စုံလုံးလောက်သည် တော့မဟုတ်ချေ။ ကလေးများမုန့်ဖိုး မီးဖိုးချောင်စရိတ် သည်နှစ်မျိုး နှင့်ပင် လုံးလည်ချာလည်လိုက်ရပါလေသည်။ မုန့်ဟင်းခါးဆိုသည် ကလည်း ပုံမှန်ရောင်းကောင်းနေသော ရောင်းကုန် မဟုတ်ပါချေ။ အကြောင်းမျိုးစုံဖြင့် နေမွန်းတည့်သည်အထိ မကုန်နိုင်သောအခါ အရင်းပါပိုသည့် ရှင်များလည်း ရှိသေးသည်။ သည်လိုရက်မျိုး ဆိုပါလျှင် အော်ဟစ်၍ပင် ငိုချင်မိပါ၏။ ကြာလာသည့်အခါ ကလေးများက ညစာမုန့်ဟင်းခါးကို ပြုပြင်လာတော့သည်။ ထိုအခါ မုန့်ဖတ်ကို သုပ္ပန်းတစ်မျိုး၊ ကြော်၍တစ်ဖုံး စီမံကျွေးမွေးရသည် ကလည်း ငါဝါတာဝန်ပင် ဖြစ်ပါပေ၏။

မုန့်ဟင်းခါးမကုန်သဖြင့် အရင်းပဲ့သောရက်များတွင် ငါးသည် သို့မဟုတ် ကုန်စုံဆိုင်တွင် ပိုက်ဆံချွန်ထားပါရန် ရွှေမျက်နှာ နောက်ထား၍ တောင်းပန်ရသည်ကလည်း ငါဝါပင်ဖြစ်ပါသည်။ မုန့်ဟင်းခါးအတွက် ငါး၊ ကုလားပဲ၊ ဆန်မှုန်း၊ အရောင်တင် ငရှုတ်သီးမှုန်း၊ အချို့မှုန်း၊ ငံပြာရည်၊ ဆီ ကြက်သွန်အဖြူ။ အနီစသော နေ့စဉ်ဝယ်ယူရသည့်အမည်များက မနည်းလှု။ သည်မနက် ရောင်းရငွေသည် နောက်နောက်အတွက် အရင်းဖြစ်ပါ၏။ ငါးဖိုး၊ မုန့်ဖတ်ဖိုး မုန့်ဟင်းရည်အတွက် အမည်စုံဖိုး အားလုံးနှင်းပြီးသော်မှ ကျွန်းငွေ သည် ထိုတစ်နောက်မိသားစုသုံးစရာဖြစ်လေသည်။ သို့စေကာ မူ ယင်းတို့ထက်အလျင် ကလေးမုန့်ဖိုး၊ ဆန်ဖိုး၊ ဟင်းစားဖိုးတို့က ထွက်နှင့်လေ၏။ ထိုအခါ ကျွန်းလေသမျှ ရွှေးချေဖြင့် သွေးရေးရောင်း

ရန်ဝယ်ရ ခြမ်းရသောအခါဝယ် မပြည့်စုံပါလျှင် မျက်နှာကို အောက်ချုပျက် တိုးလျသောစကားသံဖြင့် ‘နောက်နောက်’ ပေါင်းလှပါနော်’ ဟူ၍ ပြောဆိုရသည်ကို ငါဝါစိတ်အည်ဆုံး ဖြစ်ပါတော့သည်။

တစ်ကြိမ်၊ တစ်ခါ၊ တစ်ရက် နှစ်ရက်မျှဆိုပါလျှင် ပေးသော သူဘက်လည်း မထောင်းတာလှ။ သည်နောက် နောက်နောက် ဆပ် ခေါက်ပြန်ပေးဆိုလျှင်ပင် ပြဿနာက သိပ်မရှိနိုင်။ သို့သော် သည်တစ်ခါတင်သည့်ကြေးက နောက်တစ်နောက်မှာလည်း မဆပ်နိုင်။ နောက်တစ်နောက်လည်း မပေးနိုင်။ မည်သို့ပေးနိုင်အဲနည်း။ ဝင်ငွေက သည်မျှသာအတိအကျမို့ မည်သို့အပိုတွက်ပါလေမည်နည်း။ ထိုကြေးမှမပေးနိုင်မဲ့ နောက်တစ်ကြိမ် ရောင်းမကုန်သောအခါ နောက်တစ်ကြေားက ထပ်ပါလေတော့၏။ ထိုအခါဝယ် ငါးသည်နှင့် ကုန်စုံဆိုင်တိုက မဖြုပြင်ခဲ့နိုင်လေရော့သလား။ ထိုအပူ၊ ဤအပူ၊ ယင်းအပူ၊ ငါးအပူတို့ဖြင့် လုံးလည်ပတ်ချာလိုက်နေသူကို ငါဝါဟုသာ ခေါ်ကြပါလေရေး။ ထိုအခါ မည်သို့ပျော်နိုင်အဲနည်း။

ဒုတိယအချက်မှာ လင်တော်မောင် ကိုဟန်စုံတည်း။

တစ်ရွာတည်းနေ၊ တစ်ရောတည်းသောက်ကာ အတူအရွယ် ရောက်ခဲ့သည့်စိုးကိုဟန်စုံအကြောင်းကို မသိမဟုတ်။ သူစိတ်ဓာတ် ကို နားလည်ပါသည်။ သူသဘောကိုလည်း နောနေအောင်သိပါ သည်။ ဆိုရပါလျှင် ထိုသို့သောစိတ်နေသဘောထားကြောင့်လည်း ဘဝလက်တွဲဖော်အဖြစ်ရွေးကာ ဖူးစားကော်ဆက်ခဲ့ခြင်း ဖြစ်ပါ ပေ၏။ ယခုမှ တစ်ဆိတ်ဖြင့်လွန်ခဲ့လေပြီ။

နံနက်လင်းသည်နှင့် မုန့်ဟင်းခါးဆိုင်ကို ပြင်ဆင်ခင်းကျင်းသည်။ သို့သော် ထိုအလုပ်က ပင်ပင်ပန်းပန်း ခက်ခက်ခဲဲ

မဟုတ်။ မှန့်ဖတ်ထည့်ထားသောအလုံး မှန့်ပန်းကန်များ၊ ဆီချက်၊ ရုတ်သီးမှန်း၊ အွန်းစသည်ဖြင့် ပစ္စည်းလေးငါးမျိုးကို အိမ်ပေါ်မှ ဆိုင်ပေါ်သို့ ရွှေ့ရှုံး ပြောင်းရုံးသာဖြစ်၏။ လေးလေးပင်ပင်ဟူ၍ မှန့်ဟင်းရည်အိုးသာရှိသည်။ ထိုနောက် ဈေးမရောင်းရမိတွင် ကိုယ်တွက အလျင်ထားနှင့်သည်။ ထိုသို့ဆိုင်ခေါ်း၊ မှန်းစသည်နှင့် ကိုဟန်စိုးတစ်ယောက် ပောက်သွားပါတော့သည်။ ကိုယ်တိုင်က ဒုက္ခပင်လယ်ဝေကာ ဒုက္ခသည်စခန်းသို့ရောက်၊ ဒုက္ခသည်စခန်းတွင် ကြီးစွာသောဒုက္ခများဖြင့် ရင်ဆိုင်ရသောအခါ ယခုကဲ့သို့ ရှုန်းကန်နေရသည်ဖြစ်သော်လည်း ကိုဟန်စိုးတစ်ယောက်ကဖြင့် ဒုက္ခသည်စခန်းများတွင်သာ အချိန်ကုန်သည်။

ကိုဝင်းဆွဲတို့နှင့် အတူ ဒုက္ခသည်စခန်း အနှံ့သွားပြီး ပြန်လာတိုင်း မစားရ ဝခမန်းအကြောင်းများကို ပြန်ပြောနေတတ်သည်။ သည်နေ့ ဘယ်မြှုံး၊ ဘယ်နယ်မှ ဘယ်အဖွဲ့အစည်းက ကား အစီးဘယ်မျှ၊ မော်တော်အစီးမည်မှုဖြင့် မည်သို့သောပစ္စည်းများကို မည်သည့်စခန်းသို့လာလှ။ကြောင်း၊ ဘယ်လူတိုး ဘယ်အဖွဲ့ကဖြင့် ဘယ်စခန်းသို့လာကာ ဘာတွေလှ။ ဘာတွေပြောသွားကြောင်း၊ ဘယ်မှာလုပ်သည့် အစည်းအဝေးတွင် ဘယ်သူက ဘာတွေ မိန့်ကြားလမ်းညွှန်ကာ ဘယ်လို့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စသောအကြောင်းအရာများကို ငါ့ နားထောင်လို့သည် ဖြစ်စေ၊ မထောင်လို့သည်ဖြစ်စေ၊ နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ ကရားရေ့လွှတ် ရှိန်းရှိန်းဝေအောင် ပြောနေတတ်သည်။

အခြားသူတစ်ပါးတို့ကဲ့သို့ အရက်သေစာ၊ ဆေးလိပ်၊ ကွမ်းစား၊ လောင်းကစားခြင်းမရှိပြား အများသူငါအလုပ်ကိုသာ အချိန်ဖြည့် စိတ်ဝင်စားနေခြင်းကိုမူ ငါ့ စိတ်ပျက်မိပါသည်။

\* \* \*

အိမ်ရွှေ့ပြောင်းစပ်တွင် ပေါင်းပင်၊ မြက်ပင်များက စိမ်းနေအောင်ပေါက်လာသည်။ တစ်နွေကုန်၍ မိုးသံလေးစသည်မှ မကြာသေး၊ သူတို့တွေက စိမ်းလန်းနေချေပြီ။ ထိုအထဲတွင် အရွက်ထူထူ စိမ်းလွင်သောအရောင်ဖြင့် အနားတွန်ကလေးများပါသော အပင်တစ်အုပ်က ထိုးထိုးထောင်ထောင်ရှိ၏။ အပင်ငယ်များပေါက်နေကြသည်။ ရွက်ကျပ်ဆိုသည်မှာ သည်အပင်ဖြစ်ပေမည်။ ငါ့ အပင်နားသို့သွား၍ကြည့်၏။ အပင်ကြီးနှင့်အရွက်သည် သီးခြားဖြစ်ခဲ့လေပြီ။ သို့စေား အရွက်သည်နှင့်မိုးပျက်ညိုးမသွား။ သူမျိုးဆက်များ ဆက်လက်ပွားများရှင်သန်ရေးအတွက် အပင်ငယ်များပင် ပေါက်ပွားပေးလိုက်သေးသည်။ ရေလောင်းပေးမည့်သူမရှိ။ ပေါင်းသင်ပေးမည့်သူမလို။ အရှိပ်ထိုးပေးမည့်သူကို မမျှော်ကိုး။ သူအလုပ်သူလုပ်ကာ သူတာဝန်သူကျွေ့ဖုန်သည်။ သည်အပင်မှ ကြွကျပါ၍ ဟူ၍လည်း စိတ်ပျက်နေဟန်မရှိ။ သည်အပင်နှင့် အဆက်ပြတ်၍ အစားတံ့ရောင်းဖြစ်သည်လည်း ထင်ဟန်မတဲ့။ ကိုယ့်ထက်ပင် ဆိုးပါလျက် သူမျိုးဆက်များကို စိမ်းစိမ်းစို့စို့ ဖန်တီးနေလေ၏။

မြောင်းစပ်တွင် ရွက်ကျပ်များပေါက်နေသည့်နေရာမှ ငါ့ ဆတ်ခန်ထသသည်။ ဆောင့်ကြောင့်ထိုင်ထားသောကြောင့် အနည်းငယ်လျှော့လွှားသောထဘိကို ပြင်ဝင်ရင်း မှန့်ဟင်းခါးဆိုင်အမိုးဆိုသို့

ခေါင်းငြုံဝင်လိုက်သည်။ မျှန်ဟင်းရည်အိုးအဖူးကို လှပပဲ၍ ဖွန်းခွက်ဖြင့် မျှန်ဟင်းရည်ကို ခပ်သွက်သွက် နှစ်ချက် သုံးချက်မွေးလိုက်၏။ ထိုအချိန်တွင် ဆိုင်ရှုဖြတ်သွားသူ နှစ်ယောက် သုံးယောက် ရှိနေသည်။ သွက်လက်သောဟန်၊ တက်ကြွသောအသံဖြင့် ငါဝါ နှုတ်က ထွက်ခဲ့ပါလေ၏။

“မျှန်ဟင်းခါးရှုံးမယ်နော်။ ပူပူလေး၊ ပူပူလေး။”



## အချိန်း (၁၈)

အချိန်းသည်က အရာအားလုံးကို တတိတိ တိုက်စားတတ်သောအရာပါပေတည်း။ ထိုအခါ အချို့အဖြစ်အပျက်များ၊ အကြောင်းကိစ္စများ၊ ခံစားချက်များသည် အချိန်း၏တိုက်စားမှန်င့် အတူ မသိမသာ လျော့ပါးသွားလေ၏။ အချို့လည်း ပျောက်ပျက်သွားလေ၏။ အချို့လည်း အရိပ်ထင်ရုံများ ကျွန်းခဲ့ပါလေ၏။ ထိုကြောင့်လည်း အချို့က အချိန်ဖြင့်ကုစားခြင်းသည် အကောင်းဆုံးဖြစ်သည်ဟု ဆိုကြခြင်းဖြစ်ပေလိမ့်မည်။ စက္ကန်း၊ မိနစ်၊ နာရီ၊ နှေ့ရက်မှသည် လချို့ကြောခဲ့သောအခါ လပွဲတွောရှိ နာဂါစ်၏အရိပ်အယောင်များလည်း မေးမို့န်လာခဲ့ပြီ။

နာဂါစ်ဒဏ်ကြောင့် ကျိုးပွဲခဲ့သော အပင်များက မိုးစက်များနှင့်အတူ အရွက်နှုန်းများ ဝေခဲ့လေပြီ။ အရွက်သပ်စားသလို အရိုးချည်း ထိုးထိုးထောင်ထောင်ဖြစ်နေသော အုန်းပင်များသည်လည်း ရွက်သစ်များဖြင့် စည်ခဲ့လေပြီ။ လန်ခဲ့သောအမိုး၊ ပြီခဲ့သော အကာာယိုင်ခဲ့သောအိမ်တိုကိုလည်း ပြန်လည်ပြင်ဆင်ခဲ့ပြီးလေပြီ။ ဒုက္ခသည်စခန်းများလည်း ပိတ်ခဲ့လေပြီ။ အရာအားလုံးသည် လပွဲတွောတွင် ပုံမှန်နီးပါး ပြန်ဖြစ်ခဲ့ပါပြီ။

\* \* \*

“ငုဝါရေ၊ ငုဝါ”

ဆိုင်သိမ်းပြီး၍ အိုးခွက်ပန်းကန်များ ဆေးကြာနေစဉ် အီမဲရှုက ခေါ်သံကြားသဖြင့် ထွက်လာခဲ့၏။

“ဟယ်၊ ဦးအောင်ကျော်ကြီးပါလား၊ လာလေ။ အထဲဝင်၊ ထမင်းစားပြီးပြီးလား။ ဒီမှာစားလေ။”

ငုဝါက ဦးအောင်ကျော်ကိုတွေ့သောအခါ ဝစ်းသာ အယ်လဲခေါ်သည်။

“ထမင်းကစားပြီးပြီး၊ ဟန်စိုးရော”

“ဒီနားခကဗွားတယ်။ အခုတင်ပြန်လာလိမ့်မယ်။”

“ဦးအောင်ကျော် အခုမှ မော်တော်ဆိုက်တာလား။”

“ဟူတ်တယ်။ အတွင်းကောင်နဲ့လိုက်လာလို့။ ရေကျနေတော့ ရေကျော်မမိတော့ဘူး။ ပတ်နေတာနဲ့တင် ကြာနေတာလေ။ ပိုက်ဆာတာနဲ့ ထမင်းဝင်စားလိုက်တာ။ စားပြီးမှုလာခဲ့တာ။”

“ခကဗနော်”

ငုဝါက ထိုင်ရာမှထကာ ရေနွေးကြမ်းသွားယူသည်။

“ဟာ ဦးအောင်ကျော်ကြီးပါလားဘူး”

ထိုစဉ် ကိုဟန်စိုး အပြင်မှပြန်လာသည်။ သိုနှင့် သုံးယောက်သား စကားစုံအောင်ပြောကြ၊ မေးကြနှင့် ရွှေနှင့်ရွှေနှင့် ဝေတော့၏။

“မင်းတို့ဆိုလာတာက ရွာကိုပြန်ခေါ်မလိုက္ခာ”

စကားခကဗာရပ်မှာ ဦးအောင်ကျော်က ပြန်စသည်။

“မင်းတို့ ဒီမှာ အဆင်ပြေချင်လည်းပြေမှာပေါ့၊ ဒါပေမဲ့ အရာတော်ရွာသားဟာ အရာတော်မှာတော့ ပိုအဆင်ပြေမှာပါကွာ။ ငါလည်းတွေ့သမျှ ကိုယ့်ရွာသားကို ရွာပြန်ခေါ်ရတယ်။ မဟုတ်ရင် နောင်ဆိုအရာတော်ဆိုတာ ရှိတော့မှာမဟုတ်ဘူး။”

“မင်းတို့လည်းသိတာပဲ။ တို့တစ်ရွာလုံး ဘာကျွန်းခဲ့လိုလဲ။ ငါမှာဆို လျောတစ်စင်းပဲကျွန်းခဲ့တာ။ ဒါပေမဲ့ ဒီလိုပဲဖြစ်အောင်ရွှေနှင့်ရာတာပေါ့။ အခု ရွာမှာ မြတ်နှီးသူကဗျာမှုဗျာတဲ့ အီမဲတွေ ဆောက်နေတယ်။ ဟို ချွေးဘက်မှာ အီမဲအလုံး (၅၀) ဆောက်မှာ။ မင်းတို့လို ဘာမှမကျွန်းတဲ့သူတွေဆို ရမှာလေ။ ပြီးတော့ ဆိုင်ကလုန်းရှုက်တာဆိုလား။ နှစ်ယပ်တို့ကြီးနှစ်တို့က် ဆောက်မယ်။ လေလုံးလုံးပေါ့။ ဒီရေအမြင့်ကြီးတက်ရင်တောင် လွှတ်မယ်ပြောတယ်။ နောက် ရေဆိပ်တံတားကလည်း လုပ်ငန်းပြန်စနေပြီ။”

ဦးအောင်ကျော်က ရွာမှာဆောင်ရွက်နေသည်များကို အားတက်သရောပြောပြ၏။ ကိုဟန်စိုးတို့လင်မယား ပါးစင်အဟောင်းသားဖြင့် နားထောင်၏။

“နောက်တစ်ခု မင်းကိုပြန်လာစေချင်တာက အရင်တုန်းက တို့ရွာမှာ အကြောင်းကိစ္စရှိရှိတိုင်း မင်းနဲ့ပါပဲ တိုင်ပင်လုပ်နေရတာ။ အထူးသဖြင့် လူငယ်တွေနဲ့ပတ်သက်ရင် မင်းပဲဦးဆောင်လုပ်ခဲ့တာ။ အခုကျတော့ ငါမှာပေါင်းစရာမရှိ၊ တိုင်ပင်ဖော် တိုင်ပင်ဖက်မရှိ။ ပြီးတော့ မင်းက အသင်းအဖွဲ့တွေနဲ့ လုပ်ခဲ့တာဆိုတော့ အခုမှား NGO ဆိုတာတွေက ခြေချင်းကို လိမ့်နေတာပဲ။ အစိုးရာကလည်း စာရင်းတွေကောက်၊ အကူအညီ အထောက်အပံ့တွေပေးဖို့ လုပ်နေတာလေ။ ကိုယ့်ရုပ်ကိုယ့်ရွာကတော့ ကောင်းတာပေါ့ကွာ။ တစ်ခုရှိတာက လူတွေ ရေကြည်ရာ မြက်နဲရာရှာပြီး သွားကြကြေးဆိုရင် တို့ရွာတွေ မြှို့တွေ၊ နှင့်ငံတွေ ပျက်ပြောပြီ။”

နောက်ဆုံးပိတ် ဦးအောင်ကျော်ပြောသောစာကားတွေက ကိုဟန်စိုးရင်ကို တို့က်ရှိကိုထိသွားသည်။ လူတစ်ကိုယ်လုံးပင်

တွန့်ခနဲ့ဖြစ်သွားလေသလား ထင်ရုံ။ စကားလုံးဖြင့်ရှိက်သည်  
ဆိုသည်မှာ ဤသည်ကိုဆိုလေသည်လား။

\* \* \*

တကယ်ဆိုလွင်ပင် ဦးအောင်ကျော်ပြောသည်မှာ မှန်ပါ  
သည်။ နာဂါရီ ဆိုင်ကလုန်မှန်တိုင်းပြီးကြောင့် လပ္ပါဏ္ဍာမြို့သို့ ဒုက္ခ  
သည်ပေါင်း သောင်းချို့ ရောက်လာခဲ့ကြသည်။ မြို့ပေါ်မှ တာဝန်  
ရှိသူများ၊ စေတနာရှိသူများ တွေ့ခဲ့ ထင်ခဲ့သည်က ထောင်ကဏ္ဍား  
မျှဆိုလွင်ပင် လွန်လှပြီ။ တကယ်ရောက်လာသောအခါ ဒုက္ခသည်  
က မြို့နေလူထုနှီးပါးမျှ ဖြစ်ခဲ့၏။ စာရင်းများက မြို့ပေါ်ရှိ ဒုက္ခ  
သည် စခန်း(၄၀) ကျော်သို့ ဒုက္ခသည်ပေါင်း ပြောက်သောင်းကျော်  
ရောက်ရှိခဲ့သည်ဟုသိရသည်။ ထိုအခါ အမှန်တကယ်ပင် မနိုင်  
မနင်း ဖြစ်ခဲ့ရပါလေ၏။ လပ္ပါဏ္ဍာမြို့ပေါ်ရှိ လေးထပ်ကျောင်း  
တစ်ခုတည်းတွင်ပင် ဒုက္ခသည်ပေါင်း ခုနစ်ထောင်ကျော်ရှိခဲ့သည်။

စေတနာရှင်၊ အလှုံ့ရှင်များ မည်မျှပင်များသည် ဆိုစော်း၊  
နိုင်ငံတော်နှင့် နိုင်ငံတကာက မည်မျှပင်ပုံးသည် ဆိုစော်း၊ နေ့ချုင်း  
လျချင်း ထွက်ပေါ်ရောက်ရှိလာသည့် ထိုမျှသော လူဦးရေပမာဏ  
အတွက် အဆင်ပြေအောင် ဖန်တီးပေးနိုင်ရန်မှာ အခက်အခဲ ရှိခဲ့  
သည်မှာ အမှန်ပင်။ အခြားကိစ္စများကို ထည့်မတွက်နှင့် ဦး  
သန့်ရှင်းရေးကိစ္စတစ်ခုတည်းနှင့်ပင် ခေါင်းခဲစရာဖြစ်ခဲ့သည်။  
ထိုစဉ်က လပ္ပါဏ္ဍာတစ်မြို့လုံး အညွစ်အကြေးများဖြင့် နံစော်နေခဲ့  
ပါသည်ဆိုလွင် ထိုစကားသည် အတိသယဝါတို့မပြောက်။ အခါး  
မြို့ခံများဆိုလွင် အခြားမြို့များရှိ ဆွဲမျိုးညာတို့ အသိမီတော့  
များထံ ခေတ္တပြောင်းရွှေ့နေထိုင်ရန်ပင် စီစဉ်နေပြီးဖြစ်သည်။

ဒုက္ခသည်များ၏ ကျော်များရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေးကိစ္စ  
များကလည်း တာဝန်ယူဆောင်ရွက်ရသူတို့အတွက် ခေါင်းခဲစရာ  
ပင်ဖြစ်သည်။ မြို့တော့ ပြင်းထန်သောစိတ်ဒဏ်ရာ၊ ကိုယ်ဒဏ်ရာ  
ရထားကြသူတွေ့ ထိုအခါ တစ်ချိုက်အားမခံ၊ ယင်နားမခံ ဆိုသလို  
ဖြစ်နေသည်။ မြို့ခံလူထုမှာ အမြဲသတိရှိနေရုံ။ တာဝန်ရှိသူများ  
ကလည်း အစဉ်သတိရှိနေရလေ၏။ လပ္ပါဏ္ဍာမြို့ပေါ်တွင် ဒုက္ခသည်  
များ အဆမတန်ဖြစ်လာသောအခါ ဒုက္ခသည်အဖြစ် ထပ်မံရောက်  
ရှိလာသည့် ကမ်းကပ်မည့်မော်တော်များကို ကမ်းကပ်မခံတော့ဘဲ  
အခြားမြို့ရှိ ဒုက္ခသည်စခန်းများသို့ ဆက်လက်မောင်းနှင့်ပါရန်  
မေတ္တာရပ်ခံရုံ။ ဒုက္ခသည်စခန်းများအနက် အမိုးအကာ လုံခြုံမှု  
နည်းပါးသော ဘုရား၊ စေတနာရှိများမှ ဒုက္ခသည်များကို မြောင်းဖြေ  
ပုံသိမ်စသောမြို့များရှိ ဒုက္ခသည်စခန်းများထံ ရွှေ့ပြောင်းပေးရုံ။

ဒုက္ခသည်များအတွက် လပ္ပါဏ္ဍာမြို့မှ မြောင်းမြောက်သို့  
ထွက်သော ကားလမ်းတော် သုံးမိုင်၊ ငါးမိုင်တို့တွင် ဒုက္ခသည်စခန်း  
များဆောက်လုပ်ကာ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်း  
များမှ ဒုက္ခသည်များကို ပြောင်းရွှေ့နေရာချထားပေးခဲ့ရသည်။  
ထိုကြောင့်လည်း ယခုဆိုပါလွင် လပ္ပါဏ္ဍာမြို့ပေါ်ဝယ် ဒုက္ခသည်  
စခန်းဟူ၍ မရှိတော့ချေ။ ကိုယ့်ရပ်ဌာနီသို့ တဖွဲ့ဖြန်ကြသူများက  
ပို၍များလာသည်။ လုံးဝမဖြစ်နိုင်သောသူတို့သာ သုံးမိုင်၊ ငါးမိုင်  
စခန်းများတွင် ကျော်ရစ်ပါ၏။

\* \* \*

ဦးအောင်ကျော်ပြန်သွားပြီးနောက်ဝယ် ကိုဟန်စုံနှင့်  
ငါးဝါတို့နေးမောင်နှင့် နှုတ်ဆိုတို့ကျော်ရှုပါ၏။ ရင်ထဲတွင် အတွေး

ကိုယ်စိုက ညီချင်မှုညီနိုင်မည်။ သို့သော အရာတော်ဆီသို့ မှန်းဆ ခြင်းကူမှ တူညီလေမည်။ ကိုယ့်ရပ် ကိုယ့်ရေ ကိုယ့်မွေးမြေကို မွေးကောင်းပါ၏၏လော့။ သည်အရပ်ဝယ် အတိပြုတဲ့ကြော သေလွန်ခဲ့ သူတို့ကိုမှ အေးမနာလေရှေ့သလား။ ဉီးအောင်ကျော်ဆိုခဲ့သကဲ့သို့ ရေကြည်ရာမြေက်နှုရာရှာပြီး သွားကြတော်းဆိုပါလျှင် ကြာသော ဖြူဗျား၊ ရွာများ၊ နိုင်ငံများသည် တောကြီးမျက်မည်းနှင့် ချုံအထပ် ထပ်လွမ်းချုံရာတို့သာဖြစ်တော့လေမည် မဟုတ်ပါလော့။ သူမြေမှာ ဖြူဗြို့ပွင့်လွှုပြုခဲ့ ငဲ့မြေမှာ နိုဝင်ဘူတ့်ရမပေါ့ ဆိုသော စိတ်မျိုး ထားသင့်ပါသည်ကော်သည့် အတွေးကိုယ်စိုင်ပြင့် ကိုဟန်စိုးနှင့် ငဲ့ဝါတို့ နှုတ်ဆိတ်ခဲ့ပါသတည်း။

ယင်က ဒုက္ခသလာဖုံးခဲ့သော မျက်လုံးများသည် ယခုမှ အမြင်ကြည်ခဲ့ပါ၏။ ကိုယ့်ရပ်ကိုယ့်ရွာကို ရွာပျက်ကြီးဟု မြင်ခဲ့ သောအမြင်၊ တစ်ဝမ်းတစ်ခါးဖြင့် ဘယ်အရပ်မှုရှာရာစားစားဟု ထင်ခဲ့သောအထင်ကို ပြန်လည်သုံးသပ်သင့်ပြီဟူလည်း တွေးမိ ပါတော့၏။

ဟုတ်သည်။ အရာတော်သည် ပျက်ခဲ့ပါသောရွာတည်း။  
ဟုတ်သည်။ အရာတော်တွင် ကုန်းကောက်စရာမရှိတော့ အောင် ဘဝပျက်ခဲ့ရသည်။

သို့စေကာမှ အရာတော်ကရှိနေရဟိုးမည်။ သူတစ်ပါးတို့က ရွာကိုလာ၍ တည်ဆောက်ပေးနေချိန်တွင် ကိုယ်တွောက ကိုယ့်ဘဝ ကို အခြားတစ်ပါးတွင် တည်ဆောက်သင့်ပါ၏၏လော့။ တစ်ချိန် တစ်ခါးဆိုက ကိုယ်ဦးစီးဦးဆောင်လုပ်ကာ ရပ်အကျိုး ရွာအရေး ဖော်ဆောင်ပေးခဲ့ပါလျက် ယခုကဲ့သို့ မဖြစ်မနေ ပြန်လည်

တည်ထောင်ရမည့် အချိန်တွင်မှ ကိုယ့်နှင့်မဆိုင်သလိုနေ၍၊ တွေး၍၊ ပြော၍ သင့်ပါမည်လော့။ ထိုထိုသော လောပေါင်းများစွာ က ကိုဟန်စိုး၏ အတွေးကိုလွမ်းများပါလေ၏။

\* \* \*

ညနေစောင်းခဲ့ပြီ။ အခါတစ်ပါးကဲ့သို့ မနက်ဖြန်စျေးရောင်းရန် အတွက် ကြိုတင်ပြင်ဆင်သည်ကိုမြင်ရ။ မမြင်ရရုံမျှမက ရှိလေသမျှသော အိုးခွက်ပန်းကန်တို့ကို ဆေးကြောနေသည်ကို တွေ့ရသောအခါ ကိုဟန်စိုး စိတ်ထဲမလုံမလဲဖြစ်လာသည်။ သည် လင် သည်မယားဖြင့် ကူဗျားလောင်ဖက်ပင်မပေးနိုင်ဘဲ ကိုယ်က ဝေးမြှင့်နေသည်ကို ကိုယ့်ကိုယ်ကိုယ် သတိထားမိလေသောအခါ အနီးဖြစ်သူကို အားနာလာမိပါ၏။

“ငါးပြုတ်ပြီးပြီလား ဘာလုပ်ပေးရညီးမလဲ။”

ကိုဟန်စိုး၏အမေးကို ငဲ့ဝါကအုံအြေတကြီးအကြည့်ဖြင့် တုံ့ပြန်သည်။ ယခုမှ သည်စကားမျိုးဆိုသည်ကို အုံအြေတကြည့်။

“မလုပ်တော့ဘူးလေ။ အရာတော်ကိုပြန်ကြမယ် မဟုတ်လား။ မနက်ဖြန်သွားကြတာပေါ့။”

အုံအြေမဆုံးသောအကြည့်ဖြင့် ငဲ့ဝါကိုကြည့်မိပါ၏။ တစ်ဆက်တည်းမှာပင် အနီးဖြစ်သူကို တင်းကျပ်စွာ ပွဲ့ဖက်မိပါသတည်း။



## ဘခန်း (၁၉)

ပုလဲစန်းသည် ထုံးစံအတိုင်း ပုလဲဆိပ်မှ နံနက်ခုနစ်နာရီ တွင်ထွက်ခဲ့ပါ၏။ သည်ရေကြောတွင် ပုမှန်အတိုင်း ခုတ်မောင်းကာ ညနေစောင်းတွင် အရာတော်ကိုရောက်ခဲ့သည်။ မိုးရာသီမိုး မိုးသက်လေနှင့်က ရှိခဲ့။ အရာတော်ကမ်းသို့အကပ်တွင် မိုးက တဖြောင်းပြောင်း ရွာဗျိုပါလေ၏။ သောင်္ဒြမ်းပြင်ပြင်ဝယ် ပုလဲလုံး တိုကြခုလိုက်သကဲ့ထို မိုးစက်များရေပြင်အပေါ် သက်ဆင်းနေပါ သည်။ ကိုဟန်စိုးတို့ပြုဆိုသောသတင်းက တစ်ခက်အတွင်း မှာပင် ပြန့်သွားသည်။ ဦးအောင်ကျော်စံယောက် အပြေးအလွှား ရောက်လာ၏။ သွားစဉ်က လက်ချည်းပလာဖြစ်သော်မြား ယခုမှ အထူပ်အပိုးနှင့် တောင်းနှင့် ပလုံးနှင့်မိုး ဟိုလူကူသယ် သည်လူ ကူသယ် သယ်ရသည်။

သယ်သာသယ်ရသည် ဘယ်သို့ပို့ရမည်နည်း။ ကိစ္စမရှိ အား မင်္ဂလာ။ ယခင်ကတည်းကအဖြေထွက်ပြီး ပုစ္စာတစ်ပုံးကို တွက်ရ သည့်နှင့် ကိုဟန်စိုးတို့ရင်မခုန်ပါ။ ဘယ်သို့ပို့ရမည်နည်း။ ကိုယ့် အိမ်နေရာသို့ ပို့ရန်သာရှိပေါ်။ မည်မျှပင် ပြင်ဆင်လာသည်ဆိုပြား၊ အိမ်နေရာရောက်သောအခါ ရင်ထဲတွင်သိမ့်ခဲနဲ့ဖြစ်မိသည်ကိုတော့ မညာလိုပါ။ မပြင်းလိုပါ။ ပစ္စည်းများကိုစုပြုကာ ပုံထားပြီး တာလပတ်စဖြင့် အုပ်ထားလိုက်သည်။ လုံခြုံလေပြီးတည်း။ လူတွေ ကတော့ သည်တစ်ည့် အဆင်ပြေရာများ အိပ်ကြပေရော့။

\* \* \*

၁၅၂

ဟိုက သည်က လာကြ မေးကြနှင့် သည်နားတစ်ပိုက်တွင် လူစဉ်နေသည်။ အောင် ကိုယ့်ရပ်နှင့်ကိုယ့်ရွားဆိုတော့လည်း မို့စိပြည့်ပြည့် ရှိလေသည်တေား။

“ရွာ့ကိုပြန်ရောက်ကတော့ ဘာမှာမရှိကြဘူးလေ။ လျော့မရှိ ပိုက်မရှိ။ အလုပ်မရှိပေါ့။ အဲဒါနဲ့ သူတို့တိုင်ပင်ကြရင်းနဲ့ အခု ရွာဗျာ သုံးသောင်းချေး၊ ခြောက်ရာဆပ်ဆိုတာပေါ်နေတယ်”

“ဘာလဲ ဦးအောင်ကျော်ရဲ့၊ သုံးသောင်းချေး၊ ခြောက်ရာ ဆပ်ဆိုတာ။”

ဦးအောင်ကျော်စကားကို ကိုဟန်စိုးက နားမရှင်းသဖြင့် ပြန်မေးသည်။

“ဒီလိုကာ လူတွေမှာ လုပ်စရာကလည်းမရှိ၊ ရင်းစရာ လည်းမရှိ၊ စားစရာလည်းမရှိဆိုတော့ အဟုတ်တို့လူစုက ပိုက်ဆံ ထုတ်ချေးတယ်။ သူတို့လေးတဲ့ယောက်ကဗျာပြီး မတော်တာပေါ်ကွာ့။ ပြီးတော့ တစ်ယောက်ကို သုံးသောင်းထုတ်ချေးတယ်။ အဲဒါ သုံး သောင်းကိုယူတဲ့သူက တစ်နွေးခြောက်ရာ ပြန်ဆပ်ရမယ်။ နှစ်လ ဆပ်ဆိုတော့ နှစ်လပြည့်ရင် သုံးသောင်းခြောက်ထောင် ဖြစ်ရေ ပေါ့ကွာ့။”

အဟုတ် ဆုံးသည်က ရွာဗျာငွေကြေးတောင့်တင်းသည့်သူ။ နာဂါစ်ကြောင့် တစ်ရွာလုံးကုန်ခဲ့စဉ်က ရွားရားပါးပါး ကျွန်းခဲ့သော အိမ်သုံးအိမ်တွင် တစ်အိမ်အပါအဝင်ဖြစ်၏။ ရေတွေ့တက်၊ လေ တွေ့တိုက်ကာ တစ်ရွာလုံးဒုက္ခတွေ့ရောက်စဉ်က သူအိမ်မှာခိုလှဖို့ လာသူများကို အားမနာ လျော့မကျိုး တံခါးပင်ဖွင့်မပေး။ သို့စေကာ မူ ငွေကြေးပြည့်စုံသူမှို့ ရွာထဲက ငွေလိုသူအများနှင့်လည်း မကင်း။

ဦးအောင်ကျော်တို့ ကိုဟန်စိုးတိုကဲ့သို့ ရပ်ရေးရွာရေးကို ဆောင်ရွက်ရန်လည်း စိတ်ဝင်စားသူမဟုတ်။ သို့သော် ငွေရမည့်လမ်းကို နည်းမျိုးစုံဖြင့် ကြံးတတ် ဖန်တတ်သူဖြစ်ရ၏။

“ဟင်”

ကိုဟန်စိုးက အထူးတဆန်းဖြစ်နေ၏။

“ဒီလိုက္ခာ အဲဒီလိုဆိုတော့ တစ်ဖက်ကကြည့်ရင် ငွေချေးတဲ့သူက တစ်ဆယ်တိုးရတာပေါ့ကွာ။ ပြီးတော့ နေ့တိုင်းသွင်းရတော့ သူအတွက်က ဆုံးဖို့နည်းတာပေါ့။ ယူတဲ့လူဘက်က ကြည့်တော့လည်း တစ်နှေးခြောက်ရာဆိုတော့ မထောင်းတာဘူးပေါ့။ နှစ်လပြည့်ရင် အတိုးရောအရင်းပါ ဆပ်ပြီးဖြစ်နေတော့ ဝန်တာမပိုဘူးပေါ့။”

“ဟူတ်တော့ဟူတ်ပါတယ်။ ဒါပေမဲ့ ရေရှည်မှာလွယ်ပါ မလား။ တစ်နှေးခြောက်ရာကို နေ့တိုင်းသွင်းရမှာဆိုတော့”

ကိုဟန်စိုးက တွေးတွေးဆဆဖြင့်မေး၏။

“အေးလေ ငါလည်း အရှည်ကိုတွေးကြည့်တာ သိပ်တော့ မလွယ်ဘူးကွာ။ ဒါပေမဲ့ အခုံလောလောဆယ်တော့ လွယ်လွယ်ရတော့ လွယ်လွယ် ရတော့ လွယ်လွယ်ယူနေကြတာပဲ။ အခုံတောင် တစ်လမ်းပြည့်သေးဘူး။ ရက်ပျက်တဲ့လူရှိနေပြီ။”

ဦးအောင်ကျော်၏စကားအဆုံးတွင် ကိုဟန်စိုးသက်ပြင်း တစ်ချက်ချလိုက်မိပါ၏။ လွယ်လွယ်ရ လွယ်လွယ်ယူ လွယ်လွယ်သုံး ဆုံးလွှဲဖြင့် ခက်ချေရော့မည်။ သို့စေကာမူး ကိုယ်တွေရော မည်သို့ရှင်တည်မည်နည်းဟူသောအတွေးက ခေါင်းထဲဝင်လာ၏။ ဒုတိယမြောက်သက်ပြင်းကို ချုပ်နိုင်ပါသည်း။

\* \* \*

နောက်နေ့နံနက်လင်းသည်မှစ၍ နေစရာအတွက် ပြင်ရတော့သည်။ ကိုဟန်စိုး၏အိမ်နေရာက လမ်းမတန်းမြှု လူတို့ကို များ၏။ ထို့ကြောင့် ထို့နေရာကလေးကို ဝယ်ယူလိုသူရှိကရောင်းရန်ဆုံးဖြတ်လိုက်သည်။ အမှန်ဆုံးရုံး အရာအားလုံး ဆုံးရှုံးခဲ့သောနေရာတွင် ပြန်မနေလိုတော့သည်လည်းပါသည်။ ငါတို့ တိုင်ပင်သောအခါတွင်လည်း လင်မယားနှစ်ယောက် စိတ်တူကိုယ်မျှဖြစ်ခဲ့ရသည်။ နေစရာအတွက်မူ ယခင်က ငါးပိစည်းဆောက်ခဲ့သောနေရာတွင်ဆောက်ရန် တိုင်ပင်ရ၏။ ရေဆင်းတံတားမှ အတက်လမ်းတွင် ယခင်က ငါးပိစည်းရှိသည်။ ယခုတွင်မူ ကွက်လပ်သာကျွန်ခဲ့ပါတော့၏။ ထို့ကြောင်းမြေပြင်ဝယ် နေစရာကိုဖန်တီးရမည်။ လိုအပ်သော အိမ်ဆောက်ပစ္စည်းများကို စုဆောင်းရပါသည်။ အိမ်ဆောက်ပစ္စည်းများဆုံးဖြင့် ကြီးကြီးကျယ်ကျယ်တော့ မဟုတ်။ မဒမတိုင် ငါးနှီး၊ သံနှင့် အခင်းဖျောတို့သာတည်း။

\* \* \*

လွှာတွောမှ ရွာပြန်တော့မည်ဆုံးသောအခါ အသိမိတ်ဆွဲတိုကို နှုတ်ဆက်သည်။ အသိပေး နှုတ်ဆက်ရုံမျှ ဖြစ်သော်လည်းသူတို့က မနေားကိုယ်တွောကို လက်ချေည်းနှင့် နှုတ်ချေည်းနှင့် နှုတ်မဆက်။ အားနာပါသဖြင့် တောင်းပန်လည်း မရာ။ သူတို့ တတ်စွမ်းသမျှ ထောက်ပံ့ကြသောအခါ ဝမ်းနည်းဝမ်းသာဖြစ်ရ၏။ ရှုက်လည်းရှုက်၊ အားလည်းနာရ၏။ ကျေးဇူးစကားကိုသာ အတွင်းဆုံးခဲ့ရပါတော့သည်။ အားလုံးထဲတွင် ကိုဝင်းဆွဲက အဆုံးဆုံးဟု ဆုံးရပါမည်။ ကိုဟန်စိုးအတွက် လွှာတွောမှာ အရင်းနှီးဆုံးက ကိုဝင်းဆွဲပင်

ဖြစ်သည်။ ထိုကြောင့်လည်း အရာတော်သို့ ပြန်တော့မည်ဟု ဆုံးဖြတ်ပြီးသောအခါ ကိုဝင်းဆွဲကို ဦးဆုံးအသိပေး နှုတ်ဆက် ဖြစ်ခဲ့သည်။

“ဘာ။ ဘယ်လို ကိုဟန်စိုး။ တကယ်ပြန်တော့မှာလား။ ခင်ဗျားကဗျာ ဆိုင်းမဆင့် ပုံမဆင့်နဲ့”

“ဟုတ်တယ် ကိုဝင်းဆွဲရော။ နောင်းက ဦးအောင်ကျော်ကြီး လာပြောတော့ ကျွန်တော်လည်းတွေးကြည့်တာ။ ကျွန်တော်က ရွှာ အပေါ်မှာ တာဝန်မကျေသလိုဖြစ်နေတယ်။ တကယ်တော့ အရာတော်သားဟာ အရာတော်အတွက်တော့ တာဝန်ရှိတာပေါ် ပျော်။ ပြီးတော့ ခုလိုပြန်လည်တည်ဆောက်နေတဲ့ အချိန်မှာ ပိုလို တောင် လိုအပ်သေးတာပေါ့ပျော်။ အမျိုးသမီးကိုယ်တိုင်ကလည်း ပြန်ချင်တော့ အဲဒါနဲ့ ပြန်ကြမယ်လို ဆုံးဖြတ်လိုက်တာ။”

“အေးဗျား ခင်ဗျားပြောတော့လည်း ဟုတ်တာပါပဲ။ ဒီမှာ ခင်ဗျားရှိနေတော့လည်း ကျွန်တော်တို့အတွက် တစ်အားရှိတာ ပေါ့ပျော်။ ဒီကာလမှာ ခင်ဗျားတို့လို လူမှုရေးစိတ်ရှိတဲ့ သူ တစ်ယောက်ရဲ့ အင်အားကလည်း နည်းနည်းနောနောမှ မဟုတ်တာ။ တစ်ဖက်မှာလည်း ခင်ဗျားရပ်၊ ခင်ဗျားရွာ၊ ခင်ဗျားမိသားစု အတွက် ရှိနေသေးတာပဲ။”

ကိုဝင်းဆွဲက လုပ်ဖော်ကိုင်ဖက်တစ်ယောက် လက်တွဲပြုတ်သဖြင့် အားငယ်စကားဆိုသည်။

“အဲဒါတော့ ခင်ဗျားကို ကျွန်တော်အကူအညီတစ်ခုပေးမယ်။ ခင်ဗျား ဒါကိုတော့ မပြင်းနဲ့”

“ဘာမို့လဲ ကိုဝင်းဆွဲ။ ကျွန်တော့အတွက် ဘာမှာမလိုပါဘူးဗျား”

“အဲဒါကြောင့် ခင်ဗျားကိုမပြင်းနဲ့လိုပြောတာပေါ့။ ဒီမှာ ကိုဟန်စိုး။ ဘာမှာမကျွန်တော့အောင် ဆုံးရှုံးခဲ့သူအတွက် ဆုံးရှင် သူည်အထိရောက်သွားခဲ့တဲ့ သူအတွက် မလိုဘူးဆိုတာ ဘာရှိလို လဲပျော်။ အကုန်လုံးက လိုနေတာပဲ။ ကျွန်တော်ကလည်း ကျွန်တော်တတ်နိုင်သရွေ့ပဲ ကူရတာ။ လုလောက်အောင်တော့ မဟုတ်ဘူး ပေါ့ပျော်။”

“ကျွန်တော်သိပါတယ် ကိုဝင်းဆွဲရယ်။ ခင်ဗျားမှာလည်း ပြန်ပြီးထူထောင်ရမှာတွေ့က နည်းတာမှာမဟုတ်တာ။ ကျွန်တော်အတွက် ဝန်မလေးစေချင်လိုပါ။”

“က စကားချဉ်းကောင်းနေလို မဖြစ်ဘူး။ ဒီမှာ ငွေ တစ်သောင်း။ အဲဒါက ကျွန်တော်ကူညီတာ။ ဒီမှာတစ်သိန်း။ ဒီငွေ ကတော့ ကူတာမဟုတ်ဘူး၊ ချေးတာ။ ဒါပေမဲ့ ဘာအတိုးမှ ပေးစရာမလိုဘူး။ ပြီးတော့ ဘယ်တော့မှုပြစ်ဖြစ် ပြန်ပေးလိုရတယ်။ ဟုတ်လား။”

ကိုဟန်စိုးက ကိုဝင်းဆွဲကို တအဲတွေ့ကြည့်ရှုမှတစ်ပါး ဘာတစ်ခုနဲ့မှပြန်မပြောနိုင်။ ရင်ထဲမှာ လှိုင်းထဆိုနှင့်လာသော စကားတို့က ပါးစပ်ဖျေားဝယ် အသံမဖြစ်။ တုန်ရင်သောလက် အစုံဖြင့် လက်ခံယူခဲ့ရပါတော့၏။

\* \* \*

အိမ်ဆောက်လုပ်ခြင်းက တစ်နောက်လည်းနှင့်ပင်ပြီးပါသည်။ လက်သမား အထူးအထွေမပါ။ အင်ဂျင်နီယာ တစ်စုံတစ်ယောက် မရှိဘဲနှင့် ညနေတွင် မဒမတိုင်ထူး၊ ဝါးဖျော်ခင်း၊ တာပေါ်လင်စမိုး၊ တာပေါ်လင်စကားသော အိမ်တစ်လုံးပြီးမြောက်ခဲ့ပါ၏။ ကြ

တစ်ကောင်နှင့် ပဲဟင်းတစ်အိုးဖြင့် အိမ်ဆောက်သူကို ခေါင်းမဖော်နိုင်အောင် ဧည့်ခဲ့ပါသတည်။ ဘာများပင်မဟုတ်ရောက္ခာမှူးလက်ထဲတွင်ရှိသော ငွေစော်များကဖြင့် အတော်ပင်ပါးခဲ့ပြီ။

\* \* \*

အိမ်ပြီးသည်နှင့် နောက်တစ်နောက်တစ်ပင် NGO အဖွဲ့တစ်ဖွဲ့ဖြစ်သော Agra-Myanmar အဖွဲ့က ဒီရေတော်များပြန်လည်ထူထောင်ရေးအတွက် ကိုဟန်စိုးကို ကမ်းလှမ်းသည်။

သဘာဝဘေးဟူသည်က တားဆီး၍ ရကောင်းသော အရာမဟုတ်။ သည်နောက်မဟုတ်သော်မှ နောက်နောက်ဖြစ်နိုင်သည်။ သည်နှစ်မဟုတ်သော်မှ နောက်နှစ်ဖြစ်နိုင်သေးသည်။ သေချာသည်က တစ်ချိန်မဟုတ်တစ်ချိန်မှာ မလွှဲစကန်ဖြစ်ပါလိမ့်မည်။ ယခုမှာ တစ်သက်တွင်တစ်ခါ ကြံးဖွဲ့ရန် ဝေးစွာ၊ ကြေားမျှပင်မကြားဖွဲ့ပါသေားဖြင့် ကြံးခဲ့ကြလေပြီ။ သဘာဝဘေးကိုမဖြစ်ပါနှင့်ဟုတားဆီး၍ မရပါသော်လည်း ကြိုတင်ကာကွယ်၍မှ ရနိုင်ပါသည်။ လွန်ခဲ့သောသုံးနှစ်ခန့်က ဆူနာမိလှိုင်းများဖြစ်ပေါ်ခဲ့သည့်အင်္ဂါနီးရှားနိုင်ငံ အာချေးလေပွင့်တွင် သဘာဝအတားအဆီးမရှိသည့်နေရာများ၏၌ ဆုံးရှုံးမှုများ၊ ကြီးမားခဲ့သော်လည်း ဒီရေတော်များရှိနေသည့် အရပ်ဒေသများဝယ် များစွာသက်သာခဲ့သည်က သက်သေ ဖြစ်သည်။ ယခုလည်း ကိုငွေးဝင်းတို့မိသားစု၊ ကိုဟန်စိုး၊ မင်းမင်းအပါအဝင် အသက်မသေခဲ့သူများကို ကယ်တင်ခဲ့သည်က သစ်တော့သစ်ပင်များဖြစ်လေသည်။ ထိုကြောင့် သည်အရပ် သည်ဒေသတွင် ဖြစ်တွန်းပေါက်ရောက်သော ဒီရေတော်များကို ပြုစ

ပျိုးထောင်ရမည် စသည်ဖြင့် ပညာပေးစည်းရုံးရင်း ကိုဟန်စိုးကို ဒီရေတော်ပျိုးပင်ပေါက်များ ပြုစုပျိုးထောင်ရန်၊ ထွက်ရှုသောပျိုးပင်များကို ငှင်းတို့အဖွဲ့များရန် စသည်ဖြင့် ကမ်းလှမ်းကြသည်။

ဝမ်းသာမိပါသည်။ အားတက်မိပါသည်။ တစ်ဖက်တစ်လမ်းက ဝင်ငွေရမည်ဖြစ်သဖြင့် ဝမ်းမြောက်ပါ၏။ မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးမို့ ဝမ်းသာပါ၏။ မိမိသွေးကွက်ဝယ် သေချာသော ဝယ်သူရှိသဖြင့် အားတက်ပါ၏။ သို့စေကာမူ ထိုပျိုးပင်များသည်ပအေသာပင်နှယ် မြေက အလိုလိုပေါက်လာမည်မဟုတ်။ ပျိုးခြုံတစ်ခု၊ ပျိုးအိတ်များ၊ ပျိုးပင်အတွက် သင့်လျော်သော မြေဆွေး၊ မျိုးစွေ၊ အလုပ်သမား စသည်တို့အတွက် အရင်းအနှီး။ ဤသည်ကိုမည်သို့ဖြေရှင်းရပါမည်နည်း။

ယခုပင် ကိုဝင်းဆွေကို ပြန်လည်ပေးဆပ်ရန် ငွေတစ်သိန်းက အကြေးအဖြစ် တင်ရှိနေလေပြီ။ မည်သည့်ငွေကြေးဖြင့် အရင်းအနှီးပြုရအုံနည်း။ တွေးရင်း အဖြောကမထွက်။ နောက်ဆုံးတွင်မူမတတ်သာသည့်အဆုံး အဟုတ်တို့တံ့သို့သာ ပြေးရတော့မည်ဟု တွေးလိုက်မိပါ၏။

ဘဝကိုသုညမှုစရာသည် မဟုတ်။ ဘာများရှိသည်ကို အကြေးယူ၍ အနှစ်မှစရတော့မည်တည်း။



## အခန်း (၂၀)

အရာတော်တွင် ပထမဆုံးဆောက်လုပ်သည်က တန်ဖိုးနည်းအိမ်ရာများဖြစ်သည်။ အရှေ့ဘက်ချွဲနှီးထိပ်ပိုင်း သမဲ့တော့စုံအနီးတွင် မြတ်နှီးသူကုမ္ပဏီက တန်ဖိုးနည်းအိမ်ရာ အလုံးငါးဆယ်ကို ဆောက်လုပ်ခဲ့သည်။ တန်ဖိုးနည်းအိမ်ရာဆိုသော်လည်း တန်ဖိုးမနည်းပါ။ သစ်တိုင်၊ ပျဉ်ခင်း၊ ပျဉ်ထောင်ကာ၊ သွပ်မိုးနှင့်။ နေအိမ်သာမက အိမ်သာပင် ပါလိုက်သေးသည်။ ထိုအိမ်များသည် ရွှေလယ်လမ်းမနှင့် တစ်ဆက်တည်းဖြစ်၏။ လမ်းမကို မျက်နှာချင်းဆိုင်လျက် ဆယ်အိမ်တစ်စုံလျင် လမ်းတစ်လမ်းခြားကာ ဆောက်လုပ်ထားသည်။ လမ်း၏ ညာဘက်ခြမ်းအိမ်များနှင့်ကျေခိုင်းကာ သောင်ဒူမြစ်ဘက်သို့ မျက်နှာမျှ၍ တစ်တန်းဆောက်ထားသည်။ ထိုအိမ်စုံကို မြတ်နှီးသူအိမ်စုံဟု အလွယ်တကူပင် ခေါ်ကြပါ၏။

သောင်ဒူမြစ်အတိုင်း စုန်ဆင်းလာ၍ အရာတော်ဘက်သို့ ချီးကွေ့လိုက်သည်နှင့် ညီညာသာ စိတ်နှီးနေသော သွပ်မိုးဖွေးဖွေးဖြင့် အိမ်ရာသစ်သည် စိတ်ချမ်းမြှုံးရာကောင်းလှပါသည်။

နေရာချထားသောအခါတွင်လည်း အားလုံးက တရားမျှတွာ ဦးစားပေးချထားကြသည်။ ကိုယ့်ရွှေနှင့်ကိုယ့်မို့ မည်သူက အချို့တဲ့ဆုံးဆိုသည်ကို သိပြီးဖြစ်ရာ အခက်အခဲကြီးစွာမဖြစ်ပါဘူး။ အချို့တဲ့ဆုံးမိသားစုံများကို ပေးလိုက်ပါ၏။

နောက်တစ်ခုက မုန်တိုင်းဒေသ်ခံ အဆောက်အအုံများဖြစ်သည်။ ထိုအဆောက်အအုံများမှာ ရွှေမြောက်ဘက်ကမ်းနှင့် ဝေးရာတွင် ဆောက်လုပ်ထားပါ၏။ နှစ်လုံးဆောက်လုပ်ပေးရာတွင် နှစ်လုံးစလုံး ချွဲနှီးပိုင်းတွင်ရှိသည်။ တစ်လုံးက မြတ်နှီးသူအိမ်စုံနှင့်နှီးကာ တစ်လုံးက စာသင်ကျောင်းနှင့်နှီးသည်။ လူအများက ရှုက်တာဟုအလွယ်ခေါ်သော Cyclone Shelter များမှာ နှစ်ထပ်ဖြစ်သည်။ လိုအပ်ပါက အမိုးပေါ်အထိ အလွယ်တကူတက်နိုင်ရန် လောက်များရှိသည်။ အမိုးကတွန်ကရဲ့ဖြစ်ပြီး ကိုင်တွယ်ထားရန် လက်ကိုင်များလည်းရှိသည်။ ထိုရှုက်တာနှစ်ခုဆုံးလျှင် အရာတော်တစ်ရွာလုံး ခိုလှုနိုင်သည်။ သာမန်အချိန်များတွင် ရပ်ရေးရွာရေးဆိုင်ရာ ဟောပြောပွဲများ၊ အလျှေအတန်းများ ပြုလုပ်နိုင်သကဲ့သို့ စာသင်ကြားရာ၊ သင်တန်းပိုချရာနေရာအဖြစ်လည်း အသုံးပြုနိုင်သည်။ အမှန်ဆုံးရလျှင် မုန်တိုင်းဒေသ်ခံ အဆောက်အအုံများသည် အရာတော်အတွက် ဂုဏ်တက်စရာပင်ဖြစ်ပေ၏။

နာဂစ်လေမှန်တိုင်း၏ ပြင်းထန်လှသောဒက်ကြား အရာတော်အခြေခံပညာမှုလတန်းလွှန်ကျောင်းသည် မြတ်တွင် ပြားပြားဝပ်ခဲ့ရသည်။ ကျောင်းအဆောက်အအုံနှင့်အတူ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ရွှေသူရွာသားများပါ အသက်ပေးစတေးခဲ့ရသည်။ ယခုမှ ကျောင်းဝန်းအတွင်းဝယ် ကျောင်းဆောင်သစ်က နေရာယူခဲ့ချေပြီ။ ယခင်က မြေညီတွင်သာ ဆောက်လုပ်ထားခြင်းဖြစ်သော်လည်း ယခုမှ သုံးပေခန်းမြှင့်သော အောက်ခြေပေါ်တွင် ဆောက်လုပ်ထားခြင်းဖြစ်ပေရာ ပိုမိုခိုင်ခဲ့၊ ပိုမိုခဲ့ထဲ၏၊ ပိုမိုဝင့်ကြားနေပေတော့မြှေ၏။ ကျောင်းဆောင်အသစ် ဖြစ်သကဲ့သို့

လိုအပ်သောသင်ကြားရေး ဆရာ၊ ဆရာမများကိုလည်း ဖြည့်တင်း ခန့်အပ်ထားသည်ဖြစ်ရာ တကယ်ပင် ပြည့်စုံနေဖြီဖြစ်ပါ၏။ ဆရာ ဦးစန်းမင်းအတွက်လည်း အားကိုလောက်သည့်လုပ်ဖော်ကိုင်ဖက်များ ရရှိခဲ့ပြီ။ မုန်တိုင်းအလွန်တွင် ကျွန်ရှစ်ခုလေသာ ပန်းကလေးများ ကဖြင့် ရွှေရည်လို နေခြည်များလောင်းပါသော စာသင်ကျောင်း မြေ အပြင်ဝယ် ပွင့်အာရန် ဖူးတံ့ဌားစီရရှိဖြင့် အသင့်ရှိနေပါလေပြီ။

နာဂတ်က တိုင်ပင်မကျိန်အောင် ချေမှုန်းခဲ့သည့် ရွှေဦးကျောင်းကိုလည်း ရန်ကုန်ဖြောနှင့် လပွဲတ္ထာသို့ ရောက်ရှိပြီးပွား နေသော အရာတော်သူ၊ အရာတော်သားများနှင့် အရာတော်ရွှေများ ရွှေဦးရွှေဦးသားများက စုပေါင်းဆောက်လုပ်လှုဒါန်းခဲ့ကြသည်။ ယခင်ကကဲ့သို့ ရွေးမှာ ရွေးဟန်မဟုတ်တော့သော်လည်း တင့်တင့် တယ်တယ်ရှိပါ၏။ အရာတော်သူ၊ အရာတော်သားများ၏ စိတ် မျက်စိတ် ယခင်ကကျောင်းဖြီးပြီးစီးသောအခါတွင်မှ ကျောင်းသစ်၏ တင့်တယ် ထည်ဝါမှုကို ဂုဏ်ယူမဆုံး၊ ပြောမဆုံး ရှိကြပါ၏။ ကျောင်းဆောက်လုပ်ခြင်းနှင့်အတူ စေတိကိုလည်း ပြန်လည် ပြင်ဆင်မှုမ်းပြီးခဲ့လေရာ ကျောင်းနှင့်စေတိ ပန်တင့်လျက်ရှိတော့၏။

အရာတော်သည် ရေတွင်းဆိပ်ကျေးရွှေဗုပ်စုအတွင်းမှ ရွှေ တစ်ရွှေဖြစ်သော်ပြား ကျေးရွှေဗုပ်စုရုံးသည် အရာတော်တွင်သာ အစဉ်အဆက်ဖွင့်ခဲ့သည်။ မုန်တိုင်း၏ ပြင်းထန်သောလေဒက် ကြောင့်ပေလော၊ မုန်တိုင်းဒီရေ၏ ပြင်းထန်သောလှိုင်းဒက် ကြောင့်ပေလော၊ မုန်တိုင်းအပြီးဝယ် ကျေးရွှေဗုပ်စုရုံးသည် အပြီးအပျက်များ၊ ကျိုးခဲ့ပါ၏။ ထိုရုံးကိုလည်း ယခုအခါ

တည်ဆောက်ပြီးခဲ့လေပြီ။ လာသူ၊ သွားသူများဖြင့် ရပ်ရေးရွာတာ ကိုစွဲများကို စီမံခန့်ခွဲနိုင်ပြီဖြစ်သည်။ စင်စစ်အားဖြင့် အရာတော်ရွှေဗုပ်အဝင် ရေတွင်းဆိပ်ကျေးရွှေဗုပ်စုအတွင်းရှိ ကျေးရွှေဗုပ်သူးလုံး ပြန်လည်ထူထောင်ရေးအတွက် ဤရုံးသည် ထိပ်ဆုံးကအရေးပါသောနေရာ ဖြစ်ပါသည်။ ထိုရုံးမှာပင် အစဉ်းအဝေးပါဝေးနေရာ ဖြစ်ပါသည်။ ထိုရုံးမှာပင် ရရှိလာသော ကူညီ ကယ်ဆယ်ရေး အထောက်အထွေးများကို ခွဲဝေပေးခဲ့ရသည်။ ထိုရုံးမှာပင် ကျေးရွှေဗုပ်စုအတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားပြသာနာ များစွာကို ဖြေရှင်းပေးခဲ့ရပါလေ၏။

ထိုအတူ ကျေးလက်ဆေးပေးခန်းသည်လည်း နာဂတ်လွန် ကာလများတွင် လူပို့ရှားအသက်ဝင်ခဲ့သည်ဟု ဆိုရပါမည်။ နာဂတ် မုန်တိုင်းတိုက်ခတ်သောအခါတွင် အရာတော်၌ ရွှေးရွှေးပါးပါး ကျိုးရှစ်သော အဆောက်အအုံများအနက် ကျေးလက်ဆေးပေးခန်းသည် တစ်ခုအပါအဝင်ဖြစ်ပါ၏။ သို့စေကာမူ ဆေးခန်းက ဆေးခန်းမည်ကာမထွေပင်ကျိုးရှစ်ပါ၏။ အတွင်းကလီစာများက ဖြင့် ဘယ်ဆီသောင်ကမ်း ရောက်လေသည်ပင်မသိပေး။ ရွှေသားများ ဒုက္ခသည်စခန်းများမှ ပြန်လည်ရောက်ရှိသည်နှင့် မရွေးမနော်းမှာပင် ကျေးလက်ဆေးပေးခန်းလည်း ပြန်လည်အသက်ဝင်ခဲ့ပါ၏။ လိုအပ်သော ရုံးသံးပစ္စည်းများ၊ အဆင်တန်ဆာများ၊ ပညာပေးကားချပ်များ၊ ဆေးပါးများဖြင့် ပြည့်စုံလေသောအခါ အရာတော်အတွက် တစ်ထောင်းတစ်နေရာက အားဖြည့်ကူညီပေးနိုင်ခဲ့ပါလေ၏။

နောက်ပိုင်းတွင် တစ်ခုထပ်တိုးလာသည်မှာ စုပေါင်းငါးပါးကြိုတ်စက်ဖြစ်သည်။ အရာတော်သည် ငါးပါထွေဗုပ်ရာအပ်ဖြစ်

သော်လည်း ငါးပါကြိတ်စက်က သုံးလုံးသာရှိသည်။ ထိုအခါ ထောင့်စေအောင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိချေ။ ငါးပါ၏ထုံးစံအတိုင်း ဆားကူးထားသောင်းများကို တစ်နေါ်လုန်းပြီး ရရှိလာသည့်စဖြူကို ညနေစောင်းသည့်ရှင် ကြိတ်ရန်လိုလာသည်။ သို့မှာသာ နှစ်ခါ ထောင်းငါးပါကိုရပေမည်။ စဖြူကိုအချိန်မြဲမကြိတ်နိုင်လျှင် ငါသွားတော့၏။ ငါးအရအမိများသောရက်များတွင် စဖြူကြိတ်လိုသူများ တန်းစီနေတတ်သည်။ ကိုယ်က မျိုးလျှင် သို့မဟုတ် စက်ပိုင်ရှင်နှင့် အဆင်မပြုလျှင် အခက်ကြံရ၏။ စက်တစ်လုံးထောင်ရန် ကလည်း သာမာန်အားဖြင့် မလွယ်ကူပေ။ ထိုက်သင့်သော အဆောက်အအုံရှိရမည်။ အင်ဂျင်၊ ဂိုယာဘောက်၊ ကြိတ်စက် စသည်ဖြင့် အရင်းအနှစ်းက မသေးပေ။ ဤကွက်လပ်ကို NGO အဖွဲ့တစ်ဖွဲ့ဖြစ်သော Eco-Dev က ဖြည့်ဆည်းပေး၏။ ပထမဦးစွာ ငါးပါကြိတ်စက်ကို ကြီးကြပ်မည့်အဖွဲ့တစ်ဖွဲ့ ဖွဲ့ခိုင်းသည်။ အားလုံးက ကိုယ်နှစ်းကို ဥက္ကဋ္ဌအဖြစ် တင်မြောက်၏။ ထိုအဖွဲ့က စက်ကို ကြီးကြပ်၍ စနစ်တကျလည်ပတ်ရန်၊ စက်ရုံရေရှည် ရပ်တည်နိုင်ရေး၊ ရေရှည်ထိန်းသိမ်းနိုင်ရေးအတွက် မျှတသော အခကြီးငွေ ဖြင့် ဆောင်ရွက်ရန် စသည်ဖြင့် စည်းကမ်းများ သတ်မှတ်ပေးထားသည်။ ထိုငါးပါကြိတ်စက်ကလည်း အရာတော်အတွက် ပြယ်တစ်ခု ဖြစ်လာပါ၏။

\* \* \*

နောက်တစ်ခုက ရေဆင်းတံ့တားဖြစ်သည်။ အရာတော်ရွာ မော်တော်ဆိပ်တွင် ကွန်ကရစ်တံ့တားတစ်ခုကို နာကစ်မဖြစ်မြဲကပင် စတင်ဆောက်လုပ်ရန် Agra - Myanmar အဖွဲ့က ဆောင်ရွက်

ခဲ့သည်။ စတင်ဆောက်လုပ်ဆဲမှုပင် နာကစ်မှုန်တိုင်း တိုက်ခတ်ခဲ့သည်။ မှန်တိုင်းအပြီးတွင် တည်ဆောက်ရေးလုပ်ငန်းများ ခေတ္တ ရပ်တန့်သွားခဲ့သော်လည်း များမကြာမိ ပြန်လည်စတင်ကာ ယခု အခါတွင် တံ့တားက ပြီးစီးသွားပြီဖြစ်သည်။ ကွန်ကရစ်တိုင်း ကွန်ကရစ်အခင်း၊ ကွန်ကရစ်လက်ရန်း၊ ကွန်ကရစ်လျေကားတို့ဖြင့် အရာတော်၏ရေဆင်းတံ့တားသည် သည်အရပ်ဒေသတစ်ဝိုက် တွင် အကောင်းဆုံးဖြစ်ပါ၏။

\* \* \*

အနောက်ယမ်းလေတို့ ခပ်ခွာခွာဖြစ်ခဲ့ကာ မြောက်ပြန် လေတို့ သုတေသနတိုင်ချိန်တွင် အရာတော်ရွာသည် ရွာမည်ကာ မထွေ မဟုတ်တော့ဘဲ စည်ပင်ခဲ့ချေပြီ။ ထိုထက် မြောက်ပြန်လေ တို့ကို လေရှုံးကန်းချိန်တွင်မူ အရာတော်သည် ပြန်လည်တင့်တယ် ခဲ့လေပြီ။

ယခုအချိန်တွင်မူ အရာတော်ရွာသည် လေပြည်ထဲတွင် ငယ်ရှုပ်ဆင်ခဲ့လေပြီတကား။



## ဘခန်း (၂၁)

အချိန်ဆိုသည်က အရာရာကိုကုစားပါသည်ဟု ဆိုကြ၏။ အမှန်တကယ်ပင် အရာအားလုံးကို ကုစားနိုင်ပါ၏။ ကာလတစ်ခုကိုဖြတ်သန်းခဲ့သောအခါ မှတ်ဉာဏ်များလျှောပါးခဲ့သဖြင့် အရာရာကို ပြက်ပြက်ထင်ထင် မသိတော့လင့်ကစား အရာအားလုံးကို ဝေဝါးမေ့ပျောက်ခြင်းတော့ မဟုတ်ပါချေ။ သာမန်ကာလျှောက်များသော၊ အပေါ်ယံများသော၊ အရေးမကြီးသော ကိစ္စများ၊ ခံစားချက်များကိုသာလျှင် မေ့ပျောက်ကောင်း မေ့ပျောက်ပါလိမ်းမည်။ ဤသည်ကိုပင် အချိန်က ကုစားပါသည်ဟု ဆိုကြခြင်းဖြစ်တော့၏။ ဘဝနှင့်ရင်းကာ ရင်နှင့်အမှု ပြည့်လျုံခဲ့သော ခံစားမှုများကိုဖြင့် ကုစားရန်မဖြစ်နိုင်ပါချေ။ ထိုသို့သော အကြောင်းချင်းတွင် အချိန်သည် တတ်စွမ်းနိုင်သော သမားတော်မဟုတ်။ သမားယောင်သာ ဖြစ်တော့၏။

\* \* \*

အချိန်ကာလတို့ ကြာမြင့်လာသောအခါ အရာတော်သည် ဒက်ရာဒက်ချက်များ ကင်းပခဲ့လေပြီ။ တစ်ချိန်က မှန်တိုင်းဖျက်ခြေခဲ့သဖြင့် ဤသို့ဖြစ်ခဲ့ပါသည်ဟု ညွှန်းဆိုပြနိုင်သောအရာပင် ရှားပါးခဲ့လေပြီ။ ယခင်နှင့်ယခု နှိုင်းယဉ်ဗြှပ်လျှင် ယခုကပို့ပြုပ်ပင် ဖော်ပြုဖြစ်ပါ၏။

သောင်ဒူမြစ်ပြင်ဝယ် ငါးဖမ်း၊ ကဏ္ဍာန်းထောင်၊ ပိုက်ချုလုပ်ကြသူများလည်း ရေတက်ရေကျော်၏ သူဆောင်ရွက်ရမည့်ကာလတို့တွင် ပုံမှန်လုပ်ဆောင်နေကြပြီ။ ထိုအတူ ဆားကွင်း၊ ပုံစွန်က် အလုပ်ရှာကြံးဆင်းကြသူများလည်း ဆင်းကြပြီ။ ငါးလှန်း၊ ငါးပိလှန်း၊ ပိုက်ဖာ၊ ငံပြာရည်ကျိုး၊ ငါးပိကြိတ် လုပ်ဆောင်ကြသူများလည်း ပုံမှန်လည်ပတ်နေကြ၏။ ဈေးသည်၊ ဈေးဝယ်တို့ဖြင့် အရာတော်၏တစ်နောက်သည် စိုပြည်နေလေပြီ။ မော်တော်ဆိုက်ချိန်တိုင်း စည်ကားနေကျုဖြစ်သည့် ကမ်းနားတွင်လည်း နေတိုင်းထိုပုံစံပင်။ ဉာချမ်းတွင်လည်း ဈားကြားကြ လာကြ၊ လက်ဖက်ရည်သောက်၊ ယမကာမို့ပြုင့် အဆင်ပြေလှသည်။

ဘုရားသွား၊ ကျောင်းတက်၊ အလျှပွဲ၊ ရာသီပွဲများဖြင့်လည်း စည်ကားပါပေသည်။ ယခင်ကမရှိခဲ့သော ရပ်ကွက်သစ်၊ အဆောက်အအုံသစ်၊ လုပ်ငန်းသစ်တို့ဖြင့်လည်း ပြည့်စုံပါပေ၏။ ဤသည်တို့ကား အပေါ်ယံကကိစ္စများဖြစ်ပါလေသည်။

\* \* \*

ပုံစွန်သေတ္တာများကို လျေပေါ်သို့တိုင်ပြီးသောအခါ မင်းမင်းက လျော့သို့တက်လိုက်၏။ မောင်းမည့်ကောင်လေးက စက်ကိုနှီးလိုက်သည်။ အကူကောင်လေးက ဘေးမှတိုင်တွင် ချည်ထားသောကြီးကိုဖြေကာ တိုင်ကို လက်ဖြင့်တွန်း၍ လျေကိုခွာလိုက်၏။ ရေတက်နေပြုဖြစ်သဖြင့် သည်ရေကျော်မှ အိုးဖို့ချောင်းပေါက်ဆီသို့ တွက်မည်။ သည်နှစ်ပုံစွန်ရွေးက ကောင်းလှသည်။ ထိုအတူ ပုံစွန်အရအမိလည်းများသည်မို့ မင်းမင်းတို့အတွက် မြို့မြို့ဗီး

မြတ်မြတ်ရှိလှ၏။ လျော့ပုံးမှတစ်ဆင့် ထွက်လာသော ပုဂ္ဂန်ကြီးများ၊ ကို မြင်ရသည်က ကျော်စရာ ကောင်းလှသည်။ မင်းမင်း သည်နှစ် ပုဂ္ဂန်ကန်ကို ပြန်စသည့်အခါ ဖြစ်မှ ဖြစ်ပါမည်လားဆိုသော အတွေး က စိတ်ထဲတွင်အခါန်ပြည့် လွမ်းမိုးပါ၏။ ထည့်သွင်းရင်းနှီးရသော ကုန်ကျေစရိတ်များကြောင့် ကိုယ်တိုင်ပြန်မစနိုင်ပါသော်လည်း ယခင် ကတည်းက သိကျေမ်းခင်မင်ခဲ့ရသော အရောင်းအဝယ် မိတ်ဆွေ များလည်းဖြစ်သည့် ပုဂ္ဂန်ခိုင်က အရင်းအနှီးလိုသလောက် ထုတ်ပေး မည်ဆိုသောကြောင့် ကိုယ်ကျေမ်းကျင်သောအလုပ်ကို ပြန်လည်ဖြစ်ခဲ့သည်။ ပုဂ္ဂန်မွေးခြင်းက မဖမ်းရမီအကုန်ချည်းဖြစ်ရာ သူက လိုသမျှယူဆိုသော်လည်း ကိုယ်က လက်တွန်မိသည်။ ပုဂ္ဂန်စဖမ်းစဉ် က ရင်ခုန့်မိသော်လည်း သုံးလေးတို့မ်းအပြီးတွင်မူ အကျိုး အမြတ်ကို မှန်းဆုံးရေ့ပြီမို့ ကျော်ပိတိဖြစ်မိပါ၏။

မင်းမင်း အတွေးလွန်နေခဲ့ လျောက အချိုးအကွေးတစ်ခု ကိုကွေ့ရန် အရှိန်လျော့လိုက်သဖြင့် သတိထားမိ၏။

သည်ကွေး။ ဟုတ်သည်။ သည်ကွေး။

တစ်သက်တာတွင် မေ့မရနိုင်သောနေရာ။ မင်းမင်းရင်တွေ တဆတ်ဆတ်ခုန်လာသည်။ လက်တွေက လျော့ကို တင်းကျပ်စွာ ဆုံးထားမိ၏။ ခြေလက်တွေ အေးလာသလို့ ရင်ထဲမှာလည်း မောသလိုဖြစ်လာသည်။

အစ်ကို။ ထွန်းထွန်း။

သည်နေရာတွင် မျက်စီရွှေ့က ပျောက်သွားခဲ့သည်။ အစ်ကို ကို အော်ခေါ်ချင်မိ၏။ ထွန်းထွန်းကို ဆင်းရှာချင်မိ၏။ ရင်တွေ ပြောင်းဆန်အောင် လူပ်ခတ်နေသည်။ ခုလို့ ပုဂ္ဂန်တွေရနေသည်ကို

အစ်ကို သိလျှင် ပျော်လိုက်မည့်ဖြစ်ခြင်း။ သည်လိုခရီးမျိုးတွင် အစ်ကိုပါခဲ့ပါလျှင် . . .။ ထွန်းထွန်းသာ ပါခဲ့ပါလျှင် . . .။

နောက်လူတွေ မည်မျှပင်တော်တော်၊ ကောင်းကောင်း ထွန်းထွန်းကဲသို့ မိသားစုတိတ်ဓာတ်ရှိသူ အလုပ်ကို ကိုယ်အလုပ်လို သဘောထားသူ အလုပ်ကိုနှစ်၍ လုပ်သူမဟုတ်။ လျောက အိုးဖိုးချောင်းဆီထွက်သဖြင့် အရှိန်ပို့မြန်လာသည်။ မင်းမင်းရင်ခုန့်နှင့် တွေ့ကလည်း နေးမသွား။ ရင်ထဲမှာ ဟာလိုက်လျက်။ လူက အလိုလို ခြေကုန်လက်ပန်းကျလာ၏။

\* \* \*

ရွာတဲ့က မည်သူပင်အလျှောင်လုပ် ဦးအောင်ကျော် မပါ လျှင်မပြီး။ အလျှောင်ရန်စဉ်းစားကတည်းက ဦးအောင်ကျော်ကို တိုင်ပင်ရော၏။ ဘာလုပ်ချင်သည်သာပြော။ သူနေရာနှင့်သူ အားလုံး စီစဉ်နိုင်သူဖြစ်၏။ ပတ်စာခွာ ဖျောသိမ်းပြီးသည်သာမဟုတ်။ တံမြက်စဉ်းပါ အပြီးလှည်းခဲ့နိုင်သူဖြစ်၏။ ရွာရှိ အပျို့ အဖိုး၊ ကာလသမီး၊ ကာလသား အားလုံးကလည်း ဦးအောင်ကျော်က သည်ဟာလုပ်၊ ဟိုဟာလုပ်ဆို မည်သူမျှမြင်း။ ယခုလည်း ရွာဦးကျောင်းဘုန်းတော်ကြီးအား ကျောင်းအောင်ပွဲကို ဖြိမ့်ဖြိမ့်သကျင်းပရန် ဆောင်ရွက်ခဲ့ကြသည်။ ရွာဦးကျောင်းကြီးကို စုပေါင်းဆောက်လုပ် အပြီးတွင် ကျောင်းထိုင်ဆရာတော်တစ်ပါးကို ရှာဖွေပင့်ဆောင် ရသည်။ လက်ရှိကျောင်းထိုင်ဆရာတော်သည် နာဂတ်တွင် ပုံလွန် တော်မူခဲ့သော ဆရာတော်ကြီးကဲသို့ ထေရ်ဝါမကြီးသော်လည်း ပထမကြီးတန်းအောင်မြင်ပြီး အဟောအပြောကောင်း ဆရာတော်

တစ်ပါးဖြစ်ပါ၏။ နာဂတ်တွင် တစ်မိသားစုံလုံးဆုံးပါးကာ တစ်ယောက် တည်းစီကျွန်ခဲ့သည့် ကလေးကယ်နှစ်ခုးက ကျောင်းတွင် ကိုရင် ဝတ်ခဲ့ကြသည်။ ထိုအတူ မိသားစုံအားလုံးဆုံးပါးခဲ့သော ဦးလှတင် ကလည်း ဦးဝါရမိန္ဒာဘွဲ့မည်ဖြင့် တောထွက်ရဟန်းအဖြစ် သိတင်း သုံးနေလေပြီ။

ကျောင်းအပ်ပွဲနှင့်အတူ ဘုရားထိုးတင်ပွဲကိုပါ စည်ကား စွာကျင်းပသည်။ ဦးအောင်ကျော်၏စီစဉ်မှုပြုဖြင့် အလျော့ပွဲအစီအစဉ် က ချောမွဲနေသည်။ ထောင့် စွဲနေသည်။ နံနက်ပိုင်းတွင် သံယာတော်များ ဦးအောင်၍ စေတိကို ထိုးတော်တင်လျှေသည့်အခါ ရထားပံ့ဖြင့် ရောက်ရှိလာသောထိုးတော်ကို ဦးအောင်ကျော်က ပြုးပေါ်မှုနေ၍ စေတိအထွက်တွင် တပ်ဆင်ပူးကော်၏။ ထိုနောက် ပြုးထိပ်မှ ရွှေမိုးငွေမိုး ရွှေသွှန်းဖြီးသည့်အခါ အားလုံးက ဝမ်းမြောက်ပျော်ရွှေစွာ ကောက်ယူကြပါသည်။ ဦးအောင်ကျော် သည် လေတွင် သူကြဖြန့်လိုက်သော တလူလူလွှင့်သွားသည့် ငွေ စက္ကာများကို အပေါ်စီးမှတြော့ရင်း ဝမ်းသာပိတ် ဖြောနေပါ၏။ ထိုစဉ်တွင် ကြဖြန့်လိုက်သောငွေစက္ကာများအနက် တစ်ရွှေက်သည် လေဖြင့်လွှင့်ပါမသွားဘဲ ပစ္စယာအစွမ်းတွင် တင်ကျွန်သွားသည်ကို မြင်လိုက်ရသည်။

ဦးအောင်ကျော်ရင်တွင် ဒိုင်းခနဲဖြစ်သွား၏။ သည်နေရာ မှာ။ ဟုတ်သည်။ သည်နေရာမှာ တင်ရစ်နေသောအိုး။ ကွဲအက်လှ မူး ခြောက်သွေ့နေခဲ့သော အာခေါင်များ။ ခြေတွေ လက်တွေ တဆတ်ဆတ်တုန်နေသည်အထိ ဆာလောင်မွှတ်သိပ်ခဲ့သော ရေ တော်ခြင်း။ ကိုယ်တိုင်အပါအဝင် လူအများ၏ ရောတ်ခြင်း၏က

ကို ကယ်တင်ခဲ့သည့်အိုး။ ထိုစဉ်က အပိုင်းပိုင်းကျိုးပြတ်နေသော ထိုးတော်နှင့် ငြှက်ပျော့ဖူးတော်၊ သစ်ပင်၊ သစ်ကိုင်းများ။ ဦးအောင်ကျော်၏ မျက်ဝန်းဝယ်ရုပ်ရှင်ပြသလို တဖျက်ဖျက် မြင်နေ ရ၏။ မိုက်ခနဲ ဖြစ်သွားသဖြင့် ပြမ်းကိုအမြန်ဖမ်းကိုင်ရင်း အောက် သို့ လေးတွဲစွာဆင်းလာ၏။

“အနေကဗောတိ သံသာရုံး...”

ရဟန်းတော်များ၏ တံခွန်၊ ကူကူး၊ မူလေးပွားတို့နှင့်အတူ အနေကဗောတင် ပူးကြော်ရွှေတံခွန်သံများကို မကြားတစ်ချက် ကြား တစ်ချက်ဖြင့်။

\* \* \*

Agra - Myanmar အဖွဲ့မှ တာဝန်ရှိသူက ကိုဟန်စိုးကို ဒီရေတော်ပျိုးပင်းစီး သုံးသိန်း လာရောက်ပေးချေသည်။ ကိုဟန်စိုးက အနားရှိ ငါဝါကို ပိုက်ဆံထုပ်လှမ်းပေးပြီး ဓည့်သည့်နှင့်ဆက်စကားပြောနေ၏။

ရွှာကိုပြန်ရောက်စဉ်က ဘာလုပ်ရမည်ကို တွေး၍မရအောင် ဖြစ်ခဲ့သော်လည်း ယခုမှ ကိုဟန်စိုးတို့ အဆင်ပြုပါသည်။ ငါးပိုကြိုတ်စက်ကလည်း အလုပ်ဖြစ်သည်ဟု ဆိုရပေမည်။ တစ်ရွှေလုံး အလုပ်အကိုင်ကောင်းသည့်အခါ ငါးပိုကြိုတ်စက်က နေ့စဉ်အလုပ် ဖြစ်၏။ ထိုအခါ ဆိုဖိုး၊ ထိန်းသိမ်းစရိတ်၊ အလုပ်သမားခန့်တိုးသည့်တိုင် ပုံမှန်ဝင်ငွေနေ့စဉ်ရရှိသည်။ တစ်လတစ်ကြိမ် စာရင်းရှင်းတိုင်း ငါးပိုကြိုတ်စက်၏ဝင်ငွေက မိသားစုံအတွက် များစွာ အထောက်အကူဖြစ်စေပါသည်။

ထိုပြင် ငုဝါက အိမ်ဆိုင်လေးတစ်ဆိုင် တည်ထားသဖြင့်  
ထိုဆိုင်မှုလည်း မိသားစုစားသောက်စရိတ်ကို နေ့စဉ် ရွှာဖွေ  
ပေးနိုင်ပါသည်။ စရောင်းစဉ်က ဘယ်ပစ္စည်းကို ဘယ်လိုရောင်းရ  
မည်မသိသော်လည်း ဝယ်သူမေးသောပစ္စည်းကိုတင်ရင်း အိမ်ဆိုင်  
လေးက ပြည့်ပြည့်စုစုဖြစ်ခဲ့၏။ ထိုအတူ ဒီရောကောပျိုးခင်းမှုလည်း  
မြို့မြို့မြို့မြို့မြို့ရသည်ဟု ဆိုရပါမည်။

စကားပြောရင်းဖြင့် စုပေါင်းကဏန်းကန် ထူထောင်ရေး  
အတွက် Agra - Myanmar က ပုံပိုးပေးရန်ဆွေးနွေးဖြစ်သည်။  
တာဝန်ရှိသူက ကဏန်းမွေးမည်ဆိုလျှင် မွေးရန်လျှောထားသော  
နေရာကို ကြည့်ချင်ပါသည်ဆိုလာသဖြင့် ကိုဟန်စိုးတို့လူဆိုက်  
ချွန်းထိပ်ဘက်သို့ ထွက်ခဲ့၏။ ယခုမှ ရွှေလယ်လမ်းသည် ကျောက်  
ပြားခင်း ကွန်ကရစ်လမ်းဖြစ်နေချေပြီ။ လမ်းတစ်လျှောက် ဆော့  
ကစားနေသော ကလေးများ၊ ဟိုစုစု သည်စုစု ရပ်လျက် ထိုင်လျက်  
စကားပြောနေကြသူများ၊ လမ်းပေါ်နှင့် မြေကွက်လပ်တွင် ဖြန့်ခင်း  
လျက် ပိုက်ဖာနေကြသူများကို နှုတ်ဆက်ရင်း၊ ရှောင်ကွင်းရင်းဖြင့်  
မြတ်နှီးသူ အိမ်စု သို့ ရောက်ခဲ့သည်။ ထို အိမ်စုကို ကျော်၍  
သမ္မတောပင်စုစု ဆီအရောက်တွင် ကဏန်းမွေးရန်လျှောထားသော  
နေရာကို ပြဖော်၏။ ‘သည်နေရာပေါ့’ ဟု လက်ညွှန်ကာပြလိုက်သော  
နေရာကို ကိုဟန်စိုး သတိပြုမိလိုက်သည့်တစ်ခကာဝယ် ရှုံးဆက်  
ထုတ်မည့်စကားတို့ ဆုံးအဲပါတော်၏။

သည်အပင်ကို အမြစ်မှုကျတ်မထွက်ရုံတစ်မည် ပြင်းထန်သော အဟူနှုန်ဖြင့် စီးခဲ့လေသောရေး၊ အပင်တစ်ခုလုံးကို ပတ်ချေလည် သွက်သွက်ခါစေသော ချိုးနှင့် ဖွဲ့နှင့်သမျှ အကိုင်းအခက် အရွက် များကို ဖွဲ့ကြခဲ့သော လေအဟူနှုန်။ မြားတံလို့ ကျည်ဆံလို့ မိုးစက် တွေ။ ထိုအရာများကို ပလာကိုယ်ထီး ကြံ့ကြံ့ခံရင်း သေမင်းနှင့် စစ်ဆင်းခဲ့ရသည့်တစ်ညွှတ်တာ။ ထိုတစ်ညွှတ်တာကို လွန်မောက် အောင် ဆုတေသန်းရင်း ဖက်တွယ်မိခိုခဲ့ရသည့်အပင်။

ကိုဟန်စီးသည် အညွှန်သည်များကို ဆက်လက်ရှင်းပြန်  
မေ့လျော့ဆဲ။ လှိုင်းထသသာရင်၊ ပြင်းထန်သာသက်ပြင်းများဖြင့်  
သာ၏ဒူမြစ်နံဘေး သမ္မတတာစုစုအနီးတွင် ကျောက်ဆစ်ရုပ်  
တစ်ရှင်ပမာ တွေတွေရပ်လျှက်။

\* \* \*

အချိန်တွေကြာခဲ့ပါသော်လည်း တောင်ဆီကမိုးညို့လျှင်  
ရင်ထဲတွင် ဆူချင်လာတော့သည်။ ဘင်္ဂလားပင်လယ်အော်တွင်  
လေဖိအားနည်းရပ်ဝန်းရှိသည်ဟု ကြားသည့်နှင့် စိတ်ချောက်ချား  
လာလေ၏။ မိုးသက်နှင့်အတူ ခပ်ပြင်းပြင်း လေနှင့်လျှင့်ပင် မျက်စိ  
မျက်နှာအပျက်ပျက်နှင့် ဖြစ်လာကြသည်။ ထိုအခါဝါယ် စည်ပင်  
ပါသည် ဆုခြင်းကိုလည်း မသိနိုင်၊ အဆင်ပြေပါသည် ဆုခြင်းကို  
လည်း မပျော်ပိုက်လျက် ရွှာကပင်ထွက်ရမလို့ မြှေ့ကိုပင် တက်ရ  
မလို့နှင့် အတွေးခေါင်ရပါ၏။ ဤသည်က တစ်ယောက်မဟုတ်၊  
တစ်မိသားစုံမဟုတ်၊ ရွှာလုံးကျော်ပင်။

ထိအခါဝယ် ပျော်ရွှင်ခြင်း၊ ပြည့်စုံခြင်း၊ အဆင်ပြေခြင်းတို့  
ပျောက်ဆုံးကာ မမေ့နှင့်သောအတိတ်တို့ကို ချောက်ချားစွာ  
ပြန်ပြောင်းသတိရခြင်းနှင့်အတူ ဆုံးရွှေ့ရသည်များနှင့် ဆုံးပါးခွဲရှု  
သူများကို တမ်းတကာ လွမ်းပါတော့၏။

\* \* \*

သောင်ဒုမြစ်သည် အရာတော်ကို ရစ်ခွေစီးဆင်းမြှုပါတည်း။  
ပြင်စလုံမြစ်နှင့်ဆုံးကာ အဆုံးသတ်ပါသောနေရာဝယ်  
ပင်လယ်ပြင်သည် ပြောလဲဆဲပါတည်း။

ထိုအတူပင် သမားတော်က မကုစားနှင့်သော အလွမ်း  
များသည် အရာတော်တွင် ဝေစည်မြှုပါတည်း။

အချိန်တွေ မည်သိုပင်ပြောင်းလဲစေကာမူ ဖြေဆည်နိုင်မည်  
မဟုတ်သော အလွမ်းများက အရာတော်ကမ်းတွင် ပြည့်လျက်ပင်  
ရှိုဆဲပါတည်း။

အချိန်တွေပြောင်းသော်လည်း အရာတော်ကမ်းကဖြင့်  
လွမ်း၍ပြနိုင်မည် မဟုတ်ပါတော့ချော့။ ။

ဇော်လွှင်း(ဟသာတ)

ပြုစုံလိုက် ထွေထွေထွေထွေထွေထွေထွေထွေထွေထွေထွေထွေထွေထွေထွေထွေထွေထွေ

ပြုစုံလိုက် ထွေထွေထွေထွေထွေထွေထွေထွေထွေထွေထွေထွေထွေထွေထွေ

ပြုစုံလိုက် ထွေထွေထွေထွေထွေထွေထွေထွေထွေထွေထွေထွေထွေထွေ

ပြုစုံလိုက် ထွေထွေထွေထွေထွေထွေထွေထွေထွေထွေထွေထွေထွေထွေ

ပြုစုံလိုက် ထွေထွေထွေထွေထွေထွေထွေထွေထွေထွေထွေထွေထွေထွေ

ပြုစုံလိုက် ထွေထွေထွေထွေထွေထွေထွေထွေထွေထွေထွေထွေထွေ

ပြုစုံလိုက် ထွေထွေထွေထွေထွေထွေထွေထွေထွေထွေထွေထွေထွေ

ပြုစုံလိုက် ထွေထွေထွေထွေထွေထွေထွေထွေထွေထွေထွေထွေ

ပြုစုံလိုက် ထွေထွေထွေထွေထွေထွေထွေထွေထွေထွေထွေထွေ

ပြုစုံလိုက် ထွေထွေထွေထွေထွေထွေထွေထွေထွေထွေထွေထွေ

ပြုစုံလိုက် ထွေထွေထွေထွေထွေထွေထွေထွေထွေထွေထွေ

ပြုစုံလိုက် ထွေထွေထွေထွေထွေထွေထွေထွေထွေထွေထွေ

ပြုစုံလိုက် ထွေထွေထွေထွေထွေထွေထွေထွေထွေထွေ

ပြုစုံလိုက် ထွေထွေထွေထွေထွေထွေထွေထွေထွေထွေ

ပြုစုံလိုက် ထွေထွေထွေထွေထွေထွေထွေထွေထွေထွေ

ပြုစုံလိုက် ထွေထွေထွေထွေထွေထွေထွေထွေထွေ

ပြုစုံလိုက် ထွေထွေထွေထွေထွေထွေထွေထွေထွေ

ပြုစုံလိုက် ထွေထွေထွေထွေထွေထွေထွေထွေ

ပြုစုံလိုက် ထွေထွေထွေထွေထွေထွေထွေ

ပြုစုံလိုက် ထွေထွေထွေထွေထွေထွေ

ပြုစုံလိုက် ထွေထွေထွေထွေထွေ

ပြုစုံလိုက် ထွေထွေထွေထွေ

ပြုစုံလိုက် ထွေထွေထွေ

ပြုစုံလိုက် ထွေထွေ

ပြုစုံလိုက် ထွေ

ပြုစုံလိုက်



၂၀၁၅ ခုနှစ်၊ မာတေပါယာနှင့်သာမူဆူ  
ဝွဲရှေ့သူ တတိယဆူ

## အရာတော်ကမ်းက လျမ်းမပြု

### ၈၇၅လျမ်း (ဟသီ္ပာ)

အဘ ဦးဝင်းကြည့် အမိ ဒေါ်ရှိရှိတို့က ၁၉၆၄ ခုနှစ်တွင် ဟသီ္ပာတဗြို့  
မွေးဖွားခဲ့ပါသည်။ မွေးချင်းသုံးပေါ်ကိုအနက် အကြိုးဆုံးသားဖြစ်သည်။

အခြေခံပညာကို အ.မ.က (လသိပြု-ဟသီ္ပာ)၊ အ.လ.က (၁)  
ဟသီ္ပာနှင့် အ.ထ.က (၁) ဟသီ္ပာတဗိုတွင် ပညာဆည်းပူးခဲ့ပြီး  
၁၉၈၂ ခုနှစ်တွင် အခြေခံပညာအဆင့် အတန်တင်စာမေးပွဲအောင်မြှင့်ခဲ့သည်။

၁၉၈၂ ခုနှစ်တွင် ဟသီ္ပာကောလိပ်၌ မြန်မာစာအထူးပြုဖြင့် ပထမနှစ်  
စတင်တက်ရောက်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ပုသိမ်ဒါရိကောလိပ်မှ ဝိဇ္ဇာဘွဲ့  
(မြန်မာစာ) ရရှိခဲ့ပါသည်။ ၁၉၉၆ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ရန်ကုန်  
တက္ကသိုလ်တွင် မဟာဝိဇ္ဇာအရည်အချင်းစစ် ပထမနှစ်မှ နောက်ဆုံးနှစ်အထိ  
တက်ရောက်ခဲ့သည်။

၁၉၉၉ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ ဟသီ္ပာတဗြို့ယ် တာင်တော်ကျော်၍  
အခြေခံပညာမှုလတန်ကျော်တွင် မူလတန်းပြု အလယ်တန်းပြု မူလတန်း  
ကျော်းအုပ်တာဝန်တို့ကို ထပ်းဆောင်ခဲ့သည်။

၁၉၉၉ ခုနှစ်၊ ၆၇လုပ်ထုတ် ရွှေသွေးဂရာနယ် အတွဲ (၂၂)၊ အမှတ် (၂၃)  
တွင် “နေရာမှန်”အမည်ရှိ စာမျက်မြင် စာပေလောက်သို့ ဝင်ရောက်ခဲ့သည်။  
၂၀၁၁ ခုနှစ် စာပေမြိမ်းစာမျက်မြင်ပွဲတွင် စာပေအော် ပထမဆုနှင့်  
သုတေသန (ဝိဇ္ဇာ) နှုတ်ယော ၂၀၁၃ ခုနှစ် ပခုက္ခာ၍စာပေအော်ပွဲတွင်  
ကျမ်းမာရေးဝန်ကြီးခုံနှင့် ၂၀၁၄ ခုနှစ် စာပေမြိမ်းစာမျက်မြင်ပွဲတွင်  
သုတေသန (ဝိဇ္ဇာ) နှုတ်ယော ခုံနှင့်ရရှိခဲ့သည်။

အမည်ရင်း - ဦးဇော်လွှား ဖြစ်သည်။

နေပါ်လိပ်စာ - အမှတ် ၃၃၊ ရန်ကုန်း၊ ၂၈၁၁၊ ကနောက်စရိတ်ကွက်

ဟသီ္ပာတဗြို့၊ ရောဝတီတိုင်းဒေသကြံး။